

မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ

ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှု



တိုင်းရင်းသားလုပ်းများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ)
Ethnic Nationalities Affairs Center (Union of Burma)



ပြည်သူနိုင်ငံ၏ သာကေသနယံဇာတ

ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမျှနှင့် သက်ရောက်မှု



တိုင်းရှင်းသားလူမျိုးဖျားရေးဂုဏ်တေ
Ethnic Nationalities Affairs Center – ENAC



တိုင်းရင်းသားလူမျိုးများရေးရာခိုက်

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (Ethnic Nationalities Affairs Center - ENAC) သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ပြီး လွတ်လပ်သော သုတေသန အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေရှည်တည်တဲ့ နိုင်မြို့သော ဌီမီးချမ်းရေးနှင့် စက်ဒရယ်ဒီမိုကရေးပြည်ထောင်စု ပေါ်ပေါက်ရေးကို ရွှေးရွှေ့လျက် နိုင်ငံရေးအစွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝန်းများနှင့် ပူးပေါင်းကာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်တန်းများ ကျင်းပပြုလုပ်ခြင်း၊ မူဝါဒဆိုင်ရာ သုတေသန တော်များ ရေးသားပြုစုစုတ်ဝေခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။ ထိုအပြင် မြန်မာ နိုင်ငံ၏ ဌီမီးချမ်းရေးဖြစ်စဉ်များတွင်လည်း နည်းပညာပိုင်းဆိုင်ရာ အကောက်အကူများ ပုံစံးပေးလျက် ရှိသည်။

ပုံစံးမှတ်တမ်း

ပထမအကြော်မှတ် - ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ

အုပ်ရေး - ၃၀၀၀

ပုံစံးတိုက် -
ပြည်အေးပိသားစု ပုံစံးတိုက်
YMCA International Housing
နိုင်တထောင်မြို့နယ်၊ ရန်ကုန်

Design & Layout - Ying Tzarm

ထုတ်ဝေသူ -
တိုင်းရင်းသားလူမျိုးများရေးရာစင်တာ

(ပြည်ထောင်စု မြန်မာနိုင်ငံ)
Ethnic Nationalities Affairs Center
(Union of Burma)

လိပ်စာ - P.O. Box 5, Chang Puak, A. Mueang
Chiang Mai 50302, Thailand

အသေးစိတ်သိရှိလိပ်ပါလ် <http://www.burmaenac.org> / တွင် ကြည့်ရှုနိုင်ပါသည်။
(သို့မဟုတ်) info@burmaenac.org သို့ ဆက်သွယ်နိုင်ပါသည်။

မန်ဗုဒ္ဓရိန်းတွင် စစ်မှန်ပြီး ရေရှည်တည်တဲ့ ခိုင်မြဲသော်လိမ့်းချမ်းရေး ရရှိနိုင်ရေး အတွက် သဘာဝ သယံ့ကဲတဆိုင်ရာ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှုတိုကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးညိုနိုင်းသင့်သည်။ မန်ဗုဒ္ဓရိန်းတွင် သဘာဝသယံ့ကဲတဆိုင်ရာ များစွာရှိသော်လည်း ကျောက်စိမ်းနှင့် သဘာဝဓာတ်ငွေ့ (J) မျိုးကိုသာ လေ့လာနိုင် ခဲ့သည်။ ရရှိပြည်နယ်မှ ထွက်သော သဘာဝ ဓာတ်ငွေ့နှင့် ကချင်ပြည်နယ်မှထွက်သော ကျောက်စိမ်းအကြောင်း တိုကို ရရှိပြည်နယ်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်ရှိ မလကွန်း၊ နမ်းဖွတောင်နှင့် ပျားတဲ့ကျေးရွာများသို့ လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် အားကန်မြို့သို့လည်းကောင်း ကွင်းဆင်းသုတေသန ပြုလုပ် ခဲ့ပါသည်။ ထိုသို့လေ့လာရာတွင် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အေသာခံတိုင်းရင်းသားများနှင့် တွေ့ဗုံးဆုံးမြန်းခဲ့သည်။

သုတေသနရေးစဉ်အတွင်း ENAC သုတေသနအဖွဲ့ကို လက်ခံတွေ့ဗုံးဆုံးသော ရရှိပြည်နယ်ဝန်ကြီးချုပ် ဦးညီပုန်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့ကို အထူးကျေးဇူးတင်ရှိပါသည်။ ထိုအပြင် ကချင်ပြည်နယ်၏ သယံ့ကဲတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအိပ်ချုပ်လအောင်၊ ကချင်ပြည်နယ်စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေးပါတီမှ ဥက္ကဋ္ဌ ဥက္ကဋ္ဌ ဦးခေါ်ထိန်နန်း၊ ကချင်ပြည်နယ် ဒီမိုကရေးပါတီမှ ဥက္ကဋ္ဌ ဥက္ကဋ္ဌ ဦးခေါ်ထိန်နန်း၊ အေားသား ကချင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တို့ကို လည်းကောင်း၊ ဤမျိုးချမ်းရေးအကျိုး တော်ဆောင်အဖွဲ့၊ (PCG) နှင့် ဤမျိုးချမ်းရေး ဖော်ဆောင်ရေး အကြံပေးအဖွဲ့၊ (TAT) တို့ကိုလည်းကောင်း၊ ကချင်နှစ်ချင်းခရုပ်ယန်အသင်းချုပ် (KBC) မှ အထွေထွေအတွင်းရေးမှုး၊ ဒေါက်တာ ခလမ်းဆမ်းဆင်နှင့် ခေါင်းဆောင် များကိုလည်းကောင်း၊ ကျောက်စိမ်းမြော် မြန်ဗုဒ္ဓရိန်းကို ဥက္ကဋ္ဌ ဥက္ကဋ္ဌ ဦးယွှတ်လော်ခေါ်နှင့် ကချင်လူမှုဖွံ့ဖြိုးရေးအား ကွန်ယက်အဖွဲ့၊ (KDNG) မှ ဦးစတီပင် နော်အောင်ကို လည်းကောင်း၊ ရရှိအမျိုးသားပါတီမှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ရရှိရေးရေးအား အဖွဲ့၊ (AOW) မှ ဦးကျော်ခိုင်နှင့် ရရှိအမျိုးသမီးများကွန်ယက် (AWN) မှ ဒေါ်ညီဝင်းနှင့် ဒေါ်ဝေဝေလွင်တို့ကိုလည်းကောင်း ကျေးဇူးတင်ပါသည်။ ထိုအပြင် ENAC သုတေသနအဖွဲ့ကို လက်ခံတွေ့ဗုံးပြီး မေးခွန်းများဖြေကြားပေးခဲ့ကြသော အေသာခံပြည်သူများ၊ အေသာခံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးကိုလည်းကော်မူးတင်ပါသည်။

ကွင်းဆင်းသုတေသနပြုလုပ်ပြီးနောက် ပြုစုရေးသားထားသော တွေ့ဗုံးချုပ်များကို တင်ပြနိုင်ရန်နှင့် အကြံပြုချက်များ ဆက်လက်ရယူနိုင်ရန် အလုပ်ရုံးဆွေးနွေးပွဲ (R) ကြိမ် ထပ်မံပြုလုပ်ခဲ့ပါသည်။ တိုင်းရုံးသား လက်နက်ကိုင် တော်လုန်ရေးအဖွဲ့များ (EAOs) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် ထိုးနိုင်းမြို့တွင်လည်းကောင်း၊ နိုင်ငံရေး ပါတီများနှင့် မန်ဗုဒ္ဓရိန်းတွင်လည်းကောင်း ကျင်းပြုလုပ်ခဲ့သော အလုပ်ရုံးဆွေးနွေးပွဲများသို့ တက်ရောက် ဆွေးနွေးပေးခဲ့ကြသော ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအားလုံးကို ENAC မှ ကျေးဇူးတင်ပါသည်။

ထိုအပြင် ဤစာတမ်းတွင် ပါရှိသော မန်ဗုဒ္ဓရိန်းတို့ လက်နက်ကိုင်ပို့ပက္ခနှင့် ဤမျိုးချမ်းရေးဖြစ်စဉ်အကြောင်းကို နိုင်ဟံသာကဲလည်းကောင်း၊ ကချင်ပြည်နယ်အကြောင်းကို ဒေါက်တာလာရာကဲလည်းကောင်း၊ ရရှိပြည်နယ် အကြောင်းကို ဒေါက်တာခင်မောင်ကဲလည်းကောင်း စိစစ်တည်းဖြတ်ပေးသည်အတွက် တည်းဖြတ်ပေးသော ခေါင်းဆောင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ဤစာတမ်းကို ပြုစုရေးသားရာတွင် ပြည်စုံမှုရှိမည် ပေါ်တော်ပေါ် ဤစာတမ်းပါ အကြောင်းအရာများနှင့် ပတ်သက်၍ မှားယွင်းမှ တစ်စုံတစ်ရာ ရှိခဲ့လျှင် ENAC နှင့်သာ သက်ဆိုင်ပါသည်။

သဘာဝသယံ့ကဲတဆိုင်ရာ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှုများ ဟူသော အချက် (d) ချက် ကို အခြေခံပြီး ရေးသားပြုစုရေးသားသည် မန်ဗုဒ္ဓရိန်းတွင် ရေရှည်တည်တဲ့ ဤမြို့တွင်ပြီသော ဤမျိုးချမ်းရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေးပါတီ ပြည်ထောင်စု ပေါ်ပေါ်လာရေးအတွက် တစ်စုံတစ်ရာ အကျိုးပြုမည်ဟု မျှော်လင့်ပါသည်။

မာတိက

စဉ်	အကြောင်းအရာ	စာမျက်နှာ
	မူဝါဒအကြံပြုချက်များ	၁
	အကျဉ်းချုပ်	၅
အခန်း (၁)	နိဒါန်းနှင့် ရည်ရွယ်ချက်	၇
အခန်း (၂)	သုတေသန နည်းစနစ်နှင့် နယ်ပယ်	၉
အခန်း (၃)	မြန်မာနိုင်ငံ၏ ဌီမ်းချမ်းရေးနှင့် သယံဇာတအခြေအနေကို သုံးသင်ခြင်း	၁၀
	၃.၁. လက်နက်ကိုင် ပဋိပက္ခနှင့် ဌီမ်းချမ်းရေး	၁၁
	၃.၂. သဘာဝသယံဇာတနှင့် အကျိုးအမြတ်ခံစားခွင့်	၁၅
	၃.၃. သဘာဝသယံဇာတ စီမံထိန်းချုပ်မှု	၁၇
	၃.၃.၁. မြန်မာရေနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း	၁၉
	၃.၃.၂. မြန်မာသတ္တုတူးဖော်ရေးလုပ်ငန်း	၂၁
	၃.၃.၃. သက်ရောက်မှုများ	၂၃
	၃.၃.၄. ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှု	၂၆
အခန်း (၄)	သဘာဝ သယံဇာတစီမံအုပ်ချုပ်မှုသဘောတရားများ	၂၇
	၄.၁. ပိုင်ဆိုင်မှု	၂၇
	၄.၂. စီမံခန့်ခွဲမှု	၂၇
	၄.၃. ဝင်ငွေခွဲဝေမှု	၂၈
အခန်း (၅)	သယံဇာတဆိုင်ရာ နိုင်ငံတကာနနှင့် ပြည်တွင်းအတွေ့အကြံ	၃၁
	၅.၁. နိုင်ငံတကာအတွေ့အကြံ	၃၁
	၅.၁.၁. အင်္ဂါနီးရှား	၃၁
	၅.၁.၂. ဆူအန်	၃၄
	၅.၁.၃. နိုင်ဂျိရီးယား	၃၅
	၅.၁.၄. ကနေဒါ	၃၆
	၅.၂. မြန်မာနိုင်အတွေ့အကြံ	၃၈
	၅.၂.၁. ကချင်ပြည်နယ်	၃၈
	၅.၂.၂. ရရှိပြည်နယ်	၆၀
အခန်း (၆)	စဉ်းစားချက်များ	၇၇
	၆.၁. သုတေသနမှ ရရှိလာသော စဉ်းစားချက်များ	၇၇
	၆.၂. အလုပ်ရုံးနွေးဖွဲ့မှ ရရှိလာသော စဉ်းစားချက်များ	၈၁
အခန်း (၇)	နိဂုံး	၈၅
	ကိုးကားသည့် အရင်းအမြစ်များ	၈၇
	အယားများ	
အယား (၁)	အာဆီယမ်နိုင်ငံများ၏ ၂၀၁၄ ခုနှစ် လူသားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း နှင့်ယဉ်ချက်	၁၆
အယား (၂)	ကောက်ရည်ကောက်သားအမျိုးမျိုးနှင့် ငင်းတို့၏ ယေဘုယျတန်ဖိုးများ	၉၅
အယား (၃)	ကောက်စိမ်းဝင်ငွေ့မှ ကောက်ခံသည့် အခွန်နှုန်းများ ပြောင်းလဲသွားပုံ	၅၆
အယား (၄)	မြန်မာ-တရာ်တရာ် ရော်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ နှစ် (၃၀) ကြာ နှစ်စဉ် စွမ်းအင်သုံးစွဲမှု ခွဲတော်း	၆၅

အယား (၅) မြန်မာ-တရာ့တ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ အစုရှယ်ယာများ ၆၇

ပုံများ

ပုံ (၁) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စွဲ့စည်းပုံ	၂၀
ပုံ (၂) မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စွဲ့စည်းပုံ	၂၂
ပုံ (၃) ၁၉၉၅ - ၂၀၁၅ ခုနှစ်အတွင်း ကျောက်စိမ်းထုတ်လုပ်မှု ပမာဏ (တန်ခိုင်)	၄၃
ပုံ (၄) ကျောက်စိမ်းမှ ရရှိသည့် ဝင်ငွေများကို အနာဂတ်တွင် ခွဲဝေနိုင်ပုံ နည်းတစ်နည်း	၅၈
ပုံ (၅) အနာဂတ်ကျောက်စိမ်းဝင်ငွေခွဲဝေမှုပုံ	၅၉

အချုပ်ပိုများ:

အချုပ်ပို (၁) သဘာဝသယံဇာတဆိုင်ရာ မူဝါဒများ (မူကြော်များ)	၈၉
အချုပ်ပို (၂) ကျောက်စိမ်းတူးဖော်ခြင်းသမိုင်း	၉၂
အချုပ်ပို (၃) ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခုံး)၏ ဝန်ထမ်းအင်အား	၉၃
အချုပ်ပို (၄) ရတနာမြေအလိုက် တူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ပုဂ္ဂလိကနှင့် အကျိုးတူ လုပ်ကွက်များ	၉၃
အချုပ်ပို (၅) ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခုံး)၏ လုပ်ငန်းတာဝန်များ	၉၄
အချုပ်ပို (၆) ကျောက်မျက်ရတနာခွဲနှင့် အမျိုးအစားနှင့် အခွဲန်ရာခိုင်နှုန်း	၉၅
အချုပ်ပို (၇) ကချင်ပြည့်နယ်ရှိ သဘာဝသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲခြင်းနှင့် ပတ်သက်ပြီး ကချင်ပြည့်နယ်လူထု၏ သဘောထားရပ်တည်ချက် ထုတ်ပြန်ကြေညာချက်	၉၆
အချုပ်ပို (၈) ပြည်ထောင်စု ဌားခမ်းရေးညီလာခံ (၂၁) ရာစိတ်လုံညီလာခံသို့ ရရှိအမျိုးသားပါတီမှ တင်သွင်းသည့် အကြံပြေစာတမ်း စာမျက်နှာ (၇)	၉၈
အချုပ်ပို (၉) ရွှေးချယ်ထားသော နိုင်ငံများရှိ သဘာဝသယံဇာတပိုင်ဆိုင်မှု	၉၉
အချုပ်ပို (၁၀) ရွှေးချယ်ထားသော နိုင်ငံများရှိ သဘာဝသယံဇာတ စီမံထိန်းချုပ်မှု	၁၀၀
အချုပ်ပို (၁၁) ရွှေးချယ်ထားသော နိုင်ငံများရှိ သဘာဝသယံဇာတ ဝင်ငွေ ခွဲဝေမှု	၁၀၁
အချုပ်ပို (၁၂) ရရှိပြည့်နယ်၊ ကျောက်ဖြူဗြို့နယ်ရှိ ကျေးရွာ (၃)သို့ သုတေသနခံဥ္တုစဉ်အတွင်း ဒေသခံရွာသားများ ထံမှ ကောက်ယူစွဲဆောင်းခဲ့သော ကျေးရွာအချက်အလက်များ	၁၀၃
အချုပ်ပို (၁၃) သုတေသနခံဥ္တုစဉ်နှင့် အလုပ်ရုံးဆွေးနွေးပွဲ ပတ်ပုံမှတ်တမ်းများ	၁၀၄

အတိုကောက်ဝါယာများ

ANP	Arakan National Party	MEC	Myanmar Economic Corporation
AOW	Arakan Oil Watch	MEITI	Myanmar Extractive Industries Transparency Initiative
AWN	Arakan Women Network	MIC	Myanmar Investment Commission
BGF	Border Guard Force	MNDAA	Myanmar National Democratic Alliance Army
BOC	Burma Oil Company	MOGE	Myanmar Oil and Gas Enterprise
CEFU	Committee for the Emergence of Federal Union	MOU	Memorandum of Understanding
CIA	Conflict Impact Assessment	MPE	Myanmar Petrochemical Enterprise
CNF	Chin National Front	MPPE	Myanmar Petroleum Products Enterprise
CNPC	China National Petroleum Corporation	NCA	Nationwide Ceasefire Agreement
CPA	Comprehensive Peace Agreement	NCCT	Nationwide Ceasefire Coordination Team
CSOs	Civil Society Organizations	ONGC	Oil and Natural Gas Corporation
DIC	Daewoo International Corporation	PCG	Peace-Talk Creation Group
EAOs	Ethnic Armed Organizations	PSLF	Palaung State Liberation Front
EC	Ecological Compensation	RGI	Resources Governance Index
EIA	Environmental Impact Assessment	SAL	Special Autonomy Law
EITI	Extractive Industries Transparency Initiatives	SD	Special Delegation
EQEG	Environmental Quality Emission Guidelines	SEAOP	Southeast Asia Oil Production
FPD	Framework for Political Dialogue	SEAGP	Southeast Asia Gas Production
FPIC	Free Prior Informed Consent	SIA	Social Impact Assessment
GAIL	Gas Authority of India Limited	SLORC	State Law and Order Restoration Council
GAM	Gerakan Aceh Merdeka	SPDC	State Peace and Development Council
HDI	Human Development Index	SSNA	Shan State National Army
KDNG	Kachin Development Networking Group	SSPP	Shan State Progress Party
KIA	Kachin Independence Army	TAT	Technical Advisory Team
KIO	Kachin Independence Organization	UDPKS	Unity and Democracy Party of Kachin State
KNU	Karen National Union	UMEHL	Union of Myanmar Economic Holdings Limited
KNUP	Karen National Union Party	UNFC	United Nationalities Federal Council
KRC	Karen Revolutionary Council	UPWC	Union Peacemaking Working Committee
KSDP	Kachin State Democracy Party		
KNPP	Karreni National Progressive Party		
KOGAS	Korea Gas Corporation		

မြတ်နှစ်များ

ပိုင်ဆိုင်မှု

၁။ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီးအတွင်းရှိ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထာ အတွင်းရှိ သဘာဝသယံကတဲ့ အရင်းအမြစ်များအားလုံးကို သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအတွင်းရှိ သမိုင်းအစဉ်အဆက် နေထိုင်လာကြသော မူလွှာနေ့ တိုင်းရင်းသားများနှင့် ယင်းပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအတွင်း နှစ်ပေါင်းများစွာ အစဉ်တစိုက် နေထိုင်လာကြသော တိုင်းရင်းသားများက ပိုင်ဆိုင်သည်။ မူလွှာနေ့တိုင်းရင်းသားများ၏ ဘိုးဘေးသီးသားများထံမှ အမွှေဆက်ခံ ရရှိလာခြင်းနှင့် နှစ်ပေါင်းများစွာ အစဉ်တစိုက်နေထိုင်လာခြင်းတို့ကြောင့် မူလွှာနေ့တိုင်းရင်းသားများနှင့် နှစ်ပေါင်းများစွာ နေထိုင်လာသော တိုင်းရင်းသားများသည် သယံဇာတများ၏ မူရင်းပိုင်ရှင်များဖြစ်သည်။

ပိုမ်ခန့်ခွဲမှု

၁။ ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထာအတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များအားလုံးကို ပိုမ်ခန့်ခွဲရှိခဲ့ရာတွင် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့၏ ပူးတွဲ ပိုမ်ခန့်ခွဲမှု ပြည်နယ်/တိုင်းဒေသကြီး၏ သီးခြားပိုမ်ခန့်ခွဲမှုနှင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ ပူးတွဲ ပိုမ်ခန့်ခွဲမှုတို့ကို သတ်မှတ်ထားရမည်။ ပြည်ထောင်စုတစ်ခုလုံးနှင့်ဆိုင်သော သယံဇာတထုတ်ယူမှုများ၊ ပြည်နယ်/တိုင်းဒေသကြီး တစ်ခုနှင့်သာ သက်ဆိုင်သော သယံဇာတ ထုတ်ယူမှုများနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့၏ ပိုမ်ခန့်ခွဲမှုဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး၏ သီးခြားလုပ်ပိုင်ခွင့်၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရများအကြောင်း ညီးနှင့်ဆောင်ရွက်မှုနှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စု အစိုးရ အကြောင်း ညီးနှင့်ဆောင်ရွက်မှုများ ရှိရန်လိုပါသည်။

၂။ ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွားရေးကို ထိနိုက်နိုင်သော သယံဇာတထုတ်ယူမှုများ (ဥပမာ-ယူရေးနှင့်) နှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကြီးမားသော သယံဇာတထုတ်ယူ သုံးစွဲရောင်းချမှုများကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးတစ်ခုထဲသာမက ဆက်စပ်လျက်ရှိသော ပြည်နယ်/တိုင်းဒေသကြီးအစိုးရများ ညီးနှင့်ဆောင်ရွက်သွားရမည်။ နိုင်ငံတော် အကျိုးစီးပွားရေးကို ကာကွယ်သောအားဖြောက်လည်းကောင်း၊ နည်းပည့်ပိုင်းအားဖြောက်လည်းကောင်း၊ လူစွမ်းအား အရင်းအမြစ်အားဖြောက်လည်းကောင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နိုင်မည့် သယံဇာတ ထုတ်ယူမှုများ အတွက် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့၏ ပူးတွဲ ပိုမ်ခန့်ခွဲမှု ရှိရန်လိုပါသည်။

၃။ ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ သဘာဝသယံဇာတအရင်းအမြစ်များကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး၏ အစိုးရနှင့် ထိပ်ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ ဒေသကြောဇာတာအစိုးရများကာသာ ပိုမ်ခန့်ခွဲ ပိုင်ခွင့် ရှိရမည်။ ပြည်နယ်/တိုင်းဒေသကြီးများသည် မိမိတို့ဒေသကြောဇာတာအစိုးရများကို ပြည်ထောင်စု အစိုးရထုတ်ပို့၍ နားလည်နိုင်သောကြောင့်လည်းကောင်း၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ဒေသကြောဇာတာအစိုးရများ ဒုံးတက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီးတို့၏ သယံဇာတများကို ပြည်နယ်/တိုင်းဒေသကြီးတို့၏ လက်ထက်တွင်သာ ထားရှုသင့်ပါသည်။

၄။ ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ သဘာဝသယံဇာတများကို ပိုမ်ခန့်ခွဲရာတွင် တိုင်းရင်းသားမျိုးများ၏ ရုံးရာခလေ့ အစဉ်အလာအရ ကျင့်သုံးလာခဲ့သော သဘာဝသယံဇာတ ပိုမ်ခန့်ခွဲမှုနှင့်များကိုလည်းကောင်း၊ လူမျိုးစုံပိုင်းများ၏ အထူးပိုမ်ခန့်ခွဲပိုင့်ခွင့်တို့ကိုလည်းကောင်း၊ အသိအမှတ်ပြုပြီး ညီးနှင့်ဆောင်ရွက်သွား



ရမည်။ တိုင်းရင်းသားလူများ၏ အခွင့်အရေးနှင့် ငါးတို့၏ သယံကတခွဲဝေမှ စနစ်များကို အသိအမှတ်ပြုခြင်းဖြင့် တိုင်းရင်းသားတို့၏ ဝိသေသာလက္ခဏာများကို ထိန်းသိမ်းသွားနိုင်မည် ဖြစ်သည်။

၅။ ပြည်နယ်/တိုင်းဒေသကြီး တစ်ခုထက်ပိုသော သယံကတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ(ဥပမာ မြန်မာ-တရာ်ရေနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေအားလှပ်စစ်ထုတ်ထုတ်ယူမှု) ကို ဆုံးဖြတ်ရာတွင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများက လည်းကောင်း၊ အချို့ကိစ္စရပ်များတွင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများအပြင် ပြည်ထောင်စု အစိုးရလုပ်ည်း ပါဝင်ညီနိုင်းရမည်။ ပြည်နယ်/တိုင်းဒေသကြီးတစ်ခုထက်မက ဆက်နွယ်နိုင်သော သဘာဝသယံကတများကိုထုတ်ယူရာတွင်လည်းကောင်း ထုတ်ယူသော သယံကတများကို ပြည်တွင်း/ပြည်ပသို့ တင်ပိုရောင်းချရန် သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း ထုတ်ယူသော ပြည်နယ်/တိုင်းဒေသကြီးတစ်ခုတွင်သာမက ဆက်စပ်လျက်ရှိသော ပြည်နယ်/တိုင်းဒေသကြီးများအပေါ်၌လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိန်းကိုနှိမ်နှုန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သော ပြည်နယ်/တိုင်းဒေသကြီးများ အချင်းချင်း ညီညွှန်းဆောင်ရွက်သွားရန်လိုပါသည်။

ဝင်ငွေခွဲဝေမှု

၁။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးမှ ထွက်သော သဘာဝသယံကတများကို ထုတ်ယူရောင်းချခြင်းမှ ရရှိလာသော အကျိုးအမြတ်နှင့် ဘဏ္ဍာဇားများကို ပြည်နယ်/တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအစိုးရကြားတွင်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် ယင်းပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ ဒေသနှင့် အစိုးရများအကြားတွင်လည်းကောင်းခွဲဝေရမည်ဖြစ်ပြီးခွဲဝေမည့် ယဉ်ရားတစ်ခုကို သတ်မှတ်ထားရမည်။ ဖွံ့ဖြိုးမှုနှင့်ကျသောပြည်နယ်/တိုင်းဒေသကြီးများကိုကူညီနိုင်ရန်နှင့်ပြည်နယ်/တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှုနှင့် လူနေမှုအဆင့်အတန်းကွာဟာချက်များ ထိန်းညီညွှန်းရန်အတွက် ရရှိလာသော သဘာဝသယံကတဝင်ငွေများကို ခွဲဝေသွားရန် လိုပါသည်။

၂။ ပြည်နယ်/တိုင်းဒေသကြီးများမှ ကောက်ခံရရှိလာသော သယံကတဘဏ္ဍာဇားများကို ပြည်ထောင်စုဘဏ္ဍာအတွက် ထည့်ဝင်ရာတွင် ထည့်ဝင်မည့် အချိုးအစား ရာခိုင်နှုန်းကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးက ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်။ သို့ရာတွင် ပြည်နယ်/တိုင်းဒေသကြီးများထည့်ဝင်သော သယံကတဘဏ္ဍာဇားရာခိုင်နှုန်းနှင့် ပတ်သက်၍ အများလက်ခံနိုင်သော သင့်လော်သော စံနှုန်းတစ်ခုကို ပြည်ထောင်စု စွဲ့စည်းပုံ အခြေခံ့ဥပဒေထဲတွင် ပြောန်းထားရမည်။ ပြည်ထောင်စုသို့ ထည့်ဝင်သည့် စံနှုန်းတစ်ခုသို့မှတ်ခြင်းမှာ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်/တိုင်းဒေသကြီးများအကြား တရားမှုတူမှု ရှိရန်နှင့် ပြည်ထောင်စုအစိုးရ၏ လုပ်ငန်းများလည်ပတ်ရန်အတွက် လိုအပ်သောဘဏ္ဍာဇားများပုံးနိုင်ရန် ဖြစ်သည်။

၃။ သယံကတဘဏ္ဍာဇားများကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးများအကြား ခွဲဝေရာတွင် သယံကတထွက်ရှိသော ပြည်နယ်/တိုင်းဒေသကြီးက အစိုက်ခံစားပိုင်ခွင့် ရှိရမည်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးမှ ထွက်သော သယံကတမှ ရရှိသော ဘဏ္ဍာဇားများ(၇၀) ရာခိုင်နှုန်းကို သယံကတ ထွက်ရှိရာ ပြည်နယ်/တိုင်းဒေသကြီးအားလည်းကောင်း၊ ကျန်(၃၀) ရာခိုင်နှုန်းကိုပြည်ထောင်စုသို့လည်းကောင်းထည့်ဝင်နိုင်သည်။ သယံကတထုတ်ယူမှုကြောင့်ဖြစ်ပေါ်လာနိုင်သော သဘာဝနှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို သယံကတထုတ်ယူရာ ပြည်နယ်/တိုင်းဒေသကြီးက အခြားပြည်နယ်/တိုင်းဒေသကြီးများထက် ခံစားရနိုင်ဖွံ့ဖြိုးရှိသောကြောင့်လည်းကောင်း ထိန်းနှုန်းမှုများကို ပြည်လည်ကုစားရန် ဘဏ္ဍာဇားများ ပိုလိုအပ်နိုင်သောကြောင့်လည်းကောင်း သယံကတထွက်သော ပြည်နယ်/တိုင်းဒေသကြီးများအတွက် အကျိုးခံစားခွင့် ပိုရာသင့်သည်။

၄။ ပြည်ထောင်စုဘဏ္ဍာသို့ ထည့်ဝင်ပြီးနောက် ပြည်နယ်/တိုင်းဒေသကြီးမှ ရရှိသော ကျန်သယံကတဘဏ္ဍာ ငွေနှင့် အကျိုးအမြတ်များကို ပြည်နယ်/တိုင်းဒေသကြီးအတွင်း ပြန်လည်ခွဲဝေရာတွင် သယံကတထွက်သော ဒေသသည် သယံကတမထွက်သော ဒေသထက် အကျိုးခံစားခွင့် ပိုရာသည်။ သယံကတထွက်သော ဒေသသည် သယံကတမထွက်သော ဒေသများထက် သယံကတထုတ်ယူမှုများကြောင့်ဖြစ်ပေါ်လာသည့် သဘာဝနှင့်လူမှုပတ်ဝန်းကျင်ရာဆုံးကျိုးသက်ရောက်မှုများကို ခံစားရနိုင်ပြီးထိသက်ရောက်မှုများကို ကုစားနှုန်းရန်အတွက် ရန်ပုံငွေများ လိုအပ်နိုင်သောကြောင့်ဖြစ်သည်။

သက်ရောက်မှုများ

၁။ သဘာဝသယံကတများကို ထုတ်ယူသုံးချခြင်းကြောင့် တစ်ဘက်တွင် ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှု အဆင့်အတန်း တိုးတက် ကောင်းမွန်လာနိုင်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း သယံကတထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သော နောက်ဆက်တွဲဆုံးကျိုးမှုများကို တားဆုံးထိန်းချပ်နိုင်သော အကာအကွယ်ယဉ်ရာများ(Safeguard Policy) ထားရှိရမည်။ နိုင်ငံတာကာတွင် ကျင့်သုံးလျက်ရှိသော သဘာဝပတ်ဝန်းကျင် ထိန်းကိုနှုန်းရှုံးကျင့်ရာ ဆန်းစစ်ချက်(EIA)၊ လူမှု ပတ်ဝန်းကျင် ထိန်းကိုနှုန်းရှုံးကျင့်ရာ ဆန်းစစ်ချက်(SIA)၊ ပဋိပက္ခထိန်းကိုနှုန်းရှုံးကျင့်ရာ ဆန်းစစ်ချက်(CIA)၊ လွှတ်လပ်ပြီး လူထုထဲမှ ကြိုတ်ရယ်ရယ်တားသော သဘောတူညီချက်(FPIC)၊ ရေဟာလျှော့ချက်(EC)နှင့် ကုမ္ပဏီများ၏ လူမှုရေးတာဝန်ခံမှု (CSR) တို့ပါဝင်သော အကာအကွယ်ယဉ်ရာများ ဖြစ်ရမည်။ ဒေသခံပြည်သူများ ပါဝင်နိုင်သည့် အကာအကွယ်ယဉ်ရာများထားရှိပြီး အကောင်အထည်ဖော်ခြင်းဖြင့် ကြိုးများသော သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိန်းကိုနှုန်းရှုံးကျင့်ရာ ထိန်းသို့လည်းကောင်း တော်လပ်ပြီး လူရှိညီညွှန်းရှုံးကျင့်ရာ ဖြစ်သည်။

မူဝါဒဖော်ဆောင်နိုင်သည့် လမ်းကြောင်းများ

၁။ အထက်တွင် တင်ပြထားသော သဘာဝသယံကတဆိုင်ရာ မူဝါဒများကို အတည်ပြုပြုနိုင်နိုင်ရန် ချုပ်းကပ်နိုင်သည့် နည်းလမ်း (J) ခု ရှိရမည်။ လက်ရှိ ၂၀၀၈ စွဲ့စည်းပုံ့အုပ်ချုပ်ပုံ့အော်ချော်ချော်ပေးပို့ပေးပို့မှုများ ပြည်တွင်းပြို့မှုများ အတွက် ကျင်းပသော နိုင်ငံရေးဆွေးနွေးမှုများ သယံကတဘဏ္ဍာဇားရာခိုင်နှုန်းနှင့် ပတ်သက်၍ အများလက်ခံနိုင်သော သင့်လော်သော စံနှုန်းတစ်ခုကို ပြည်ထောင်စု စွဲ့စည်းပုံ့ အခြေခံ့ဥပဒေထဲတွင် ပြောန်းထားရမည်။ ပြည်ထောင်စုသို့ ထည့်ဝင်သည့် စံနှုန်းတစ်ခုသို့မှတ်ခြင်းမှာ ပြည်ပြု့မှုများကို ဖြော်ပြုရန် ဖြစ်ပေါ်လာနိုင်ရှုံးကျင့်ရာ ထိန်းကိုနှုန်းရှုံ

အကျဉ်းချုပ်

မြန်မာ့ဌ်င်းချမ်းရေးဖြစ်စဉ်တွင် နိုင်ငံရေးနှင့် လုပ်ချောင်းကိစ္စသည် အရေးတကြီး ဆွေးနွေးညီနှင့်ရန် လိုအပ် သကဲ့သို့ သဘာဝ သယံကေတစီမံအုပ်ချုပ်မှ ကိစ္စရပ်များကိုလည်း ဆွေးနွေးညီနှင့်သွားရန် အရေးကြီးပါ သည်။ သယံကေတထွက်သော တိုင်းရင်းသားနယ်မြေများရှိလက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေး မတည်ပြုပါမှ များကြောင့် သယံကေတ တူးဖော်ထွက်လုပ်မှုကိုစုစုပေါင်းစပ်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ ပြည်ထောင်စု ဌ်င်းချမ်းရေး ညီလာခံ့၌ သဘာဝသယံကေတကိစ္စကို ထည့်သွင်းဆွေးနွေးပြီး သဘောတူညီများ ရယူနိုင်လျှင် တိုင်းရင်းသားနယ်မြေများနှင့် မြန်မာနိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကျ ပြနိုင်မည်ဖြစ်သည်။ သဘာဝသယံကေတပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ဝင်ငွေခွဲဝေမှု အပါအဝင် သယံကေတတူးဖော်မှုများကြောင့် ဖြစ်ပေါ်လာသော လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကိုလည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို သဘောတူညီမှု ရယူသွားရန် လုပ်သည်။ ထိုမှုတစ်ဆင့် ပြည်ထောင်စု (သို့ဟုတ်) ပြည်နယ် ဖွံ့စည်းပုံထဲတွင် ထည့်သွင်းပြောန်းထားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည်။

ကြိုသောသနစာတမ်းတွင် ကမ္ဘာ့နိုင်ငံ (၄) ခု ဖြစ်သော အင်ဒီနီးရား နိုင်ရီးရီးယား၊ ဆူဒန်နှင့် ကနေဒါ နိုင်ငံတို့၏ သယံကေတစီမံအုပ်ချုပ်မှုအကြောင်းကို ထုတ်ပြန်ထားသော တမ်း၊ အစီရင်ခံစာနှင့် သတင်းများမှလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ကချင်ပြည်နယ်နှင့် ရှိုင်ပြည်နယ်များမှ ထွက်သော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကော်ကိုမိမိ စီမံဆောင်ရွက်မှုတို့ကို ကွင်းဆင်းလေ့လာ မေးခြင်းခြင်းဖြင့် လည်းကောင်း သဘာဝ သယံကေတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် အကျိုးသက် ရောက်မှုတို့ကို လေ့လာတင်ပြထားပါသည်။ ထိုနောက် သုတေသနတွေ့ရှိချက်များကို တင်ပြနိုင်ရန်နှင့် အကြံပြုချက် များ ဆက်လက်ရယူနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်လည်း ကောင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီများနှင့်လည်းကောင်း အလုပ်ရုံဆွေးနွေးပွဲ (၃) ခု ကို သီးသန့်စီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၏ သဘောထားများကိုလည်းကောင်း ကြိုစာတမ်းတွင် ပေါင်းစည်းဖော်ပြထားပါသည်။

သဘာဝသယံကေတဆိုင်ရာ နိုင်ငံတကာအတွေ့အကြံများကို လေ့လာရာတွင် ချဉ်းကပ်ပုံ လမ်းကြောင်း (၂) ခု ဖြစ်သော ဌ်င်းချမ်းရေးစာချုပ်မှ သဘောတူညီမှု ရယူခြင်းနှင့် ဖွံ့စည်းပုံ အကြံခံ့ခြားပြု ပြည်ဆင် ခြင်းတို့ကို လေ့လာတင်ပြထားသည်။ အင်ဒီနီးရားအစိုးရနှင့် အာရေးပြည်နယ်အစိုးရတို့ ချုပ်ဆိုခဲ့သော ဌ်င်းချမ်းရေးစာချုပ်အရ အာရေးပြည်နယ်မှ ထွက်သော ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဝင်ငွေဇူး ဂုဏ်ရေး အကျိုးသက် ခြင်းတို့ကို ထွက်သော စီမံခန့်ခွဲမှုကို အင်ဒီနီးရား အစိုးရနှင့် ပူးတွေပေး ထားသည်။ သို့ရာတွင် အာရေးပြည်နယ်အစိုးရမှ ကောက်ခံခွဲရှိရှိသော အခွန်အလျို့အတားနှင့် ကောက် ခံနိုင်သည့် နည်းလမ်းတို့ကို တိကျသောရာစွာ ဖော်ပြထားခြင်း မရှိခဲ့သောကြောင့် လက်တွေ့တွင် အခက်အခဲများ ရှိနေသည်။ ဆူဒန်အစိုးရနှင့် တောင်ဆူဒန်အစိုးရတို့ ချုပ်ဆိုခဲ့ကြသော ဌ်င်းချမ်းရေးစာချုပ်တွင် သဘာဝသယံကေတ ပိုင်ဆိုင်မှုကိစ္စကို ထည့်သွင်းဆွေးထားခြင်းမရှိပဲ နောက်ပိုင်းတွင် ကျင်းပသည့် တောင်ဆူဒန်လွှတ်မြောက်ရေး လူထုဆန္ဒ ခံယူပွဲ၍သာ ဆုံးဖြတ်ခဲ့ကြသည်။

ဖွံ့ဖြိုးဆောင်ရွက်ခဲ့ဖြစ်သော နိုင်ရီးရီးယားနိုင်ငံ၏ သဘာဝသယံကေတ စီမံအုပ်ချုပ်မှစုစုစုံနှင့်သည် ဌ်င်းချမ်းရေးစာချုပ် တစ်ဆင့် ဖြစ်တည်လာခြင်း မဟုတ်ပဲ နိုင်ရီးရီးယားနိုင်ငံသားများ အပြည်အဝ ပါဝင်ခွင့်မရှိခဲ့သော ဖွံ့စည်းပုံ ပြင်ဆင်ရေးဆွဲမှုမှုတစ်ဆင့် ပေါ်ပေါ်လာသော နိုင်ငံရေးလှည့်ကွက် တစ်ခု၏ ရလားသာ ဖြစ်သည်။ စက်မှုထွန်းကားပြီး ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်သော ကနေဒါနိုင်ငံတွင်

ပြည်နယ်များ၏ သဘာဝ သယံကတ ပိုင်ဆိုင်ခွင့်၊ စီမံအုပ်ချုပ်ခွင့်နှင့် ဝင်ငွေကောက်ခံပိုင်ခွင့်တို့ကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် အတိအလင်း ပြဌာန်းပေးထားသည်။ ပဟိုချုပ်ကိုင်မှုစနစ် လွမ်းမိုးသော မြန်မာနိုင်ငံတွင် သဘာဝသယံကတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများသည် ပွုင့်လင်း မြင်သာမှန် တာဝန်ယူတာဝန်ခံမှုများ အလွန်အားနည်းနေပြီး အကတိလိုက်စားမှုများကြောင့် နိုင်ငံတော် သရဣဗ္ဗာအတွက် သယံကတအခွန်ငွေများကို အနည်းငယ်သာ ကောက်ခံနိုင်ခဲ့သည်။ ထိုကြောင့် အဖိုးတန် သဘာဝသယံကတများ ထွက်ရှိသော်လည်း သယံကတထွက်သော ပြည်နယ်များနှင့် နိုင်ငံတစ်ဝန်း ဖွဲ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များမှာ ဆက်လက်ရှိနေပါသည်။

ထိကဲသို့ ပြောန်းထားပြီးနောက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပျော် မြန်မာ နိုင်ငံသား အားလုံး လိုလားတောင်းတသော စစ်မှန်ပြီး ရေရှည်တည်တဲ့နိုင်မြှေသာ ပြည်တွင်း ပိုမ်းချမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရော်ပြည့်ဆောင်စု ပေါ်ပေါ်လာနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ဧပြီ ရွှေးကောက်ပွဲနောက်ပိုင်း အစိုးရသည် တက်လာသောအခါ မြန်မာနိုင်ငံကို ဒီမိုကရေစိသို့ ကူးပြောင်းနေသော နိုင်ငံတစ်ခုအဖြစ် ရှုမြင်လာကြသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများအနက် နှစ်ပေါင်း (၇၀)နှီးပါးနှင့် ယခုတိုင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပုဂ္ဂိုလ်များ ချပ်ပြုမှုများ ပျော်ပြုမှုများ ပေါ်ပြုမှုများ ပျော်ပြုမှုများ လုပ်ငန်းတစ်ခု ဖြစ်သည်။ မြန်မာ့သမိုင်းကြောင်းအရ ပုံမှန်မဟုတ်သော တိုင်းရင်းသားကျော်းတို့သည် ယနေပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်တွင်သော နိုင်ငံ၌ ကိုယ့်တို့နှင့် သီးခြားလွှာတ်လပ်စွာ နေထိုင်လာခဲ့ကြသည်။ ဗမာပဒေသရာဇ် မင်းများသည် စစ်အင်အားလုံးပြီး တိုင်းရင်းသားနယ်ဖြေများအား ကျူးကော်သိမ်းပိုက်ကာ ဗမာအင်ပါယာများကို တိုးခဲ့ တည်ထောင်လာခဲ့ကြသည်။ ၁၈၈၄ ခုနှစ်တွင် နယ်ချွဲ့ပြီတိသုက္ပါက ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက် ဖြစ်သော သီပေါ်မင်းကို နှစ်ဦးချုပြီး ငှုံးတို့ လက်အောက်ရှိ ဒေသအားလုံးကို “British Burma” ခေါ် ဗမာပြည်ဟု ခေါ်တွင်စေခဲ့သည်။

မြိုတိသူတိသည် အောက်မြန်မာပြည်ကို ပမာပြည်မ (Burma Proper) အဖြစ် တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီ
တောင်တန်းနှင့် အခြားဒေသများကို တိုင်းရင်းသားခေါင်းဆောင်များဖြစ်သော စောဘွား၊ စောကဲ၊ စောဖျာ
အပါများဖြင့် တစ်ဆင့်ခဲ့ အုပ်ချုပ်ခဲ့သည်။ ကရင်နိုပ်ည်ကို သီးခြားလွတ်လပ်သော နယ်မြေအဖြစ် အသိအမှတ်
ပြုခဲ့သည်။ တိုင်းရင်းသားတို့သည် ပမာလူမျိုးနှင့်အတူ မြိုတိသူတို့ထံမှ လွတ်လပ်ရေး ရယူရန် ဆုံးဖြတ်ခဲ့ပြီး
ဖက်အရယ်ပြည်ထောင်စုတည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆို
နိုင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် လွှဲလပ်သော “ပြည်ထောင်စုမြန်မာနိုင်ငံ” (Union of
Burma) ပေါ်ပေါက်လာခဲ့သည်။ မြိုတိသူတို့ထံမှ လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့ကြသော
ဗမာခေါင်းဆောင်များသည် ပင်လုံစာချုပ်၏ တန်းတူရေးအနှစ်သာရကို မျက်ကွယ်ပြပြီး ပြည်ထောင်စုနှစ်
(Union) အတား တပြည်ထောင်စု (Unitary) တည်ထောင်ကာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သည့်
နိုင်ငံကို “ဗမာနိုင်ငံ” ဖြစ်အောင် ကြိုးပမ်းခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးတို့သည် လွတ်လပ်ရေးနှင့်အတူ တန်းတူရေးအတွက် ဖိန္ဒိပ်အုပ်ချုပ်မှုများကို တော်လုန်ခဲ့ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးပြီး (၈) လအတွင်း ဗဟိုပြည်ကွန်မြားစုစ်ပါတီ၏ တော်လုန် ပုန်ကုန်မှု အပါအဝင်နိုင်ငံတစ်ဝန်း တော်လုန်ပုန်ကုန်မှုများကြောင့် ပြည်တွင်းစစ်မီး လောင်ကျမ်းခဲ့သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ပိုလ်ချုပ်နေဝါဒ်သည် ၁၉၆၂ ခုနှစ်တွင် စစ်အာကာသိမ်းခဲ့သည်။ ထိုအချိန်မှစ၍ စစ်အစိုးရအဆက်ဆက်က မြန်မာနိုင်ငံကို အုပ်ချုပ်လာခဲ့ပြီး တိုင်းရင်းသားတို့ လိုလားသော ကိုယ့်ကြွားကိုယ်ဖန်တီးရှုံး၊ တန်းတူရေးနှင့် ဒီမိုကရေစိရေးတို့ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လျှစ်လျှော့ခဲ့သည်။ ထိုကြောင့် တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့၏ မွေးရာဝါ အခွင့်အရေးများအတွက် အာကာရှင်စနစ်ကို နှစ်ပေါင်း (၆၀) ကျော် လက်နက်ခွဲကိုင် တော်လုန်လာခဲ့ကြသည်။ စစ်အစိုးရအဆက်ဆက်သည် တိုင်းရင်းသားတို့၏ အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ စစ်ရေး နည်းလမ်းဖြင့်သာ ဖြေရှင်းလာသဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် သက်စိုးရသိခဲ့သည်။

ယခုထိတိင် အဆုံးမသတ်နိုင်သေးသော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ၂၀၁၆ ခုနှစ်တွင် တက်လာသော အစိုးရသုတေသနကို ဆက်လက်စိန်ခေါ်နေပါသည်။ နိုင်ငံရေးမည်မှုများနှင့် တိုင်းရင်းသားအပေါ် ခွဲခြားဆက်ဆံမှုများ အပါအဝင် သဘာဝသယ်ကဗျာ ကြော်ဝေသော တိုင်းရင်းသားနယ်မြေများကို ထိန်းချုပ်မှုနှင့် ဗဟိုအကောက်တိုးချဲ့နေမှု များသည် လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်နွယ်နေသည်။ သဘာဝသယ်ကဗျာတွင် အစိုးရ၏ စစ်တပ်က တိုင်းရင်းသားနယ်မြေများကို တိုးချဲ့ထိန်းချုပ်လိုသည့် တစ်ခုတည်းသော အကြောင်းရင်း မဟုတ်သော်လည်း ကြီးမားသော မက်လုံးတစ်ခု ဖြစ်သည်။ သယ်ကဗျာ ရရှိလာသော အကျိုးအမြတ်များကို ပြည်နယ်နှင့် တိုင်း

ဒေသကြီးများအား မှုတ္ထာ ခွဲဝေပေးမှုမရှိခြင်း၊ အဂတိလိုက်စားခြင်း၊ မြေသိမ်းဆည်းခြင်းနှင့် လူအခွင့်အရေး ချိုးဖောက်ခြင်းတို့ကြောင့် အစိုးရနှင့် တိုင်းရုံးသားလက်နက်ကိုင် တော်လုန်ရေးအဖွဲ့တို့ကြား ပဋိပက္ခများရှိနေပါသည်။ ထို့ကြောင့်စစ်မှုပြုမ်းချမ်းရေးသို့ကူးပြောင်းလုပ်မှုများကို ပြန်လည်ပေးပို့ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ သဘာဝသယံကဗျာတော်လုန်ရေးနှင့် ပြသုနာများကို ကိုင်တွယ်ဖြေရှင်းရန် လိုပါသည်။

ယခင်စစ်အစိုးရက ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်ကို တရားဝင် နိုင်ငံရေး အာကာများ အပ်နှစ်ထားသည်။ ထို့ဖွဲ့စည်းပုံဖြင့် ၂၀၁၅ ရွှေးကောက်ပွဲမှတစ်ဆင့် ၂၀၁၇ ခုနှစ်တွင် သမွာတသည် ဦးထင်ကော်ညီးဆောင်သော အစိုးရတက်လာသည်။ အစိုးရသိတက်လာပြီး လာအနည်းငယ်၌ တိုင်းရုံးသား လက်နက်ကိုင်တော်လုန်ရေးအဖွဲ့နှင့် မြန်မာတပ်မတော်အပါအဝင် နိုင်ငံရေးအစုအစွဲအားလုံးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပန်ရေးအတွက် အစပျိုးသည့်အနေဖြင့် ပြည်ထောင်စုမြို့များရေးညီလာခံ (၂၁ ရာစု ပင်လုံ)ကို ကျင်းပန်သည်။ ထိုညီလာခံသို့ တက်ရောက်ခဲ့သော နိုင်ငံရေးအစုအစွဲမှာ လုံခြုံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အစရှိသော အကြောင်းအရာတို့ကို ညီလာခံအတွင်း ဆွေးနွေးတပ်ပြုကြသည်။ သို့ရာတွင် တပ်ပြုခဲ့သော အကြောင်းအရာများအပေါ် အသေးစိတ်ဆွေးနွေးခြင်းနှင့် အရေးကြီး ဆုံးဖြတ်ချက်များ ချမှတ်ခြင်း တို့ကို မပြုလုပ်ခဲ့ပေ။ ညီလာခံပြီးနောက် (၆) လအတွင်း ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများ၏ ထိအကြောင်းအရာများကို အသေးစိတ်ဆွေးနွေးကြမည်။ ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးတွင် ပါဝင်မည့် သက်ဆိုင်ရာ အစုအစွဲ များက ဆွေးနွေးမည့် အကြောင်းအရာအလိုက် ကြိုတပ်ပြင်ဆင်သွားရန် လိုပါသည်။

သုတေသန၏ ရည်ရွယ်ချက်

အထက်တွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ နိုင်ငံရေးအစုအစွဲမှားက အရေးတာကြီး ကိုင်တွယ် ဖြေရှင်းသင့်သည့် ပြသုနာတစ်ရုံး သဘာဝသယံကဗျာတော်လုန်ရေး လုပ်စဉ်ခွင့်အာကာ ဖြစ်သည်။ သို့ရာတွင် လက်နက်ကိုင်ပဋိပက္ခ အဓိုးသတ်ပြီး ရေရှည်တည်တဲ့နိုင်မြေသော ပြုမ်းချမ်းရေး ရရှိရေးအတွက် သယံကဗျာတော်၏ အစန်းကဏ္ဍနှင့် ပတ်သက်၍ ပြည်သူလုလေနှင့် တိုင်းရုံးသားတို့၏ သိရှိနားလည်မှုများ အကာန့်အသတ်ဖြင့်သာ ရှိနေသေးသည်။ ထို့ကြောင့် ဤသုတေသနနာတော်တဲ့သည် မြန်မာနိုင်ငံ ပြုမ်းချမ်းရေးဖြစ်စဉ် အတွင်း သဘာဝ သယံကဗျာတော်၏ အစန်းကဏ္ဍကို ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် အကျိုးအမြတ်ဖြတ်ချေမှုများ ပို့ဆောင်ရွက်တို့မှ ညီနှင့်ဆွေးနွေးနိုင်ရန် လေ့လာတပ်ပြထားပါသည်။ သက်ဆိုင်ရာ နိုင်ငံရေး အစုအစွဲမှားအား မြန်မာနိုင်ငံ၏ လက်ရှိသာဝ သယံကဗျာတော် စီမံအုပ်ချုပ်မှုစနစ်ကို အသိပေးရန်၊ သဘာဝသယံကဗျာတော် သဘောတူညီချက်များ ပါဝင်သော နိုင်ငံတော် ပြုမ်းရေးဖြစ်စဉ်မှုများကို နှိုင်းယူပြန်ရန်နှင့် မြန်မာနိုင်ငံပြုမ်းချမ်းရေးဖြစ်စဉ်အတွင်း သဘာဝ သယံကဗျာများကို ထိနေရာက်စွာညိုနိုင်းသင့်သည့် လက်တွေ့ကျသော နည်းလမ်းများကို အကြိုပြန်ရန် ရည်ရွယ်ပြစ်ထားပါသည်။ အဆိုမရည်မှန်းချက်များသည် သုတေသနနေတွေ့ရှိချက်များသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး တရားမှုတူမှုရှိသော သဘာဝသယံကဗျာတော် စီမံအုပ်ချုပ်မှုစနစ် ပေါ်တွေ့ရှိရေးနှင့် အနာဂတ် ဖက်အရယ် စီမံကောင်းပို့ဆောင်ရွက်လောင်ရေးအတွက် အသုံးဝင်သော အရင်းအမြစ်တစ်ခုအဖြစ် ရည်ရွယ်သည်။

ဤသုတေသနနာတော်တဲ့သွင်းဆိုင်ရာ အစန်း (၇) ခန်းပါရှိသည်။ အစန်း (၁) နိုင်းတွင် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ခံသမိုင်းအကျဉ်းနှင့် သုတေသန ရည်ရွယ်ချက်တို့ကို တပ်ပြထားသည်။ အစန်း (၂) တွင် ကြို့နေသော ပြုစွဲရေးသားခဲ့သည့် နည်းစနစ်နှင့် နယ်ပယ်ကို တပ်ပြထားပြီး အစန်း (၃) တွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို သုံးသပ်ထားပါသည်။ အစန်း (၄) တွင် သဘာဝသယံကဗျာတော် စီမံအုပ်ချုပ်မှု ကဏ္ဍများဖြစ်သော ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ဝင်ငွေခွဲဝေမှုသောတရားများကို တပ်ပြထားပါသည်။ အစန်း (၅) တွင် သဘာဝသယံကဗျာတော်နှင့် မြန်မာနိုင်ငံ၏ အတွေ့အကြုံများကို တိုင်ပြထားပြီး အစန်း (၆) တွင် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် အနာဂတ်ဖက်အရယ်ဖိမ့်ကရေးဖြစ်ပြည်ထောင်စုရေးအတွက် သဘာဝသယံကဗျာတော်ဆိုင်ရာ စဉ်းစားချက်များကို တပ်ပြထားပြီး အစန်း (၇) တွင် နိုင်းချုပ်တပ်ပြထားသည်။

အာန်း [၂] သုတေသန နည်းစနစ်နှင့် နယ်ပယ်

ဤသုတေသနတော်တဲ့သွင်းဆိုင်ရာ အတွက် ENAC သုတေသနအဖွဲ့သည် ပညာရှင်များ ရေးသား ထုတ်ဝေထားသော သယံကဗျာတော်လုန်ရေးမှုများ၊ အစိုးရင်ခံစာများနှင့် သဘောထား ထုတ်ပြန်ချက်များကို စေဆာင်ပြီး လေ့လာမှတ်သားခြင်း၊ သက်ဆိုင်ရာပညာရှင်များနှင့် တိုင်ပင်ခြင်း၊ ENAC အဖွဲ့မှ ကျင်းပေးသော အလုပ်ရုံးဆွေးနွဲများမှ ရရှိလာသည့် သယံကဗျာတော်မှုဝါဒများ (အချုပ်ပို့ - ၁ တွင်ကြည့်ရန်)ကို လေ့လာသုံးသပ်ခြင်းနှင့် ယင်းတော်သားပြီး ပုံနှိပ်ဖြန်ချက်ခြင်း၊ မပြုရသေးသည့် ENAC အဖွဲ့၏ သဘာဝသယံကဗျာတော်တဲ့သွင်းတွင် ပေါင်းပို့ဆောင်ရွက်မှုများ (မှာကြောင်း) တွင် ပါရှိသော အကြောင်းအရာတစ်ခုတွင် ပေါင်းပို့ဆောင်ရွက်မှုများကို တို့ကို ပြည်နယ်မှုများကို ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ ပြည်နယ် (၂)ရာသို့ ကွင်းဆင်းလေ့လာ မေးမြန်းခြင်းတို့ကို ပြည့်နယ်ခဲ့ပါသည်။

သုတေသန ခရီးစဉ်အတွင်း မေးမြန်းခဲ့သော မေးခွန်းများအနက် အမိက မေးခွန်း (၄) ရုံးမှ အောက်ပါ အတိုင်း ဖြစ်သည်။

- သဘာဝသယံကဗျာများကို မည်သူက ပိုင်ဆိုင်သင့်သနှင့်သည်။
- သဘာဝသယံကဗျာများကို မည်သူက စီမံခန့်ခွဲသင့်သနှင့်သည်။
- သဘာဝသယံကဗျာတော်ဝေးမှုများကို (ဖက်အရယ်၊ ပြည်နယ်နှင့် ဒေသနာရာအစိုးရများအကြား) မည်သို့ ခွဲဝေသင့်သနှင့်သည်။
- သယံကဗျာတော်တွေ့ဆိုင်ရာ အကျိုးသားပေးသွေးမှုများကို ရှိနိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့ကို သွားရောက်ခဲ့ပြီး ဒေသခံအဖွဲ့အစည်းများ၊ လူမှုအခြေခံ အဖွဲ့အစည်းများ၊ ရရှိနိုင်ရာများပေးပို့တစ်ခု၏ ခေါင်းဆောင်များနှင့် ပြည်နယ်အစိုးရ အရာရှိများအား တွေ့ဆုံးမေးမြန်းခဲ့ပါသည်။ ထို့ပြည်နယ် (၂) ရာသို့ သွားရောက်လေ့လာရသည့် အကြောင်းရုံးမှာ ထိုဒေသောများတွင် မြန်မာနိုင်ငံအတွင်း အကြောင်းများကို ပြည်နယ်နှင့်အတွက် အကြောင်းများကို အမြတ်ဆုံး သိရှိနေသော တွေ့ဆုံးသားပြီး အကြောင်းများကို အမြတ်ဆု

အာန်း (၃) ဖြန့်ကိုင်း၏ ပြစ်းချမ်းရေးနှင့် သယံဇာတအောင်ရှု ပုံးသပ်၏

୧.୧. ଲାଗ୍ନକାରୀଙ୍କ ପଦ୍ଧତିରେ

တွေ့ဆုံးနိုင်ခဲ့သည်။ ထိုအစာအဖွဲ့၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ယေဘုယျဆန်သော်လည်း အမိကကျေသာမေးခွန်းတစ်ချို့ကို မေးမြန်ခဲ့ပါသည်။ ထိုနောက် လေ့လာသိရှိလာသော သဘာဝ သယံဇာတ ဆိုင်ရာ အကြောင်းအရာများကို ပြန်လည်ပြစ်ရေးသားပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များနှင့်လည်းကောင်း၊ အရပ်သာက် လူမှုအဖွဲ့အစည်းများနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီများနှင့် လည်းကောင်း အလုပ်ရုံခွေးနေးပွဲ (၃) ခုကို သီးသန်စီ ကျော်ပြပြုလုပ်ကာ အကြံပြုချက်များ ဆက်လက်ရပုံခဲ့သည်။ ကျွဲ့စာတမ်း သည် သဘာဝသယံဇာတ အကြောင်းအရာအားလုံးကို အသေးစိတ် လေ့လာတင်ပြထားခြင်း မဟုတ်ဘဲ အနာဂတ် နိုင်ငံရေးခွေးနေးပွဲများတွင် သဘာဝသယံဇာတ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ညီးနိုင်း ခွေးနေးရာ တွင် သက်ဆိုင်ရာ ခေါင်းဆောင်များအတွက် သဘာဝသယံဇာတဆိုင်ရာ အခြေခံစဉ်းစားချက်များ ပုံပိုးပေးနိုင်ရန် အတွက်သာ ရည်ရွယ်ထားပါသည်။

မြန်မာနိုင်ငံရှိ သဘာဝသယံကဗောဓါတ်များပေါ် လေ့လာသုံးသပ်ခြင်းအပြင် အခြားနိုင်ငံများတွင် အောင်မြင်စွာ ကျင့်သုံးလျက်ရှိသော သဘာဝ သယံကဗောဓါတ် စီမံအုပ်ချုပ်မှစာနှစ်များကိုလည်း လေ့လာရန် အရေးကြီးပါသည်။ နိုင်ငံရေး လူမှုရေးနှင့် စီးပွားရေးစနစ်ဆိုင်ရာ နောက်ခံအခင်းအကျင့် မတူညီမှုများကြောင့် အခြားနိုင်ငံများ၏ သယံကဗောဓါတ်အုပ်ချုပ်မှစာနှစ်များသည် မြန်မာနိုင်ငံအတွက် အံဝင်ဂွင်ကျ ဖြစ်နိုင်သော်လည်း ထိနိုင်ငံများ၏ သဘာဝသယံကဗောဓါတ်ရာ အတွေ့အကြုံများသည် မြန်မာနိုင်ငံအတွက် အသုံးဝင်သော သင်ခန်းစာများ ပေးနိုင်ပါသည်။ ကြိုသုတေသနစာတမ်းတွင် နိုင်ရှိုးနီးယား၊ တောင်ဆူဒန်၊ အင်ဒိနီးရားနှင့် ကနေဒါနိုင်ငံတို့၏ သဘာဝသယံကဗောဓါတ်ရာ အတွေ့အကြုံများကို လေ့လာတင်ပြထားပါသည်။ ထိနိုင်ငံတကာနှင့် ပြည်တွင်း သယံကဗောဓါတ်ရာ အတွေ့အကြုံများကို အခြေခံပြီး အနာဂတ်နိုင်ငံရေးဆွဲးနွေးပွဲများအတွက် သဘာဝ သယံကဗောဓါတ်ရာ အကြံပြုချက်များကို ပြုစုထားပါသည်။

အလုပ်မြှုပ်နည်ပါတီ၊ ဆိုရယ်လတ်ဝါဒကို အခြေခံသော ပြည်သူ့ရဲဘော်ပါတီ၊ ကရင်၊ ကရင်နှီး၊ ပအိုပိုး၊ မွန်နှင့် ရရှင်တိုးရင်းသား တော်လုန်ရေးအဖွဲ့အစည်းများက ပုန်ကန်တိုက်ခိုက်နေသဖြင့် ဖ.ဆ.ပ.လ အစိုးရအတွက် အခက်ကြံ့လာရသည်။ နောက်ပိုင်းတွင် ဖ.ဆ.ပ.လ အစိုးရအတွင်း သန္တရှင်းနှင့် တည်မြေဟောပေါ်သော အပ်စနစ်စု ကွဲခဲ့သည်။ ရွှေးကောက်ပွဲတွင် ဦးန ခေါင်းဆောင်သော သန္တရှင်းဖ.ဆ.ပ.လမှ မဲနိုင်ပြီး အစိုးရဖြစ်လာ သောအခါ ၁၉၅၈ ခုနှစ်တွင် လက်နက်ကိုင်တော်လုန်ရေးအင်အားစုများအပေါ် အတိတိက အဖြစ်အပျက်များကို သင်ပုန်းချေ၍ လွတ်ပြီးချမ်းသာခွင့် ကြေညာပြီး ဒီမိုကရေးဆိုခွင့်အရေး အပြည့်အဝဖွင့်ပေးမည်၊ နိုင်ငံရေးရာ ကိစ္စတွင် ပြည်သူလူထု၏ သဘောထားဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်မည်။ လက်နက်ကိုင် အင်အားစုများ လက်နက်နှင့် ဒီမိုကရေးလုပ်ပြီး နိုင်ငံရေးပါတီ တည်ထောင်ပြီး ရွှေးကောက်ပွဲဝင်ကြရန် ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။ ထိုအခါ ဆိုရယ်လစ်ဝါဒအတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ရဲဘော်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လုန်ရေး အဖွဲ့အစည်းများဖြစ်ကြသော ပအိုပိုး၊ မွန်၊ ရရှင်အဖွဲ့အစည်းများက နိုင်ငံရေးဂုဏ်လျှင် ပြည်သူ လူထု၏ အဆုံးအဖြတ်ကို ခံယူရမည်ဟူသော ခံယူချက်နှင့် အစိုးရ၏ ဒီမိုကရေး အပြည့် အဝ ဖွင့်ပေးမည်ဟူသော စကားကို ယုံကြည်ပြီး ခက်ခက်ခဲ့ရ ရှာဖွေစေဆင်းထားသော လက်နက်အားလုံးကို ပေးအပ်၍ တိုက်ပွဲ အသွင်ပြောင်းကာ နိုင်ငံရေးပါတီ ဖွဲ့စည်းထဲထောင်ခဲ့ကြသည်။ ထို့နောက် ၁၉၆၀ ခုနှစ်တွင် ရွှေးကောက်ပွဲ ဝင်ခဲ့ကြသည်။ ရွှေးကောက်ပွဲပြီးနောက် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ရွှေးချယ်ခံ တိုင်းရင်းသားအမတ်များစုပေါင်းပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံပြုပေးကို ဖက်ဒရယ်ပြည်ထောင်စု အသွင်ပြောင်ဆင် ပြောင်းလဲဖွဲ့စည်းရန် ရမ်းပြည်နယ် တော်ကြီးမြို့တွင် ညီလာခံခေါ်ပြီး ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ပြုပေးကို ရေးဆွဲခဲ့ကြသည်။ ထိုသို့ရေးဆွဲသိနိုင်းပြီး ပြည်သူလူထု ထောက်ခံအားပေးမှုနှင့်အတူ လွတ်တော်တွင် အတည်ပြုရန် နောက်ရာထားခဲ့ကြသည်။ ထိုအခါနိုင်တွက် ပိုလ်ချုပ်ကြီးနေဝါး ဦးဆောင်သော ဗမ္မာ့တပ်မတော်မှ တည်မြေ ဖ.ဆ.ပ.လ ခေါင်းဆောင်အချို့၏ အားပေးထောက်ခံမှုနှင့် နိုင်ငံတော်အာကာကို သိမ်းယူလိုက်သည်။ ငါးတိုက ဖက်ဒရယ်စနစ်သည် ခွဲထွက်ရေးကို ဦးတည်နေခြင်းဖြစ်၍ နိုင်ငံတော် ပြုကွဲတော့မည့် အရေးကို ထိန်းသိမ်းရန် အာကာသိမ်းရှင်းဖြစ်သည်ဟု အကြောင်းပွဲခဲ့သည်။ ဒီမိုကရေးဆိုခွင့်သိန်းရှင်း ပြုပို့ဆောင်ရွက်သော အလေးထားကာ နိုင်ငံရေးပြဿနာကို ပြည်သူ့ဆန္ဒဖြင့် ဖြေရှင်းရေးကို လက်ခံပြီး လက်နက်အပ်၍ တိုက်ပွဲ အသွင်ပြောင်းခဲ့ကြသော တိုင်းရင်းသားခေါင်းဆောင်များ နှစ်ရည်အကျဉ်းချုပ် ခံခဲ့ကြရသည်။ အချို့သော ခေါင်းဆောင်များသည် အကျဉ်းသားသာဝန့် ကွယ်လွန်သွားခဲ့ကြရသည်။

အာကာသမီး ပိုလ်ချုပ်ကြီးနေဝါဒ၏၏ စစ်အစိုးရသည် ၁၉၆၇ ခုနှစ်တွင် လက်နက်ကိုင်တော်လှန်ရေး အင်အားဂုဏ်များအား တွေ့ဆုံးနေ့နှင့် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ တော်လှန်ရေးအဖွဲ့အားလုံးက သွားရောက် ညီးနှင့် ဆွေးနွေးခဲ့သည်။ သို့သော် တော်လှန်ရေးကောင်စီအာမည်ခဲ့ စစ်အစိုးရသည် တော်လှန်ရေးအဖွဲ့များအား လက်နက်စွန်းအလင်းဝင်ရေးမှုအပေါ်တွင်သာ ရပ်တည်ပြောဆိုနေသည့်အပေါ် တော်လှန်ရေးအဖွဲ့များ လက်မခံကြသဖြင့် ဆွေးနွေးဖွဲ့ ပျက်ပြားခဲ့ရသည်။ ၁၉၆၇ ခုနှစ်ဆန်းပိုင်းတွင် ကရင်အမျိုးသားတော်လှန်ရေးအဖွဲ့ခွဲ တစ်ဖွဲ့ဖြစ်သော စောဟန် တာသာမွေးနှင့် ပိုလ်မှု၍ ကြိုးလင်းထင်တို့ ဦးဆောင်သည့် ကရင်တော်လှန်ရေးကောင်စီ (KRC) အဖွဲ့က “မိမိတို့လက်နက်ကိုဆက်ကိုင်ထားပြီး အစိုးရချထားပေးသော နေရာတွင်နေ” ဆိုသည့်မှန်င့် နားလည်မှ ရယ်ပြီး ဝင်ရောက် ပူးပေါင်းခဲ့သည်။ အစဉ်ပိုင်းတွင် စောဟန်တာသာမွေးကို အစိုးရလုပ်ငန်းတွင် အဆင့်မြင့် တာဝန်တစ်ခု ပေးထားပြီး တပ်ဖွဲ့ဝင်များကိုလည်း အခွင့်အရေးကောင်းများ ပေးထားခဲ့သည်။ သို့သော် အချိန်ကာလ (၂) နှစ်ပြည့် ခါနီးတွင် ပိုလ်မှု၍ ကြိုးလင်းထင်အား ဗဟိုတပ်မတော်မှ လုပ်ကြံသတ်ဖြတ်လိုက်ပြီး စောဟန် တာသာမွေးကိုလည်း တာဝန်မှ ရရှိသိမ်းလိုက်သည်။ ငါးတို့၏ တပ်ဖွဲ့ဝင်များသည်လည်း အချို့က တော်ထဲ ပြန်ရောက်သွားကြပြီး အချို့က အစိုးရချုပ်ကိုင်မှုအောက်သို့ အပြည့်အဝရောက်ရှိသွားကာ ကရင်တော်လှန်ရေးကောင်စီ ပျက်စီးသွားရသည်။ သခင်စိုးသီးဆောင်သော အလုပ်နှုန်းမြှုနစ်ပါတီကလည်း ပြီးချမ်းရေးတံ့ခါးကို ရအောင် ကြိုးသားဖွင့်မည်ဟူသော ကြေားကြေား သံနှင့် ငါးတို့၏ ကိုယ်စားလှယ် အချို့ကို စေ့လွှာတ်ပြီး ညီးနှင့် စေခဲ့သည်။ ထို့နောက် ငါးတို့၏ အနီးမယား ကို လွှာတ်ပြီး ညီးနှင့် စေပြန်သည်။ နောက်ဆုံးတွင် သခင်စိုးကိုယ်တိုင် သွားရောက်ပြီး ကြိုးပမ်းညီးနှင့် ခဲ့သည်။ ထိုအခါ တော်လှန်ရေးကောင်စီ စစ်အစိုးရသည် ငါးတို့၏ အလုပ်ကို မလုပ်ကဲပဲ ငါးအား ဖမ်းဆီးပြီး ထောင်ထဲထည့်ထားလိုက် သည်။ ကြိုးသို့ဖြင့် တစ်ချိန်က ကွန်မြှုနစ်လောကတွင် တော်ကြောင်ကျော်ကြေားခဲ့သော သခင်စိုးသည် ထောင်ထဲ တွင်ပင် ဆုံးပါသွားပြီး ငါးတို့၏ အလုပ်ကွန်မြှုနစ် ပါတီသည်လည်း ကျေပြန်းပျောက်ဆုံးသွားခဲ့ရသည်။

တော်လှန်ရေးကောင်စီ စစ်အစိုးရသည် တပ်အင်အားကိုများစွာ တိုးချဲဖွဲ့စည်းပြီး လက်နက်ကိုင် တော်လှန်ရေးအင်အားစွာများအပေါ် အပြင်းအထန် ထိုးစစ်ဆင်တိုက်နိုက်ခဲ့သည်။ ဖြတ်လေးဖြစ်၊ ဂိုင်းပတ် ပိတ်ဆို စစ်နည်းပူးဟာများဖြင့် ထိုးစစ်ဆင်ခဲ့သည်။ ထိုသို့ထိုးစစ်ဆင်တိုက်နိုက်ခဲ့သည့် မြစ်ဝကျွန်းပေါ် ဒေသတွင် အခြေခံဗိုက်နော သော ကရင်တော်လှန်ရေးအဖွဲ့၊ (KNUP)နှင့် ပဲခွဲးရုံးမတွင် အခြေခံဗိုက်သော ပမာပြည်ကွန်မြှေးနှစ် ပါတီတို့မှ အဖွဲ့ဝင်များစွာ ကျဆုံးပြီး ငှုံးနယ်မြေမှ ဆုတ်ခွာရောင်ပေးခဲ့ရသည်။ သို့သော မည်သည့်တော်လှန်ရေး အဖွဲ့၊ အစည်းမှ ကျပြန်းပောက်ဆုံးသွားခြင်း မရှိခဲ့ပါ။ နိုင်ငံ၏ ဘဏ္ဍာဂေါ်ကို စစ်ရေးတွင် ပုံအောသုံးခဲ့ခြားပြီး စစ်အင်အား နှင့် တိုးချဲ့ထိုးစစ်များ အဆက်မပြတ်လုပ်နေသဖြင့် နိုင်ငံ၏ဦးများရေးနိုမ်းကျကာ လူအခွင့်အရေးများ ပျက်သွေးခဲ့ရသည်။ ဆိုရှယ်လစ်နှစ်ကို မြန်မာနည်းမြန်မာနှင့် တည်ဆောက်မည်ဟု သံကောင်းဟန်ပြီး လူတန်းစားအရေးကို ဦးစားပေးပြီး ရှိပြီးသား တိုင်းရင်းသားများ၏ အခွင့်အရေးများကို ဖျက်ဆီးလာသဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ တိုးပွားလာသည်။

၁၉၈၈ ခုနှစ်တွင် နိုင်ငံအနဲ့ လူထုအုပ္ပါယ်ပေါက်လာပြီး ပိုလ်ချုပ်ကြီးနေဝါဒ၊ အာကာလွန်လွှတ်၍ ၃၇% လက်အောက်ရှိ တပ်များများကို အာကာလွှာအပ်ခဲ့သည်။ ပိုလ်ချုပ်များကြီးတော်မောင် ဦးဆောင်ပြီး နိုင်ငံတော် ဤပိုဝင်ပိုပြားမှ တည်ဆောက်ရေးအဖွဲ့၊ (န.၀.၂) ဟူသော နာမည်ကို ခံယူ၍ အုပ္ပါယ်နေသော လူထုကြီးကို ရက်စက်တွေ နိုင်ကွပ်ခဲ့သည်။ တစ်ဘက်တွင် လူထုကြီးကို လုညွှားထိန်းချုပ်နိုင်ရန် ရွေးကောက်ပွဲလုပ်ပေးမည်၊ ရွေးကောက်ပွဲနိုင်သည့်အဖွဲ့ကို အာကာလွှာအပ်မည်ဟု ကြေားကြေားခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးခဲ့သော်လည်း စစ်တပ်လိုလားသည့် အဖွဲ့မှ လုံးဝရှုနိမ့်သွားသဖြင့် အာကာမလွှာအပ်ပဲ နိုင်ငံဖွဲ့စည်းပုံ အခြေခံပေးပွဲပြင်ဆင်ရေးခွဲရမည်ဟု အကြောင်းပြုပြီး နှစ်ပေါင်းများစွာ အချိန်ယူ၍ စစ်တပ်က အာကာကို ချုပ်ကိုင်ထားသော ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့သည်။ အခြားတစ်ဘက်တွင် တိုက်ပွဲဝင်နေသော တော်လှန်ရေး အင်အားစုများကို ထိန်းချုပ်ဖြေခွဲနိုင်ရန် တစ်ဖွဲ့ပြီးတစ်ဖွဲ့၊ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ အတော်ပိုင်း အပစ် အခတ်ရပ်စဲသည့် ကိုကန်၊ ၀၁ မိုင်းလားအဖွဲ့များကို ၄၂%တို့နှစ်ယ်မြေကို ၄၂%တို့စီမံအုပ်ချုပ်ခွင့် အပြည့်အဝ ပေးထားပြီး ကျွန်းအဖွဲ့များကို ထိုးစစ်ဖြင့် ဖြေအားပေးကာ ၄၂%တို့နှင့်အပစ်ရပ်စဲရန် ထပ်မံအကြပ်ကိုင် ဖိတ်ခေါ်ပြန် သည်။ ခုတိယအဆင့် အပစ်ရပ်သည့် အဖွဲ့များကို အခွင့်အရေးအထိကိုအလျောက်ပေးထားပြီး ကျွန်းသည့် အဖွဲ့များကို ထိုးစစ်ဆင်ပြန်သည်။ ၁၉၉၅ ခုနှစ် ကုန်ပြီးသည့်နောက် ကျွန်းနေသည့် အဖွဲ့များကို လက်နက်အပ်ရမည်ဟု မူချို့ပြီး ထိုးစစ်ဖြင့် အကြပ်ကိုင်ဖြေအားပေးခဲ့သည်။ ဤသို့ မရှိသားသော နည်းပျူဟာဖြင့် တော်လှန်ရေး အင်အားစု များကို ခွဲထုတ်ပြီး ခေါ်နှစ်းခွဲသည်။ အပစ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက အပစ်ရပ်စဲရေးတစ်ခုတည်းနှင့် မလုပ်လောက်၊ နိုင်ငံရေးအရ ဆွေးနွေးပြီး တိုင်းရင်းသား ပြသုနာကို ဖြေရှင်းရမည်ဟု တောင်းဆိုသောအခါ "၄၂%တို့သည် ပြည်သူ့လူထုက ရွေးကောက်တင်ကြောက်ထားသော အစိုးရ မဟုတ်၊ အာကာသိမ်းစစ်အစိုးရ ဖြစ်သဖြင့် နိုင်ငံရေးကိစ္စရပ်များကို အဆုံးအဖြတ်ပေးပိုင်ခွင့် မရှိ၊ ရွေးကောက်ပွဲ့နှင့် အစိုးရသိမ်းစစ်အခါ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပေးမည်။" ဟု ကတိပေးထားသည်။

ဤသိဖြင့် အချိန်များစွာယူပြီး ငါးတို့အလိုကု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့သည်။ ထိုကာလတွင် အပစ်ရပ်အဖွဲ့များအား စီးပွားရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ခွင့်ပေးထားသည်။ ထိုင်းရင်းသားဒေသများအတွင်း တပ်အင်အားများ တိုးချဲချထားကာ ဉာဏ်ထိုက်ထူလာသည်။ ဤအခြေနေတွင် အချို့သော အဖွဲ့အစည်းများ၊ ခေါင်းဆောင်များက စီးပွားရေးတွင် နစ်မျေားပြီး တော်လှန်ရေးခံယူချက်များ ပြောင်းလဲပျက်ပြားလာသည်။ တော်လှန်ရေး အဖွဲ့အစည်းများအတွင်း ညီညွတ်မှု ပျက်ပြားအောင် ဖန်တီး လုပ်ဆောင်လာသည်။ ကိုးကုန်အဖွဲ့အတွင်း အမြင်ကွဲပြားသည့် ပြဿနာ ဖြစ်လာသည်ကို ကူညီဖြေရှင်းပေးရန် အကြောင်းပြုး တပ်အင်အားအလုံးအရင်းဖြင့် နေရာဝင်ယူခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အပစ်ရပ်ထားသော ပလောင်ပြည်နယ်လွှတ်ပြောက်ရေးတပ်ဦး (PSLF) အား အကြောင်းကိုပြုး လက်နက်သိမ်း၍ ငါးတို့၏ တပ်ဖွဲ့အားလုံးကို ဖျက်သိမ်းခဲ့သည်။ ထိုနှစ်တွင်ပင် ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) ၏ တပ်ဖွဲ့အချို့ကိုလည်း အကြောင်းကိုင်လက်နက်သိမ်းခဲ့သည်။ ၂၀၀၈-ခုနှစ်တွင် ပအိုင်းနှီးအဖွဲ့၏ ရှမ်းပြည်လှမျိုးပေါင်းစုံဂွဲတ်ပြောက်ရေး အဖွဲ့(ရ.လ.လ.ဖ)အဖွဲ့ကိုလည်း အကြောင်းကိုင်လက်နက်သိမ်းခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးသည့်နောက် ရွေးကောက်ပွဲလုပ်ရန် အချိန်နှီးလာသောအခါ ၂၀၀၉ ခုနှစ် နောင်းပိုင်းတွင် အပစ်ရပ်စံရေး

ကာလကုန်ဆုံးပြီ၊ အပစ်ရပ်ရပ်စဲထားသည့်အဖွဲ့များမှ အသက်ကြိုးသူများ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ကြ၊ အချေယ်လတ်များ စီးပွားရေးနဲ့ စွဲ့ဖြိုးရေးလုပ်ငန်းများလုပ်ကြ၊ အသက်ထောင်ရွယ်သူများ နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်အသွင်ပြောင်းပြီး ပမာ့တပ်မတော်အောက်မှပါဝင်ကြပါဟု အမိန့်ပေးသလို ပြောလာသည်။ လက်မခံဘဲ ငြင်းပယ်ပါက ယခင်အပစ်မရပ်မိကဲသို့ တရားမဝင်အဖွဲ့အဖြစ် သဘောထားပြီး အရေးယူမည်ဟု ပြောလာသည်။ ဤလုပ်ရပ်သည် ရွေးကောက်ပွဲလုပ်ပေးပြီး အစိုးရသစ်တက်လာပါက နိုင်ငံရေး ပြဿနာ ဖြေရှင်းရေး ဆွေးနွေးပွဲ လုပ်ပေးရမည်ကို ရှောင်ရားလိုခြင်းလည်း ပါဝင်သည်။ ဤသို့ အကြပ်ကိုင်လာသဖြင့် အပစ်ရပ်အဖွဲ့ တော်တော်များ၏ တပ်ဖွဲ့များ ငြင်းတို့အောက်ရောက် ရှိသွားခဲ့ရသည်။ ကိုးကန့်နယ်မြေတွင် ငြင်းတို့ တပ်များ ယခင်ကတည်းက ဝင်ရောက်နေရာယူထားသဖြင့် ထိုသို့ အသွင်ပြောင်းရေးကို လက်မခံသော ကိုးကန့်အဖွဲ့ကို စစ်အင်အားနှင့် အရေးယူသိမ်းပိုက်လိုက်သည်။

စစ်အစိုးရနှင့် အပတ်ရပ်ထားသောအဖွဲ့အစည်းများအနက် ကချင်လွှတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP) နှစ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ တပ်အင်အားတစ်ဝါက်ခန့်သာ အသွင်ပြောင်းရေးကို လက်မခံပဲ စစ်အစိုးရကို တိုက်ပွဲဝင်နေသော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နှာမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ညီး (CNF) တို့နှင့် လက်တွေ့ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကော်မီတီ (CEFU) ကို ဖွဲ့စည်းကာ ဆက်လက်တိုက်ပွဲဝင်လာခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ကွန်ဖရင့်တစ်ရပ်ခေါ်ယူပြီး ဆွေးနွေးတိုင်ပင် ကာ အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များလည်း ပါဝင်ပြီး ညီညာတော် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုကို ဖွဲ့စည်းလာခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ကြုံသို့ စုစည်းလာသောအခါ စစ်အင်အားနှင့် တိုက်ခိုက်ချေမှုန်း၍ မရနိုင်မှန်းသိမြင်လာသော သမ္မတတိုးသိန်းစိန် အစိုးရသည် နိုင်ငံရေးပြဿနာ တွေ့ဆုံးဆွေးနွေးဖြေရှင်းရေးမှုကို ချုပ်ဖြီး ညီးနှင့်ဆွေးနွေးလာခြင်း ဖြစ်သည်။ အစဉ်းပိုင်းတွင် တစ်ဖွဲ့ချင်းစီနှင့် သာတွေ့ဆုံးဆွေးနွေးဖြေရှင်းရန် ငှုံးတို့ ပုဂ္ဂန်လုပ်ဆွေးနွေးခြင်း ဖြစ်သည်။ (UNFC) တပ်ပေါင်းစုသာက်မှ တစ်ဖွဲ့ချင်းစီ ဆွေးနွေးရေးကို လက်မခံပဲ တပ်ပေါင်းစုအနေနှင့်သာ ဆွေးနွေးမည်ဟု ပုဂ္ဂန်လုပ်ဆွေးနွေးပုဂ္ဂန်လုပ်ဆွေးနွေးဖြင့် တပ်ပေါင်းစုအနေဖြင့် ဆွေးနွေးပွဲများ ဖြစ်လာခဲ့ရသည်။

၂၀၁၃ ခုနှစ် အောက်တိဘာလကုန်၊ နိုဝင်ဘာလဆန်းတွင် UNFC တပ်ပေါင်းစုမှ အခြားသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကိုပါ ဖိတ်ခေါ်ပြီး ကချင်တော်လှန်ရေးအကြေခံနယ်မြေရှိ လိုင်ဏမြို့တွင် တွေ့ဆုံး ညီးနှင့်၍ (၁၆) ဖွဲ့စုမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သည့် တစ်နှင့်လုံးဆိုင်ရာ အပေါ်အခတ်ရပ်စဲရေး ညီးနှင့်၍ အဖွဲ့ (NCCT) ကို ဖွဲ့စည်းလာခဲ့သည်။ NCCT နှင့် (၁) နှစ်နှင့် (၅) လ ဆွေးနွေးညီးနှင့်၍ပြီး တစ်နှင့်လုံး ပစ်ခတ် တိုက်နိုက်မှ ရပ်စဲရေးသဘောတူစာချုပ် မှတ်မြေးကို လက်မှတ်ရေးထိုးနှင့်ခဲ့သည်။ မှတ်မြေး၏ သဘောမှာ နှစ်ဘက်သော ကိုယ်စားလှယ်အဆင့်၏ သဘောတူညီချက်သာ ဖြစ်ပြီး နှစ်ဘက်စလုံးမှ အထက်အဆင့်ကို တင်ပြကာ ပြင်ဆင် ဖြည့်စွက်လိုသည်များကို ပြင်ဆင်ဖြည့်စွက်၍ ထပ်မံညီးနှင့်အတည်ပြုပြီး အကောင်အထည်ဖော်သွားရန်ဖြစ်သည်။ NCCT ဘက်မှ ထိပ်သီးခေါင်းဆောင်များ ပါဝင်သော အစည်းအဝေးကြီးတစ်ရပ်ကို ခေါ်ယူ၍ ပြင်ဆင်ဖြည့်စွက်ရန် အချက်အချို့ကို ချမှတ်ကာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD) ကို ဖွဲ့စည်းပြီး ဆက်လက်ညီးနှင့်ခဲ့သည်။ နောက်လုံးတွင် တစ်နှင့်လုံးပစ်ခတ်တိုက်နိုက်မှုပြပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် သဘောတူညီဗုံးရွှေ့သော်လည်း သဘောတူစာချုပ်တွင် တစ်လျောက်လုံး ပါဝင်ဆွေးနွေးလာသော တိုင်းရင်းသားအဖွဲ့အားလုံးကို ပါဝင်ခွင့်မပေးပဲ ငြင်းတို့ထဲမှ အဖွဲ့ (၃) ဖွဲ့နှင့် လက်မှတ်ထိုးစရာမလိုဟု ခွဲမြေးလာသည်။

တိုင်းရင်းသားများဘက်မှ အတူပါဝင်ဆွေးနွေးလာသော အဖွဲ့အားလုံးပါဝင်ရေး၊ ထိုသို့ မဖြစ်နိုင်ပါက ထိုချိန်ထားသော အဖွဲ့များအား (၁) အစိုးရဘက်မှ သွားရောက်တိုက်ခိုက်ခြင်း မပြုရေး၊ (၂) နိုင်ငံတကာမှ ပေးလာသော စစ်ပြေးဒုက္ခသည်များအတွက် အကုအညီနှင့် အသံဖြွေးပြုရေးအတွက် အကုအညီများအား ငြင်းတို့လည်း ခံစားခွင့်ရရှိရေးနှင့် (၃) နိုင်ငံရေးပြဿနာဖြေရှင်းသည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ငြင်းတို့လည်း ပါဝင်ခွင့် ရှိရေးတို့ကို ထိပ်သီးခေါင်းဆောင်များကိုယ်တိုင် သွားရောက်ပြီး သုတေသနတွင် ဆွေးနွေးညီးနှင့် ဆွေးနွေးညီးနှင့် သွေးသည်။ သို့သော် ရှင်းလင်းတိကျသော အဖြောက်။ ကိုးကန် (MNDA)၊ ပလောင် (PSLF/TNLA) နှင့် ရွိုင် (AA) တို့အား ဆက်လက်တိုက်ခိုက်

နေသဖို့ UNFC တပ်ပေါင်းစုမှ NCA ကိုလက်မှတ် မထိခိုခြင်းဖြစ်သည်။ ဤသို့အောင့်အချို့ကိုခွဲထုတ်ပြီး တိုက်ခိုက်နေခြင်းသည် ရှိသားသော လက္ခဏာမဟုတ်၏ စုစဉ်းနေသော အင်အားကို ခွဲထုတ်ပြီး ချေမှန်းသော နည်းပျူဟာတစ်ရပ်သာ ဖြစ်သည်ဟု ရှိခြင်သည်။ အဘက္ကရအစိုးရအဆက်ဆက်တို့ ပြည်တွင် ပြီးချမ်းရေးကို တည်ဆောက်ရာတွင် နိုင်ငံရေးအရ တရားမျှတစ္ဆေ ဖြေရှင်းရေးကို တစ်ခါမျှမလုပ်ခဲ့ တော်လှန်ရေး အဖွဲ့အစည်းများအား လက်နက်အပ်၊ တပ်ဖျက်သိမ်းရေးကိုသာ တောင်းဆိုလုပ်ဆောင်နေသည်ကို တွေ့ရသည်။ ယုံကြည်မိ၍ လက်နက်အပ် တပ်ဖျက်ခဲ့သော အဖွဲ့များနှင့် အကြပ်ကိုင်၍ လက်နက်အပ်ခဲ့ရသော အဖွဲ့များသည် မိမိတို့လိုလားသော အမျိုးသားရေးဆိုင်ရာ တရားမျှတသောမွေးရာပါအခွင့်အရေးများ မရရှိသဖို့ လက်နက်သစ်လူသစ်စေဆောင်းပြီး ဆက်လက်တိုက်ပွဲ ဝင်နေကြသည်ကို တွေ့ဖြင့်နေရသည်။

ထိုကြောင့် ပြည်တွင်းငြမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုပါက မူနှင့် နည်းနာ ပြောင်းရန် လိုအပ်မည်။ မူဟောင်း သဘောထားဟောင်းအတိုင်း လူမျိုးတစ်မျိုးတည်းက လွမ်းမိုးကြီးစိုးရေးကို ဆက်လက် ကျဉ်းသုံးနိုင်ရန် ကြိုးပမ်းနေမည်ဆိုပါက မည်သိမျှ ဖြေရှင်းနိုင်မည်မဟုတ်ပါ။ တိုင်းရှင်းသား လူမျိုးအားလုံး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး၊ တန်းတူညီမှုသော အခွင့်အရေးရှိသည့် ဖက်ဒရယ်ပြည်ထောင်စုမှုအပေါ် ရပ်တည် အကောင် အထည်ဖော်မည်ဆိုပါက လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။

၃.၂. သဘာဝသယ်ကတနှင့် အကျိုးအမြတ်ခံစားခွင့်

လက်ရှိမြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံဟု နာမည်မှည့်ခေါ်ထားသော်လည်း ပြည်ထောင်စုအသွေးကျင့်သုံးမှုမရှိပဲ ကိုလိန့်နယ်ချဲကဲသို့ တိုင်းရင်းသားအော်ပြည်နယ်များမှ ထွက်ရှိနေသော သဘာဝသယ်ယူတော်သုံးကို အာကာရအစိုးရတိုက လက်ဝါးကြီးအုပ် ချုပ်ကိုင်သိမ်းယူသွားသည်ကို တွေ့နေရသည်။ ထိုကြောင့် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အမြင်ခံယူချက်တွင် လွတ်လပ်ရေးရသည်ဟု ဆိုသော်လည်း ငင်းတို့ အတွက် ဘာမျှ မထူးခြားပဲ၊ ရပ်ဝေးနယ်ချဲ အောက်မှ ဗမာနယ်ချဲ လက်အောက်သို့ ပြောင်းလဲရောက်ရှိသွားခြင်းဟု မြင်နေကြသည်။ လွတ်လပ်ရေးအတွက် တိုင်းရင်းသားလုပ်းပေါင်းစုံမှ အသက်ပေးတိုက်ပွဲဝင်လာခဲ့ကြသော်လည်း လွတ်လပ်ရေး၏ အကျိုးကျေးဇူးများကို ဗမာလုပ်းများသာ လက်ဝါးကြီးအုပ် သိမ်းယူသွားသည်ဟု ရှုမြင်ကြသဖြင့် တော်လုန်တိုက်ပွဲဝင်နေကြရသည့် အခြေခံအကြောင်းရင်းတရပ် ဖြစ်သည်။ သက်သေအားဖြင့် ထောက်ပြရသော ကရင်နှင့်ပြည်နယ်ရှိ လော်ပါတရေတံခွန်မှ ထွက်လုပ်သော လူပိစစ်ဝါတော်အားများကို ရန်ကုန် မွန်လေးနှင့် အလယ်ပိုင်းရှုမြှို့ကြီးများကိုသာ ဖြန့်ဝေပေးထားပြီး ကရင်နှင့်ပြည်နယ်က ခံစားခွင့် လုံးဝ မရကြပါ။ ထိုနည်းတူရမ်းပြည်နယ်မှ ထွက်ရှိသော ပတ္တေများ၊ နှီလာကျောက်တွင်းများနှင့် ကချင်ပြည်နယ်မှ ထွက်ရှိသော ကျောက်စိမ်းနှင့် ရွှေတွင်းများကိုပါတ်အိုးရကာသာ အားလုံးချုပ်ကိုင်ထားသည်။ ပြည်နယ်များစွာတွင် ထွက်ရှိနေသော သတ္တုတွင်းများကိုလည်း ပုံပိုင်းရှိအစိုးရက ချုပ်ကိုင်သိမ်းယူထားသည်။ တန်သံရှိတိုင်းနှင့် ရရှိပြည်နယ် ကမ်းလွန်တွင် တွေ့ရှိသော သဘာဝခါတေဇ်များကိုလည်း ပုံပိုင်းရှိအစိုးရကပင် ထိန်းချုပ်ရယူ ထားသည်။ နိုင်ငံအနဲ့ရှိ သစ်တော့များကိုလည်း ပုံပိုင်းရှိအစိုးရ ကသာ ချုပ်ကိုင်ထားပြန်သည်။

ယင်းသဘာဝသယံကတများသည် လွတ်လပ်ရေးမရမိနှင့် ပြည်ထောင်စုမပေါ်ပေါက်မီ နှစ်ပေါင်းထောင်သောင်းများစွာကတည်းက တည်ရှိနေခြင်းဖြစ်သည်။ ထိနယ်မြေအသရှိလူမျိုးတို့များဆက်ပေါင်းများစွာ ပိုင်ဆိုင် ထိန်းသိမ်းလာသော ရတနာများ ဖြစ်သည်။ ထို့ကြောင့်ဒေသခံများသာ ပိုင်ဆိုင်စီမံခန့်ခွဲသင့်သည်။ ပြင်ပမှ လာရောက်ထိန်းချုပ် ပိုင်ဆိုင်ယူဆောင်သွားခြင်းသည် လုယက်သွားခြင်းသာဖြစ်မည်။ အင်အားဖြင့် လာရောက်သိမ်းပိုက်ရယူခြင်းသည် နယ်ချုံသမားတို့၏ ကိုလိုနိစနစ်ကျင့်သုံးခြင်း ဖြစ်သည်။ တန်ဖိုးရှိသော သတ္တု၊ ရွှေ၊ ငွေးနှင့် ကြေးပါ တို့ကိုထုတ်လုပ်သောအခါ အပေါ်ယံမြေဆီလွှာများ အောက်ကိုရောက်၊ အောက်မှ မြေညာမြေဟာ ကျောက်သားရောမြေများ အထက်ကိုရောက်လာပြီး စိတ်ပျိုးမရသည့် အနေအထားမျိုးဖြစ်ပေါ်စေသည်။ ရွှေတူးရွှေကျင့်သည့်လုပ်ငန်းတွင် အဆိပ်ခါတ်ပါသောပြုဒါးကိုသုံးရသဖြင့် ဒေသခံများအတွက် အလွန်အမင်း အွန်ရာပ်ဖြစ်စေသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးနေကြသော ဒေသခံများ မြေယာဆုံးရုံး၊ ချောင်းမြောင်းရေများ သောက်သုံးမရ ဘဝပျက်နေရသည်ပြည်သူ များစွာရှိနေသည်။ လက်တွေ့တွင် ကချင် ပြည်နယ်၊

ဟားကန်မြို့တိုက်၌ တောင်ကုန်းများစွာ ပျောက်ဆုံးသွားရပြီး မြစ်ခြောင်းများလည်း ရေနောက် တိမ်ကောနော်ဖြစ်သည်။ ပဟိုအစိုးရ၊ ကုမ္ပဏီများနှင့် ခရီးနှင့်များကာသာ အကျိုးအမြတ်များရနေပြီး ဒေသခံပြည်သူများ ဒုက္ခမျိုးစုံ ရေကိုနေကြရသည်။ မြစ်-ခြောင်းများကို တမဲလုပ်၍ လျှပ်စစ်ခိုက်အား ထုတ်လုပ်ရာတွင်လည်း မြေပြင်များစွာ နစ်မြှုပ်သွားသောဖြင့် သဘာဝသစ်တော့နှင့် ဒေသခံပြည်သူများ၏ နေရပ်ကျေးဆွဲစိုက်ခင်းများ ပျက်ပြားသွား ရသည်။ ထိပြင် ထိုးလာသော ရေပြင်၏ အလေးဆိုနေကြာ့နှင့် လျှပ်စစ်ကို ဖြစ်ပေါ်စေနိုင်သည်။ မြေပြင် ပြင်းစွာ လျှပ်စစ်လာပါက တမဲကျိုးပေါက်နိုင်ပြီး ဒေသခံများအတွက်အလွန် ကြီးမားသော အဆွဲရာယ်ကို ဖြစ်စေမည် ဖြစ်သည်။ ထိုကြောင့်ဒရာဝတီမြှုပ်ဆုံးတွင် လျှပ်စစ်ခိုက်အားထုတ်လုပ်ရန် တမဲတုပ်ဆည် တည်ဆောက်ခြင်း သံလွှင်မြှုပ်ကြောင်းတလေ့ရှက် နေရာများစွာတွင် တမဲလုပ်ဆည်တည်ဆောက်ခြင်း လျှပ်စစ်များတွင် ဒေသခံပြည်သူများ၏ ဆန္ဒကို မယူပဲ ပဟိုအစိုးရမှ မိမိတို့ ဆန္ဒတရာတည်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း မပြုသင့်ပါ။ ရရှိနိုင် တန်သံရှိရကမ်းရှိုးတန်းမှ တွေ့ရှုသော သဘာဝခါတ်ငွေ့များကိုလည်း ပဟိုအစိုးရကာသာ ချုပ်ကိုင် သိမ်းပိုက်ထားပြီး သန့်စင်စက်ရုပ်ဆောက်လုပ်ခြင်းနှင့် ပြင်ပနိုင်ငံသို့ ထုတ်ရောင်းသည့် ပိုက်လိုင်းများကြောင့် ဒေသခံများ၏ လယ်ယာစိုက်ခင်းများ ပျက်ပြားဆုံးရုံးရခြင်းများစွာ ရှိနေပါသည်။ ထိုကြောင့် ဒေသခံ တိုင်းရှင်းသား ပြည်သူများအတွက် မိမိတို့အောင် မိမိတို့ အကျိုးခံစားပိုင်ခွင့် မရှိရှိမက ထိုသယံကြောင့် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရခြင်းကို ဆက်လက်ခွင့်ပြထားရန် မသင့်ပါ။

မြန်မာနိုင်ငံသည် တိုင်းရှင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင် ပိုင်ဆိုင်ထားသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ မိမိတို့နိုင်ငံမှ ထွက်ရှိသော သဘာဝသယံကြေားကို ကိုလိုနိုင်ယူခဲ့သောများလက်မှ မိမိတို့ ပြန်လည် ရရှိရန် စုပေါင်းပြီး တိုက်စိုက်ရယူလာခြင်း ဖြစ်သည်။ ထိုအတွက်ပေါင်းပြီး ကာကွယ်သွားရန်လည်း တာဝန်ရှိသည်။ ထိုကြောင့် ပြည်သူအားလုံးမှ ခံစားခွင့်ရှိသင့်သည်။ သို့သော သက်ဆိုင်ရာ ဒေသခံများ အတွက် ငါးတို့အော့ အနာဂတ်ဖြစ်ပြီး ဆုံးကျိုးကိုလည်းငါးတို့ပိုမိုခံစားကြရသဖြင့် ငါးတို့အား စီမံခန့်ခွဲခွင့်ပေးအပ်ထားရမည်။ ထွက်ရှိလာသောအကျိုးကျေးဇူးကို ငါးတို့အား ပို့ဆောင်ပေးရမည်။ အခြားသော ပြည်ထောင်စု နိုင်းများတွင်လည်း ကြုံသွားပိုင် ကျင့်သုံးနေကြသည်။ ထိုကြောင့် မိမိတို့ပြည်ထောင်စုနိုင်ငံတွင် သဘာဝသယံကြေားနှင့်ပတ်သက်ရန် အခြေအနေ နှင့် ကိုက်ညီသော မူကိုပြောင်းလဲချမှတ်ရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် တန်ဖိုးသယံကြေားနှင့် အမြောက်အများထွက်ရှိသော်လည်း နိုင်ငံသားတို့၏ လူသား စံ့ဖြိုးတိုးတက်မှုအဆင့်သည် နိမ့်ကျနေခဲ့ဖြစ်သည်။ (လယား - ၁ တွင် ကြည့်ရန်)

လယား (၁) အာဆီယမ်နိုင်ငံများ၏ ၂၀၁၄ ခုနှစ် လုသားစံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း နှင့်ယဉ်ချက်

နိုင်ငံအဆင့်	နိုင်ငံအမည်	စံ့ဖြိုးမှုအဆင့်အရှင်စုံ	အညွှန်းကိန်း
၁၁	စက်ဗူး	အလွန်မြင့်မှား	၀.၉၁၂
၃၁	ဘရူးနိုင်း	အလွန်မြင့်မှား	၀.၈၅၆
၆၂	မလေးရှား	မြင့်မှား	၀.၉၉၇
၉၃	ထိုင်း	မြင့်မှား	၀.၇၂၆
၁၁၀	အင်နိန္ဒားရှား	အလယ်အလတ်	၀.၆၈၄
၁၁၅	ဖိလိုပိုင်	အဘယ်အလတ်	၀.၆၆၈
၁၁၆	ဖိယက်နမ်	အလယ်အလတ်	၀.၆၆၆
၁၄၁	လာဒိုး	အလယ်အလတ်	၀.၅၇၅
၁၄၃	ကန္တာဒီးယား	အလယ်အလတ်	၀.၅၇၅
၁၄၈	မြန်မာ	နိမ့်ကျ	၀.၅၃၆

အရင်းအခြား။ // UNDP Human Development Index (HDI), 2014

သယံကြေားကို တူးဖော်ထုတ်လုပ်ရောင်းချရာတွင် တပ်မတော်၏အခန်းကဗျား နေပါသည်။ တပ်မတော်သည် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ရေနှုန်း သဘာဝဓာတ်ငွေ့ ကောက်များလည်းကောင်း သွေးတွေးတွေး လျှပ်စန်းများကိုလည်းကောင်း လက်ဝါးကြီးအုပ်ကြီးထိုးနေဆဲဖြစ်သည်။ တပ်မတော်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို တိုက်ရှိကြချပ်ကိုပြုပြီး ထို့ကြေားမှုများလည်းကောင်း ပိုင်းကို ခြောက်လိုနေပါသည်။ ပြည်နယ်အဆင့် နယ်စပ်ရေးရာဝန်သည် နယ်စပ်အောင် ပိုင်းကိုပြုပြီး တန်ဖိုးကြီးဌာနအောက်ရှိ အတွေ့ထွေ အုပ်ချပ်ရေးများကို ပြည်ထဲရေးဝန်ကြီးဌာနမှ ခန့်အပ်သူဖြင့် အုပ်ချပ်ရေးပိုင်းတွင် လျှမ်းမြှုံးခြောက်လိုနေပါသည်။ တန်ဖိုးကြီးဌာနအောက်ရှိ တပ်မတော် အရာရှိကြီးများသည် သယံကြေားသား လျှပ်စန်းများတွင် ပိုင်းကိုပြုပြီး တန်ဖိုးကြီးဌာနအောက်ရှိ ရေးရာဝန်ကြီးဌာနအောက်ရှိ တပ်မတော်။

တပ်မတော်၏ လက်ဝါးကြီးအုပ်ကြီးနေမှုများကို ဖယ်ရှားပြီး တရားမှုတူဗျာရှိသူ ပြီးချမ်းရေးရားလိုက် ဖြစ်လည်တစ်ခု ဖော်ဆောင်ရန် လိုပါသည်။ သို့ရာတွင် အစိုးရသံနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ ပါဝင်သော လက်ရှိ နိုင်ငံရေး အခင်းအကျင်းသို့ပင် တပ်မတော်သည်အာကာသကိုလည်းကောင်းတပ်မတော်သည်။ အကျိုးအမြတ်များကို ရေးရာဝန်ကြီးဌာနအောက်ရှိ တို့ကြေားသူ ပြုပါသည်။ သို့ရာတွင် တပ်မတော်သည် ညီလာခံပြီးပြီး နောက်တစ်နေ့တွင် ကရာဇ်တိုင်းရှင်းသားလက်နက်ကိုင်အဖွဲ့ (KIA) ဌာနအား ထိုးစစ်ဆင်ခဲ့ခြင်း နောက်တိုင်းရှင်းသားလက်နက်ကိုင်အဖွဲ့မှားနှင့် စစ်ပွဲမှားဖြစ်နေခြင်းတို့ကြောင့် ပြီးချမ်းရေးရားလိုက် အလှမ်းဝေးသလို ဖြစ်သွားသည်။ ထင်ရှားသော သာကေတာင်ခုမှာ ကခင်ပြည်နယ်၊ အားကျွန်းအောင် တို့အောင်နေသူ အကျိုးအမြတ်များကို ရေးရာဝန်ကြီးဌာနအောက်ရှိ တပ်မတော်သည်။

၂၀၁၁ ခုနှစ်မှစ၍ ပြပြင်ပြောင်းလဲမှုအချို့ လုပ်လာသောအခါ အနောက်နိုင်ငံများက ကုန်သွားယူယေား ပိတ်ဆိုမှု အချို့ကို ရှုတ်သိမ်းခဲ့ကြသည်။ နိုင်ငံခြားရှင်းနှင့်မြှုပ်နှံမှုများလည်း အလုံးအရင်း ဝင်ရောက်လာသည်။ အထူးသာဖြင့် တွင်ထွက် သယံကြေားတွေးဖော်ရေးလုပ်ငန်းများ၌ ရှင့်နှုံးမြှုပ်နှံမှု တို့လာသည်။ သို့ရာတွင် ၂၀၁၂ ခုနှစ်အထိ တွေ့ရှုသော မြန်မာနိုင်ငံ၏ ပြည်ပို့ကုန် ၇

မြန်မာနိုင်ငံ၏ အေသ့နှစ်ရဆိုင်ရာ အုပ်ချုပ်ရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍများ

မန်ဟနိုင်၏ ၂၀၀၈ ဖွဲ့စည်းအပ်ချုပ်ပုံ အခြေခံဥပဒေအရ မန်ဟနိုင်ငံသည် တိုင်းရုံးသားလူမျိုးများ နေထိုင်သည့် ပြည်နယ်(ရ)ရန် ပဲမာလူမျိုးအများစုနေထိုင်သော တိုင်းဒေသကြီး (၇) ခါ၊ ကိုယ်ပိုင် အပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် တိုင်း (၆) ရန် နေပြည်တော်နှင့် ဆက်စပ်မြို့နယ်များ ပါဝင်သည့် ပြည်ထောင်စု နယ်မြေ (၁) ခုတို့ဖြင့် ပိုင်းခြားသတ်မှတ်ဖွဲ့စည်းထားသည်။ အပ်ချုပ်ရေး၏ အသေးဆုံး အဆင့်မှာ ကျေးရွာဖြစ်ပြီး ကျေးရွာအပ်စုအဖြစ် စုစည်းထားသည်။ မြို့ပြဒေသများကို ရပ်ကွက်များဖြင့် ဖွဲ့စည်းထားပြီး ရပ်ကွက်နှင့် ကျေးရွာအပ်စု စုပေါင်း၍ မြို့နယ်အဖြစ်လည်းကောင်း၊ မြို့နယ်များကို စုပေါင်း၍ ခရိုင်အဖြစ်လည်းကောင်း၊ ခရိုင်များကို စုပေါင်း၍ ပြည်နယ်/တိုင်းဒေသကြီးများအဖြစ် လည်းကောင်း ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံ၏ အပ်ချုပ်ရေးကဏ္ဍအတွက် ပြည်ထောင်စုနှင့်ကြီးဌာန (၂၁) ခုထားရှိပြီး ကာကွယ်ရေး ဦးစီးပါးမှ အောက်ပါဌာန (၃) ခုအတွက် ပြည်ထောင်စုနှင့်များ၏ အမည်တရင်း တင်သွင်းခန့်အပ် သည်။ ထိုဝန်ကြီးများသည် လက်ရှိ စစ်ဘက်တာဝန်များကို ထမ်းဆောင်နေသည်။

၁) ပြည်ထဲရေးဝန်ကြီးဌာန

ცული თბერების მიზანი არ არის მოვალეობის გადამტკიცება, არა კი მოვალეობის გადამტკიცების მიზანი. მაგრა ამ მიზანის გარეშე მოვალეობის გადამტკიცება და მის განვითარება უძრავი მიზანი იყენებული არის. მაგრა ამ მიზანის გარეშე მოვალეობის გადამტკიცება და მის განვითარება უძრავი მიზანი იყენებული არის.

၂) ကာကွယ်ရေးဝန်ကြီးဌာန

ကာကွယ်ရေးဝန်ကြီးသည် နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ရှိသော ဌာနတစ်ခု ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ရှိသော်လည်း ကာကွယ်ရေး ဝန်ကြီးကို ခန့်အပ်သဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပို၍ လုပ်ပိုင်ခွင့်ရှိနေသည်။ မြန်မာ့ ဦးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့ဦးပွားရေးကော်ပိုရေးရှင်းတို့သည် ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ စစ်တပ်ပိုင် ဦးပွားရေးကုမ္ပဏီကြီးများဖြစ်ပြီး သယ်ဇာတာတုံးဖော် ထုတ်လုပ်ရေးလုပ်ငန်း အပါအဝင် မြန်မာနိုင်ငံ၏ အရေးကြီးသော ဦးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသည်။

၃) နယ်စပ်ရေးရာဝန်ကြီးဌာန

နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသနှင့် တိုင်းရင်းသာလုမ္ပါးများ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရသော ဌာနတစ်ခြေစိုက်သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေကျင့်ရေးဦးစီးဌာနဟု၍ ဦးစီးဌာန (၂) ရရှိသည်။ နိုင်ငံတာကာအဖွဲ့အစည်းများသည် ငှံးတို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရသည်။

အရင်းအမြစ် - ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (မန်မာနိုင်ငံ) (<http://www.gad.gov.mm/>,
<http://myanmmapoliceforce.org/>, <http://www.mod.gov.mm/>, <http://www.mba.gov.mm/>)
- Adam Smith International and MDRI, *Institutional and Regulatory Assessment of the Extractive Industries in Myanmar* (12 May 2015), (accessed 8 February 2017)

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပေဒြေးနှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာအထူးစီးပွားရေးဂုဏ်ပြုမှု
ပြောန်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အစိုးရသစ် တက်လာသောအခါ ၂၀၁၂ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ပေဒြေးနှင့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံသားဥပေဒြောက် ပေါင်းစပ်ထားသော ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ပေဒြေးကို ပြောန်းလိုက်သည်။ အမေရိကန် အစိုးရကျလည်း နိုင်ငံပိုင်လုပ်ငန်း (၁၀) နှင့် ဘက်များအပေါ်
ဥပေါ်ပြုချင်ဆင်ပြောန်းခြင်းနှင့် အခြားနိုင်ငံရေးပြုပြင် ဖြောင်းလဲမှုနှင့်
အနောက်နိုင်ငံတို့၏ စီးပွားရေးပိတ်ဆိုမှု ရှုတ်သိမ်းခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို
အထိုက်အလျောက် ဖွဲ့ဆောင်နိုင်ခဲ့သည်။ တရားဝင်ထုတ်ပြန်ထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများ၊
ကြောက်ညွှန်လျှင် ရေနှစ်နှင့် သဘာဝတ်ငွေ့ကဗျာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည် ငွော်မောက်အားဖြင့် အများဆုံး
ကြောက်ညွှန်လျှင် ရေနှစ်နှင့် သဘာဝတ်ငွေ့ကဗျာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည်။ ဦးသိန်းစိန်အစိုးရလက်ထက်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သိသိသာသာတိုးလာပြီး
သမ္မတသစ် ဦးထင်ကြော် လက်ထက်တိုးလာနိုင်ဖွှုစုံရှိသည်ဟု ခန့်မှန်းကြသည်။

လျမ်းခန့်တွင် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်အဖြစ် သိမ်းလိုက်ချိန်မှစ၍ မြန်မာနိုင်ငံ၏ သဘာဝသယံဉာဏ်ကဗျာသည် အစိုးရထိန်းချုပ်မှုအောက်သို့ နှစ်ပေါင်းများစွာ ကျရောက်ခဲ့သည်။ နောက်ပိုင်း ဥုံးကျက်စီးပွားရေးစနစ်သို့ ဦးတည်ပြီး နိုင်ငံပိုင်လုပ်ငန်းအချို့ကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲပြီး စီးပွားရေး ဘံခါးများ တစ်ဖြည့်းဖြည့်း ဖွင့်ပေးခဲ့သည်။ သို့ရာတွင် သယံဉာဏ်နှင့်ပတ်သက်၍ ၂၀၀၈ ဧပြီ စည်းပုံ၏ ပုဒ်မ ၃၇ က-ခ) တွင် “နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထူ ဆွေးနှင့် သယံဉာဏ်ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။ နိုင်ငံပိုင် သယံဉာဏ် ပစ္စည်းများအား စီးပွားရေး ဆင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွာပ်ကြံးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေ ပြဋ္ဌာန်းရမည်။”ဟု ဖော်ပြထားသည်။ သယံဉာဏ်ပစ္စည်းမှု အာကာသည် ပဟိုအစိုးရ လက်ထဲတွင် စုရုံနေဖြီး သဘာဝသယံဉာဏ် အမျိုးအစား ဆလိုက် ပြည်ထောင်စုအဆင့် ဝန်ကြံးဌာနများက တာဝန်ယူရသည်။ နိုင်ငံပိုင်လုပ်ငန်းများလည်း လုပ်ငန်းလိုင်စင် အခွန်အကောက်ဆိုင်ရာ လုပ်ပိုင်ခွင့်အာကာများကို ဆက်လက်ကျင့်သုံးသည်။ ပြည်နယ်နှင့် တိုင်းဒေသကြံး ဦးသည် ဆားနှင့်သစ်တောထွက် ပစ္စည်းများကဲ့သို့သော တန်းဖိုးနည်း သယံဉာဏ်များတွင်သာ စီမံခန့်ခွဲခွင့်နှင့် အခွန်ကောက်ခံခွင့် ပေးထားပြီး ထိလုပ်ပိုင်ခွင့်များသည် အာကာခွဲဝေခြင်းထက် အာကာ ဖြန့်ကျက်ထားခြင်းသာ ဖြစ်သည်ဟု Asia Foundation က သုံးသပ်ထားပါသည်။ ဆိုလိုသည့်မှာ ပြည်နယ်နှင့် တိုင်းဒေသကြံးတို့သည် မံခန့်ခွဲရေးအဆင့်တွင်သာရှိနေပြီး ကိုယ်ပိုင်လုပ်ပိုင်ခွင့် အဆင့် မရရှိသေးပေါ်။

.၃.၁. မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း

နှစ်မာနိုင်ငံ၏ရေနှစ်နှင့် သဘာဝကတ်ငွေ့လုပ်ငန်းသည် အကျိုးအမြတ် အများဆုံးလုပ်ငန်း တစ်ခုဖြစ်သည်။ ဦးနှစ်ခေတ်ဥပဒေများ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးပြီး ပြီးခြင်း ထုတ်ပြန်ထားသော ဥပဒေများ၊ ၁၉၆၂ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီ ထုတ်ပြန်ထားသော ဥပဒေများ၊ ၁၉၈၈ ခုနှစ်အတွင်း အစိုးရ ထုတ်ပြန်ထားသော အမိန့်များနှင့် ၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း အရပ်သားအစိုးရတစ်ပိုင်း ထုတ်ပြန်ထားသော ဥပဒေများကို ပေါင်းစပ်ပြီး ရေနှစ်နှင့်သဘာဝကတ်ငွေ့လုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲ

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံသား ရွှေ့နီးနှေ့ပြုပို့မှုပေပါဒသည် ရွှေ့နီးနှေ့ပြုပို့မှုများနှင့်ပတ်သက်သော ဥပဒေဝါယဉ်းလုပ်ငန်းဘဏ်များနှင့် အကျိုးခံတာခွဲများအား ပုံစံပေါ်ပြုပို့မှုများနှင့် နိုင်ငံခြားသား ရွှေ့နီးနှေ့ပြုပို့မှုများအတွက် တန်းတူလုပ်ကိုင်နိုင်သော နယ်မြေတော်ခု တည်ဆောက်ရန် ရည်ရွယ် ထားသည် <http://www.dica.gov.mm/mm/mv/243323> (Accessed 16 Dec 2016)

<http://www.mizzima.com/business-domestic/myanmar-investment-law-approved> (Accessed 16 Dec 2016)

http://www.dica.gov.mm/sites/dica.gov.mm/files/document-files/yearly_by_sector.pdf - Accessed 15 Dec 2016

<https://asiafoundation.org/resources/pdfs/NaturalResourcesandSubnationalGovernmentsinMyanmar.pdf> - Accessed 15 Dec 2016
MEITI report available at MEITI website: <http://myanmareiti.org/> (Accessed 16 Dec 2016)

လျက်ရှိသည်။ ယခင်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိပြီး ၂၀၁၆ ခုနှစ် အရပ်သားအစိုးရသစ် တက်လာသော အခါ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန^{၁၁} အောက်တွင်ရှိသည်။ (ပုံ-၁ ကို ကြည့်ရန်) ၁၉၈၈ ခုနှစ်တွင် ပြဲဌာန်းခွဲသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများဥပဒေ၊ ၂၀၁၂ ခုနှစ် နိုင်ငံဗြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၏နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနှင့် ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ထားသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ဖြင့် ထိန်းချုပ်ထားသည်။

ပုံ (၁) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဖွဲ့စည်းပုံ



အရင်းအမြစ် - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့၏ အင်တာနက်တာမျက်နှာ များမှ ရယူထားပါသည်။
<http://www.moep.gov.mm/organization> , <http://www.energy.gov.mm/index.php/about-ministry/ministry-office/history-of-ministry> (Accessed 16 Dec 2016)

မြန်မာရေနံပါးဖော်ရေးလုပ်ငန်းသည် ပြတိသူ့အပ်ချပ်သည့် ကိုလိုနီခေတ်ကတည်းက စတင်ခဲ့သည်။ ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွှတ်လပ်ရေးပြီးသည့်မှ ၁၉၆၃ခု ခန့်အထိ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်းနှင့် ဖြန်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီ (BOC) မှ ဆောင်ရွက်ခဲ့သည်။ ဘီအိုစီသည် ရေနံချေင်းနှင့် ရောက်မြို့ရှိ ရေနံကြောတို့ကို ၁၈၈၇ခု ခန့် နှင့် ၁၉၀၂ခု ခန့်တွင် တွေ့ရှိခဲ့ပြီး ထိုအေသာ နှစ်ခုလုံးသည် ယနေ့တိုင် ရေနံများထုတ်လုပ်လျက်ရှိသည်။ ၁၉၆၅ခု ခန့်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ၊ လုပ်ငန်းကို ပြည်သူ့ပိုင်အဖြစ် သမ်္မာပြီးနောက် နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ။

၁၀ ၂၀၁၃ ခုနှစ်တွင် အရှင်သားအောင်းရသည်တက်လာသောအခါ ဝန်ကြီးဌာန (၁၆) ခုကို (၂၁) ခုထိ လျှပ်ချုပ်လိုက်သည်။ လျှပ်စစ်ဝန်ကြီးဌာနနှင့်စွဲးအင် ဝန်ကြီးဌာနတိကို ပေါင်းစပ် ၇၅၈ ယပ်စစ်နှင့် ၄၇၉ ယပ်အင်စိန်းတွင် ကြေးတာနအဖြစ် ပေါ်မြင်လိုက်သည်။

၁၁ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငြင်ဒီဇိုင်းမူလပေါ်သည် ၂၀၀၂ ခုနှစ် နိုင်ငြား ရင်းမြှုပ်နှံမူလပေးနှင့် ၂၀၁၃ ခုနှစ် မြန်မာ နိုင်ငြားသား ဥပုဒ်တို့ကို ပေါင်းစပ်ပိုင်ဆင်အေးသော ဥပုဒ်တွင် ဖြစ်သည်။

၁၂ လျှပ်စီးနှင့်စွမ်းအပ်ပို့တွေ့ဆာန် အင်တာနက်စာပျော်နာတွင် <http://www.energy.gov.mm/eng/index.php/about-ministry/ministry-office/history-of-ministry> ဖော်ပြထားသည်။ (Accessed: 15 Dec 2016)

လုပ်ငန်း (MOGE) သည် ရေနှစ်နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအားလုံးကို ပုဂ္ဂလိကကန်ထရှုက်စနစ်ဖြင့် ထိန်းချုပ် ကွပ်ကဲလာခဲ့သည်။ နိုင်ငံခြား ကုမ္ပဏီများသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူလုပ်ငန်းမှု တစ်ဆင့် လုပ်ကိုင်ခွင့်ရှိသည်။ စွမ်းအင်ဝန်ကြီးဌာနသည် MOGE မှတစ်ဆင့် ကုန်းတွင်းလုပ်ကွက် (၁၆) ခု နှင့် ကမ်းလွှန် လုပ်ကွက် (၁၉) ခုကို ကြီးကြပ်လျက်ရှိသည်။ တန်သံရိကမ်းလွှန်လုပ်ကွက်အတွင်းရှိရတနားနှင့် ရဲတံ့ခွန်^{၃၇} သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ လည်းကောင်း၊ မှတ္တာမကမ်းလွှန်ရှိ ကော်ကြံ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့လည်းကောင်း၊ ရရှိကမ်းလွှန် လုပ်ကွက်အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရှုတ်နိုင်ငံသို့လည်းကောင်း တင်ပို့ရောင်းချ လျက်ရှိသည်။

သဘာဝတော်ငွေ၊ ထုတ်လုပ်ရောင်းချမှုများလာသောလည်း ပြည်တွင်းစွမ်းအင်သုံးစွဲမှုအတွက် လူဦးရေ တိုးပွားမှုနှင့်အညီ လုံလောက်သော ခွဲတမ်းကို ထည့်သွင်းစဉ်းစားမှ အားနည်းခဲ့သည်။ ဆိုလိုသည်မှာ ထွက်ရှိသော သဘာဝတော်ငွေ၊ အများစုကို နိုင်ငံခြားတိုင်းပြည်များအား ရောင်းချေပေးပြီး အနည်းငယ်သာ ပြည်တွင်းသုံးစွဲမှုအတွက် ချိန်ထားသည်။ တစ်နိုင်ငံလုံးလျှပ်စစ်မီးလင်းရေးကို ပြည်သူတိုက လိုလားကြ သော်လည်း လက်ရှိအနေအထားအရ မြန်မာနိုင်ငံ၏ မြို့များအားလုံးသည် လျှပ်စစ်မီးမရကြသေးပေ။ လျှပ်စစ်မီးရရှိသော မြို့နှင့် ကော်များများလည်း အကန့်အသတ်ဖြင့်သာ ရရှိကြသည်။ သဘာဝတော်ငွေ ရောင်းရွင်သည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများစွာ ရှာဖွေပေးသော်လည်း အကတိလိုက်စားမှုများ ရှိနေခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာအတွက် ရသင့်ရတိုက်သော သယံဇာတ ဘဏ္ဍာငွေအားလုံးကို ကောက်ခံနိုင်ခြင်း မရှိခဲ့ပေ။ ထိုအပြင် နိုင်ငံတော်အတွက် ကောက်ခံရရှိသော ဘဏ္ဍာငွေ ပမာဏအပေါ် မူတည်သည့် ပြည်နယ်နှင့် ထိုင်းဒေသကြီးတို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွယ်နိုင်ပါသည်။ ထိုဆက်နွယ်မှုကြောင့် ပဟိုအစိုးရမှု ချေပေးသည့် ဘဏ္ဍာငွေ နည်းလျှင် ဒေသွွှေရဖွံ့ဖြိုးရေး ဖော်ဆောင်မှုလည်း အားနည်းသွား နိုင်သည်။ ထိုကြောင့် အကတိလိုက်စားမှုများကို တိုက်ဖျက်ပြီး ပြည်သူလှယုတ အကျိုးစီးပွားရေးရှေ့သော သယံဇာတ မူဝါဒများနှင့် ဖွံ့ဖြိုးရေးပန်းတိုင်များကို ချမှတ်အကောင်အထည်ဖော်ရန် လိုပါသည်။

၃.၃.၂. မြန်မာ့သတ္တုတူးဖော်ရေးလုပ်ငန်

မြန်မာနိုင်ငံ၏ ခုတိယ အကျိုးအမြတ်အများဆုံး သယံကတ တူးဖော်ရေးလုပ်ငန်းတစ်ခုမှ သတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်ပြီး ရွှေ့မြန်မာဘုရင်များ လက်ထက်ကပင် ရှိခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရှိရသည်။^{၁၁} ယခင် သတ္တုတွေ့ဝင်ကြီးဌာနအောက်တွင် ထားရှိပြီး ၂၀၁၆ ခုနှစ်တွင် အရပ်သားအဖိုးရသည် တက်လာသောအခါသယံကတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏အောက်တွင်ရှိသော လုပ်ငန်းဖြစ်သည်။ လက်ရှိဌာနတွင် ဝန်ကြီးရုံး၊ ဦးစီးဌာန (၂)ခုနှင့် နိုင်ငံပိုင်လုပ်ငန်း (၄)ခုတို့ဖြင့် ဖွဲ့စည်း

၁၃ ရတနာသဘာဝဓာတ်ငွေ၊ သိက်ကို MOGE က ၁၉၈၂ ခုနှစ်တွင် ရှာဖွေတွေရှိခဲ့ပြီး ပြင်သစ် TOTAL ကုမ္ပဏီက တူးဖော် ထုတ်လုပ်ပြီး ပြင်သစ် TOTAL ကုမ္ပဏီ၊ အမေရိကန် Unocal ထိုး PTTEP နှင့် MOGE တို့က အစုရယ်ယာ ပိုင်ဆိုင်ကြသည်။ နိုင်ခြားသို့ သဘာဝဓာတ်ငွေ၊ တင်ပိုမျှကို ၁၉၉၀ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ် အထိ နံပါတ်(၂၀)ကြား တင်ပို ရောင်းချုပ်ဖြစ်သည်။ <http://www.mmptimes.com/index.php/special-features/151-energy-spotlight/2922-offshore-gas-fields.html> (Accessed 15 Dec 2016)

05 Petronas ရုံးမှုကိုတော်လုပ်ပြီး
မြန်မာနိုင်ငံ၊ အခြားနိုင်ငံများတွင် ရုံးမှုကိုတော်လုပ်ပြီး
MOGE ထိုင်း အခြားနိုင်ငံများတွင် ရုံးမှုကိုတော်လုပ်ပြီး
သာသောက်မှုများတွင် ရုံးမှုကိုတော်လုပ်ပြီး
<http://www.mmtimes.com/index.php/special-features/151>

၁၅၁-energy-spotlight/2922-offshore-gas-fields.html (Accessed 15 Dec 2016)
၁၅၂ အောက်သာတေသနမှုပိုက်ကို ၂၀၀၇ ခုနှစ်တွင် ရှာဖွေတွေ၏ရှိခြုံး ထိုင်း PTTEP ကဗျာကိုက တူးဖော်ထုတ်လုပ်သည်။ နိုင်ငံခြား တင်ပိုဒေရာင်းချမှုကို ၂၀၁၄ ခုနှစ်မှစ၍ အောက်ကုမ္ပဏီ ထွက်သော သဘာဝပါတ်မှု (၈၀%) နှိပ်ပါကို ထိုင်းနိုင်ငံသို့ တင်ပိုဒေရာင်းချမှုပါကိုရှိသည်။


၁၅၂ ဘဏ္ဍာန် ဘဏ္ဍာန်ရုံးကိစ္စီးရေးကြောင်း၊ ဘဏ္ဍာန် ဘဏ္ဍာန်ရုံးကိစ္စီးရေးကြောင်း၊ အင်ကျွန်တေသနရုံး၊ မန္တလေးရပ်ကဲ့သို့ ဖြစ်ပါသည်။ <http://www.nationmultimedia.com/news/business/aec/30240373> (Accessed 15 Dec 2016)

၁၀၆ ခနေတိတင် အီးလီသီလိတ်လာသောခါ ယာဉ်ဝန်ကြီးထဲ (၂၆) ခ ထိ (၁) ခ ထိ လောက်စိတ်သည်။ ပုဂ္ဂနိုင်ဘဏ်ထိန်းသိမ်းမေးဇ်

သစ်တော်ရေးရာနှင့်ပြောဆိုနိုင် သူတွေ့ကြုံးပြောဆိုတို့ကို ပေါင်းတို့ သယ်ယူတော်ရှင် ပတ်နှင့်ကျင်ထောင်နှင့်လိုပါ။ ပြေားလိုက်သည်။ <http://www.myanmar-now.org/news/i/?id=947fc3ae-c8fd-4735-a0dd-9a840f0cf66b> (Accessed 15 Dec 2016)

ထားသည်။ (ပုံ - ၂ ကိုကြည့်ရန်)။ မြန်မာနိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းကို ထိန်းချုပ်လာခဲ့သော ဥပဒေများမှာ ၁၉၉၄ ခုနှစ် သတ္တုတွင်းဥပဒေ၊ ၁၉၉၆ ခုနှစ် သတ္တုတွင်းနည်းဥပဒေ၊ ၂၀၁၂ ခုနှစ် နိုင်ငံဌားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် နည်းဥပဒေများ၊ ၁၉၉၇ ခုနှစ် ပုလဲဥပဒေနှင့် နည်းဥပဒေများ၊ ၁၉၉၂ ခုနှစ် ဆားလုပ်ငန်းဥပဒေနှင့် နည်းဥပဒေများဖြစ်သည်။ ၁၉၈၈ ခုနှစ်မတိုင်ခေါ်အထိ သတ္တုတူးဖော်ရေးလုပ်ငန်းများသည် အစိုးရကာသာ အစိကလုပ်ကိုင်ပြီး အစိုးရနှင့် နီးစပ်သူအခါးသာ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ နောက်ပိုင်းတွင် နိုင်းဌားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ပြီး ပုဂ္ဂလိကလုပ်ပိုင်ခွင့် မူဝါဒများ ချမှတ်လာခဲ့သည်။

ပုံ (၂) မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန ဖွဲ့စည်းပုံ



အရင်းအမြစ် - ၂၀၁၆ ခုနှစ် အစိုးရသစ်လက်ထက်တွင် ယခင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာနတိုက်ပေါင်းစည်းပြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွံ့စည်းခဲ့သည်။ အထက်ပါ ယေားသည် အသစ်ဖွံ့စည်းပိုက်သော သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ
<http://www.moecaf.gov.mm/> မှ အချက်အလက်များကို ကိုးကားရေးဆွဲထားသည်။
(Accessed 16 Dec 2016)

၃.၃.၃. သက်ရောက်မှုများ

မြန်မာနိုင်ငံ၏ သဘာသယကတ တူးဖော်ထွက်လုပ်ရောင်းချမှုသည် ယခင်ကထက် ပိုမိုကျယ်ပြန်စွာ ဆောင်ရွက်လာသည့်အကျောက် နိုင်ငံအပေါ် ကောင်းကျိုးထက် ဆိုးကျိုးသက်ရောက်မှု အလွန်ကြီးမား ခဲ့သည်။ သယံကတတွက်သော တိုင်းရင်းသားဒေသများသို့ သယံကတတူးဖော်မှု တို့ချုပ်လာ ခြင်းကြောင့် အချို့ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပဋိပက္ခများ ဖြစ်ပွားကာ အပြစ်မဲ့ ပြည်သူများက မြေစာပင်များ ဖြစ်ခဲ့ရသည်။ ဗုံးဖြိုးရေးအမည်ခံ စိမ်ကိန်းလုပ်ငန်းများသည် ဒေသခံများ၏ မြေယာများကို သိမ်းဆည်းမှုများ ရှိနေပြီး ဒေသခံတိုင်းရင်းသားများ မို့ခို့အားထားကြသည့် သဘာဝ အရင်းအမြစ်များကို ထွက်ယူခြင်းကြောင့် ဒေသခံများရပ်တည်ရန် ခက်ခဲလာသည်။ ရရှိကမ်းလွန်သဘာဝ ဓာတ်ငွေ့၊ တူးဖော် ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် နိုင်ငံခြားငွေးငွေးများစွာ ရှာပေးနိုင်သော်လည်း ဒေသခံ ရရှိလုပ်မျိုးများ အတွက် စီးပွားရေးအခွင့်အလမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မဖန်တီးနိုင်ခဲ့ပေ။ တားဝတ်နေရေး၊ အတွက် ရပ်တည်ရန်ခက်လာသောကြောင့် ဒေသခံ ရရှိထိုင်းရင်းသားများသည် အခြားဒေသသို့ ပြောင်းရွှေ့နေထိုင်မှုများလာသည်ဟု သုတေသနခနဲ့စဉ်အတွင်း ဒေသခံများ ပြောပြချက်အာရ သိရှိပါသည်။ ပြောင်းရွှေ့နေထိုင်မှုများကြောင့် လယ်ယာလုပ်ငန်းအတွက် လုပ်သားရားပါးမှ ပြဿနာများရှိလာပြီး စာပေါ်ကျော်ကျော်မှုများ ထိန်းသိမ်းရေးအတွက် အားနည်းလာသည်။ ဒေသခံမဟုတ်သောသူများ ဝင်ရောက် ပြောင်းရွှေ့လာမှုကြောင့် လူမှုရေးနှင့် ယဉ်ကျော်မှုပဋိပက္ခများ ထွက်ပေါ်လာပြီး ဒေသ လုံခြုံရေးအတွက် စိုးရမ်းဖွယ်ရေများ ရှိလာသည်။

မြန်မာနိုင်ငံအတွင်း ရေါ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်စီမံကဲ့သို့သော တန်ဖိုးကြီး သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲပြသနာများ ရှိနေပါသည်။ ရိုင်ကမ်းလွန်မှတ်ကိုသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ဆောက်လုပ်ခဲ့သော မြန်မာ-တရုတ် ရော်နှင့် သဘာဝပိုက်လိုင်းများ ဖြတ်သွားသည့် မြနေရာတစ်စိက်တွင် သစ်တော် ပြန်းတီးခြင်း၊ မြေဆီလွှာ ပျက်ဆီးခြင်း၊ မိုးရာသီတွင် မြေပြီခြင်း၊ ရေဝပ်ခြင်းနှင့် ရေကြော်ပိတ်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ပေါ်စနစ်မှာ ဖျက်ဆီးနေပါသည်။ ကရချုပ်ပြည်နယ် ဟာကန်ဒေသတွင် စက်ယူဆုံး

¹⁰ Adam Smith International နှင့် MDRI အဲဒ္ဓတိ၏ “Institutional and Regulatory Assessment of the Extractive Industries in Myanmar” အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ http://www.burmalibrary.org/docs21/WB-2015-Extractive_industries-en-red-tu-red.pdf (Accessed 16 Dec 2016)

^{၁၂} Myanmar Extractive Industries Transparency Initiative (MEITI) အဲဒ္ဓ၏ EITI အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အဲရင်ခံစာကို MEITI ၏ အင်တာနှင်းမျက်နှာ <http://myanmareiti.org/> တွင် ရယူနိုင်ပါသည်။ (Accessed 16 Dec 2016)

¹⁰ Global Witness အဖွဲ့၏ “Jade: Myanmar’s Biggest Secret” အဖောက်ခံတာဂို့ အင်တာနှင်းပူများနှင့် http://reliefweb.int/sites/reliefweb.int/files/resources/Jade_full_report_online_hi_res.pdf တွင် ရယူနိုင်သောညွှန်ခြင်း (Accessed 16 Dec 2016)

ကြီးများဖြင့် စည်းကမ်းမဲ့ အလွန်အကျံး ကောက်စိမ်းတူးဖော်မှုများကြောင့် အချိန်တိအတွင်း သဘာဝ သစ်တော့များပြန်တီးကာ တောင်များလည်း ပျောက်ကွယ်နေပါသည်။ အေးကန်းကိုဖြတ်၍ စီးဆင်းနေသော ဥရုချောင်းအတွင်းသို့ မြေတုပ်များ စွန်ပစ်ခြင်းကြောင့် ချောင်းရေများ နောက်ကျော်ခန်းမြောက် လာမှုများ စိုးရိမ်ဖွယ် အလွန်ကောင်းနေပါသည်။ အချိန်မူးသဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းစောင့်ရောက်မှု မလုပ်လျှင် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများသည် အနာဂတ်မျိုးဆက်သစ်များအတွက် ကြီးမားသော အွန်ရယ်တစ်ခု ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံ၏ ၂၀၀၈ ခွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၅ အရ “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းစောင့်ရောက်ရမည်” ဟု လည်းကောင်း၊ ပုဒ်မ ၃၉၀ (ခ) အရ “နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များ၏တွင် နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည်” ဟုလည်းကောင်းပြဌာန်းထားသည်။ ထို့အပြင် မြန်မာနိုင်ငံအစိုးရသည် ၂၀၁၂ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ ၂၀၁၄ ခုနှစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်းဥပဒေ၊ ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ထိနိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း(EIA)၊ ၂၀၁၆ ခုနှစ် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး စံချိန်စံညွှန်းများ (EQEG) တို့ကို ထုတ်ပြန်ထားပါသည်။ ၂၀၁၇ မြန်မာ နိုင်ငံရုံးနှင့်မြန်မာကော်မရှင်(MIC)သည် ရေနှုန်းသားဝယ်ယူပေးသော လုပ်ငန်းများအား ပတ်ဝန်းကျင် ထိနိုက်မှုဆန်းစစ်မှုများ ဆောင်ရွက်စေသော်လည်း ကုမ္ပဏီများ၏ EIA ကို ပြည်သူများ သိရှိခြင်းမရှိပါ။ ပြည်သူများနှင့်လည်း ပွဲငါးလင်းမြှင့်သာစွာ အသိပေးတိုင်ပင်ခြင်းမရှိပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့် လူမှုအဖွဲ့အစည်းများမှ ထုတ်ပြန်သော အစီရင်ခံစာများတွင်သာ သယံဉာဏ် တူးဖော်ရေးလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိနိုက်မှုများနှင့် လူအခွင့်အရေး ချိုးဖောက်မှုများကို သိရှိခွင့်ရသည်။ ၁၂၁ကြီးဌာနချင်း ချို့ဆက်မှ အားနည်းခြင်းကြောင့် ယခင် သတ္တုတွေ့် ဝန်ကြီးဌာနမှ ထုတ်ပေးသော သတ္တုတူးဖော်ရေး လုပ်ပိုင်ခွင့် အချို့သည် ယခင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော်ရေးရာဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နယ်မြေနှင့် ပြိုမြို့များ ရှိခဲ့သည်။

၃.၃.၄. ပွင့်လင်းမြင်ဘာမူနှင့် တာဝန်ယူတာဝန်ခံမှု

အရပ်သားတစ်ပိုင်းအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတုံးဖော်ထုတ်လုပ်ရေးလုပ်ငန်း ပွဲနှင့်လင်းမြင်သာမှုရှိရေးအတွက် ၂၀၁၂ ခန့်စဉ်တွင် တွင်းထွက်သယံဇာတာရှင်းအမြစ်တူးဖော်ထုတ်လုပ်ရေး စက်မှုပုဂ္ဂိုလ်ငန်းပွဲးလင်းမြင်သာမှုဖော်ဆောင်ရေး (EITI)၂၃ အဖွဲ့ဝင်အဖြစ် လျှောက်ခဲ့ပြီး ၂၀၁၄ ခန့်စဉ်တွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာခဲ့သည်။ EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ်မှ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ဖြစ်လာစေရန် မြန်မာနိုင်ငံသည် ၂၀၁၆ ခန့်စဉ်တွင် ပထမဆုံး EITI အစီရင်ခံစာကို၍ ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာသည် ၂၀၁၃-၁၄ ဘဏ္ဍာန်ကို ရည်ညွှန်းထားသော ရေါ်၊ သဘာဝဓာတ်ငွေ့နှင့် သတ္တာတွင်းလုပ်ငန်း၏ ထုတ်လုပ်မှု၊ ဝင်ငွေစီးဆင်းမှု၊ လိုင်စင်နှင့် ကုမ္ပဏီပိုင်မှုဆိုင်ရာ အချက်အလက်များကို ဖော်ပြထားသည်။ အစီရင်ခံစာပါ အချက်အလက်များမှာ မပြည့်စုံသော်လည်း ယခင်မရနိုင်သော အချက်အလက်များကို ထည့်သွင်းဖော်ပြထားသဖြင့် သမိုင်းတစ်လျှောက်

(က) အမျိုးသားယဉ်ကျေးမှု အမွှေအန်ကို ထိန်းသိမ်းစေနိုင်ရောက်ခြင်း၊ (ခ) သဘာဝပတ်ဝန်ကျင်ကို ထိန်းသိမ်းစေနိုင်ရောက်ခြင်း၊ (ဂ) လူစွမ်းအား အရင်အမြစ် ဖွံ့ဖြိုးတက်ရေး မြင်ဟားလာစေရန် ကြံးပောင်ခြင်း၊ (ဃ) အများပြည်သူ့ပိုင် ပစ္စည်းများကို ထိန်းသိမ်းစေနိုင်ရောက်ခြင်း။

JJ <http://www.dica.gov.mm/mm/my/243330>, <http://www.ecd.gov.mm/> (Accessed 15 Dec 2016)

JR EITI သည် ရော့၊ သဘာဝတော်ငွေနှင့် သုတေသနတွေဖော်ပို့မှုလုပ်ငန်းများတွင် ပုံစံလုပ်ငန်းမြှင့်သာမျှနှင့် တာဝန်ယဉ်ယူများကို တိုင်းတာသော နိဂုံင်တာကာ စံနှုန်းတစ်ခု ဖြစ်သည်။ EITI ၅၈ ရည်ရွယ်နှင့် သုတေသနတွေအတွက် အမြဲ့မြဲမှုများမှ ရရှိ လာသော စင်ဇူးများအား ပွင့်လုပ်ငန်းမြှင့်သာစွာနှင့် တာဝန်ယဉ်တွေ စီမံခန့်ခွဲမှုမှာ ပို့ပို့ကောင်းစွာနေရန် ဖြစ်သည်။ အော့ဝ်၊ ဝင် ဖြစ်ပောရန်အတွက် အစိုးရာ ကုမ္ပဏီနှင့်အပ်ဘက်လုပ်အွှေ့အစည်းများပါဝင်၏ သာ သုံးပုံပိုင်ဆွန်ပေါင်းအွှေ့၊ ဖွဲ့စွဲမှုပြုခြင်း၊ နှစ်ပတ်လည်အိုးရှင်ခံတေ ရေးသာဝတော်ပြခြင်းတို့ပါဝင်သော အချက်(၇)၊ ချက်ကို ဖြည့်ဆည်းပေးရမည်။ လက်ရှုတင် EITI အဖွဲ့ ဝင်ရှုင်း (၆၆) ဖိုင်ငံ ရှိသည်။ <http://myanmar-eiti.org/my/content/what-eiti> (Accessed 16 Dec 2016)

၂၄ ရော်နှင့် သဘာဝဓာတ်ငွေအခွန်သူလျှောင့် ၁၀၀% ကိုယ်စာမျက်သည် ရော်နှင့် သဘာဝဓာတ်ငွေကုမ္ပဏီ ၁၃ ခု ကျောက်မျက်ရတနာပြုခဲ့၏ အခွန် သူလျှောင့် ၆၇%ကို ကိုယ်စာမျက်သည် ကျောက်မျက်ရတနာ ကုမ္ပဏီ ၁၀ နှင့် သတ္တုကဗျာရှိ အခွန်သူလျှောင့် ၅၀% ကို ကိုယ်စာမျက်သည် ကုမ္ပဏီ ၁၁ ခုတိ ပါဝင်သည်။

ဝေဝါးခဲ့သော မြန်မာ့တွင်းထွက် တူးဖော်ရေးလုပ်ငန်းနှင့်ပတ်သက်၍ သိရှိခွင့် ရခဲ့သည်။ ထိုအစီရင်ခံစာအရ ရေရှိ၊ သဘာဝစာတိငွေ၊ နှင့် သတ္တုတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီများထံမှ ကောက်ခံရရှိသော ဝင်ငွေ တစ်ဝက်နှီးပါးခန့်သာ ပြည်ထောင်စု ဘဏ္ဍာဇာတ်သို့ စီးဝင်ပြီး ကျွန်ုင်များမှာ နိုင်ငံပိုင်လုပ်ငန်းထဲသို့ စီးဝင်သည်။ နိုင်ငံပိုင်လုပ်ငန်းထဲသို့ဝင်သော ငွေများကို မည်ကဲ့သို့ စီးဝန်ခွဲသည်ကို ပြည်သူများက မသိရပါ။ ထိုအပြင် EITI အစီရင်စာတွင် ဖော်ပြထား ကျောက်မျက်လိုင်စင် (၁၂၅၈) ခု အနက် (၄၂၈) ခုသည် မြန်မာ့တပ်မတော်၏ မြန်မာ့ဦးပိုင်ကုမ္ပဏီပိုင်သော မြန်မာအင်ပီးရဲပုလ်(လ်)ရိုက် ကျောက်မျက် ရတနာ၊ ကုမ္ပဏီက ရရှိသော လိုင်စင်ဖြစ်သည်။ သို့ရာတွင် ထိုကုမ္ပဏီ၏ အကျိုးအမြတ်ကို ခံစားနေသည့် ပိုင်ရှင်အစိအမျန်ကို ထုတ်ပြန်ထားခြင်း မရှိပေါ်။ မြန်မာနိုင်ငံ၏ သယံဇာတကဏ္ဍ ပွဲနဲ့လည်းမြင်သာမှု တိုးတက်လာရေးအတွက် ပြည်သူ့အားလုံး ပိုင်းဝန်ဖို့အားပေးရန် လိုကြောင်း အစီရုံခံစာက ထောက်ပြနေပါသည်။

လက်ရှိအပ်ချုပ်နေသာ အရပ်သားအစိုးရက နိုင်ငံ၏ သယံဇာတကဗျာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ/တာဝန်ခံမှ တိုးတက်လာရေးအတွက် ကြိုးပမ်းနေချိန်တွင် အမေရိကန်အခြေစိုက် NRG이 အဖွဲ့၏ ၂၀၁၃ ခုနှစ် သယံဇာတစီမံအုပ်ချုပ်မှုအညွှန်းအရ (RGI)^{၁၁} မြန်မာနိုင်ငံသည် နိုင်ငံအားလုံး၏ အောက်ဆုံးတွင် ရောက်နေသည်။ သယံဇာတကြော်ထဲမှ အမျိုးအစား၊ အတိုင်းအတာနှင့် ဖြန့်ကျက်မှု၊ တရားဝင်နှင့် တရားမဝင် သယံဇာတတူးဖော်ထွက်ထွက်မှုများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထန်းချုပ်နယ်မြေအတွင်းရှိ သယံဇာတ တူးဖော်ထွက်လုပ်မှုများ၊ တပ်မတော်ပိုင်ကုမ္ပဏီများနှင့် သယံဇာတ အကျိုး အမြတ်ကို ခံစားရသော ပိုင်ရှင်အစိုးရများ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ မသိရခြင်းနှင့် မရောရာမှုများရှိနေခြင်းတို့သည် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် များစွာခက်ခဲပေါ်သည်။ ဌီမီးချမ်းရေးဖြစ်စဉ်ပါဝင်မည့် သက်ဆိုင်ရာ အစုအစွဲနှင့် ပုဂ္ဂိုလ်များ အားက နိုင်ငံနှင့်သက်ဆိုင်ရာ ဒေသများ၏ အကျိုးစီးပွားအတွက် အကောင်းဆုံး သိန့်နိုင်းဆောင်ရွက်ပေးရန် အတားအဆီးသဖွယ် ဖြစ်နေပါသည်။

၂၅ Resource Governance Index (RGI) သည် နိုင်ငံပေါင်း(၅၈)ခု၏ ရော့ သဘာဝတော်ငွေနှင့်သတ္တာကဗျာ ပွဲ့စ်ပုံးမြှင့်သာမှန် တာဝန်ယူ/တာဝန်မှုကို တိုင်းတော်သည့် သယံကတေသိမှုအပ်ချုပ်မှုမှာ အထူးကိုနှိမ်ဖြစ်သည်။ အထူးကိုနှိမ်အတွက် အဖွဲ့အစည်းနှင့်ပုံပေါ်ရေးရာအင်းအကျိုး၊ အနီးငြုတ်တပ်ပြုသည့်နေ့လျှော့ကျွန်းများ တိန်းချုပ်မှုမှုပုံးပေးသည့် ပတ်ဝန်ကျင် စသည် အပျက်(၄)ချက်ကို အခြေခံပွဲက်ချက်သည်။
<http://www.resourcegovernance.org/our-work/country/myanmar> (Accessed 16 Dec 2016)

အန်း [၄] ဥက္ကဝါယံ့မာတ ဒိမ်အပ်ချုပ်မှူ ဥက္ကတရားများ

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးအခြေအနေသည် ထိနိုင်ငံ၏ သဘာဝသယံ့ကတ စီမံအုပ်ချုပ်မှူ စနစ်နှင့် ဆက်နွယ်မှုရိနိုင်သည်။ ကမ္ဘာ့ဖွံ့ဖြိုးရေးသာက်က စီမံအုပ်ချုပ်မှုကို "နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိနိုင်ငံ၏ အရှင်းအမြစ်များကို စီမံခန့်ခွဲရန် နိုင်ငံရေး စီးပွားရေးနှင့် အုပ်ချုပ်ရေး အာကာများကို အသုံးချုပ်နိုင်သည်။"ဟု အဓိဒါယ်ဖွင့်ဆိုထားသည်။^၅ ကောင်းမွန်ထိရောက်သော စီမံအုပ်ချုပ်မှုသည် သယံ့ကတ ပေါကြွယ်ဝ သော နိုင်ငံများအတွက် တိုးတက်သာယာမှုနှင့် ဌိုမ်းချမ်းမှုကို ဖန်တီးပေးနိုင်သကဲ့သို့ မှားယွင်းပြီး ထိရောက်မှု မရှိသော စီမံအုပ်ချုပ်မှုစနစ်သည် သယံ့ကတပေါကြွယ်ဝသော နိုင်ငံများအား သယံ့ကတ ကိုနှစ်စာသင့် စေနိုင်ပါသည်။ ထို့အပြင် ထိနိုင်ငံ၏ ဌိုမ်းချမ်းရေးကိုလည်း ဌိုမ်းခြောက်နိုင်ပြီး ပြဿနာဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ နိုင်ငံ တစ်နိုင်ငံသည် ငှါး၏ သယံ့ကတကြွယ်ဝမှုကို အကျိုးအမြတ် ရယူခံစားနိုင်ရန် ကောင်းမွန်သော သယံ့ကတ စီမံအုပ်ချုပ်မှုစနစ် ရှိရန်လိုသည်။ သယံ့ကတ စီမံအုပ်ချုပ်မှုကို ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုနှင့် သယံ့ကတ ဝင်ငွေခွဲဝေမှု ရှုထောင့်တို့မှ ဆွေးနွေးတပ်ပြုသွားပါမည် ဖြစ်သည်။ ဗုံးစည်းအုပ်ချုပ်ပုံအခြေခံဥပဒေပေးပြီး ပြုလုပ်နိုင်သူ (သို့မဟုတ်) ဌိုမ်းချမ်းရေးသဘောတူစာချုပ်အတွက် စဉ်းစားချက်များ ပုံးပိုးပေးနိုင်ရန် လေ့လာတပ်ပြ ထားပါသည်။

၄.၁. ပိုင်ဆိုင်မှု

သဘာဝသယံ့ကတပိုင်ဆိုင်မှုသည် မကြာခကာ အငြင်းပွားရသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ပိုင်ဆိုင်မှု အငြင်းအချမ်းကို ရောင်ရှားနိုင်ရန်အတွက် ပိုင်ဆိုင်ခွင့် အခွင့်အရေး အထူးသွေး အတွက် ပြုလုပ်နိုင်သော အသေးစိတ်ရှင်းလင်းချက်ထုတ်ရန် လိုပါသည်။ အစိုးရာ ပုဂ္ဂလိက အစွဲးအစည်း (သို့) နိုင်ငံသားနှင့် အစွဲးပိုင်များအဖြစ် ပိုင်ဆိုင်မှု အပြုံးအဆိုင်အပေါ် အခိုင်အမာပြောဆိုနေမှုများကို ဖြေရှင်းရန် လိုသည်။ သဘာဝသယံ့ကတပိုင်ဆိုင်မှုကို နိုင်ငံသား ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ အစွဲးပိုင်ဆိုင်မှု (သို့) နိုင်ငံတော် ပိုင်ဆိုင်မှုအဖြစ် ခွဲခြားသတ်မှတ်နိုင်သော်လည်း ရှင်းလင်းတိကျမှုမှာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတည်မြေားအတွက် အလွန်အရေးကြီးပါသည်။ ပိုင်ဆိုင်မှုကို ခွဲခြားသတ်မှတ်သည့် အခြားနည်းလမ်းမှာ တွင် မြေပေါ်ပိုင်ဆိုင်မှုနှင့် မြေအောက် ပိုင်ဆိုင်မှုကို ခွဲခြားသတ်မှတ်ခြင်းလည်း ပါဝင်သည်။ သို့ရာတွင် ပိုင်ဆိုင်မှုကို မည်သည့် နည်းလမ်းတစ်ခုဖြစ်း ခွဲခြားသတ်မှတ်စေကာမူ ပိုင်ဆိုင်မှုသည် စိတ်ခံစားချက်အပေါ် အခြေခံ စဉ်းစားချက် တစ်ခုသာဖြစ်ပြီး ညီနှင့်ဆွေးနွေးပွဲအတွင်း နိုင်ငံရေးပါးနှုပ်မှုအတွက် အခွင့်အရေးများစွာ မပေးထားသော အရှုံးထွက်သော ကစားကွက်တစ်ခုသာ ဖြစ်သည်။ သယံ့ကတပိုင်ဆိုင်မှုကို သယံ့ကတ စီမံခန့်ခွဲမှုနှင့် သယံ့ကတ ဝင်ငွေခွဲဝေမှု အကြောင်းအရာများနှင့် ပူးတွေ့၍သာ စဉ်းစားသင့်ပါသည်။ ပိုင်ဆိုင်မှုသည် ဌိုမ်းချမ်းရေးဖြစ်စဉ် ပြီးဆုံးသွားပြီး အစွဲးပိုင်းမှား ပြန်လည်ရင်ကြားစွဲသည်အထိ ဆိုင်းငံတားရန် လိုနိုင်သည်။

၄.၂. စီမံခန့်ခွဲမှု

သဘာဝ သယံ့ကတများကို ပိုင်ဆိုင်မှုထက် ပိုအရေးကြီးပြီး ရှုပ်ထွေးနိုင်သည့် အရာများ သဘာဝ သယံ့ကတ စီမံခန့်ခွဲခြင်း ဖြစ်သည်။ ဗုံးစည်းပုံအခြေခံဥပဒေအား ဥပဒေပြုမှု သို့မဟုတ် ဌိုမ်းချမ်းရေး ဖြစ်စဉ် ညီနှင့်သောတူ စာချုပ်ထဲတွေ့ ထည့်သွေးထားသော စီမံခန့်ခွဲမှုဆိုင်ရာ ပြုလုပ်နိုင်သူများသည် သဘာဝ သယံ့ကတ ရာဖွေတူးဖော်ထဲတွေ့ ထုတ်လုပ်မှုနှင့်ဆိုင်သော ဥပဒေများ ပြုလုပ်နိုင်ခွင့်နှင့် ရှိသူများကို သတ်မှတ်ထားကြသည်။ ထိုပြုလုပ်နိုင်သူများတွင် ပိုင်ဆိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်အကန့်အသတ်များ မဖြစ်မနေ ပါရှိသည်။ သယံ့ကတ စီမံခန့်ခွဲမှု အာကာများတွင် စာချုပ်ချုပ်ဆိုခွင့်များ၊ အလုပ်အကိုင်နှင့် အလုပ်သမား စည်းမည်းစည်းကမ်းများ၊ လိုင်စင်ကြား

၂၆ (က) အရှုံးသားသုတေသနမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရောက်ခြင်း၊ (ခ) သဘာဝပတ်ဝန်ကျင်ကို ထိန်းသိမ်းစောင့်ရောက်ခြင်း၊ (ဂ) လူနှစ်းသား အရှင်းအမြတ် ဖွံ့ဖြိုးတိုးတက်ရေး ပြင်းမားလာစေရန် ကြိုးပေးခြင်း၊ (ဃ) အများပြည်သူ့ရိုင်းမွွဲည်းများကို ထိန်းသိမ်းစောင့်ရောက်ခြင်း။

အခွန်များ (သို့မဟုတ်) နိုင်ကြေးများကို ကောက်ခံခြင်း၊ လုပ်ချောင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများ သယ်ယူပို့ဆောင်ရေးနှင့် သွင်းကုန် ပို့ကုန်ခွန်များ ပါဝင်နိုင်ပါသည်။

သယံကတစိမ်ခန့်ခွဲမှုသည် အကြိတ်အနာဂတ် ဆွေးနွေးငြင်းရုံရသော၊ အလွန်ရှုပ်ထွေးသော အကြောင်းအရာဖြစ် သဖြင့် ဤမ်းချမ်းရေးသဘောတူစာချုပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ရှင်းလင်းတိကျသော ဖော်ပြချက် များဖြင့် ထည့်သွင်းပြဌာန်းထားရန် လိုပါသည်။ ပဋိပက္ခ (သို့မဟုတ်) ဖက်ဒရယ်ဆိုင်ရာ အာကာခွဲဝေမှု ပြသာနာ များကို ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံများတွင် အစိုးရအဆင့်ဆင့်ကြား အာကာခွဲဝေမှုများအတွက် ဆုံးဖြတ် ရာတွင် ထိရောက်မှု၊ လုပ်ကိုင်နိုင်စွမ်း၊ မှာတမှု၊ တာဝန်ယူ/တာဝန်ခံမှုနှင့် အမျိုးသား အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားရပါမည်။ ဤရှုပ်ထွေးသော သတ်မှတ်ချက်များကြောင့် နိုင်ငံ့ခြား ရင်းနှီးမြှုပ်နှံမှုနှင့် ဖွဲ့ဖြိုးရေး အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုရရှိရေးအတွက် ရှင်းလင်းတိကျသော ပြဌာန်းချက်များ ရေးဆွဲရန် ခက်ခဲသွားနိုင်သည်။

ပြည်နယ်အစိုးရလက်ထဲသို့ သဘာဝသယံကြတ စီမံခန့်ခွဲမှုအကောကျများကို လုံးလုံးခဲ့ ခွဲဝေပေးလိုက်ခြင်းဖြင့် အစိုးရ၏ ပြည်သူအပေါ် တာဝန်ယူ/တာဝန်ခံမှု ပိုရိုလာနိုင်သည်။ သို့ရာတွင် ပြည်နယ်အစိုးရက ငါးတို့၏ သယံကြတစီမံခန့်ခွဲမှုအကောကျများကို ထိရောက်စွာ အသုံးမချိန်ခဲ့သော်ဟူသည့် ပြည်နယ်အစိုးရ၏ ထိရောက်မှု နှင့် လုပ်ကိုင်နိုင်စွမ်းအပေါ် စိုးရိမ်မှုများရှိနေပါသည်။ ထိုအပြင် အမျိုးသားသဘာဝသယံကြတမှတ်ဒေါ်များမှာ ရှုပ်ထွေးနက်နှုန်းပါသည်။ ကြီးမားသော အဆိုအင်း မတည်မှုများကြောင့် ပြည်နယ်များကြေား ပြိုင်ဆိုင်မှုကို စောင့်ကြည့်ကွပ်ကဲမှ မရှိလှုပ် တစ်နှုန်းလုံးအပေါ်နှစ်နာရေးနှင့်သုတေသန ပြိုင်ဆိုင်မှုများ (race to the bottom)၏ ရှိလာနိုင်သည်။

ပြည်နယ်နယ်နယ်များကို ဖြတ်ကော်သော သဘာဝသယံဇာတများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ ရေအရင်းအမြစ်၊ ပင်လယ်အရင်းအမြစ် (သို့မဟုတ်) ဟိုက်ဒါရာကာစွဲနှုန်းအမြစ်များသည် နယ်နယ်များ ဖြတ်ကော်သော အရင်းအမြစ်များဖြစ်သည်။ ထိုအရင်းအမြစ်များကို စီမံခန့်ခွဲရန် အမျိုးသားဥပဒေများ (သို့မဟုတ်) ပြည်နယ်များကြားပြသုနာများကို ကိုင်တွယ်ဖြေရှင်းနည်းများ ရှိရန်လိုသည်။ နယ်နယ်များ ဖြတ်ကော်သော အရင်းအမြစ်များအား အမျိုးသားဥပဒေများနှင့်အညီ ကိုင်တွယ်ဖြေရှင်းလေ့ရှိသော်လည်း လုပ်ငန်းများကို ခွဲခြားသတ်မှတ်နိုင်သည်။ ဥပမာ သောက်သုံးရေများကို ပြည်နယ်အစိုးရက စီမံခန့်ခွဲပြီး ပြည်ထောင်စုအစိုးရက ရေတုညှစ်ညမ်းမူနှင့် ရေပေးဝေမှုများကို စီမံခန့်ခွဲခြင်းဖြင့် လုပ်ငန်းပိုင်းအရ ခွဲခြားသတ်မှတ်နိုင်သည်။ ထိုအပြင် လုပ်ပိုင်ခွင့်များကို ခွဲခြားသတ်မှတ်နိုင်သည်။ ဥပမာ နယ်နယ်များ ဖြတ်ကော်သော ရေနှုံးသိုက်တစ်ခုအတွက် တစ်ခုတည်းသော ထုတ်လုပ်မှု အစီအစဉ်ကို ပြည်နယ်အစိုးရက စီမံခန့်ခွဲနိုင်သည်။ သို့ရာတွင် ထိုသို့စီမံခန့်ခွဲရာတွင် လွှဲချော်မူမရှိစေရန် လုပ်ပိုင်ခွင့်စီမံခန့်ခွဲမှုများကို ပြည်ထောင်စုအစိုးရက ကြပ်မတ်ပိုင်ခွင့် ရှိသင့်သည်။

သဘာဝသယံကတ အာကာခွဲဝေမှုများသည် ပြည်နယ်များကြား အချို့ညီခွဲဝေမှု (သို့) အချို့မည် ခွဲဝေမှုများ ရှိနိုင်ပါသည်။ အချို့သောပြည်နယ်များအတွက် အထူးအာကာများ ပေးထားခြင်းဖြင့် ပဋိပက္ခများကို လျော့ချ စေနိုင်သည်။ ဥပမာ တိုင်းရင်းသားဒေသရှိ ပဋိပက္ခများကို ထိနည်းဖြင့် လျော့ချနိုင်သည်။ ထိုကဲ့သို့ အထူးအာကာခွဲဝေပေးမှုကို ဖက်ဒရယ်နှင့် တပြည်ထောင်စုနှစ် နှစ်ခုလုံးအတွက် ပြုလုပ်နိုင်ပါသည်။ ထိုကဲ့သို့ အထူးအာကာခွဲဝေမှုနှင့်အတူ ထည့်စဉ်းစားရမည့် အချက်မှာ အခြားပြည်နယ်များ၏ သယံဇာတ်တွယ်ဝမှုနှင့် ဖွံ့ဖြိုးတက်မှ အခြေအနေဖြစ်သည်။ ပြည်နယ်များကြား မှတ်မှုကို ထိန်းသိမ်းကာကွယ်နိုင်ရန် အတွက်ဖြစ်သည်။

ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရကြား စီမံခန့်ခွဲမှုဆိုင်ရာ အကျိုးစီးပွားတူညီမှုကို ထင်ဟပ်နိုင်ရန် အခြေခံဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာ သဘောတူညီမှုတို့ကို အသုံးချနိုင်ပါသည်။ ပြည်နယ်နှင့် ပြည်ထောင်စု အစိုးရကြား

တိကျသော တာဝန်ထွေရားများကို ခွဲခြားသတ်မှတ်နိုင်သည်။ ပြည်နယ်အစိုးရက သယံကတာ ရာဖွေတူးဖော်လုပ်ခြင်းအတွက် တာဝန်ယူပြီး ပြည်ထောင်စုအစိုးရက သယ်ယူပို့ဆောင်ရေး၊ သန္တစ်ခြင်းနှင့် ပြည်ပတ်ပို့ခြင်းအတွက် တာဝန်ယူနိုင်သည်။ သို့မဟုတ် သယံကတာကို စီမံခန့်ခွဲသည့် စံချိန်စုနှင့်များကို ပြည်ထောင်စုအစိုးရက ရေးဆွဲသတ်မှတ်ပြီး ပြည်နယ်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်သည့် နည်းလမ်းများကို ရာဖွေဖော်ထွက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စရပ်များကို ဒေါက်ခြေအဆင့်အစိုးရက ကိုင်တွယ်ဖြေရှင်းသည့် မူဝါဒကို ထင်ဟပ်စေနိုင်မည်။ ပဟို/ပြည်ထောင်စုအစိုးရ၏ ပွဲငြင်လမ်းမြင်သာမှုအပေါ် စိုးရိမ်များ ရှိနေလျှင် နည်းလျှို့ဟာနှင့် ပဋိပက္ခပြင်းရေးအတွက်လုပ်ပိုင်ခွင့်အာကာများကို ဒေသအလိုက် ကိုယ်စားပြုမှုရေးအဖွဲ့ထံ အပ်နိတာနိုင်သည်။ ပြည်နယ်များကြား ပြသုနာများကို ဖြေရှင်းရန်အတွက် သီးခြားလွှတ်လပ်သော ကော်မရှင်များထားရှိခြင်းဖြင့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက်နိုင်သည်။ ပြည်နယ်များတွင် လုပ်ပိုင်ခွင့်များရရှိရေးအတွက် ကော်မရှင်အဖွဲ့ သို့မဟုတ် ဥပဒေပြုရေးအဖွဲ့၏ အဖွဲ့ဝင်များ၏ ပြည်နယ် များ၏ စာချုပ်အဆိုပြုချက်များကို ပယ်ချရန်လိုသည်။

၄၃. ဝင်ငွေခွဲပေါ့

သဘာဝသယံဇာတဝင်ငွေများကို မည်ကဲ့သို့ ခွဲဝေသင့်သည်ကို သတ်မှတ်ရာတွင် အမိကကျသော မေးခွန်းများ ဖြစ်သည့် “သဘာဝ သယံဇာတများကို ဘယ်သူ (ပြည်နယ် သို့မဟုတ် ပြည်ထောင်စု) က ကောက်ခံပိုင်ခွင့်ရှိသလဲ” “သဘာဝ သယံဇာတဝင်ငွေများကို ဘယ်လိုခွဲဝေမလဲ” အစရှိသော မေးခွန်းများ၏ အဖြေများကို ရှာဖွေဖော်ထုတ်ရမည်။ ရုပ်တွေးပြီး အစုအစွမ်းများသော အခြေအနေမျိုးတွင် ရည်ရွယ်ချက်အမျိုးမျိုးနှင့် စိုးရိမ်မှုများ ရှိနိုင်သည်။ မျှတသော ခွဲဝေမှုနှင့် ပဋိပဂ္ဂဖြေရှင်းမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်။ ထိုအခြေအနေ မျိုးတွင် အခြေခံ ဥပဒေပြုန်းချက်များနှင့် ပြုမ်းချမ်းရေး သဘောတူစာချုပ်များကို စဉ်းစားလှုပ် ဝင်ငွေခွဲဝေမှုကို သဘာဝ သယံဇာတစီမံခွန်းမှုနှင့် ပိုင်ဆိုင်မှုတို့နှင့် သီးသန်းစီ သဘောထားလှုပ် ကောင်းမည်ဖြစ်သည်။

အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် သယံဇာတဝင်ငွေခွဲခေါသည့် အခြေခံမှုများနှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် နည်းလမ်းများကို ထည့်သွင်းထားသည်။ ဖက်ဒရယ်စနစ်တွင် ဝင်ငွေခွဲခေါမှုဆိုင်ရာ အခြေခံဥပဒေပြဋ္ဌာန်းချက်များမှာ အလွန်ရှုပ်ထွေးသည်။ ပဋိပက္ခ သို့မဟုတ် ခွဲထွက်ရေးလုပ်ရားများ တစိတ်မတ်ကို နေသော အခြေအနေမျိုးတွင် စီးပွားရေးထက် နိုင်ငံရေးစဉ်းစာချက်များက လွမ်းမီးလှုရှိသည်။ ထိုကဲ့သို့ လွမ်းမီးရာသည့်အကြောင်းမှာ ပဋိပက္ခဖြစ်သော ဒေသများအား သယံဇာတဝင်ငွေ တိုးမြှင့်ခွဲခေါပေးခြင်းဖြင့် ပဋိပက္ခပြောင်းအောင် ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် သယံဇာတဝင်ငွေ ခွဲခေါနိုင်သည့် နည်းလမ်းများ စွာရှိသည်။ ဝင်ငွေခွဲခေါရာတွင် ပါဝင်ပတ်သက် ဆက်နွယ်သူများနှင့် အဖွဲ့များအပြင် အစိုးရအဆင့်ဆင့်၏ တာဝန်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုပါသည်။

ဖက်ဒရယ်စနစ်တွင် သယံကေတဝင်ငွေခွဲဝေသည့် အမိက နည်းလမ်း (၃) ခု ရှိသည်။ ပထမနည်းလမ်း တစ်ခုမှာ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအကြား အဆွန်အမျိုးမျိုး ကောက်ခံခွင့်ကို ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ ဥပမာ ပြည်နယ်အစိုးရသည် မြေခွန်များကို ကောက်ခံပြီး ပြည်ထောင်စုအစိုးရသည် လုပ်ငန်း (ဝင်ငွေ) ခွန်များကို ကောက်ခံနိုင်သည်။

၂၇ “Race to the bottom” သည် အစိုးရများက စီးပွားရေးရင်နှင့်မြိုပ်နယ်များကို အပြိုအဆိုင်ခွဲဆောင်ရေးသော အခြေအနေတစ်ရပ်ကို ပြည့်ထုန်းသည်။ ထိုသို့ခွဲဆောင်ရပ်တွင် တည်ဆောက်ပေးသူများ၊ အထူးသဖြင့် စီးပွားရေးနှင့် အဆွဲဆိုင်ရာ ဥပဒေများကို ပြင်ဆင်ပြောန်းကြသည်။ “Race to the bottom” သည် ကုမ္ပဏီများကြေး ပြင်ဆိုင်မှုများကိုလည်း ဖော်ညွှန်းလေ့ရှိပြီး ထုတ်လုပ်ပုဂ္ဂန်ကျေစိတ်သက်သော စေရေးအတွက် နည်းပါးစံ (အလုပ်သမားလျော့ ချမှတ်) လုပ်အေးသောက်သော သောင်းမှုများသို့ လုပ်နှင့်မြိုပ်နယ်များကို ဆိုလိုသည်။

ထည့်သွင်းစဉ်းစားသော အချက်များတွင် ပြည်နယ်လူဦးရေ၊ မြေဧရိယာအကျယ်အဝန်း၊ လက်ရှိနှင့် အနာဂတ် အချိန်တွင် ရရှိနိုင်သော သဘာဝသယံဇာတ အရင်းအမြစ်ပမာဏ၊ ပြည်နယ်များကြား ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ တန်းညီနိုင်ရေးအတွက် လိုအပ်သော ဘဏ္ဍာဇာ၊ ထိနိုက်နှစ်နာဆုံးရုံးမှုများအတွက် လျှော့ကြေး/နှစ်နာကြေးနှင့် ပြည်ထောင်စုနှင့်ပြည်နယ်အစိုးရအသုံးစရိတ်များ ပါဝင်သည်။

ကုန်ပစ္စည်းရေးနှင့်များ မတည်ဖြို့မှုများသည် ပြည်နယ်များကြား ကူးပြောင်းနိုင်သဖြင့် ဘဏ္ဍာဇာရေးအရ အနည်းငယ်သာ ကောင်းမွန်သော နည်းလမ်းတစ်ခု ဘောက်လေဒပညာရှင်အချို့က ရှုမြင်ကြသည်။ ထိုအပြင် ပြည်နယ်များသည် လွှဲပြောင်းငွေများ အချိန်မျိုးရောက်ရှိမှုနှင့် ပွင့်လင်းပြင်သာမှုအတွက် စိုးရိုးမြဲနေသည်။ ထိုကဲ့သို့ ယဉ်တိရှိသော စိုးရိုးမှုများအတွက် ဝင်ငွေ အလိုအလျောက် လွှဲပြောင်းပေးနိုင်သည် ဖွဲ့စည်းပုံ့နှင့် ဥပဒေဆိုင်ရာ အကောင် အထည်ဖော်ဆောင်မှုနည်းလမ်းများကို ဖန်တီးထားရန် လိုပါသည်။ အချို့နှင့်များသည် ထိုဝင်ငွေ လွှဲပြောင်းသည့် နည်းလမ်းများအား တာဝန်လွှဲအပ် ဆောင်ရွက်စေသည်။

တတိယနည်းလမ်းတစ်ခုမှာ အထက်ပါနည်းလမ်းနှစ်ခုကို ပေါင်းစပ်ထားသော ခွဲဝေမှုစနစ်ဖြစ်သည်။ ရှုပ်ထွေးသော သဘာဝသယံဇာတဝင်ငွေခွဲမှု ကိစ္စရပ်များကို အထိရောက်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပထမ နည်းလမ်းနှင့် ခုတိယနည်းလမ်းတို့ကို ပေါင်းစပ်ကာ နည်းလမ်းသစ်များကို ဆန်းသစ်တိတွင်ပြီး ရေးဆွဲနိုင်ပါသည်။ ဤ တတိယနည်းလမ်းကို အသုံးချလှုပ် ပထမနှင့် ခုတိယနည်းလမ်းနှစ်ခုလုံး၏ အားနည်းချက်များ ရှိနေနိုင်ပြီး ငါးတို့ကို ဖြေရှင်းရမည် ဖြစ်သည်။

အန်း [၅] ဗာက်ယံးမာတိနှင့် နိုင်တော်းပြည်တွင် အတွေ့အကြံများ

၅.၁. နိုင်တော်းအတွေ့အကြံ

၅.၁.၁. အင်းနှင့်ရားနိုင်ငံ



အင်းနှင့်ရားနိုင်ငံသည် ရရှိနယ် (၃၇) ခုတို့ဖြင့် ဖွဲ့စည်းထားသော တစ်ပြည် ထောင်စုစိုးရေးမှု အုပ်ချုပ်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယေဘုယျအားဖြင့် ခရိုင်များသည် ဒေသနာရာအုပ်ချုပ်ရေးစနစ်ကို အထိက်အလျောက် နှစ်ခြိုက်ကြသော လည်း သဘာဝ သယံဇာတ် သဘာဝ သယံဇာတ ဝင်ငွေများကို တိုက်ရှိက်ထိန်းချုပ်နိုင်ခွင့် မရရှိပေး။ သို့ရာတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင်

လက်မှတ်ရေးထိုးခဲ့သော ပြို့မှုများရေး စာချုပ်ပြောင့်လည်းကောင်း အာချေးပြည်နယ်တွင် သယံဇာတ စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့် ပိုရှိလာပြီး သယံဇာတ ဝင်ငွေခွဲဝေမှု ဆိုင်ရာ ပွင့်လမ်းမြင်သာမှု ပိုရှိလာသည်။ အထူးသာဖြင့် အခြားပြည်နယ်များ၏ သဘာဝ သယံဇာတ စီမံခန့်ခွဲမှုက ပဟိုအစိုးရ၏ ထိန်းချုပ်မှုအောက် ရှိနေချိန်တွင် ထိုလုပ်ပိုင်ခွင့်ပျော်ရွေးချိန်းရှိနေခြင်းသည် မှတ်သားဖွယ်ကောင်း ပါသည်။ သဘာဝသယံဇာတ ပြောန်းချက်အသေးစိတ်ကို လေ့လာထား သင့်သော်လည်း ဤအပိုင်းတွင် ပြို့မှုများရေး ဖြစ်စဉ်အတွက် သယံဇာတမှုများ၏ အမှန်တကယ် အခန်းကဏ္ဍကိုသာ ပီးမောင်းထိုးပြု ထားပါသည်။

အာချေးထို့ပုံးနှင့်ကန်မှုသည် ခွဲထွက်ရေးလုပ်ရားမှုမှတ်ခုံ ဖြစ်သည်။ ၁၉၇၆ ခုနှစ်မှ ပြို့မှုများရေး သဘောတူစာချုပ်ချုပ်ဆိုသည့် ၂၀၀၅ ခုနှစ်အတိ လွှဲတ်လပ်ရေးအတွက် တိုက်ပွဲဝေမှု ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးမအောင်မြင်သည့်နောက်ပိုင်းတွင် GAM (အာချေးလွှဲတ်ပြောက်ရေးအဖွဲ့) သည် အစိုးရ၏ ဆိုးရွားသော တိုက်နိုက်မှုကို (J) နှစ်တိုင်တိုင် ခဲ့ခဲ့ရပြီး အဖွဲ့ဝင်တစ်ဝါက်ခန့် ဆုံးရုံးခဲ့သည်။ ၂၀၀၄ ခုနှစ် အကုန်တွင် ရောမဆူနာမိမှန်တိုင်းတစ်ခုက အာချေးပြည်နယ်ကို ဖျက်ဆီးခဲ့သည်။ ထိုနောက် GAM သည် လုသားချင်း စာနာထောက်ထားသည့် အကုအညီများ လိုအပ်နေသူများထံသို့ ပို့လာနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး ကြော်ခဲ့သည်။ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဖော်လန်နိုင်ငံ၌ ယခင်ဖော်လန်သမွတ် ကြားခံဆောင်ရွက်ပေးသည့် ပြို့မှုများရေး ဆွေးနွေးပွဲများ စတင်လာခဲ့သည်။ ဂျူလိုင်လတွင် အင်းနှင့်ရားနိုင်ငံနှင့် GAM တို့သည် နှစ်(၃၀) ကြားထို့ပုံးနှင့်ကန်မှု အဆုံးသတ်သွားကြောင်း ကြော်ခဲ့သည်။

ထို့ပြု့မှုများရေးသဘောတူစာချုပ်ဖြင့် ရန်လိုမှုများ ချက်ချင်းရပ်ဆိုင်းခဲ့ပြီး GAM ကို (၄)လ အတွင်း နက်လက်ဖြောက်သိမ်းခဲ့သည်။ လက်နက် (၈၀၀) ကျော်ကို နိုင်ငံတော်းပြည်းတွင် အဖွဲ့ချုပ်သော စိုးရုံးခဲ့သည်။ အစိုးရသည် အေသံမံမဟုတ်သော စိုးတပ်နှင့် ခဲ့တို့ကို ထိုပြည်နယ်မှ ဖယ်ထုတ်ပေးခဲ့သည်။ ဥရောပသမဂဂ္ဂအဖွဲ့နှင့် အာသီယန်အဖွဲ့တို့က အာချေးတော်းပြည်းတွင် အေသံမံမဟုတ်ရေးအဖွဲ့ (The Aceh Monitoring Mission) ဖွဲ့စည်းပြီး လက်နက်ဖြောက်သိမ်းရေးနှင့် ပြန်လည်ပေါင်းစပ်အည်းရေး ဖြစ်စဉ်များကို ကောင်းပြည်းစုံစေဆိုသော်လည်း အင်းနှင့်ရားနိုင်ငံက အေသံမံမဟုတ်နယ်နှင့် GAM အဖွဲ့ဝင်များကို လွှဲတ်ပြို့မှုများရေးသားကြောင်း ကြော်ခဲ့သည်။

ပေးပြီး နိုင်ရေးအကျဉ်းသား (၁၄၀၀၀) ကျော်ကို လွှတ်ပေးခဲ့သည်။ အင်္ဂါနီးရှား အစိုးရသည် အာရား ဒေသ နိုင်ငံရေးပါတီများ ပေါ်ပေါက်လာရေးအတွက်လည်း ကုည်းပေးခဲ့ပြီး အမှန်စာရားနှင့် ပြန်လည် ရင်ကြားစွဲရေးကော်မရင် (Truth and Reconciliation Commission) ကို ဖွံ့ဖြိုးပေးခဲ့သည်။ နောက်ဆုံးတွင် ယခုစာတမ်းရည်ရွယ်ချက်များနှင့် အလျော်ညီဆုံးဖြစ်သော သယံကေတခွဲဝေးကိစ္စတွင် အာရားပြည်နယ်မှတွက်သော သဘာဝသယံကေတဝင်ငွေများ၏ ၇၀%သည် အာရား ပြည်နယ် အတွက် ချိန်ထားရမည်ဟု သဘောတူညီမှု ရရှိခဲ့သည်။ ထိုကဲ့သို့ သဘောတူရသည့် အကြောင်းရင်း မှာ "ပဟိုချုပ်ကိုင်မှုလျော့ခြင်း"နှင့် "ဖက်ဒရယ်စနစ်"သည် ခွဲထွက်ရေးနှင့် တစ်ထပ်တည်းမကျ (မတူညီ) သည်ကို ဒေသအတွင်း နားလည်မှု ပိုရိုလာသောကြောင့် ဖြစ်သည်။ အင်္ဂါနီးရှားနှင့်၏ အခြားပြည်နယ်များက အာရားပြည်နယ်အပေါ် စိတ်ဝင်စားမှု ပိုရိုလာကြသည်။ အာရားပြည်နယ် သည် အင်္ဂါနီးရှားနှင့်၏ အခြားပြည်နယ်များအတွက် ပဟိုချုပ်ကိုင်မှုလျော့ချရေး ပုံစံတစ်ခုအဖြစ် ရှိနေသည်။

- ၁.၃.၁ အာရေးပြည်နယ်သည် ပြည်ပရေးငွေများ ရယူပြီး ရန်ပုံငွေ ရှာဖွေ မြှင့်တင်ခွင့်ရှိသည်။ အင်ဒိန္ဒိုရား အစိုးရ၏ ပဟိုဘက်မှ ချမှတ်ထားသော အတိုးနှုန်းများထက်ပိုသော အတိုးနှုန်းများကို သတ်မှတ်ပိုင်ခွင့် ရှိသည်။

၁.၃.၂ အာရေးပြည်နယ်သည် အားရေးပြည်နယ်ကို ဝန်းရုံထားသော ပိုင်နက်ပင်လယ် အတွင်းရှိ သဘာဝသယံကဗျာများအပေါ် အပိုပျော်စီရင်ပိုင်ခွင့်အာကာ ရှိမည်။

၁.၃.၃ အာရေးပြည်နယ်သည် အာရေးပြည်နယ်အတွင်းနှင့် အားရေးပြည်နယ်ကို ဝန်းရန်ထားသော ပိုင်နယ်ပင်လယ်အတွင်းရှိ လက်ရှိနှင့် အနာဂတ် ဟိုက်ဒရိုက္ခာဗွန်သိုက်များနှင့် အခြားသော သဘာဝသယံကဗျာများမှ ရရှိလာသော ဝင်ငွေ ၇၀%ကို ထိန်းသိမ်းထားပိုင်ခွင့် ရှိသည်။

အင်ဒိန္ဒိုရားအစိုးရနှင့် GAM အဖွဲ့တို့ကြားချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာ

၂၀၁၁ ခုနှစ် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေ (SAL) နှင့်အညီ ပဟိုချုပ်ကိုင်မှု လျော့ချသည့် ဥပဒေ ပြောနှိန်းချက်များအနက် သဘာဝသယံကတ ဝင်ငွေခွဲခေါ်ဆိုင်ရာ ခွင့်ပြုချက်များကို အာရုံး ပြည်နယ်က ပထမဖြီးစွာ ရရှိခဲ့သည်။ ထိခွဲပြုချက်များမှာ ထုတေသနကုန်မှန်ပတ်သက်၍ အရေးကြီးဆုံး ကိစ္စရပ်များကို ဖြောင်းရန်အတွက် အင်းမြန်းရှားအစိုးရ၏ အားသွန်ခွန်စိတ်ကြီးပမ်းမှုများဖြစ်သည်။ သို့ရာတွင် အားနည်းပြီး အကတိလိုက်တားသော ဒေသနရအစိုးရများနှင့် ရာကာတာအစိုးရ၏ နောက်ကွယ်မှ ဝေဖန်မှုများကြောင့် ထိကြီးပမ်းမှုမှာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအပေါ် အနည်း ထိသာ သက်ရောက်မှု ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ် သဘာဝ သယံကတဆိုင်ရာ ညီးနှင့်မှုများအတွက် ကန်းမြေလုမ်းတစ်ခုဖြစ်လာနိုင်သော်လည်း (နောက်ပိုင်းတွင် အတိုင်းအတာတစ်ခုထိဖြစ်လာခဲ့သည်) အစိုးရမှ ဥပဒေထုတ်ပြန်ပြီး အဆိုပြုခဲ့သော ဌိမ်းချမ်းရေးဖော်စဉ် အသက်ဝင်လာအောင် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကြန်ကြောမှုများ ရှိနေခဲ့သည်။ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ဥပဒေကို သူပုန်ခေါင်းဆောင်နှင့် အရပ်သက်လူမှုအဖွဲ့အစည်းတို့လုပ်မည့်ညီးနှင့်ပွဲများ၏ တစ်စိတ်တစ်ဒေသ အဖြစ် ရေးဆွဲဖန်တီးခဲ့ခြင်း မရရှိပါ။ ခွဲထွက်ရေးလုပ်ရှားမှုအဖွဲ့များက လက်ခံရမည့် ရာဇ်တစ်ခု ပုံစံဖြင့် တင်ပြခဲ့သည်။ ထိုကြောင့် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ (SAL) ကို နှစ်ဖွဲ့လုံး၏ ရပ်တည်ချက်များကိုယ်တားပြေသော နိုင်ငံရေးဆုံးမှတ်တစ်ခုအဖြစ် မဟုတ်ဘဲ အစိုးရ၏ ပြယုဂ်တစ်ခု အဖြစ်သာ GAM က သဘောထားခဲ့သည်။ သဘောတူစာချုပ်တွင် စောင့်ကြည့်စစ်ဆေးသည့် နည်းလမ်းများ၊ သယံကတဝင်ငွေများ အာရုံးပြည်နယ်သို့ ခွဲဝေခြင်းမပြုမီ သယံကတဝင်ငွေ ကောက်ခံမှုများကို ပဟိုကတိန်းချုပ်ထားခြင်း၊ သဘာဝသယံကတအရင်းအမြစ်များ ကုန်ဆုံးသည့်

နောက်ပိုင်း စီးပွားရေး အလားအလာများကို ထည့်သွင်းစဉ်းစားထားမှ မရှိခြင်းတို့ကြောင့် ရှေ့ဖော်ပြပါ သဘောထားများ ရှိနေခြင်းဖြစ်သည်။

ကောင်းသောအချက်မှာ ၂၀၀၅ ပြီးချမှုများမှာ ဖြစ်တော်တွင် ပါဝင်ခဲ့သူများနှင့် ကြားခံဆောင်ရွက်ပေးသူများက အတိတ်၏ အမှားများကို လေ့လာသင်ယူခွင့် ရရှိခဲ့သည်။ ထိုပြီးချမှုများရေးဖြစ်တော်ကို “အရာအားလုံးကို သဘောမတူမချင်း ဘယ်အရာမှ သဘောမတူပါ” ဟူသည့် ပုံသေနည်းဖြင့် ဖော်ဆောင်ခဲ့သည်။ ထိုလိုသည်မှာ စစ်တပ်ဖြတ်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး မထိုစ်ခင်တွင် နိုင်ငံရေးကျေအေးမှုအတွက် ကျယ်ပြန့်သော အစီအစဉ်တစ်ခုကို ရေးဆွဲသတ်မှတ်ရန် လိုပါသည်။ ယခင် မအောင်မြင်ခဲ့သော ပြီးချမှုများရေးဖြစ်တော်နှင့် ဆန့်ကန်ဘက်အခြေအနေတစ်ရပ် ဖြစ်သည်။ ယခင် ဖြစ်တော်တွင် အပစ်အခတ်ရပ်ခဲ့ရေးကို သဘောတူညီမှု ရယူပြီးနောက် ပွင့်လင်းမူရှိသော နိုင်ငံရေးဖြစ်တော်တစ်ခု ဆက်လက်ဖော်ဆောင်သွားရန် ပါရှိသည်။ ထိုချဉ်းကပ်မှု ပုံစံသည် နှစ်ဖက်လုံးကို ဆန်းသိပြီးအဓိကကျေသော အပေးအယူများ ပြုလုပ်ရန် ဒီအားပေးခဲ့သော်လည်း ပြဿနာ အချို့များကို ဖြေရှင်းခြင်းထက် ယော်ယူဆန်သော စကားများသာ ထွက်ပေါ်လာသည်။ နောက်ဆုံးလက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာသည် SAL ဥပဒေကို အခြေခံထားခြင်း မရှိပါ။ အာချေးပြည်နယ်၏ ဟိုက်ဒရိကာဗွန်အကျိုးအမြတ် (၇၀%)ကို ယခင် (၈) နှစ်အတား အမြတ်မီးခံစားခွင့်ရှိအောင် တိုးပေးခဲ့သည်။

၂၀၀၅ ခုနှစ် နားလည်မှုတွေကျော်လွှာတွင် ပါရိုသော သယံကဲတြောန်းချက်များကို ကျယ်ကျဖော်ပြန်ပြန် ဆွေးနွေးညိုနှင့်ခြင်း (သို့) ပြန်လည်ညိုနှင့်ခြင်း ရှိပုံမရပါ။ ထိပြောန်းချက်များသည် ၂၀၀၁ ခုနှစ် SAL ဥပဒေ၏ ရည်မှန်းချက်များနှင့် ၁၉၉၉ ခုနှစ် ဥပဒေ၏ ပိုနည်းသော ယခင်ခွဲဝေမှုတို့မှ ပေါ်ထွက်လာပုံရသည်။ အမျိုးသား လွတ်တော်က လက်ခံထားသော ကြွယ်ဝမှုခွဲဝေခြင်း အစီအစဉ်ပါသည့် ယခင်ဥပဒေများကြောင့် ၂၀၀၅ ခုနှစ် ဤမျိုးချမှုများရေး ဖြစ်စဉ်တွင် သဘာဝသယံကဲနှင့် အခြား စီးပွားရေးအပေါ် အငြင်းပွားမှု မရှိခဲ့ပါ။ ထိုသယံကဲနှင့် စီးပွားရေးကိစ္စကို ဤမျိုးချမှုများရေးဆွေးနွေးပဲ (၅) ခု အနက် (၃) ခု မြောက်တွင် ဘုံသော်တူညီမှ တည်ဆောက်ပြီးမှသာ ဆွေးနွေးခဲ့ကြသည်။ ထိုသယံကဲတာ ဝင်ငွေခွဲဝေရေးကိစ္စသည် အခြားကိစ္စများ၏ ယခင်လိပ်ခဲတည်းလဲ ဖြစ်နေသည့် အခြေအနေမှ ရှေ့ဆက်သွားနိုင်ရေးအတွက် အသုံးချခဲ့သည်။ ထိုအပြင်ရေရှိနှင့် သဘာဝဓာတ်ငွေ ဝင်ငွေများသည် ၂၀၀၅ ခုနှစ်တွင် ကျဆင်းလာသဖြင့် ဤမျိုးချမှုများရေး ဖြစ်စဉ်တွင် ပါဝင်သူများအတွက် အလွန် အရေးကြီးခဲ့သည်။ သို့ရာတွင် အရေးပါသော ပဟိုချပ်ကိုင်မှ အကော လျော့ချမှုများကိုလည်း သတိပြုမြှုပ်ယူ ကောင်းပါသည်။ ထိုလျော့ချမှုကြောင့် ဆယ်စုနှစ်ချို့သော ပြည်တွင်းစစ်များ ချပ်ပြေားအောင် လုပ်နိုင်ခဲ့သည်။ ပညာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမိကရည်ရွယ်သည့် ဘဏ္ဍာငွေ အမြောက်အများ အာရေးပြည်နယ် ထဲသို့ ဝင်ရောက်လာခဲ့သည်။ ပြည်နယ်အစိုးရသည် ဝင်လာသော ဘဏ္ဍာငွေများအသုံးချရန် အကောင်အထည် ဖော်ဆောင်ရွက်နိုင်စွမ်း မရှိကြောင့် တွေ့ရသည်။ ဥပမာ ၂၀၀၈ ခုနှစ် ပြည်နယ်ဘတ်ဂျက်၏ ၃၃% ကို အသုံးခဲ့ခြင်း မရှိပေါ်သို့ရာတွင် ဝေဝါးသော စီမံခန့်ခွဲမှုဆိုင်ရာ ပြောန်းချက်များက လာမည့် အနာဂတ်တွင် အာရေးပြည်နယ်အပေါ် မည်သို့အကျိုးသက်ရောက်သွားနိုင်သည်ကို လေ့လာတော့ကြည့်ရမည်ဖြစ်သည်။ ရေနံသိုက် ကုန်ခမ်းလာသည်နှင့်အမျှ အာရေးပြည်နယ်သည် ရှင်း၏ စီးပွားရေးနယ်ပယ်ကို ကဏ္ဍစုံလင်အောင် တစ်ဖြည့်းဖြည့်း ခဲ့၍ ထွင်သွားရန် လိပါသည်။ ထိုအတွက် အင်္ဂါနီးရှားအစိုးရနှင့်အတူ လက်တွဲပြီး သစ်ဂွဲဆန်းသစ်သော နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန် လိပါသည်။

၅၁



ညိုနှင့်ဆွေးနွေးများ ပြုလုပ်ရန် ခက်ခဲစေခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရေနံကုမ္ပဏီများ၏ တိုက်တွန်း နှီးဆော်မှုများကြောင့် ဆူဒန်အစိုးရ ပေါင်းဆောင်များသည် နိုင်ငံ၏ သဘာဝသယံဉာဏ် အကျိုး အမြတ်၊ ပင်းနှီးမြုပ်နှံမှုနှင့် သယံဇာတကုဏ် ဖွံ့ဖြိုးတက်စေသည့် အခွင့်အလမ်းများနှင့် လွှာနေသည် ကို သတိထားလာ ကြသည်။ ထို့ကြောင့် ရေနံသည် ဤမ်းချမ်းရေး ဖြစ်စဉ်အတွက် အမိကကျသော ခံပုံချက်တစ်ခု ဖြစ်လာခဲ့သည်။ သို့ရာတွင် ထိဖြစ်စဉ်သည် နိုင်ငံရေး အလွန်ဆန်နေဆဲ ဖြစ်သည်။ သဘာဝ သယံဇာတ အစီအစဉ်အသေးစိတ်ကို ညိုနှင့်ဆွေးနွေးခြင်းသည် အခြားနိုင်ငံရေး ကိစ္စများ နှင့် နောက်ပိုင်းတွင် ယူက်နွှုပ်လာသည်။

နောက်ဆုံးငြိမ်းချမ်းရေးစာချုပ် (CPA) တွင် လိုက်နာရမည့် သဘောတူညီချက် (၆) ခုအနက် ကြော်လုပ်မှု ခွဲဝေခြင်းဆိုင်ရာ သဘောတူညီချက် (Agreement on Wealth Sharing) သည် တစ်ခု အပါအဝင် ဖြစ်သည်။ ထိုသဘောတူညီချက်တွင် ဝင်ငွေခွဲဝေမှုကို စီမံကွပ်ကဲသည့် မူဝါဒများကို ချမှတ်ထားပြီး သဘောဝသယံကတေသာ စီမံခန့်ခွဲရေးဆိုင်ရာ ၄၇.၈၂% ပုံးပို့အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို လည်း သွေ့ဖို့ထားပါသည်။ ရေနံထုတ်လုပ်မှုနှင့် အချို့နှင့်အညီ ရေနံဝင်ငွေ၏ (၂%) ကို ရေနံ ထွက်သည့် ပြည်နယ်/ဒေသများသို့ ပထေမျဉ်းစွာ ခွဲဝေပေးရမည်။ (AWS စာချုပ်၏ အပိုဒ် ၅.၅ တွင် လေ့လာနိုင်ပါသည်။) ထိုနောက် ကျုန်ဝင်ငွေ၏ ၅၀% စီကို တောင်ဆူဒန်နှင့် ဆူဒန်အိုးရတိုကို ခွဲဝေပေးရမည်။ သယံကတောင်ဆိုင်မှုသည် တင်းမာမှုနှင့် ငြင်းချုပ်မှုများသော အကြောင်းအရာ ဖြစ်သည်။ ထိုကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ပြီးမှ ပြောဆိုဆွေးနွေးအဖြေရှာရန်နှင့် သယံကတောင်ဆိုင်မှုနှင့် ဝင်ငွေခွဲဝေမှုကိုစွိတိနှင့်သာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ဝင်ငွေခွဲဝေမှု ကိစ္စကို နိုင်ငံအတွင်း ရှိနေသော တရုတ်ရေနံကုမ္ပဏီများက နောက်ပိုင်းသို့ ရွှေ့ထားလိုကြသည်။ နည်းလမ်းသစ်အတွက် ယခင်မှုလ ကုန်ပစ္စည်းလဲလှယ်ပြီးသည့် ဘာတာစနစ် မဟုတ်ဘဲ ငွေသားကို အသုံးပြုရန်လိုသည်။ တရုတ်ရေနံကုမ္ပဏီကြီးတို့က ဘာတာစနစ်ဖြင့်သာ အစိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

- ၅၅ ရေနံပိုင်ငွေ၏ အနည်းဆုံး J% ကို ရေနံထွက်ရှိသော ပြည်နယ်/ဒေသများအတွက် ငါးတို့၏ ရေနံထွက်လုပ်မှု အချို့အနှင့်အညီ ခွဲဝေပေးရန် နစ်ဖက်လုံးက သဘောတူ သည်။ တောင်ဆူဒ်ရေနံတွင်မှ ရရှိရာလာသော အသားတင်ရေနံပိုင်ငွေကို ရေနံပိုင်ငွေ တည်ပြုမြို့ရေး စာရင်း (Oil Revenue Stabilization Account)နှင့် ရေနံထွက်သော ပြည်နယ်/ ဒေသများ အတွက် ခွဲပေးပြီးနောက် ကျွန်ုတ်ရှိသော ရေနံပိုင်ငွေများကို တောင်ဆူဒ် ၅၀% နှင့် မြောက် ဆူဒ် ၅၀% စီ ပြန်လည်ခွဲဝေမည်။

တောင်ဆူဒ်နှင့် ဆူဒ်ပြည်သူလွှတ်မြောက်ရေးအဖွဲ့တို့၏ ပြမ်းချမ်းရေးစာချုပ်၊ အခန်း (၃)


၅.၁. ၃. နိုင်ရုံးရိုးယား



ဖွံ့ဖည်းပြီး အေသများ၏ လိုအပ်ချက်များကို သယံဇာတထွက်ရှိရာ နေရာကို အခြေခံထားသည့် (a principle of derivation of revenues) မှ တစ်ဆင့် တိတိကျကျ ဖြည့်ဆည်း ပေးနိုင်သည့် နည်းလမ်းများကို စဉ်းစားရန် ဖြစ်သည်။ တိုင်းရင်းသားအရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အကြောင်း အမျိုးမျိုးနှင့် နိုင်ငံတကာလွှမ်းမိုးများကြောင့် ကိုလိုနိစနစ်ရှုတဲ့သိမ်းပြီးနောက် ၁၉၆၀ ခုနှစ်ကာလ နောက်ပိုင်းတွင် ဘိုင်အာဖရန်စစ်မီး (Biafran War) သည် နိုင်ရှိရှိသူး အရေးတောင်ဘက် အေသများကို တောက်လောင်ခဲ့သည်။ ထို့နောက် စစ်အစိုးရ အုပ်ချုပ်မှုဒေသာက်တွင် နှစ်ပေါင်း (၃၀) ခန့်ကျရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဒီမိုကရေးစွဲစည်းပုံအခြေခံပြုပြောန်းနိုင်ခဲ့သည်။ စစ်စိုးရသည့် ကော်မရှင်များကို ဆက်တိုက် ထပ်ဖွဲ့ပြီး ဝင်ငွေများကို ဗဟိုကောက်ပြီး လိုအပ်ချက်ကို အခြေခံထားသော ခွဲဝေမှု စနစ်တို့ဖြင့် ထုတ်လုပ်မှုကိုအခြေခံသည့်မှုကို ဖျက်သိမ်းခဲ့သည်။ လက်ရှိတွင် ၁၉၉၉ ခုနှစ် ဖွံ့ဖည်းပုံ အခြေခံပြုပြောန်းနှင့် အသက်ဝင်နေဆဲဖြစ်ပြီး ပုံသေနည်းကို အခြေခံထားသည့် ရန်ပုံငွေခွဲဝေနည်း (formula-based revenue sharing mechanisms) ကိုပြောန်းထားသည်။ သက်ဆိုင်ရာ ဖွံ့ဖည်းပုံ ပြောန်းချက်အရ ဝင်ငွေ ၁၃ ရာခိုင်နှုန်းကို ရေနံ မူလထွက်ရှိသော ပြည်နယ် / အေသအား ခွဲဝေပေးရမည် ဖြစ်သဖြင့် ထွက်ရှိရာနေရာကို အခြေခံထားသော မူဝါဒများကို ထင်ဟပ်ပြနေပါသည်။ သို့ရာတွင် အေားခွဲဝေမှုများကို ပါလီမန်လှုတ်တော်က ဆုံးဖြတ်ရသည်။ ထိုသို့ ဆုံးဖြတ်ရာတွင် ထည့်စည်းထားသည့် အချက်များမှာ လူဦးရေ၊ ပြည်နယ်များ၏ တန်းတူညီမှု၊ ပြည်တွင်းဝင်ငွေရရှိလာမှု၊ မြေဧရိယာ အကျယ်အဝန်း၊ မြေမှုက်နာ သွင်ပြင်အနေအထားနှင့် လူဦးရေ သိပ်သည်းဆတိုက် ပါဝင်သည်။ (ပုဒ်မ ၁၆၂-ခ) လက်ရှိအခိန်တွင် ဖက်ဒရယ်ငွေစာရင်း (Federation Account) ကို ရေနံဝင်ငွေများ လုံးလုံးခဲ့ပါဝင်ပြီး ပြည်သူ့ကဏ္ဍ ဝင်ငွေ၏ ၈၂% ကို ကိုယ်တားပြနေသည်။ ၂၀၀၀ ခုနှစ်တွင် ပထမအကြိမ် ဝင်ငွေကောက်ခံပြီးနောက် ရေနံထွက်ရှိသော အေသအတွက် ၁၃% အပါအဝင်၊ ဝင်ငွေ ၅၀% ကို ဖက်ဒရယ်အစိုးရအတွက်လည်းကောင်း၊ ၅၀% ကို ပြည်နယ်များသို့လည်းကောင်း၊ ၂၀% ကို အေသနာရအစိုးရများထံသို့လည်းကောင်း ခွဲဝေပေးခဲ့သည်။

၁၉၉၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ယခင်စစ်အထိုးရက ဦးဆောင်ကာ တေလျှပ်စွာ ရေးဆွဲပြုလာနဲ့ ခဲ့သည်။ နိုင်ရှိုးရှိုးယေား နိုင်ငံသားများက ထိဖွဲ့စည်းပုံရေးဆွဲပြုလာနဲ့သည့် ဖြစ်စဉ်ထဲတွင် အပြည့်အဝ ပါဝင်ခွင့် မရရှိနေပေါ့။ နောက်ပိုင်းတွင် ဖွဲ့စည်းထားသော သီး၌ဗျားလွတ်လပ်သော သုံးသပ်ရေး ကော်မတီ တစ်ခု၏ သုံးသပ်ချက်အရ အချို့နိုင်ငံသားများက စစ်မတိုင်ခင်က ဝင်ငွေခွဲဝေသည့်စနစ်ကို ပိုကြိုက် နှစ်သက်ကြပြီး ပုံသေနည်း အခြေခံခွဲဝေရေးစနစ်ကို ငြင်းပယ်မှုများ ရှိနေသည်။ ယခင် စနစ်သည် ပြည်နယ်များအား မိမိတို့အောင် သဘာဝသယ်ယူတော်များကို အပြည့်အဝပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်ခွင့်နှင့် ထိုက္ကားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပိုင်ခွင့်တို့ကို ပေးထားသည်။ သို့ရာတွင် နောက်ဆုံး၌ ထိုကော်မတီသည် ရေနှစ်ထွက်ရှိသော အတွက် အနည်းဆုံး ၁၃% ခွဲဝေပေးမှုကိုသာ အကြံပြန်ခဲ့သည်။ နိုင်ရှိုးရှိုးယေားနိုင်ငံ၏ ဒီမိုက္ကရောစီကျေးပြောင်းမှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တို့မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင် အစုအစွဲများသို့နှင့် ဆွေးနွေးမှု ရလှယ်ထက် နိုင်ငံရေးဆန်သောကြောင့် နိုင်ရှိုးရှိုးယေား နိုင်ငံ၏ အတွေ့အကြံကို သင်ခန်းစာယူရန် ခက်ခဲသည်။ သဘာဝသယ်ယူတော် စီမံခန့်ခွဲမှု မှုများနှင့် နည်းလမ်းများကို ကိုလိုနိုစ်နှစ်မှ အမြစ်တွယ်လာပြီး ယနေ့နိုင်ငံရေး၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ထိုလွမ်းမိုးမှုကို လျော့ချခြင်းထက် ပိုအားကောင်းလာအောင် ဆောင်ရွက် ပေးသည့်အရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ထဲတွင် ဥပဒေပြုရေးအဖွဲ့အား ပုံသေနည်း ပြုလာနဲ့ပေးသည့် အာကာကို အပ်နှံခြင်း ဖြစ်သည်။ သဘာဝသယ်ယူတော်များကို စီမံခန့်ခွဲသည့် နည်းလမ်းတစ်ခု အဖြစ် ထိုအပေါ် ရှိမှုများထောပနာ ပြုကြသလို ဝေဖန်ထိုးနှက်မှုလည်း ရှိခဲ့သည်။

၅၁



ကနေဒတိနိုင်ငံသည် မြေအကျယ်အဝန်းအားဖြင့်ကမ္မာပေါ်တွင်ခုတိယအကြီးဆုံးနိုင်ငံ ဖြစ်သည်။ ပြင်သစ်ကိုလိုနိုဘဝမှ အင်လိပ်ကိုလိုနိုဘဝသို့ ကူးပြောင်းပြီးနောက်ဆုံးတွင်ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော နိုင်ငံတစ်ခု ဖြစ်သည်။^{၁၁} ကနေဒတိနိုင်ငံသည် ပြုတိသူ ဓနသာဟာရ အဖွဲ့၊ ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ပါလီမန်ဒီမိကရော်ကိုအခြေခံပြီး ဖွဲ့စည်းထားသော ပထမဆုံးသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံဖြစ်သည်။^{၁၂} ကနေဒတိပြည်ထောင်စုကို ပြည်နယ် (Provinces) (၁၀) ခနှင့် နယ်မြေ (Territory) (၃) ခုတို့ဖြင့် ဖွဲ့စည်းထားပါသည်။^{၁၃} ကနေဒတိ၏ ဖွဲ့စည်းအပ်ချပ်ပုံးအား အခြေခံ ဥပဒေတွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အစိုးရတို့၏ လုပ်ပိုင်ခွင့် အာကာများကို အတိအလင်း ရေးဆွဲပြုကြန်းထားသည်။^{၁၄} ဥပမာ - ဥပဒေပြုခွင့်အာကာများနှင့် ပတ်သက်၍ ပြည်ထောင်စု က သီးသန်ဥပဒေပြုခွင့်၊ ပြည်နယ်များက သီးသန်ဥပဒေပြုခွင့်နှင့် ပြည်ထောင်စုနှင့် ပြည်နယ်တို့၏ ပူးတွဲဥပဒေပြုခွင့်များကို အခြေခံဥပဒေတွင် ဖော်ပြထားသည်။^{၁၅}

ကနေဒါနိုင်ငံသည် အမိုးတန် တွင်းထွက်သယံဉာဏ် အမြောက်အများရှိသော နိုင်ငံတစ်ခု ဖြစ်သည်။ ပင်နိုင်လားနိုင်ငံနှင့် ဆောင်ဒီအာရေးပုံနိုင်ငံပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံးရေနှင့်သိုက် (ခန့်မှန်းပြု

၂၈ မန်မာနိုင်ငံရွှေနေများကောင်စီမှ ထုတ်ဝေသော "ဖက်ဒရယ်ရေးရုံ" စာအုပ်

JG ibid

“Oil and Gas in the Canadian Federation” by Andre Plourde, University of Alberta, Jan 2010 (available at <https://sites.ualberta.ca/~econwps/2010/wp2010-01.pdf>) (Accessed 7 Jan 2017)

၃၁ မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ထုတ်ဝေသော "ဖက်ဒရယ်ရေးရဲ့" စာအုပ်

ပြည်နယ်တစ်ခုစီ၏ ဥပဒေပြုအဖွဲ့သည် အခွန်စနစ်တစ်ခုဖြင့် ဘဏ္ဍာငွေကောက်ခံသည့် ဥပဒေများကို
ပြဋ္ဌာန်းနိုင်သည်။

- (က) ပြည်နယ်အတွင်းရှိ ပြန်လည်မဖြည့်တင်းနိုင်သော သဘာဝသယံဇာတများနှင့် သစ်တော်အရင်းအမြစ်များနှင့် ငါးထို့ကို ထုတ်လုပ်မှုများ၊

(ခ) ပြည်နယ်အတွင်း လျှပ်စစ်စွမ်းအင်ရှိရေးအတွက် လုပ်ငန်းနေရာနှင့် အဆောက်အအီးများ၊ ပြည်နယ်မှ ထုတ်လုပ်သော သယံဇာတများ၏ တစ်စိတ် တစ်ဒေသကိုလည်းကောင်း အပြည်အဝကို လည်းကောင်း တင်းပို့ရောင်းချခြင်းဆိုင်ရာ ဥပဒေများကို ပြဌာန်းပိုင်ခွင့်ရှိပြီး ထိုဥပဒေများ သည် ကနေဒါနိုင်ငံ၏ အားရေးဒေသများသို့ တင်ပို့နှင့် တင်ပို့ခြင်း မရှိသည့် ပြည်နယ်အတွင်း သယံဇာတထုတ်လုပ်မှုများအပေါ် မသက်ရောက်ပါ။

ကနေဒတ္ထု၊ စည်းအပ်ချုပ်ပံ့အခြေခံညပဒေ၊ ပုဒ်မ ၉၂ (က)၊ အပိုဒ် ၄

ကနေဒါနိုင်ငံတွင် သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့်တို့ကို သဘာဝသယံဇာတ ထွက်ရှိရာ ပြည်နယ်များအား အပ်နှုန်းထားသဖြင့် သဘာဝသယံဇာတကြပ်ဝသော ပြည်နယ်နှင့် သယံဇာတ အရင်းအမြစ် နည်းပါးသော ပြည်နယ်အတွက် မည်မျှမှုများ ရှိနေခဲ့သည်။ ထိုမည်မျှမှုကို ထိန်းညှိ နိုင်ရန်အတွက် ၁၉၅၇ ခုနှစ်တွင် တန်းတူညီမျှရေးမှတ် (Equalization Policy) တစ်ရပ် ချမှတ်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ပြင်ဆင်လိုက်သော စွဲစည်းပုံအခြေခံပြုပေါ်ထွန် တရားဝင် ပြဌာန်းခဲ့သည်။။။ တန်းတူညီမျှရေးပေးငွေ (equalization payment) ကို သတ်မှတ်ထားသော အနိမ့်ဆုံးဝင်ငွေ မရှိသည့် ပြည်နယ်များအား ပြည်ထောင်စုအစိုးရမှ ပုံပိုးပေးသည်။ သယံဇာတကြပ်ဝသော ပြည်နယ်များမှ အခွန်နှင့် အခြားရငွေများ ပေါင်းစပ်ကာ သယံဇာတထွက် နည်းသော၊ အနိမ့်ဆုံး ဝင်ငွေမရသော ပြည်နယ်များအား ပုံပိုးပေးသည်။ ပေးငွေပမာဏသည် ပြည်နယ်တစ်ခု၏ အနိမ့်ဆုံး ဝင်ငွေအပေါ် မူတည်သည်။ ထိုငွေများကို သယံဇာတကြွယ်ဝါး သတ်မှတ်ထားသော အနိမ့်ဆုံး ဝင်ငွေ ကော်လွန်ရရှိသော ပြည်နယ်များက မရှိကြပေး။ ထူးခြားချက်တစ်ခုမှာ လက်ခံရရှိသော ပြည်နယ်များက ထိုငွေများကို မည်သို့ အသုံးပြုမည်ကို ပြည်ထောင်စုအစိုးရနှင့်မဆိုင်ပဲ ပြည်နယ် အစိုးရကာသာ ဆုံးဖြတ်သည်။။။

ကနေဒါဒီစွဲရုရံ၏ သဘာဝယ်ဇာတ္ထာန အင်တာနှင့်လာပျက်နာ <http://www.nrcan.gc.ca/energy/oil-sands/18085> တွင် ဖော်ပြုသူးသည်။

၅။၂. မြန်မာနိုင်ငံ အတွေအကြံ

ഉ.ജ.സ. കവുട്ടപ്പള്ളി

ကချင်ပြည်နယ်သည် ရွေးယခင် စေတ်အဆက်ဆက်ကပင် သီးမြားလွှတ်လပ်သော ပြည်နယ်တစ်ခု အနေဖြင့် ကချင်ခေါင်းဆောင်ဒုးဝါကြီးများက အုပ်ချုပ်လာခဲ့သည်။ မြန်မာနိုင်ငံသည် မြှုတ်သူကိုလိုနိုင် နယ်ခဲ့ လက်အောက် သို့ကျရောက်သောအခါ မြှုတ်သူတို့က မြန်မာနိုင်ငံကိုနယ်မြေအမျိုးအစားခဲ့ပြီး ခွဲခြားအုပ်ချုပ်ခဲ့သည်။^{၁၇} ကချင် ပြည်နယ်ကို တောင်တန်းဒေသအုပ်ချုပ်ရေးညပဒေဖြင့် စီမံအုပ်ချုပ်ခဲ့သည်။ မြှုတ်သူတို့သည် ရဲစွမ်းသတ္တုရှိပြီး စစ်တို့က်ရာတွင် ကျမ်းကျင်သော ကချင်လူမျိုးတို့ကို မြှုတ်သူစစ်တပ်အတွက် စုဆောင်းခဲ့သည်။ ထို့ကြောင့် ကချင်လူမျိုးတို့သည် ဗမာလူမျိုးတို့ထက် မြှုတ်သူတို့နှင့် ပိုရင်းနီးမှုရှိခဲ့သည်။ သို့ရာတွင် ကချင်လူမျိုးတို့သည် ဗမာလူမျိုးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ အောြားသော တိုင်းရင်းသားလူမျိုးများနှင့်အတူ မြန်မာနိုင်ငံ လွှတ်လပ်ရေး အတွက် မြှုတ်သူတို့ကို တော်လှန်တို့ကိုခိုက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် မြှုတ်သူတို့ထံမှ လွှတ်လပ်ရေး ရသောအခါ ကချင်ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် ယနေ့တိုင် တည်ရှိလာခဲ့သည်။

ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဖားပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်နှင့် အကျော်ဘက်တွင် တရာ်တိန်ငံ၊ အနောက်ဘက်တွင် အီးနှီးယူနိုင်ငံ၊ တောင်ဘက်တွင် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့နှင့် နယ်နှီးမိတ်ချင်း ထိစပ်နေပါသည်။ ကချင်ပြည်နယ်၏ မြေဇာုယာ အကျဉ်းအဝန်းမှာ (၈၉၀၄၃၃) စတုရန်း ကိုလိုမိတာ (၂၄၂၇၉-၂၀၈၈၅၁) ရှိပြီး ခရိုင် (၄)ခု၊ မြို့နယ် (၁၈)ခုတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ကချင်ပြည်နယ်၏ မြို့တော်မှာ မြစ်ကြီးနားမြို့၊ မြစ်ပြီးခေါ်တို့မြစ် စတင် မြစ်ဖျား ခံသည့် မေဓမြစ်နှင့် မလိုခမြစ်တို့ ဆုံးသော မြစ်ဆုံးရှာ မြို့၊ မြစ်သည်။ ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်များဖြစ်သော ခါကာဘိုရာဒီတောင် (၁၉၂၂၆၆ ပေ) နှင့် ဂမ်လန်ရာဒီတောင် (၁၉၁၄၂၂ ပေ) သည် ချုပ်ပြည်နယ်တွင် တည်ရှိသည်။ ကချင်ပြည်နယ်၏ လူဦးရေမှာ ၂၀၁၄ ခုနှစ်တွင် (၁၆၈၉၄၄၁) ယောက် ရှိသည်။^{၁၅} ကချင်ပြည်နယ်တွင် ကချင်လူမျိုး အများဆုံး နေထိုင်ပြီး ရှမ်း၊ ဗုံး၊ နာဂါး၊ ကိုယ်ရေး၊ တရာ်တိန်ငံ၊ အခြားတိုင်းရင်းသားလူမျိုးများ နေထိုင်ကြသည်။ ခရစ်ယာန်ဘာသာကို အများဆုံးကိုယ်ကြပြီး ဗုဒ္ဓဘာသာနှင့် အခြားသော ကိုယ်ယုံကြည်မှုများလည်းရှိသည်။

ကချင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်း ဖြစ်သည်။ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အခြားသော တိုင်းရင်းသား ပြည်နယ်များ ကဲ့သို့ သဘာဝသယံဇာတ ပေါကြုံဝသည်။ ရွှေ၊ ငွေ၊ ကြေးနှီး ပယ်င်း၊ သံ၊ ခဲ၊ ကျောက်စိမ်း၊ ကျောက်မြို့သွေး၊ ကျွန်းသစ်နှင့် အခြားအဖိုးတန်စာတ်သတ္တုများ မြောက်များစွာ ထွက်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ သို့ရာတွင် စေတ်အဆက်ဆက် နိုင်ငံရေး မတည်ပြုမှုများကြောင့် ထိအဖိုးတန်သဘာဝသယံဇာတများကို ကချင်ပြည်နယ် စွဲဖြိုးတိုးတက်ရေးအတွက် စနစ်တကျ ထုတ်ယူ သုံးစွဲခဲ့ခြင်း မရှိခဲ့ပေ။ မြန်မာ့တပ်မတော်နှင့် ကချင်လွှတ်မြောက်ရေး တပ်မတော် (KIA)



၃၇ ရရှင်ရေနဲ့တော်ကြော်ရေးအဖွဲ့ (Arakan Oil Watch)မှ ထုတ်ပြန်သော "သယ်ကေတကျနှင့်ဘက် တိက်ဖျက်ခြင်း - ပဟိုအားလုံးရှုပ်ပိုက်မှုအကာကို လျော့ချုပ် သယ်ကေတဆိုရာ စီမံခိုင်ခြင်း" (Breaking the Curse: Decentralizing Natural Resource Management in Myanmar)"အစိတ်ဝင်းစာ တမ်းပြန်နာ ၀၁ (<http://arakanoilwatch.org/wp-content/uploads/2016/03/Breaking-the-Curse-Eng.pdf>) (Accessed 7 Jan 2017)

၃၅ ပြတ္တုသွေအင်လိပ်တိသည် မြန်လန်ရိုင်ဒေါ်၏ နယ်မြေများကို အမျိုးအစားဖွံ့ဖြိုး အပ်ချုပ်ခဲ့သည်။ ကရင် မွန်၊ မြန်မာ (အား)၊ ရှိုင်လျှို့အာများစွာ နေထိုင်သော ဒေသများကိုပေါင်းပျက် ဗုဏ်ပြည်မ (Burma Proper) ဟု ခေါ်ပေါ်ပြီး အင်လိပ် အစိုးရာက တိုက်ရှိရှိအပ်ချုပ်ခဲ့သည်။ ရှိုးတော်ဘွားများအောင်ချုပ်သော ဖက်ဒရိယပြည်တော်ရှုရှိမြှုပ်ဆိုအဝင် ရရှိတော်တန်းဒေသ၊ ချင်းတော်တန်းဒေသ၊ ကရင်ဒုဒ်းပါများအပ်အပ်သော ကချင်နယ်မြေနှင့် ကရင်ပြည်နယ် သံလွှာင်ခွဲရှိ တွေ့ပေါင်သော တော်တန်းဒေသ တို့ယိုပိုင်အပ်ချုပ်ခဲ့ရန်ယူပြီ (လယား)နှင့် တော်တန်းဒေသ သီးသန် အပ်ချုပ်ခဲ့ရန် နယ်မြေ (လယား)၊ တော်တော်ခေါ်စီမံများနှင့် သီးသားရွှေတော်သားသို့ ကရင်နှင့်ပြုလုပ်ဘာရီ နယ်မြေ အမျိုးအစား (၅) မျိုးမြှင့် အပ်ချုပ်ခဲ့သည်။ အသေးစိတ်ကို


တိုကြား ဖြစ်ပွားသည့် နစ် (၃၀)ကြား လက်နက်ကိုင် ပဋိပက္ခများကြောင့် ကချင်ပြည်သူတို့၏ လူမှု ဘဝနှင့် အသက်မွေးဝမ်းကျောင်းအပေါ်များစွာ သက်ရောက်မှ ရှိခဲ့သည်။ ထိုကြားင့် လက်ရှိ အချိန်ထိ ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်နိုင်မှသာလျှင် ကချင်ပြည်သူတို့၏ အနာဂတ်ကို ပြုပေးချမ်းစွာ ပုံဖော်နိုင်မည် ဖြစ်သည်။

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း

ကချင်ပြည်နယ်တွင် ထွက်ရှိသော အဖီးတန် သဘာဝ သယံဇာတများ အနက် ကျောက်စိမ်းတူးဖော် ထုတ် လုပ်ရေးလုပ်ငန်းသည် တစ်ဖြည့်း ဖြည့်းနှင့် ကျယ်ပြန့်လာသော်လည်း ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ ဗုံးဖြီးရေးအတွက် ထိုက်သင့်သော အကျိုးအမြတ်များ မရရှိသည့် အပေါ် ကြီးမားသော စီးရိမ်မှုများ ရှိနေသည်။ အထူးသဖြင့် မြန်မာ ကျောက်စိမ်းလုပ်ငန်း အရှုပ်တော် ပုံနှင့် ပတ်သက်ဖြိုး ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းမှ ခန့်မှန်းခြင်း ကျောက်စိမ်းတန်ဖိုး ရှိရေးပေါင်း အမေရိကန်ဒေါ်လာ (၃၁) သီလုံ ရှိသည်ဟု ဖော်ပြထားသည်။ သို့ရာတွင် တရားဝင် ထုတ်ပြန်ထားသော အချက်အလက် များတွင် ကျောက်စိမ်းမှုရှိသော ဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၁.၁၅) သီလုံသာ ရှိရှိသည်ဟု ဖော်ပြထားသည်။ ကျောက်စိမ်းတူးဖော်ရေးကဏ္ဍ အပါအဝင် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ကဏ္ဍ ပြုပြင်ပြောင်းလဲရန် အရေးတကြီးလို့နေပါသည်။

သမိုင်းမှတ်တမ်းများအရ ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရောင်းချမှုများကို ကိုလိုနိုင်ခေတ် မတိုင်ခင် ကချင်ပြည်နယ်ကို ကချင်အုံပါများကိုယ်တိုင် အုပ်ချုပ်ခဲ့သော ခေတ်ကာလ (အချုပ်ပို - ၂ တွင် ကြည့်ရန်) ကတည်းက လက်ဖြင့် တူးဖော်သော တစ်နိုင်တစ်ပိုင်လုပ်ငန်းများအဖြစ် ရှိခဲ့သည်။ ကိုလိုနိုင်ခေတ်နှင့် မြန်မာနိုင်ငံလွတ်ရေးရရှိပြီး အတော်ပိုင်းနှစ်များအတွင်းဦးလည်း ပုဂ္ဂလိက ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှုများကို စွဲ့ပြုခဲ့သည်။ သို့ရာတွင် ၁၉၆၂ ခုနှစ် တွင် ပိုလိုက်ပိုင် လုပ်ငန်းများကို ပြည်သူ့ပိုင်/နိုင်ပိုင်အဖြစ် သိမ်းလိုက်သောအခါ ကျောက်စိမ်းလုပ်ငန်းလည်း အပါအဝင် ဖြစ်သည်။ နိုင်ငံပိုင် ကုန်သွယ်ရေး ကော်ပိုရေးရှင်းအမှတ် - ၁၉ (ကျောက်မျက်ရတနာ) ဌာနအမည်ဖြင့် (၁၉၆၆-၁၉၇၅) ခုနှစ်အထိ ကျောက်စိမ်းများကို တူးဖော်ခဲ့သည်။ ထိုနောက် ၁၉၉၀ ခုနှစ်တွင် နိုင်ငံတော် အဖိုးရမှ လုံးဝတီနှင့် လုပ်ငန်းမှ ပုဂ္ဂလိကများ ပါဝင်လုပ်ကိုင်နိုင်သော ကျောက် မျက်ရတနာဖက်စပ် လုပ်ငန်းများကို စွဲ့ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာအဖိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ယဉ်ထားခဲ့သော ပြုမိန္ဒီများ ပျက်ပြားပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသောအခါ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို အဖိုးရက ရပ်ဆိုင်းစေခဲ့သည်။ သို့ရာတွင် ၂၀၁၄ ခုနှစ်တွင် ပြည်လည် တူးဖော်ခွင့် ပြုခဲ့သည်။ ၂၀၁၆ ခုနှစ် အရပ်သားအဖိုးရ တက်လာသော အခါ ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင် အသစ်များကို ထပ်မံ ထုတ်ပေးခြင်း မရှိတော့ပါ။

ကမ္မားအဖီးတန်ဆုံးနှင့် အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းများကို ကချင်ပြည်နယ် အေးကန်၊ မြို့တွင် အမြောက်အများ ထွက်ရှိသည်။ အေးကန်မြို့သည် ကချင်ပြည်နယ်၊ စီးညွှေးခရိုင် အတွင်းရှိ အေးကန်မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ နှစ်ယောက် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဖြစ်သော ကချင်လွတ်မြောက်ရေးတပ် (KIA) ယခင်ထိန်းချုပ်ခဲ့သော နယ်မြေ လည်း ဖြစ်သည်။ အေးကန်ရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများသည် ကိုလိုနိုင်ခေတ် မတိုင်ခင် မြန်မာဘုရင်များ အုပ်ချုပ်ခဲ့သော ခေတ်အဆက်ဆက် ကတည်းက စတင်ခဲ့သည်။ ထိုရေး ယခင်



ကျောက်စိမ်းကို လက်ဖြင့် တူးနေကြခြင်း
Photo by ENAC



စွန်းပစ်သည့် မြေတုပ္ပါ ကျောက်စိမ်းရှာဖွေနေသော ရေမဆေး အလုပ်သမားများ

Photo by ENAC




ရေများတိုက်ပြီး ကျောက်စိမ်းကိုရှာဖွေနေသော ရေမဆေး အလုပ်သမားများ

Photo by ENAC

ခေတ်များတွင် ကျောက်စိမ်းကို လက်ဖြင့် တူးဖော်သည့် အသေးစား တစ်နိုင်တစ်ပိုင် လုပ်ငန်းများသာ ရှိခဲ့သည်။ မြန်မာအစိုးရနှင့် ကချင်လွှတ်မြောက်ရေးအဖွဲ့အစည်း (KIO) တို့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုလိုက်သည့် ၁၉၉၄ ခုနှစ် နောက်ပိုင်းမှသာ စက်ဖြင့်တူးဖော်များ စတင်လာခဲ့သည်။ ကျောက် စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တဖြည့်ဖြည်းများလာသည်။ ထိုနောက် ၂၀၀၅ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ် လယ်အထူ ဘက်လိုး၊ ဘူးနှင့် မြေသယ်ယဉ်စသည့် ရောမ စက်ယွန်ရာ ကြီးများဖြင့် ကျောက်စိမ်းတူးဖော်များကို ကုမ္ပဏီပေါင်း (၅၀၀) ကျောက် ကျယ်ကျယ်ပြန်ပြန် လုပ်ဆောင်လာကြသည်။^{၃၁} မိုးရာသီတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း အများစု ရပ်နား ကြသော်လည်း မျှော်တိုက်တူးဖော်မှ အခါး ရှိနေသေးသည်။

မြန်မာအစိုးရတပ်နှင့် ကေဒါ်အတပ်တို့ အပြစ်အခတ်ရပ်စဲခဲ့သည် ၁၇ ခုနှစ် (၁၉၉၄-၂၀၁၁ ခုနှစ်) ကာလအတွင်း ကျောက်စိမ်းထုတ်လုပ်မှုပမာဏမှာ တရားဝင်ထုတ်ပြန်သည့် အချက်အလက် များအာရ သိသီသာသာ တိုးလာခဲ့သည်။ အောက်ပါပုံတွင် ပြထားသည့်အတိုင်း ၁၉၉၅-၉၆ ခုနှစ် တရားဝင်ကျောက်စိမ်း ထုတ်လုပ်သည့် ပမာဏမှာ တန်ခို့ (၂၀၀၀) အောက်သာ ရှိခဲ့ရာမှ ၂၀၀၀-၂၀၀၁ ခုနှစ်တွင် တန်ခို့ (၁၁၀၀၀) နှင့် ၂၀၀၅-၂၀၀၆ ခုနှစ်တွင် တန်ခို့ (၂၀၀၀၀) အထူ ခုနှစ်တက် လာခဲ့သည်။ ထို့ကြောင့် (၁၀)နှစ်အတွင်း (၁၀)ဆ တိုးလာသည်ကို တွေ့ရှုပြီး စက်ယွန်ရာကြီးများ အသုံးပြုမှုနှင့် လက်နက်ကိုင်ပဋိကွဲမရှိခဲ့မှုတို့ကြောင့် ထိုကျောက်စိမ်းပမာဏကို ထုတ်လုပ်နိုင်ခဲ့သည်ဟု ဟားပတ် Ash Center မှ ထုတ်သည့် စာတမ်း တစ်ခုတွင် သုံးသပ်ထားသည်။^{၃၂} ငြိမ်းချမ်းရေး ပျက်ဖြေားပြီး စစ်ပွဲများ ပြန်လည်ဖြစ်ပွားသဖြင့် တရားဝင်ကျောက်စိမ်းတူးဖော်ခြင်းကို ၂၀၁၂ ခုနှစ် နှစ်လည်မှ ၂၀၁၄ ခုနှစ် နှစ်လည်အထူ ရပ်ဆိုင်းခဲ့ရသဖြင့် ကျောက်စိမ်းထုတ်လုပ်သည့် ပမာဏ ကျေဆင်းသွားသည်ကို အောက်ပါပုံ (ပုံ-၃)တွင် ပြထားသည့်အတိုင်း တွေ့ရှုမည် ဖြစ်သည်။

ပုံ (၃) ၁၉၉၅-၂၀၁၅ ခုနှစ်အတွင်း ကျောက်စိမ်းထုတ်လုပ်မှု ပမာဏ (တန်ခို့)



အရင်းအမြစ် - "ခန်းနားသည့်အပေးအယုံ-ဘာလီဘာကြောင့်လိုအပ်ပါသလဲ"

Ash Center of Harvard Kennedy School

^{၃၁} <http://www.reuters.com/article/us-myanmar-jade-specialreport-idUSBRE98S00H20130929> (Access on 22 Dec 2016)

^{၃၂} Quoted from the discussion paper of the Ash Center of Harvard Kennedy School, "A Grand Bargain: What it is and Why it is Needed" http://ash.harvard.edu/files/ash/files/20160815_a_grand_bargain_eng_oct_24.2016.pdf (Accessed on 11 Dec 2016)

ဗားကန်ဒေသကျေက်စိမ်းများကို ပုဂ္ဂလိကလုပ်ငန်းအနေဖြင့်လည်းကောင်း၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း လုပ်ဆောင်သည့် အကျိုးတူလုပ်ငန်း အနေဖြင့်လည်းကောင်း တူးဖော်ကြသည်။ စက်ယဉ်ယားကြီးများသုံးသည့် အကြော်းလားကျေက်စိမ်း တူးဖော်ရေးလုပ်ငန်းများကို တရာ်တွင် ဝက္ခမွှေကိုများက ပိုင်ဆိုကြသည်။ ကျေက်စိမ်းကို တွင်ဖွင့်တူးသည့် အင်းပြုစနစ် (open pit mining) ဖြင့် ရောမ စက်ယဉ်ယားများနှင့် နေ့ရောညာပါ သီတင်းပတ်တစ်ခုလုံးနှင့် နှစ်ပတ်လည် တူးဖော်နေပြင်းကြောင့် လပိုင်းအတွင်း တောင်များ အလုံးလိုက် ပျောက်ကွယ်ကာ ချိုင့်ရှုပ်းများ ဖြစ်သွားခြင်းနှင့် ရွာအလိုက် ပြောင်းရွှေ့ခြောင်းလည်း ရှိခဲ့သည်။^{၁၀} ထိုအကြော်းလား တူးဖော်မှုများသည် အရင်းအနှစ်း^{၁၁} ကြီးမားသဖြင့် ဒေသခံ ကချင်လုပ်မျိုးများနှင့် ပေါက်မှုကိုအချို့တို့သည် ထိုကုမ္ပဏီများနှင့် ယဉ်ပြုရန် အခက်အခဲရှိလာသည်။ ထိုကြောင့် ရိုးရိုးစက်ငယ် များဖြင့် ဆက်လက်တူးဖော်ခြင်း (သို့မဟုတ်) လုပ်ငန်းရပ်ဆိုင်းပြီး အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းတို့ဖြင့်သာ ရပ်တည်လာကြသည်။ မြန်မာနိုင်ငံအနဲ့ရှိ အလုပ်အကိုင်ရှားပါးသောဒေသများမှ ပြည်သူများလည်း ကျေက်တူးသမားများအဖြစ် ဝင်ရောက် လုပ်ကိုင်လာကြသည်။ ကျေက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ တရားဝင် အလုပ်သမားများအဖြစ် လုပ်ကိုင်နေသူများရှိသက္ကာသို့ ရောမဆေးအလုပ်သမားများ^{၁၂}အဖြစ် လုပ်ကိုင်နေသူများလည်း ရှိသည်။ အခန်းမသင့်လျှင် မြေတုပုံများ ပြုကျက် မြေပိပြီး သေဆုံးနိုင်၍ သဖြင့်ထိရောမဆေးအလုပ်သမားများ၏ ဘဝသည် အသက်အဆွဲရပ် အလွန်ကြီးမားပါသည်။

ကျောက်စိမ်းလုပ်ငန်းတွင် အကြီးအကျယ်ရင်းနှီးမြှပ်နှံသူများနှင့် အသက် အခွဲချက် ပစ္စမထားသော ကျောက်စိမ်းအရိုင်းတံ့များ ရှာဖွေကောက်ယူသည့် အကြောင်းရင်းမှာ ကျောက်စိမ်း၏ တန်ဖိုး ဖြစ်သည်။ အရင်းအနှီးနှင့် အသက်အခွဲချက် ကြီးမားသလောက်၊ လုပ်ငန်းအောင်မြင်လျှင် ကျောက် ကောင်းတစ်လုံးကောက်ရလျှင် လုပ်ငန်းရှင်များအတွက် ထုတ်လုပ်မှု ကုန်ကျေစရိတ်များ ကာမိပြီး အကျိုးအမြတ် မြို့မြို့မျက်မှတ် ရနိုင်သလို ရေမဆေးအလုပ်သမားများမှာလည်း စွဲစွဲတောင်းပင်ပန်းရ ကြီးနှပ်ကာ သူငြေးလောပန်းများ ဖြစ်လာနိုင်သည်။^{၁၁} အားကန့်တွင် ကျောက်စိမ်း အပျော်မျိုး^{၁၂} ထွက်ရှိပြီး ဈေးနှင့်များမှာလည်း ကျောက်ရည်ကျောက်သားအပေါ်^{၁၃} မှတ်ည်ပြီး ကွဲပြားသည်။ ကျောက်ရည် ကျောက်သားကို အရည်ကျောက် (Imperial Jade)၊ အထည်ကျောက် (Commercial Jade) နှင့် အသားကျောက် (Unity Jade) ဟူ၍ အပ်ပါ (၃)ခုဖြင့် ခွဲခြားထားသည်။ အရည်ကျောက်သည် အရည်အသွေးနှင့်တန်ဖိုး အမြဲ့ဆုံး ကျောက်အမျိုးအစား ဖြစ်သည်။ ကျောက်စိမ်း၏ တန်ဖိုးကို သာမဏ်လူများ ခန့်မှန်းရန် ခက်ခဲနိုင်ပါသည်။ နစ်ပေါင်းများစွာ အတွေ့အကြံရှိသော ကျောက်စိမ်း ကုန်သည်များ သတ္တုတွင်းကွဲမြှုပ်သူများနှင့် ပညာရှင်များကသာ အနီးစပ်ဆုံး ခန့်မှန်းနိုင်ကြသည်။

- ၄၀ အကြံးစားကျောက်စိမ်းတွေးဖော်မှုများကြောင့် ရုရှိပါပ်ငါးတောင်အလုံးရေ (၅၀) ခန့် ပျောက်ကွယ်ပြီး ရွာပေါင်း (၁၀) ရွာခန့် ရွှေ့ပြောင်းခဲ့ရသည်ဟု ဒေသခံ တစ်ဦးက ထောက်ပြုပြောဆိုခဲ့သည်။ Available at <http://elevenmyanmar.com/local/activists-hpakan-pin-hopes-change-new-government> (Accessed on 22 Dec 2016)

၄၁ အကြံးစားကျောက်စိမ်းတွေးဖော်ရှုပုပ်ငါးတစ်အတွက် ကနိုဝင်နှီးမြှုပ်နှံမှ အနည်းဆုံး အဖောက်နှင့်ဒေါ်လာ သန်း (၁၀၀) လိုအပ်ပြီး အလုပ်သမား စက်ကိုရှုံးလုပ်မှုးက တစ်ပတ်လျှင် အမေရိကန်ဒေါ်လာ (၁)သန်းခန့် ကုန်ကျော်နိုင်ပါသည်။ http://ash.harvard.edu/files/ash/files/20160815_a_grand_bargain_eng_oct_24.2016.pdf (Access on 22 Dec 2016)

၄၂ ကုမ္ပဏီများက ကျောက်စိမ်းတွေးဖော်ရာတွင် တွေးထုတ်ထားသောမြော့များကို ပြောသယ်ကားများပြု သတ်မှတ်ထား သောနေရာတွင် ရုပ်သောအပါ ထို့ပြုထုတ်တွင် ကုန်စိနေနိုင်သေးသော ကျောက်စိမ်းအရှင်းတွေးများကိုရှာဖွေကောက်ပူးသော အလုပ်သမားများကို ရည်ညွှန်းသည်။ နှစ်ရှိုက်ဂုဏ်ကိုယ်သည့် ရေမဓေးသမားတစ်ဦးသည် တန်ဖိုးရှိသည် ကျောက်စိမ်း အရှင်းတွေးကို အလွယ်တာကူးပြားသတ်မှတ်နိုင်သည်။ (သုတေသနနေဂြာလာရေးရုံးစဉ်မှ လေ့လာသိရှိခဲ့သည်)

၄၃ <http://www.mmtimes.com/index.php/national-news/17754-death-toll-feared-highest-in-a-decade-after-landslide-hits-jade-town.html>, <http://edit ion.cnn.com/2015/11/22/asia/myanmar-landslide/>, <http://www.mmtimes.com/index.php/national-news/17854-relatives-of-landslide-victims-urged-to-reject-compensation.html>, <http://www.mmtimes.com/index.php/national-news/17980-authorities-introduce-new-safety-measures-in-hpakan.html>, <http://www.mmtimes.com/index.php/national-news/18159-another-jade-mine-disaster-hits-hpakan.html> (Accessed 12 February 2017)

၄၄ ကျောက်အောင်သည့် ကျောက်စိမ်းတွေးဖော်သည့်လုပ်ငန်းများသည် ယေဘုယျအားဖြင့် ကျောက်စိမ်းတန်ဖိုး၏ ၁၀% အောက်တွင်သာ ရှိသည်။ http://ash.harvard.edu/files/ash/files/20160815_a_grand_bargain_eng_oct_24.2016.pdf (Access on 22 Dec 2016)

၄၅ ကျောက်စိမ်းအမျိုးအစားများရှာ အမေတွေ့၊ တွောက်သွေးတွော၊ တွောက်မင်းတွော၊ မြေမှန် ခွံပြု။ အသားဆန်း မှတ်ဆုံး၊ ခွံပြု၊ မနကျောက်၊ Black Jade၊ ခုံ၊ ခုံခုံ၊ ခွံပြု၊ အလည်ကျောက်၊ ထည်လုံးစိမ်း

၄၆ ကျောက်များရတာနာရောင်းဝယ်ရေးလောကတွင် ကျောက်မျက်ရတာနာ၏ အရောင်ဝင်ရောက်မှုသဘာဝကို အရည်ဟု ခေါ်ပြီး ကျောက်မျက်ရတာနာ၏ အရည်အသွေးကို ကျောက်ရည်ကျောက်သားဟု ခေါ်ပြုပြောဆိုတွော်သည်။ ကျောက်သားအနုအရင့်ပေါ် မှတ်ညှိ၍ ကျောက်၏အရောင်တော်ကို ကျောက်ရည်ကျောက်သားဟု ခေါ်ပြုပြောဆိုတွော်သည်။

အမျိုးအစား	၁ ကီလိုဂရမ် ရေးနှစ်း (အမေရိကန် ဒေါ်လာ)
အရည်ကျောက် (Imperial Jade)	၂၅,၀၀၀,၀၀၀
အထည်ကျောက် (Commercial Jade)	၈၀,၀၀၀
အသားကျောက် (A)	၆၀၀
အထည်ကျောက် (B)	၇၅
အထည်ကျောက် (C)	၃၀
အထည်ကျောက် (D)	၁၀

အရင်အမြစ် - "နောက်လုပ်အဖွဲ့အစည်း - ဘဏ်၊ ဘဏ်ရေးနှင့်လိပ်အပ်ပါသလဲ"
Ash Center of Harvard Kennedy School

ထိုအပြင် လုပ်ငန်းရှင်အချို့သည် ရာဖွတ်အဖွဲ့၏နှင့် ပေါင်းပြီး ကျောက်စိမ်းတန်ဖိုးကို လျော့ပေါ်ပြီး ရေးသတ်မှတ်မှုများလည်းရှိသည်။ ထို့သို့ နည်းမျိုးစုံဖြင့် အခွန်ရောင်ကြသူဖြင့် ကျောက်စိမ်းမှ ရသော ဝင်ငွေများသည် နိုင်ငံတော်၏ တရားဝင် အခွန်ဘဏ္ဍာထဲသို့ အနည်းငယ်သာ ရောက်ရှိပြီး အများစုံမှု ပုဂ္ဂလိကလုပ်ငန်းရှင်များ၏လက်ထဲသို့သာ ရောက်သွားသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ကျောက်စိမ်းပစ္စည်း ထုတ်လုပ်မှုကဏ္ဍသည် တရာတိနိုင်ငံနှင့် ယဉ်ယူင် နည်းပညာပိုင်းအားဖြင့် နိမ့်ကျေနေပါသည်။ ကျောက်ဖြတ်၊ ကျောက်သွေးခြင်းလုပ်ငန်းများ ရှိသော်လည်း တရာတိနိုင်ငံကို မယဉ်နိုင်သေးပါ။ ထိုကြောင့် တွင်းမှတွက်ရှိသော ကျောက်စိမ်းအရိုင်းတုံး (အရိုင်းထည်) များကို တန်ဖိုးမြှင့်တင်ထုတ်လုပ်ထားသည့် ကုန်ချော (အချောထည်)များအဖြစ် ကျယ်ကျယ်ပြန်ပြန် ထုတ်လုပ်နိုင်လျှင် နိုင်ငံသားအတွက် အလုပ်အကိုင် အဆင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့်အပြင် အကျိုးအမြစ်များမှာလည်း ပြည့်တွင်းသို့သာ ပိုစီးဆင်းနိုင်မည့် ဖြစ်သည်။

- ၄၇ သုတေသနကွင်းဆင်းလေ့လာမှုခဲ့စဉ်၌ အသေချက်ထိုးလုပ်နဲ့ရှင်တော်ဦး၏ ပြောကြားချက်များမှ ယူထားသည်။

၄၈ ကျောက်စိုးပိုင်းတံ့တော်တံ့ကို တူးဖော်ရရှိသည့်အချင့် ရောင်းချုပ်များမှ ပြုလုပ်မီ အစိုးရာက တရားဝင် တာဝါးနှင့် ထားသော ကျောက်မျက်တော်ဦးကို အကဲခတ်သည့် အစွဲ့ကို ရည်ညွှန်သည်။ ကျောက်စိုးထွက်တွက်ချင်း ကောက်သော အခွန်ဖြစ်သည့် တွင်းဝစ်နှင့် ကောက်ခံနိုင်ရန်အတွက် ထိုထွက်ရှိသော ကျောက်စိုးအရှင်းတံ့တော်ဦးကို တန်္တုံးပြတ်/ရာဖြတ်ခြင်း ဖြစ်သည်။



နိုင်ငြားမှ တင်သွင်းလာသည့် စောမ စတ်ယွန့်ယားကြီးများဖြင့်
ကျောက်စိမ်းများကို အလွန်အကျွဲ တူးပေါ်နေပါ

Photo by ENAC

ထိုကြောင့် ကျောက်စိမ္မားတူးဖော်ရေးကဏ္ဍကို စနစ်တကျ ပါမဲ့ခန့်ခွဲရန် လိုပါသည်။ ကျောက်စိမ္မားဖော်ရေးလုပ်ငန်းသည် သတ္တုတွင်းဝန်ကြီးဌာန၊ ယခုသယ်ကတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတွင် ပါဝင် သည်။ ၁၉၉၄ ခုနှစ် သတ္တုတွင်း ဥပဒေ (Myanmar Mines Law)၊ ၁၉၉၅ ခုနှစ် မြန်မာ့ကျောက်မျက် ဥပဒေနှင့် နည်းဥပဒေ (Myanmar Gemstone Law and Rules) တိုဖြင့် ထိန်းချုပ်ထားခဲ့သည်။ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို အပ်သားတစ်ဦး ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ အပ်သားအစိုးရ လက်ထက် ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း ထပ်မပြင်ဆင်ခဲ့သည်။ ပြင်ဆင်ထားသော ကျောက်မျက်ဥပဒေပါ လုပ်ငန်းလိုင်စင်သက်တမ်း တိုးချေးပေးလာမှုအပေါ် ဗိုးရိမ်မှုများ ရှိနေသည်။ ယခင် ဥပဒေများတွင် လုပ်ကိုင်ခွင့် လိုင်စင်ကို အများဆုံး (၅) နှစ်သာ ချေပေးခဲ့သော်လည်း လက်ရှိဥပဒေသစ်တွင်၏ ၈၂ (၅၀၀) အထက်ရှိသော ကုမ္ပဏီများသည် (၁၀) နှစ် လိုင်စင်သက်တမ်းကို ရယူနိုင်ပြီး အလတ်စား ကုမ္ပဏီများက (၅) နှစ်နှင့် ၈၂(၁၀)အောက် ကုမ္ပဏီများက (၃)နှစ်လိုင်စင်များကို ရယူခွင့်ပြုထားသည်။၁၁ ထိုဥပဒေ ပြင်ဆင်ရှုကြ၏ ပုဒ်မ ၄၁-၄၂ သည် ရေမဆေးအလုပ်သမားများ၏ အခွင့်အရေးကို ပိတ်ပင်ထားသလို ဖြစ်နေသဖြင့် ငါးကို ပြင်ဆင်ပေးရန် ဆန္ဒပြုမှုများ ရှိခဲ့သည်။၁၁

လက်ရှိတွင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို စုစုပေါင်း ၁၄၂ထပ်မဲး အင်အား (၁၀၂)ညီး (အချပ်ပို-၃) ဖြင့် စုစုပေါင်း ကျောက်စိမ်း လုပ်ကွက် (၁၃၃ရေဂါ)၊ (အချပ်ပို-၄) ယဲ ကို စီမံတိုးကြပ်လျက်ရှိရာ ပုံမ္မားမျှတွက် ကြည့်လျှင် တစ်ဦးကို လုပ်ကွက်ပေါင်း (၁၃၂) ကွက်ခနဲ့ ကြီးကြပ်နေရ သဖြင့် ထိရောက်မှ မရှိကြောင်း သံသယဖြစ်ဖွယ် မရှိပါ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာစေသော စည်းကဲမ်းမဲ့ ပရမ်းပတာ ကျောက်တူးခြင်း၊ မြေတာပစ်ခြင်းနှင့် လိုင်စင်သက်တမ်း ကုန်သည့်တိုင် ကျောက်များ တူးယူနေခြင်းတို့ကို ထိရောက်စွာ စစ်ဆေးကြပ်မတ်မှု မလုပ်နိုင်ပါ။ "ကျောက်စိမ်း တူးဖော်ရေးဌာန (လုံးခင်း) တွင် လုပ်ပိုင်ခွင့် တာဝန်များ (အချပ်ပို-၅) အပ်နဲ့ထားသော်လည်း လက်တွေ့တွင် အားကန်မြှုံးနယ် အုပ်ချုပ်ရေးမှူး ထွေအုပ်စုကသာ ဦးစီးဆောင်ရွက်နေပါသည်။" ထိုအပြင် ကချင်ပြည်နယ်၏ နယ်စပ်ရေးရာဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့သည် လုံခြုံရေး အကြောင်းပြကာ အားကန်အေသာ ပုဂ္ဂမိရပ်အများကို တစ်ပတ်လျှင် တစ်ကြိမ် အစည်းဝေး၏တွေ့ပြီး အားကန်အေသာကို စိုးမိုးနေကြသည်။ ထိုတာဝန်ရှိသူများကို ကျောက်စိမ်း လုပ်ငန်းရှင်အချို့က လာသုတိုးမှ များလည်း ရှိနေပါသည်။၇၆

ထိုအပြင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းသည် တဖြည့်ဖြည်း ကျယ်ပြန့်လာသည့်နှင့်အမျှ အေးကန့်အောင် လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုများလည်း ရှိနေပါသည်။ မြန်မာနိုင်ငံ၏ အနယ်နယ် အရပ်ရပ်မှ ကျောက်တူးသများအုပ်စုမှုလည်း ကြီးထွားလာသည့်နှင့် အမျှ မတော်တဆသေဆုံးမှု၊ ရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများမှာလည်း နေ့တစ်တိဝါဒစ်စဉ်များ သဖွယ်နေစဉ်လိုဂို ဖြစ်ပွားလျက် ရှိနေပါသည်။ တောင်ပုံစုံထားသော မြေတုပုံများပေါ်တွင် ကျောက်စိမ်းများကို ရှာဖွေနေသော ထောင်နှင့်ချိသော ရေမဆေးအလုပ်သမားအချို့သည် မူးယစ်ဆေးအတွက် ကျောက်ကောက်နေ့သူများဖြစ်ပြီး မူးယစ်ဆေးကြောင့် ရာဇဝတ်မှုကျူးလွှန်ရန် ဝန်မလေးသူများလည်း ရှိလာသည်။ ကျောက်မကောက်နိုင်သော အမျိုးသမီးများမှာလည်း လိုင်လုပ်



ကျောက်စိမ်းတူးဖော်မှုကြောင့် တောင်တောင်များ ပြန်တီးပောက်ကွယ်သွားခဲ့ခြင်း
Photo by ENAC

၄၉ မြန်မာကျော်များရတနာ့သုပေဒကို ခုတိယာကြံ့ပြင်ဆင်သည့် ဥပဒ (၂၀၁၆ ခုနှစ် ပြည့်ထောင်စုလွှာတိတော် အမှတ် ၂၂) ၂၀၁၆ ခုနှစ် နှုန်းရီလ ၂၉ ရက်
၅၀ <http://www.myanmar-now.org/news/i/?id=a4b38da2-ca4b-48eb-8a83-0ed616a90609> (Accessed 22 Dec 2016)

⁹³ <http://www.dvb.no/news/hpakants-jade-foragers-rally-for-mining-rights/71931> (Access 22 Dec 2016)

ပုံနှိပ်ထုတ်ဝေခြင်း မပျော်သော စရွက်စာတမ်း

၅၃ မြန်မာ့အဆင့်မှုစဉ်၏ ခါရိုင်၊ ပြည့်နယ်နှင့် ပြည်ထောင်စုအဆင့် တွေ့အပ်များကို မြန်မာနိုင်ငံပြည်တဲ့ရေးဝန်ကြီးဌာနက တိုက်ရှိရှိခဲန်အဖြတ်သည်။ ထိုတွေအပ်များသည် စစ်တပ်ယူနိုင်ခေါ်စားပြောင်းထားသော စစ်တပ်နောက်ခံရှိသူ သို့မဟုတ် စစ်တပ်နှင့် နီးကပ်သူအသိင်းအတိုင်းများမှ ဖြစ်သည်။

၅၄ အေးကန်းဒေသသို့ သုတေသနကွင်းဆွင်းလေ့လာရေးခုံးစဉ်တွင် ဒေသခံတစ်ဦးထံမှ သိရှိရသည်။

သားများ၊ မူးယစ်ဆေးရောင်းဝယ်သူများ ဖြစ်လာကြသည်။ ၁၅ လုပ်နှင့်တုံးစေသော မူးယစ် ဆေးဝါး စွဲလမ်းမှုနှင့် HIV ဖိုး ကူးစက်မှ အပါအဝင် ရာဇဝတ်မှ အားလုံးသည် ဟေးကန်။ ဒေသခံ ပြည်သူတို့၏ အသက် အိုးအိမ်လုံးမြဲရေးအပေါ် ဖြစ်မြောက်လာပါသည်။

နောက်ထပ်ကြီးမားသော ခြိမ်းခြောက်မှတစ်ခုမှာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးဆုံးရုံးမူများ ဖြစ်သည်။ ရောမစက်ယန္တယားကြီးများဖြင့် နေ့ရောညာပါ တူးဖော်နေခြင်းကြောင့် အားကန့်ဒေသရှိ တောင်များနှင့် ချိုင့်ဂျိမ်းများမှာ အဆိုနှစ်တို့အတွင်း တိမ်ကောပျောက်ကွယ် နေပါသည်။ ဒေသခံများ၏ အဆိုအာရ အားကန့်ကျေးဇား သုတေသန ရန်စ်မှ စတင်၍ တစ်ဖြည့်ဖြည့်းမြို့ဖြစ်လာသော ဒေသသည် ၂၀၁၃ ခုနှစ်ထိ သဘာဝတောင်အလုံးရေ (၅၀) ခန့် ပျောက်ဆုံးပြီး ဖြစ်သည်။^{၁၆} ကုမ္ပဏီကြီးအချို့က တောင်ပေါ်ရှာအချို့အား ငွေပေးစည်းရုံးပြီး ရွှေ့ပြောင်းလိုင်းမှုများကြောင့် ကျေးဇား အချို့လည်းပျောက်ကွယ်နေပါသည်။ မိုးရာသီအတွင်း ရေကြီးပေါ်မှုများမှာ တားသီး၌ မရနိုင်သောသဘာဝ သေးအွန်ရပ်များ အဖြစ် ဒေသခံများကို နှစ်စဉ်ပြောက်လှန်လျက် ရှိနေပါသည်။ ထိုအပြင် စွန်းပစ်မြေစာများကို ဥရှုချောင်းအတွင်း စွန်းပစ်ခြင်းကြောင့် ရေထားညွှန်းပြီး စွဲရာသီတွင် ရေခန်း ခြောက်မှုများ ရှိနေသည်။ သောက်သုံးရေအတွက် ဥရှုချောင်းကို မိုးခိုးလာသည့် ဥရှုချောင်း နံဘေးရှိ ကျေးဇားများအတွက် လူ့အခွင့်အရေးချိုးဖောက်ခံရသူကဲ့သို့ ရှိနေပါသည်။

အေးကန်းဒေသကျောက်စိမ်းတူးဖော်မှုများ၏အရှပ်တော်ပုဂ္ဂိုလက်ရှိအရပ်သားအဖိုးရက
တိတိပါ ကိုင်တွယ် ထိန်းချုပ်နိုင်ခြင်း မရှိသေးပါ။ ၂၀၁၆ ခုနှစ် အနွေ့ပါရီလဆန်းပိုင်းတွင်
ယဉ်နှင့် ယဉ်ရားများ တင်သွင်းခွင့် ရပ်ဆိုင်းခဲ့သည်။ ထို့အပြင် ကျောက်စိမ်း တူးဖော်ခွင့်
လိုင်စင်သစ်များ၏ များကိုလည်း ရပ်ဆိုင်းထားပြီး ယခင် အဖိုးရလက်ထိုက်ရခဲ့သော
လိုင်စင်ဟောင်းများဖြင့်သာ တူးဖော်နေကြသော ကုမ္ပဏီကြီးများသည် ကျောက် များကို
မြန်မြန်နှင့် များများ တူးထုတ်နေကြသည်။ ကျွန်ုရီသော သက်တမ်းကာလအတွင်း ကျောက်
စိမ်းများများ တူးဖော်ရရှိရေးအတွက် ကျောက်တူးပြီးလျှင် ကျောက်ရွေး / ကောက်မှုများကို
ချက်ချင်းမလုပ်ပဲ ကုမ္ပဏီပိုင်နက် ထဲတွင် ခြေခတ်ပုံထားသည်။ မြေဆီလွှာ ပျက်စီးဆုံးမှုနှင့်
သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိအောင် စနစ်တကျ တူးဖော်ရမည့် "ရှေ့စား
နောက်ပစ် ပြန်ဖို့စနစ်"၏ဖြင့် သဘာဝ ဘေးအွန်ရာယ်များကို ကြိုးတင်ကာကွယ်ရမည့်
အစား ကျောက်ရရှိမှုကိုသာ အမိကထားပြီး ထုတ်ထားသော စည်းကမ်းသတ်မှတ်ချက်
များကိုပ် လျှို့လျှို့ကြကြသည်။ ထိုသို့ အလွန်အကျိုး တူးထုတ်ယူမှုမှ ရရှိလာ ကျောက်စိမ်း
များကို အခွန်ရောင် ထုတ်ရောင်းနေခြင်းကြောင့် အေးကန်းဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက်
နစ်နာ ခဲ့ရသည်။ အေးကန်းသည် လူများဖြင့် စည်ကားနေသလောက် မြို့တွင်းလမ်းများမှ
ချို့ခြင်းများနှင့် ပြည့်နက်နေပြီး ဖုန်များဖြင့် လွမ်းမြှို့နေပါသည်။ အေးကန်းဒေသ
ပြပိုင်ဖောင်းလဲရန်များစွာ ရှိနေပါသေးသည်။



ကျောက်စိမ်းတူးဖော်ခြင်းမှ စွန့်ပစ်မေတ္တများကြောင့် နောက်ကျိုညာစ်ညုမ်းနေသော ဥရုခေါင်း

Photo by ENAC

⁹⁹ <http://www.rfa.org/english/news/myanmar/kachin-state-political-parties-call-for-policy-on-natural-resource-extraction-05272016145812.html> (Access on 22 Dec 2016)

⁴⁶ http://www.ygnnews.com/2013/08/blog-post_8799.html (Accessed on 22 Dec 2016)

၁၇ <http://www.mmtimes.com/index.php/business/21593-jade-mining-permit-extensions-suspended.html>
Accessed on 22 Dec 2016

“ရှေ့တေးနောက်ပြုအဖွဲ့နှင့်” ဆိုသည်မှာ ပထမဆုံးသေတ်မှတ်ချက်ပြုဖြစ် ပို့ယာတစ်ခုကို တားဖော်လုပ်၏ အနက်လေ Black rock တွင် ပေါ်သော မြေအောင်ကြာ ရောက်သည့်အထူး ပြီး ထွက်လာသော မြောများကို လုပ်လွှာတ်အတွင်း (သို့) အမြေားခွင့်ပြုထားသော ရော်ယာအတွင်း ပို့လည်းကောင်း ယာယူစုံထုတ္တားနှင့်သည်။ ကြိုန်ည်းပြု မြောများပါ်ပြီး ရတနာ ထုတ်ယူရတွင် တားထားရော်ယာ အတွင်း ကျောက်သား (သို့) ပြောသားဘောင်များပြု ချိန်ပုံထားပြုသူ နောက်စောင့်ယာ တစ်ရွှေ့ကို ဆက်တေးဖော်ပြီး ထိအပ်ယာမှ ထွက်သော မြောများကို ပထမဆုံးယောတဲ့ ဒို့သည်။ ထွက်သည့် မြောများကို အဝေးသို့ သွားရောက်စွမ်းပစ်ရာ မလိုသူပြု အချိန်နှင့် သယ်ယူနိုင်သော်လေးစရိတ် သက်သာစေသည်။ ထိုသို့ ရှေ့တေးနောက်ပြုခြင်းကြောင့် ပကတ် မြေပြုပ် အနေအထားကို အနည်းဆုံး ၇၀% ထို ပြန်လည်ပြစ်တည်စေနိုင်သည် (အသေးစိတ်ကို “နှင်းတော်၏ အဖွဲ့တန် သယ်ယောများပြုကြသော ကော်မတီများပြုရတနာထုတ်လုပ်မှု သည့်သယ်ယောတဲ့ ထုတ်လုပ်မှု စီမံပေါက်များ စနစ်တာဘွဲ့ပြုတိတက်စေရေး နှင့် အပို့သား အကျိုးပို့ယာကော်မတီများ ပေါ်လေ့ရှိတိန်းသိမ်းရေးဆိုင်ရာ အကြပ်ပတ်ပြချက်” ဦးနေဝါဒ်ထွန်း ဥက္ကလာ ပြန်မာနိုင်း ပေါ်ပြုနေ့သို့သော်လည်းကောင်း ဖွံ့ဖြိုးတိုးတက်ရေးဟောင်းရှင်း)

သဘာဝသယ်ကတ ပိုင်ဆိုင်မှာ စီမံခန့်ခွဲမှုနှင့် ဝင်ငွေခွဲဝေမှု

ကျောက်စိမ္မားသယ်ယူရန်အသေးအောင်လုပ်ခြင်းအမြတ်များသည်နိုင်ငံတော်ဘဏ္ဍာငွေထဲမရောက်ဘဲလက်တစ်ဆုပ်တဲ့လုနည်းစုလက်တဲ့သို့သာရောက်ရှိနေခြင်း Global Witness အဖွဲ့၏ "ကျောက်စိမ္မား - မြန်မာနိုင်ငံ၏ အကြီးမားဆုံးလျှို့ဝှက်ချက်" အစီရင်ခံတွင်လေ့လာသိရှိနိုင်ပါသည်။ ထို့ကြောင့်ကချင်ပြည်နယ်ရှိနိုင်ငံရေးခေါင်းဆောင်များနှင့်မြန်မာနိုင်ငံနှင့်ကမ္မာတစ်ဝန်းရှိကချင်လူပျိုးတို့သည်ကချင်ပြည်နယ်အတွင်းရှိကျောက်စိမ္မားအပါအဝင်သဘာဝသယ်ယူတဲ့စီမံခန့်ခွဲမှုအပေါ်အလွန်စိုးစိမ့်နေကြပြီးKIAနှင့်မြန်မာတပ်မတော်ကြားလက်နက်ကိုင်ပဋိပက္ခများလည်းဆက်လက်ဖြစ်ပွားနေသဖြင့်အနာဂတ်အတွက်ရင်လေးနေကြသည်။လွန်ခဲ့သော၂၀၁၅ခုနှစ်တွင်သဘာဝသယ်ယူတဲ့တွက်ပေါ်လာရေးအတွက်ကချင်နိုင်ငံရေးပါတီ(၃)ချော်နှင့်အရပ်ဘက်လုပ်မှုအဖွဲ့အစည်းအချို့တွေ့ဆုံးနေးအဖြော်ခဲ့ကြသည်။ထိုမှတစ်ဆင့်သဘာဝသယ်ယူတဲ့ဖော်လုပ်မှုပါဒါဒေးရေးထဲတွက်ပြည်နယ်သယ်ယူတဲ့ဖော်ရေးအတွက်ရန်ပုံငွေပုံးပေးရေးနှင့်ပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူ/တာဝန်ခံမှုရှိရေးစသည့်သယ်ယူဆိုင်ရာတောင်းဆိုချက်များကိုအစိုးရထံတောင်းဆိုခဲ့ကြသည်။၁၀ထိုပြင်သယ်ယူတဲ့ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုနှင့်ဝင်ငွေခဲ့ပေါ်မှုနှင့်ပတ်သက်၍မိမိတို့၏ဘုံသောထားများကိုရယ့်ခဲ့ကြသည်။

ENAC သုတေသနအဖွဲ့သည် ကခင်ပြည်နယ်မှ ထွက်သော သဘာဝသယံဇာများနှင့်ပတ်သက်၍ ငါးတို့၏ သဘောထားများကို လေ့လာရန်နှင့် ဤဗုံးကန္တအဖြေအနေများကို သိရှိရန်အတွက် ကခင်ပြည်နယ်သို့ သွားခဲ့သည်။ လက်ရှိ ကခင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သယံဇာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးအပါအဝင် ကခင်နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များ၊ ပြိုးချမ်းရေး အကြောင်းတော် ဆောင်အဖွဲ့များ၏ ကိုယ်စားလှယ်များ၊ သာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုအဖွဲ့၊ အစည်းတို့ကို သီးသန်းစီ တွေ့ဆုံးခြေားပြီး သယံဇာတပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ဝင်ငွေခွဲဝေမှု ဆိုင်ရာ မေးခွန်းများအပါအဝင် သဘာဝသယံဇာတ တူးဖော်မှု့တော် နောက်ဆက်တွဲ အကျိုးဆက်များ ကိုလည်း ဖော်မြန်းခဲ့သည်။ ဝင်ငွေခွဲဝေမှုနှင့်ပတ်သက်၍ သဘောထားကွဲလွှဲမှု အနည်းငယ်ရှိသော လည်း ကျွန်းမေးခွန်းများ၏ အဖြေများမှာ ဆင်တူနေပါသည်။ နိုင်ငံရေးပါတီများတွေ သီးသန်းထုတ်ပြန် ထားသော သယံဇာတမူဝါဒများမရှိသော်လည်း ငါးတို့ ပါဝင်ဆွေးနွေးခဲ့ကြသည့် ကခင်လှမှုဖြိုး။ ရေးကွန်ယက်အဖွဲ့၊ KDNG အဖွဲ့မှ ထုတ်ပြန်ထားသော သဘာဝသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒတော်မူးတွင် သယံဇာတ မူဝါဒများကို လေ့လာနိုင်ပါသည်။^{၆၁}

ပိုင်ဆိုင်မှ

သယံကဲတုပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အကြေခံပွဲအရ နိုင်ငံတော်၏ သယံကဲတုများအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်သည်ဟု ပုဒ် ၃၉ (က) တွင် ဖော်ပြထားသည်။ နိုင်ငံတော်သည် တိုင်းရှင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သော နိုင်ငံပူးခေါ်ပြီး မြန်မာနိုင်ငံသားများအားလုံးကို ရည်ညွှန်းသည်။ သို့ရာတွင် လက်တွေ့တွင် ပဟိုချုပ်ကိုင်မှုစနစ် ကြီးစိုးနေပြီး ဗဟိုမှ တာဝန်ရှိရှိသူများက ဘာသာ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ခြေယ်လှယ်နေကြသည်။ သယံကဲတု အားလုံး၏ ပိုင်ရှင်များသွေးစွဲ အေသာခံပြည်သူများနှင့် ပြည်နယ်အစိုးရတို့ကို ညိုနှင့်တိုင်ပင်ခြင်း မပြုဘဲ လုပ်ကွက်များ သတ်မှတ်ပြီး လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးကြောင်း အေသာခံများထံမှ သိရှိရသည်။ သုတေသန ခရီးစဉ်အတွင်း မှတ်သားခဲ့သော ကချင်ပေါင်းဆောင်များ၏ သဘောထားများမှ

ကချင်ပြည့်နယ်မှတွက်သောသဘာဝသယံကဲတများအားလုံးသည်ကချင်ပြည့်နယ်သားအားလုံးနှင့်ဆိုင်သည် (သိမ့်မဟုတ်) သယံကဲတွက်သော ဒေသမှ ဒေသခံ ဌာနနေတိုင်းရင်းသားများကဲ၍ ပိုင်ဆိုင်သည်။ သမိုင်းအထောက်အထားများအရ ကချင်ပြည့်နယ်၏ သယံကဲတများကို ဒေသခံ ဌာနသားများဖြစ်ကြသော ကချင်ဒုပ်ကြီးများက ၁၉၆၂ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့ကြသည်။

ကချင်ပြည်နယ်မှ ထွက်သော သဘာဝသယံဇာများအားကို ကချင်ပြည်သူ/ကချင်ပြည်နယ်သားများ ပိုင်ဆိုင်သည်ကို လက်ရှိအစိုးရလက်ထက်တိုင် ဆက်လက်တောင်းဆိုမှုများ ရှိသည်။ ၂၀၁၆ ခုနှစ် မတ်လ (၁) ရက်နေ့^၃တွင် ကျင်းပသော သဘာဝသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံးဆွေးဆွေးပွဲတစ်ခုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့ပြီး ကချင်ပြည်နယ်ရှိ အရပ်ဘက်လူမှာအဖွဲ့အစည်း၊ နိုင်ငံရေး ပါတီများနှင့် ဘာသာရေးအဖွဲ့အစည်း (၁၁)ဖွဲ့တို့မှ ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၃) ဦးတက်ရောက်ခဲ့သည်။ ထိုအလုပ်ရုံး ဆွေးနွေးပွဲမှ ကချင်ပြည်နယ်မှ ထွက်သော သဘာဝသယံဇာတများအပေါ် ကချင်ပြည်သူတို့၏ သဘောထားများနှင့် ပတ်သက်၍ အချက် (၈) ချက်ပါ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုအချက်ထဲမှ အချက်(၂)သည် သဘာဝသယံဇာတပိုင်ဆိုင်မှုအကြောင်း ဖြစ်ပြီး ကချင်ပြည်နယ်ရှိ သဘာဝ သယံဇာတအားလုံး၏ မူရင်းပိုင်ရှင်သည် ကချင်ပြည်နယ်သူ/ပြည်နယ်သားများသာဖြစ် ကြောင်း မီးမောင်းထိုးပြထားပါသည်။ ထိုထုတ်ပြန်ချက်များသည် ကချင်ပြည်သူတို့၏ သဘောထား များဖြစ်သဖြင့် လက်ရှိအစိုးရက အသိမှတ်ပြုပေးရန် လိပါသည်။ လက်ရှိတည်ဆဲ ဖွဲ့စည်းပုံ့ဗုံးလည်း ပိုင်ဆိုင်ပြုကြန်းသင့်ပါသည်။

ကခင်ပြည့်နယ်သူပြည့်နယ်ဘားများသည် ကခင်ပြည့်နယ်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သဘာဝသယံဉာဏ် အရင်းအမြစ် အားလုံး၏ မူရင်းပိုင်ရှင် ဖြစ်သည်။

ကချင်ပြည်နယ်ရှိ သဘာဝသယံကတအရင်းအမြစ် စီမံခန့်ခွဲခြင်းနှင့် ကချင်ပြည်သူလှထု၏ သဘောထားရပ်တည်ချက် ထုတ်ပြန်ကြဖြာချက် (၂၀၁၆ ခုနှစ် မတ်လ ၇ ရက်)၊ အချက် (၂)

ရိပ်ခန်းခွဲမ

မြန်မာနိုင်ငံ၏ ၂၀၀၈ ခွဲစည်းပုံ၏ ပုဒ် ၃၇ (ခ) တွင် သယံကတ္ထဆိုင်ရာ စီမံခန့်ခွဲမှုများကို နိုင်ငံတော်မှ ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။ ပြည်သူ့အားလုံးကို ကိုယ်စားပြုသော နိုင်ငံတော်ကို ရည်ညွှန်ထား သော်လည်း လက်တွေ့တွင် ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် သယံကတ္ထစီမံခန့်ခွဲမှုများကို ချုပ်ကိုင်ထားပါသည်။ သယံကတ္ထ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများကို ရေးဆွဲထဲတိပြန်ပေးခြင်း၊ လုပ်ကွက်နှင့် လုပ်ကိုင်ခွင့် လိုင်စင်ချေပေးခြင်း၊ သယံကတ္ထ တူးဖော်ရေးလုပ်ငန်းများကို ကြိုးကြပ်ခြင်းနှင့် အခွန်ငွေများ ကောက်ခံခြင်း စသည့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဗဟိုကာသာ ချုပ်ကိုင်ထားသည်။ အရပ်သား အစိုးရ

၅၉ ကချင်ပြည်နယ် ဒီမိုက္ဂရော်ပါတီ၊ ကချင်ဒီမိုက္ဂရော်ပါတီနှင့် ကချင်အမျိုးသားဒီမိုက္ဂရော် ကွန်ကရာဇ်မှ ကိုယ်တဲ့လှယ်များ တက်ရောက်ဆွဲနေ့ချွဲသည်။
၆၀ <http://www.rfa.org/english/news/myanmar/kachin-state-political-parties-call-for-policy-on-natural-resource-extraction-05272016145812.html> (Accessed on 22 Dec 2016)

၆၂ ဒေသခံဌာနနှင့်ရုပ်းသားများနှင့်သိပ္ပါယ်မှာ ဒေသအခေါ် ရှုံးမရာများကို ထိနိုသည်။ ရှုံးမရာနှင့် ပတ်သက်၍ တိကျသော အဓိဒိုလ်စွဲနှင့်ဆိုချက်ဂို့မူမရယူနိုင်ခဲ့ပါ။ ၁၉၂၆ ခုနှစ် မတိုင်ငပ် မရန်အနွယ်ဝင် ကန်စီးပွဲတွေ့ဗုံးများကို ရည်ညွှန်းမှုများ ရှိနေသည်။

၆၃ ကချင်ပြည်နယ်ရှိသာဘာဝသယ်ယူတေအာင်းအမြေစိ စီမံခန့်ခွဲခြင်းနှင့် ကချင်ပြည်သူလုပ်တော်၏ သဘောထားရပ်တည်ချက် ထုတ်ပြန်ကြဖြေချက် (၂၀၁၆ ခုနှစ် မတ်လ ၅ ရက်)

လက်ရှိသယံကတစီမံခန့်ခွဲမှုကို ပဟိုအစိုးရလက်ထက်မှ ပြည်နယ်အစိုးရလက်ထဲသို့ လွှာပြောင်းပေးရန် လိပါသည်။ ကချင်ပြည်သူတို့ ရွေးကောက်တင်န္တာက်ထားသော ပြည်နယ်အစိုးရကသာ အပြည့်အဝ စီမံခန့်ခွဲသင့်သည်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများရေးဆွဲပြီး ထိုဥပဒေနှင့်အညီ ကချင်ပြည်နယ်၏ သဘာဝသယံကတေသနများကို စီမံခန့်ခွဲပိုင်ခွင့် ရှိရမည်ဟု ကချင်ပြည်နယ် သုတေသန ဆိုးလည်အတွင်း ကချင်ခေါင်းဆောင်များကို ငါးတို့၏ သဘောထားများကို ထုတ်ဖော်ပြုခဲ့သည်။ ထိုအပြင် သယံကတေသနများကို ရှာဖွေ၊ တူးဖော်၊ ရောင်းချ ပိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲပိုင်ခွင့်တို့ကို အနာဂတ် ပြည်ထောင်စွဲဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့တွင် ထည့်သွင်းပြောန်းထားရန် လိုကြောင်း ပြည်နယ်လုပ်ပိုင်ခွင့်များ သေချာဆိုင်မာရေးအတွက် အရေးကြီးကြောင်း ကချင်ခေါင်းဆောင်များ၏ တူညီသော သဘောထားများကို တွေ့ရှိရသည်။ ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲနိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်စရာ မလိုကြောင်း၊ ပြည်ထောင်စာအစိုးရ၏ စီမံခန့်ခွဲနိုင်စွမ်းသည် ဘာမှ ထူးခြားနေခြင်း မရှိကြောင်း၊ အကျိုးအမြတ်များကို အသုံးဖြေားရေးအတွက်၊ ပြည်နယ်အတွက် ထားရှိသည့် စိတ်စေတနာကသာ အဓိကဖြစ်ကြောင်း၊ ပြည်နယ်များကို လုပ်ပိုင်ခွင့်ပေးလျှင် ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြောင်း ကချင်ခေါင်းဆောင် တစ်ဦးက ဖြစ်သင့်ဖြစ်ထိုက်သော စီမံခန့်ခွဲမှုပုံစံကို ထောက်ပြုခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိ သဘာဝ သယံဇာတကဏ္ဍမှ တရားဝင်ကောက်ခံရရှိသော ဝင်ငွေသည် နိုင်ငံတော်သဏ္ဌာတ စီးဝင်သင့်သော ပမာဏထက် လျော့နည်းနေပါသည်။ စီမံခန့်ခွဲမှုစနစ် လိုအပ် ချက်များ (ချထားသော လုပ်ကွက်နှင့် တာဝန်ခန့်အပ်ထားသော ဝန်ထမ်းအင်အား မမျှတဲ့ခြင်း၊ သယံဇာတထွက်သော ဒေသမှ ရပ်မိရပ်ဖများအား စီမံခန့်ခွဲရေးတွင် ပါဝင်ခွင့် မရှိခြင်း၊ ပညာရှင် ပါဝင်မှု နည်းပြီး စစ်တပ်အရာရှိများ ပါဝင်နေခြင်း) ကြောင့် အခွန်ရှောင်သည့် ပြဿနာနှင့် အကတိ လိုက်စားသည့် ပြဿနာတို့ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မှရှိသေးပေါ့။ လက်ရှိ တည်ဆဲဥပဒေအရ သယံဇာတတူးဖော်ရော်းချုပ်းဆိုင်ရာ အခွန်များကို ပဟိုကာသာ တရားဝင် ကောက်ခံပိုင်ခွင့်ရှိသည်။ သို့ရာတွင် အားကန့်ဒေသသည် ၁၉၉၄ ခုနှစ် မတိုင်ခင်အထိ ကော်မြို့အောင် တိန်းချုပ်နယ်မြေများ ဖြစ်ခဲ့ရာ ထိဒေသအပေါ် ဉာဏ်သောင်းပြီး ထိဒေသထွက် ကျေကိစိမ်းများမှ အခွန်အချို့ကို ကောက်ခံလျှက်ရှိသည်ဟု ယူဆရသည်။

ကျောက်စိမ်းပါဝင်သည့် ကျောက်မျက်ရတနာကဗျာ အခွန်စည်းကြပ်ပုံကို အကျဉ်းချုံးဖော်ပြပါမည်။ ၁၉၉၀-၁၉၉၄ ခုနှစ်အတွင်း ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ် (Producton Sharing Contract) ဖြင့် နိုင်ငံတော်နှင့်လုပ်ငန်းရှင် ဖက်စပ်အကျဉ်းတူလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးထားပြီး ရတနာခွန် (တွင်းဝွန်)၆၄ ၂၀% နှင့် နိုင်ငံခြားငွေဖြင့် ရောင်းချေမှုအပေါ် ကုန်သွယ်ခွန် ၁၀% အခွန် စည်းကြပ်သည်။ လုပ်ငန်းရှင်ဘက်မှ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကျခံရသော်လည်း ထိအတွက် ထည့်စည်းစားထားပေးခြင်း မရှိခဲ့ပေ။ ၁၉၉၅ ခုနှစ်တွင် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေနှင့် မြန်မာ့ကျောက်

မျက်ရတနာ နည်းညပဒေတို့ကို ပြောန်းခဲ့ပြီး ယခင်အခွန် အမျိုးအစားအမျိုးအတော်နှင့်အခွန်နှင့်တို့ဖြင့် ဆက်လက်ကောက်ခံခဲ့သည်။ ဘို့ရာတွင် ၂၀၁၆ ခုနှစ်တွင် မြန်မာ ကျောက်မျက် ရတနာညပဒေကို ဒုတိယအကြိမ်ပြင်ဆင်ပြောန်းခဲ့သည်။ ထိုညပဒေအရ ကျောက်မျက်ရတနာ လုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင်ပင် ပြောန်းလိုက်သော ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ညပဒေအရ အထူးကုန် စည်ခွန် (Special Goods Tax) နှင့် ကုန်သွယ်လုပ်ငန်းခွန် (commercial tax) တို့ကို ပေးဆောင် ရသည်။ ထိုအပြင် ဝင်ငွေခွန် (Income Tax) နှင့် ဝန်ဆောင်ခ (Signature Bonus) များကိုလည်း ပေးဆောင် ရသဖြင့် စုစုပေါင်း အခွန်အမျိုးအစား (၄) မျိုးဖြင့် စီးကြပ်ထားပါသည်။ (အချပ်ပို ၆)

၁၀၄

မြန်မာနိုင်ငံ၏ လက်ရှိသယံ့ကတ ဝင်ငွေထိန်းချုပ်သည့်စနစ်တွင် ကောက်ခံရရှိလာသော သယံ့ကတ ဝင်ငွေများကို သယံ့ကတထွက်ရှိသော ဒေသနှင့် ပြည်နယ်အတွက် သီးခန့်ခွဲဝေပေးထားခြင်း မရှိပါ။ သယံ့ကတ ဝင်ငွေများသည် နိုင်ငံတော်ဘဏ္ဍာတဲ့သို့ အားကဏ္ဍမှုရလာသော ဝင်ငွေများနှင့်အတူ ထားရှိပြီး ထိုမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်အလိုက် ချေပေးသည်။ ထို့ကြောင့် ပြည်ထောင်စုမှ ချေပေးလာသော ပြည်နယ်ဘတ်ဂျ်တွင် သယံ့ကတဝင်ငွေ မည်မှုကိုယ်စားပြုသည်ကို မသိနိုင်ပါ။ ကချင်ပြည်နယ်သည် ဝင်ငွေ အလုံးအရင်းရရှိနိုင်သော အဖိုးတန်သယံ့ကတများစွာ ထွက်ရှိသဖြင့် သယံ့ကတဝင်ငွေများကို ထွက်ရှိရာဒေသနှင့် ပြည်နယ် အတွက် သီးခန့်အကျိုးခံစားခွင့် ရထိက်သည်ဟု သုံးသပ်ပြောဆိုများ ရှိနေပါသည်။ ကချင်ပြည်နယ် သုတေသနချိုးစဉ်အတွင်း တွေ့ခဲ့မေးမြန်းခဲ့သော ဒေသခံကချင်နိုင်ငံရေး ခေါင်းဆောင်များက သယံ့ကတဝင်ငွေ ခွဲဝေမှုနှင့်ပတ်သက်၍ ကချင်ပြည်သူတို့၏ သဘောထားများကို ခံယူပြီး ဆုံးဖြတ် သင့်ကြောင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေအရ သယံ့ကတဝင်ငွေ ခွဲဝေမှုနှင့် ခွဲဝေသင့်သော ပမာဏကများကို ဆုံးဖြတ်ရန် စောနေသေးကြောင်း၊ သို့ရာတွင် ထိုအတွက် ခွဲဝေမှုမန်နှင့် ခွဲဝေမည့် ပမာဏများကို ကြိုတင်စဉ်းစားထားသင့်ကြောင်းနှင့် နိုင်ငံတကာ အတွေ့အကြံများကိုလည်း လေ့လာရန်လိုကြောင်း ငါးတို့၏ သဘောထားများကို သိရှိခဲ့ရသည်။ ကချင်ပြည်နယ် ရသင့် ရထိက်သည့် သယံ့ကတအကျိုးအမြတ်ကို ထည့်သွင်းရေးခဲ့ ထားသည့် ခွဲဝေရေးစနစ်တစ်ပို့ကို ခေါင်းဆောင်အားလုံးက လိုလားကြသည်။

ကောက်စိမ်းလုပ်ငန်းနှင့် ပတ်သက်၍ အကျိုးအမြတ်ခွဲဝေမှု ပုံစံမှာ ယခင်လုပ်ငန်းရှင် ၆၀% နိုင်ငံတော် ၄၀% သတ်မှတ်ရာမှ ယခုအခါ လုပ်ငန်းရှင် ၇၅% နှင့် အထိုးရ ၂၅% သို့ လျော့ပေါ့ပေးထားသည်။ အခွန်ဦးစီး ဌာနမှ အခွန်ရောင်မှုကို လျော့ချရန်အတွက် ရင်းနှီးမြှုပ်နှံသူများကို မက်လုံးပေးခြင်းဖြစ်သည်။ သို့ရာတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေနှင့် ၂၀၁၆ ခုနှစ် ခုတိယအကြော်ပြင်ဆင်သည့် မြန်မာ့ကောက်မျက်ရတနာဥပဒေတို့အရ အခွန်အမျိုးအစားနှင့် အခွန်ရာခိုင်နှုန်းများ ပိုများလာသည်။ (ယေား - ၃ ကို ကြည့်ရန်) ထိုအခွန် အမျိုးအစားနှင့် အခွန်နှုန်းထားများသည် လုပ်ငန်းရှင်နှင့် နိုင်ငံတော်ခွဲဝေမှုအပိုင်းဖြစ်စီး ပြည်ထောင်စု နှင့် ပြည်နယ်ခွဲဝေမှုပိုင်းကို လေ့လာသုံးသပ်ရန် လိုပါသည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း သယံဇာတ ဝင်ငွေများကို လက်ရှိဥပဒေများအရ ပြည်ထောင်စုနှင့် ပြည်နယ် သီးသန့် ခွဲဝေမှုမရှိ သဖြင့် ထိုအတွက် ကချင်ခေါင်းဆောင်များ၏ သဘောထားကို ရယ်ရွှေ့ပါသည်။ ခေါင်းဆောင်အချို့က နိုင်ငံတော်အတွက် ကချင်ပြည်နယ်မှ ကောက်ခံရရှိသော သယံဇာတ ဝင်ငွေများကို ပြည်နယ်

၇၀%၊ ပြည်ထောင်စု ၃၀% (သို့မဟုတ်) ပြည်နယ် ၆၀ % နှင့် ပြည်ထောင်စု ၄၀% ခွဲဝေခံစားသင့် သည်ဟု ယော်ယျာအားဖြင့် အဆိုပြုကြသည်။^{၁၅} ပြည်နယ်၏ အကျိုးခံစားခွင့်ထဲမှ သယံဇာတ ထွက်သော ဒေသများသည် သယံဇာတ မထွက်သော ဒေသများထက် ပို၍ အကျိုးခံစားသင့်သည်ဟု ယူဆကြသည်။ ယခင်အရပ်သားတစ်ပိုင်း ဦးသန်းစိန်အစိုးရ လက်ထက်တွင် သယံဇာတ ဝင်ငွေ ခွဲဝေမှုနှင့် ပတ်သက်၍ အပျိုးသားလွတ်တော် တိုင်းရင်းသားရေးရာဌာနမှ အဆိုတင်သွေးခဲ့သော လည်း ဖွဲ့စည်းပုံအခြေခံညာပဒေနှင့်မည်ဟု အကြောင်းပြကာ ဆွေးနွေးခွင့်မပြုခဲ့ပေ။^{၁၆} လက်ရှိ သယံဇာတ ကဏ္ဍာရီမံခန့်ခွဲသည့်စနစ်မှာလည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ/တာဝန်ခံမှု အလွန် အားနည်းနေသာဖြင့် ရသာ့နှင့်ရထိက်သော နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရုံးနေပါသည်။ ထိုကြောင့် အားမြန်မား၏ အောင်မြင်သော ခွဲဝေမှုစနစ်ကို လေ့လာပြီး သားစဉ်မြေဆက် ရရှည်အကျိုး ခံစားနိုင်သည့် ခွဲဝေမှုစနစ်ကို ကျင့်သုံးသင့်ပါသည်။

ଓয়া: (২) কেবার্টফিল্ড:ওর্ডেডেম কেবার্টওয়ার্ন আর্থিকফিল্ড:ম্বা: ফ্রিং:লেওয়া:প্

အမျိုးအစား	လုပ်ငန်းရှင်	အစိုးရ	စီးကြပ်သည့် အခွန်အမျိုးအစား
ယခင် (၂၀၁၆ ခုနှစ် မတိုင်ခင်)	၆၀%	၄၀%	<ul style="list-style-type: none"> ရတနာခွန် ကုန်သွယ် လုပ်ငန်းခွန် ဝင်ငွေခွန်
ယခု (၂၀၁၆ ခုနှစ် နောက်ပိုင်း)	၇၅%	၂၅%	<ul style="list-style-type: none"> အထူးကုန်စည်ခွန် ကုန်သွယ်လုပ်ငန်းခွန် ဝန်ဆောင်ခာ ဝင်ငွေခွန်

ဝင်ငွေများကို ခဲ့ဝေခြင်း

■ ଫ୍ରେଣ୍ଟ୍‌ଏଂଜଲିସିଙ୍କ୍ସ (୧)

ကျောက်စိမ်းမှ ရရှိသော ဝင်ငွေများကို ခွဲဝေနိုင်သည့်နည်းလမ်းတစ်ခု (အောက်ပါပုံပြရေး)ကို Harvard Ash Center မှ ထုတ်ထားသည့်အပေါ် အနည်းငယ်သုံးသပ်ပါမည်။ ထိနည်းလမ်းအရ လုပ်ငန်းလိုင်စင် ချေပေးသည့် ပြည်ထောင်စုအစိုးရ (သယံဇာတနှင့်သဘာဝတိဝန်ကျင်ထန်းသိမ်းရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန)နှင့် ကချင်ပြည်နယ်အစိုးရတို့ဖြင့် ဖွဲ့စည်းထားသော လုပ်ငန်းလိုင်စင်ချေပေးသည့် အဖွဲ့သည် ဥပဒေနှင့် အညီဖွဲ့စည်းတည်ထောင်ထားသော (ကျောက်မျက်) တူးဖော်ရေးလုပ်ငန်းများအား ကျောက်စိမ်း လုပ်ကွက်နှင့် လုပ်ကိုင်ခွင့်လိုင်စင်များကို ချေပေးသည်။ ထိုလုပ်ကွက်များမှ ထွက်သော ကျောက်စိမ်းများကို ပြည်တွင်းပြည်ပရေးကွက်များတွင် ရောင်းချွှေးရရှိလာသော အကျိုးအမြတ်များကို နိုင်ငံတော်နှင့် လုပ်ငန်းရှင် အကြေား ၅၀% စီ ခွဲဝေယဉ်ကြရမည်။ ထိုခွဲဝေမှုပုံစံသည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ် (Production Shairng Contract) ဖြစ်ပြီး ထုတ်လုပ်မှုကုစ္စတရာ့တိများကို ခုနိမ်တော်ထားခြင်းမရှိသဖြင့် ကျောက်အောင် (ကျောက်ကောင်းရကျင်) ကုန်ကျေစရိတ်ကာမိနိုင်သော်လည်း မအောင်လျှင် လုပ်ငန်းရှင်များအတွက် အခက်တွေ့စေနိုင်သည်။ ကျောက်ကောင်းရသော်လည်း ကျောက်ရေးကွက်တွင် ချက်ချင်းရောင်းထွက်နိုင်သည့် အလားအလာ အမြတ်များ ပိတ်မချရသဖြင့် တရားဝင်ရောင်းချွေးထက် နဲ့ထုတ်ရောင်းချုပ်များကို အားပေးသလို ရောက်သွားနိုင်ပါသည်။ ထုတ်လုပ်မှုကုစ္စတရာ့တိ ခုနိမ်ပြီးမှ နိုင်ငံတော်အစိုးရထံ အခွန်ဆောင်လျှင် တရားမှုတဲ့ ရိုနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ထုတ်လုပ်မှုကုစ္စတရာ့တိကို စနစ်တကျ ခုနိမ်ပေးနိုင်သည့် နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်ပြီး လုပ်ငန်းရှင်များနှင့် ညီနိုင်းကာ ကျင့်သုံးသင့်သည်။

နောက်တစ်ဆင့်မှာ အစိုးရမှ ကောက်ခံရရှိလာသော ကျောက်စိမ်းအခွန်များကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရကြားခွဲဝေရာတွင် ကချင်ပြည်နယ်အတွက် သီးသန်ရာရိုင်နှင့် တစ်ခုကို ညိုနှင့်သတ်မှတ်ရန် တင်ပြထားသည်။ လက်ရှိညာပဒေအရ ကျောက်စိမ်းမှ ရရှိသော ငင်ဇွဲများကို ကချင်ပြည်နယ်အတွက် ခွဲထားပေးခြင်း မရှိသေးသဖြင့် ထည့်သွင်းစဉ်းစားသင့်သော အချက် တစ်ချက် ဖြစ်သည်။ သို့မှာသာ ကချင်ပြည်သူ များသည် မိမိဝါယာပြည်နယ်မှ ထွက်သော သယံဇာတ များသည် ကချင်ပြည်နယ်အတွက် မည်မျှ အကျိုးခံစားခွင့် ရှိသည်ကို သိနိုင်မည် ဖြစ်သည်။ ထိုခံစားခွင့်သည့် ကချင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် မည်မျှပုံပိုးပေးနိုင်သည်ကို သိနိုင်မည်။ ကျုန်ရှိသော သယံဇာတအခွန်ဇွဲများအား အခြားပြည်နယ်နှင့် တိုင်းများအတွက် ခွဲဝေပေးသည့် အပြင် စစ်ပောင်ဘတ်ဂျက်အတွက်လည်း ညိုနှင့်ရန် ပါရှိသည်။ အခွန်အပြည့်အဝရရှိရန် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှ ရရှိရေးအတွက် ရည်ရွယ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ တပ်မတော်ကို အခွင့်ထူးခံပုံစံဖြင့် စဉ်းစားထားသကဲ့သို့ ဖြစ်နေသဖြင့် ထိုအချက်မှာ အငြင်းပွားဖွံ့ဖြိုးနိုင်သည်။ ကာကွယ်ရေး ဝန်ကြီးဌာနအတွက် ဘတ်ဂျက်ကို ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖိတ်ချက်ဖြင့်သာ ချေပေးသင့်ပါသည်။ ရာခိုင်နှင့်တစ်ခုဖြင့် သီးသန်သတ်မှတ်ခြင်း မပြသင်းပေ။

နောက်တစ်ခုမှာ ကျောက်စိမ်းထွက်ရှိသော ဒေသအတွက် အနည်းဆုံးရာခိုင်နှင့် မည်မျှခဲ့ဝေသင့်သည် ကို ကျောက်စိမ်းမှုရရှိသော နိုင်ငံတော်ဘဏ္ဍာဂွဲ ခဲ့ဝေသည့်စနစ်တွင် ဖော်ပြထားရန် အရေးကြီး ပါသည်။ ထွက်ရှိရာဒေသ၏ အကျိုးစီးပွားရေးရုပြုးညီးဘားပေးခဲ့ဝေပေးသင့်သည်။ ကျောက်စိမ်းကို အင်းပြစ်နှစ်ဖြင့် အလွန်အကျိုး ပရမ်းပတာ ထုတ်ယူနေမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝ ဘေးအွန်ရာယ်နှင့် လူမှုရေးပြဿနာ များကို ကုစားပေးရန်နှင့် သားစဉ်မြေးဆက် အကျိုးခံစားခွင့်များ ဖန်တီးပေးနိုင်ရေးအတွက် လုပ်လောက်သော ကျောက်စိမ်းဝင်ငွေခွဲတမ်းနှင့် ထိုငွေများကို စနစ်တကျ သုံးစွဲသည့်စနစ်တစ်ခုကို လေ့လာဖော်ထုတ်သင့်ပါသည်။ လက်ရှိအပေါ်သားအစိုးရသည် သက်တမ်းအားဖြင့် နှေသေးသော်လည်း ကျောက်စိမ်းလုပ်ငန်းစီမံခန့်ခွဲမှုစနစ် (ကျောက်စိမ်းဝင်ငွေခွဲဝေမှု

၆၅ ပြည်ထောင်စုနှင့်ပြည်နယ်ကြားဆွဲဝေမှုဂို့ ၂၀-၃၀ % (သို့မဟုတ်) ၅၀-၂၀ % အထွန်းဘက်ကျေသည့် ပုံစံမျိုးကို လက်မံနိုင်သည့် ခေါင်းဆောင်များလည်း ရှိသည်။ (သုတေသနမေးပြန်ချက်)
၆၆ အောက်ဖော်ပို့ဆိုလေသူများ၏ အောက်ပါတော်းတွင် အောင်ချင်သူများ၏ အောင်ချင်သူများ၏ အောင်ချင်သူများ၏

အပါအဝင်) အတွက် (ကချင်ပြည်နယ်နှင့် ကောက်စိမ်းထွက်ရှုရာဒေသများအတွက် ရေးရဲသည့်) ကောင်းမွန်သော ပြပိုင်ဖြောင်းလဲမှုများ ဖော်ဆောင်ပေးနိုင်ပါက လက်ရှိဖြစ်ပွားနေသော တပ်မတော် နှင့် ကေအိုင်အိုကြားလက်နက်ကိုင်ပဋိပက္ခများချုပ်ပြီးရေးအတွက် အထောက်အပံ့ ဖြစ်စေနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ပုံ (၄) ကျောက်စိမ်းမှ ရရှိသည့် ဝင်ငွေများကို အနာဂတ်တွင် ခွဲဝေနိုင်ပုံ နည်းတစ်နည်း
(အောက်ပါပုံမှာ ပုံသေဖြစ်ရမည်ဟု မဆိုလိုပါ။ သက်ဆိုင်သူများအကြား ညီနှင့်နိုင်ပါသည်။)

လိုင်စင်အပ်နှင့်သည့် ကော်မတီ
ပြည်ထောင်စုအဖိုးရ - သယံဇာနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဝန်ကြီးဌာန (ယခင် သတ္တုတွင်း ဝန်ကြီးဌာန)၊
ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကချင်ပြည်နယ်
အဖိုးရ

အပြင်အဆိုင် တင်ဒါစနစ်မှတစ်ဆင့် တူးဖော်ခွင့်လိုင်စင်ကို ချပေးရမည်။

ଶିଃପ୍ରାଃରବ୍ରାଃଲ୍ୟର୍ଦ୍ଦକ୍ଷିଃପ୍ରାଃ
 ମୁଖ୍ୟମାନ୍ତରିଂଶ୍ରୀ ଉପରେମ୍ବାଃଫୁନ୍ଦିତାଲ୍ୟି ପ୍ରେତିନ୍ଦ୍ରିୟଃ
 ଯ୍ୟାଃରମନ୍ତ୍ରୀ ॥ ତମାମ୍ବାଃ ଦେଵତାଙ୍ଗଜ୍ଞମ୍ବାଃ
 ଫୁନ୍ଦିତକ୍ରାଃତତ୍ତ୍ଵାଃମ୍ବାଃ ମନ୍ତ୍ରୀକୁମଥି ତତ୍ତ୍ଵିଃତତ୍ତ୍ଵନ୍ତ୍ରି
 ପ୍ରତିରୋ ଅନ୍ତର୍ଦ୍ଦର୍ଶିତରେ ଲ୍ୟାନ୍ତକିର୍ଣ୍ଣତତ୍ତ୍ଵନ୍ତ୍ରି
 ଗୁମ୍ଭାନ୍ତିମ୍ବାଃଲ୍ୟନ୍ତ୍ରିଃ ପିଠିନ୍ତତ୍ତ୍ଵନ୍ତ୍ରି ॥

ବାର୍ଷିକ ପତ୍ର

**နှစ်တို့၏လာရ
သီလီယံအရောင်းရငွေ
(နှစ်မှန်းခြေ)**

နေပါည်တော်နှင့် အမြားပါည်တွင်းရေးကုက်များ
တရုတ်နိုင်ငံ ရွှေလီ၊ ကွဲမ်းကျိုး

အခွန်ပေးဆောင်ပြီး ဝင်ငွေ
(ထုတ်လုပ်မှု၏ ၅၀%)
ဒေါ်လာ င ဘီလီယံ

ଶୋଣ୍ଡରମ୍ଭନ୍ତ ଆପ୍ରଫ୍
(ଦ୍ୟାତ୍ତଲ୍ୟର୍ଭମ୍ଭାଣ୍ଟି ୭୦%)
ଆଜିଲା ଏ କାହିଁଲାଗିବୁ


အရောင်ခြယ်ထားသည့် ဒရိယာတွင်
ပါဝင်သော အုပ်စုများသည်
ထိဝင်ငွေကို ဖည်သိန္ဓာခေါ်ပည်ကို
ညီနိုင်းရပါမည်။

အရင်းအမြစ် - Harvard Ash Center ၏ "The Grand Bargain: What it is and why it is needed." P14
http://ash.harvard.edu/files/ash/files/20160815_a_grand_bargain_mmr_v24.10.2016.pdf (Accessed on 16 Dec 2016)

■ နည်းလမ်း (J)

နိုင်ငံပိုင် (သို့မဟုတ်) အစိုးရနှင့်လုပ်ငန်းရှင် အကျိုးတူလုပ်ငန်းများကို ပုဂ္ဂလိကပိုင်လုပ်ငန်းများအဖြစ် (Privatization) ပြောင်းလိုက်ခြင်းဖြင့် လုပ်ငန်းရှင်များအတွက် အမြတ်များများရစေနိုင်သည့် မက်လုံးများပေးကာ ပုဂ္ဂလိကရင်နှင့်များကို စနစ်တကျ အားပေးသင့်ပါသည်။ ထိုအပြင် မအောင်မြင်သော နိုင်ငံပိုင် လုပ်ငန်းများ၏ ဝန်ထုပ်ဝန်ပိုးများကိုလည်း လျော့ချိန်မည် ဖြစ်သည်။ ကျောက်စိမ်းဝင်ငွေခွဲဝေမှု အဆင့်ဆင့်အတွက် ယာထားသော အချို့ (၆၇၄) မှာ ကျောက်စိမ်း ထွက်သော ဒေသခံများနှင့် ကချင်ပြည်နယ်သူ/သားများအတွက် လက်ခံနိုင်ချေများပါသည်။ သို့ရာတွင် ခွဲယူထားမည့် အချို့ (ရာခိုင်နှုန်းမှာ) များနေပြီး အေားပြည်နယ်နှင့် တိုင်းသေကြီးများအတွက် ပေးမည့် အချို့က နည်းနေသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကြား ဖွံ့ဖြိုးမှုအဆင့် ကွာဟာချက် များကိုထိန်းညှိကဗျားရန်အတွက် အားနည်းသွားစေနိုင်ပါသည်။ ထိုအပြင် သဘာဝ သယံဇာတသည် ကိုစေမိနိုင်သဖြင့် သယံဇာတဝင်ငွေတွဲစုတော်ခုတွင် အားထားသည့် စီးပွားရေးထောက် အေား စီးပွားရေးအခွင့်အလမ်းများကိုလည်း ဒေသခံများအတွက် ဖန်တီးပေးသင့်ပါသည်။

ပုံ (၅) အနာဂတ်ကျောက်စိမ်းဝင်ငွေခဲ့ပေများ



သက်ရောက်မှု

အထက်တွင် ဖော်ပြထားသည့်အတိုင်း ကျောက်စိမ်းကို တွင်ဖွင့်အင်းပြစ်နှစ်ဖြင့် တူးဖော်မှုများ ကြောင့် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများနှင့် လူမှုရေးအကျိုးသက်ရောက်မှုများရှိနေ ပြီး ထိန်းကျိုး သက်ရောက်မှုအွန်ရာယ်များမှာ တစ်ဖြည့်းဖြည့်းကြီးထားလာပါသည်။ ထိအွန်ရာယ် များကို ထိန်းချုပ်တားဆီး နိုင်ရေးအတွက် ကချင်လူမှုအဖွဲ့ပအစည်းများနှင့် ကချင်နိုင်ငံရေးပါတီ၊ ဘာသာရေး အဖွဲ့အစည်းများက တောင်းဆိုကြသော်လည်း (အချုပ်ပို - ဂ တွင် ကြည့်ရန်) ထိရောက် သော အရေးယဉ်ဆောင်ရွက်မှုနှင့် တားဆီးမှုများကို မကြာသေးခင်က တက်လာသော အရပ်သား အစိုးရက ဆောင်ရွက်ခြင်း မရှိသေးပါ။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ရရှိထားခဲ့သော လုပ်ငန်း လိုင်စင် (ယခုအစိုးရထိတိုင် သက်တမ်းရှိနေသေးသော လုပ်ကွက်များ) နှင့် ဥပဒေအားနည်းချက် များကို အခွင့်ကောင်းယဉ်ပြီး ကျောက်စိမ်းများများနှင့် မြန်မြန်ထုတ်ယူနိုင်ရေးသာ လုပ်ငန်းရှင်ကြီး များ၏ လောဘကို ထိန်းချုပ်နိုင်သည့် ထိရောက်သော နည်းလမ်းများကို အချိန်မီ ရှာဖွေ ဖော်ထုတ် ကျင့်သုံးရန်လိုသည်။ သိမှုမှုသာ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ကို မိုးခိုးသော လူသားနှင့် သက်ရှိအားလုံးကို ကပ်တင်နိုင်မည် ဖြစ်သည်။

ကချင်ပြည်နယ်ရှိ သဘာဝသယံဇာတအရင်းအမြစ် စီမံခန့်ခွဲခြင်းနှင့် ကချင်ပြည်သူလုထ်၏ သဘောထား ရပ်တည်ချက် ထုတ်ပြန်ကြော့ချက် (၂၀၁၆ ခုနှစ် မတ်လ ၇ ရက်)၊ အချက် (၅)

၅၂

ရနိုင်သမိုင်းမှတ်တမ်းများအရ ရနိုင်ပြည်နယ်သည် ဓမ္မဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ညီးစသည့် ရနိုင်မင်းဆက်(င)ဆက်တို့ဖြင့် (သီစီ ၃၃၂၅ - အေဒီ ၁၇၈၅ အတွင်း) သီခြားလွတ်လပ်သော ပြည်ထောင် တစ်ခု အနေဖြင့် နှစ်ပေါင်း (၅၀၀၀) ကျော် ရုပ်တည် လာခဲ့သည်။ ပမာ (သို့မဟုတ်) မြန်မာမင်းများက ၁၇၈၄ ခုနှစ်တွင် ရနိုင်ပြည်ကို ဝင်ရောက်သိမ်းပိုက်ခဲ့သဖြင့် ရနိုင်ပြည်၏ အချုပ် အခြားအာကာ ဆုံးရုံးကာ ရနိုင်မင်းဆက် ပြေတိသွားခဲ့ရသည်။ ထို့နောက် ရှေးမြန်မာမင်းများက ရနိုင်ပြည်ကို မြန်မာနိုင်ငံ၏ လက်အောက် ခံနယ်တစ်ခု အနေဖြင့် သတ်မှတ်ကာ ခေတ်အဆက်ဆက် အပ်ချုပ်လာခဲ့ကြသည်။ ပြေတိသွားကို ကမ္ဘာ တစ်ဝန်း ကိုလိုနိနယ်ခဲ့လာသောအခါ မြန်မာတို့သည် ပြေတိသွားကို စစ်ပွဲ(၃)ကြိမ်ဖြစ်ခဲ့ရပြီး သရေရှိ ခုနှစ်တွင် ပြေတိသွားလက်အောက်သို့ မြန်မာတစ်နိုင်ငံလုံးကျေရောက်သွားခဲ့သည်။ ပြေတိသွား အပ်ချုပ်မှုနှင့်အတူ မြန်မာနိုင်ငံ၏ ဘုရင်စနစ် ချုပ်ပြိမ်းသွားပြီးနောက် ရနိုင်ပြည်နယ်သည် ကိုလိုနိနယ်ခဲ့အစိုးရာ ဒီမိုကရေစီ အစိုးရနှင့် စစ်အာကာရှင်အစိုးရတို့၏ အပ်ချုပ်မှုစနစ် အမျိုးမျိုး အောက်တွင် အခြားပြည်နယ်များကဲ့သို့ ကြံးကြံးပဲ ရပ်တည်လာခဲ့သည်။

ရရှင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး လက်ရှိ မြေပြန်ယာ အကျယ် အဝန်းမှာ (၁၄၂၀၀) စတုရန်းမှုပ် ရှိသည်။ အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေါ်ရှိနိုင်ငံ၊ မြောက် ဘက်တွင် ချင်းပြည်နယ်၊ အရှေ့ဘက်တွင် ရောဝတီတိုင်း၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ရရှင်ပြည်နယ်ကို ခရိုင် (၅)ခါ




မြို့နယ် (၁၇)ခု နှင့် မြို့နယ်ခွဲ(၃)ခု တို့ဖြင့် စွဲစည်းထားသည်။ ရရှင်ပြည်နယ်၏ မြို့တော်မှာ စစ်တွေမြို့၊ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ ရရှင်ပြည်နယ်၏ ရုစွဲပေါင်း လူညီးရေမှာ (၃.၂) သန်းခန်္ခာ ရှိပြီး မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယလူညီးရေ အများဆုံးပြည်နယ်လည်း ဖြစ်သည်။ ရရှင်ပြည်နယ်တွင် ရရှင်လူမျိုးများအပါအဝင် ချင်း၊ ဘင်္ဂလိုက်နှင့် အခြားသော တိုင်းရင်းသား လူမျိုးများလည်း နေထိုင်လျက် ရှိသည်။ အများစုံမှာ ဗုဒ္ဓဘာသာ၊ ယင်းနောက် အစွဲလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အိန္ဒြာဘာသာတို့ကို ကိုးကွယ်ယုံကြည့်ကြပြီး နတ်ကိုးကွယ်ယုံကြည့်သူများလည်း ရှိသည်။

ရနိုင်ပြည်နယ်သည် သဘာဝသယံကဗောဓားပေါက္ခာယ်ဝဘေးပြည်နယ်တစ်ခု ဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် (၃၆၀)မိုင် ရည်လျားသော ရရှိနိုင်ကမ်းရုံးတန်း၊ တော့တော်ထူထပ်သော ရရှိနိုင်ရုံးမှ အချက်အခြားကျသော ရရှိနိုင်ကမ်းလွန်ကျန်းများနှင့် ရရှိနိုင်ပြည်နယ်အတွင်းရှိ မြစ်ချောင်း၊ အင်းအိုင်များက ရရှိနိုင်ပြည်နယ်၏ အသက်သွေးကြောများသဖွယ် တည်ရှုနေဖြီး သဘာဝ အရင်းအမြစ်များကို ပုံစိုးပေးလျက်ရှိသည်။ ရရှိနိုင်ပြည်နယ်၏ အမိုက် စီးပွားရေးလုပ်ငန်းများမှာ စိုက်ပျိုးရေးနှင့် ပါးဖမ်းလုပ်ငန်းဖြစ်ပြီး အခြားစီးပွားရေး လုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ပထဝီအနေအထား အရ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေခြင်းကြောင့် ရရှိနိုင်ပြည်နယ်အတွင်း ပြည်တွင်း/ပရ်းနီးမြှေပုံးမှ နည်းပါးပြီး မြန်မာနိုင်ငံရှိ အခြားအေသာများထက် ဖွံ့ဖြိုးမှုအဆင့် နိမ့်ကျခဲ့ရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရရှိနိုင်ကမ်းလွန်အေသာကွင် တန်ဖိုးမြှင့် သဘာဝသယံကဗောဓားဖြစ်ကြသော ရေနှင့် သဘာဝဓာတ်ငွေ့ သိုက်များရှာဖွေတွေ့ရှိလာမှုကြောင့် ရရှိနိုင်ပြည်နယ်အတွင်း သို့ နိုင်ငံခြားရင်းနီးမြှေပုံးမှုများ တဖြည်းဖြည်းနှင့် အလုံးအရင်း လိမ့်ဝင်လာကြသည်။ လက်ရှိအချိန်တွင် ဖွံ့ဖြိုးရေးအမည်ခံ ရေနက်ဆိပ်ကန်း စီမံကိန်းများ၊ အထူးစီးပွားရေးနှင့် စီမံကိန်းများ၊ ဟိုတယ်အံနှင့် စိုက်ပျိုးရေးစီမံကိန်း၊ သတ္တုတူးဖော်ထုပ်လုပ်ခြင်း စီမံကိန်းများနှင့် ရေအားလုပ်စစ် စီမံကိန်းများကို ရရှိနိုင်ပြည်နယ်တစ်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။^{၁၁}

ရနိုင်ပြည်နယ်သည် ရနိုင်ကမ်းလွန်မှ ထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို တရာတ်နိုင်ငံသို့ တင်ပို ရောင်းချခြင်းအပါအဝင် အခြားသော ရနိုင်ပြည်နယ်အတွင်း အကြီးစားနိုင်ငံခြား ရင်းနှီးမြှုပ်နှံများမှ တဆင့် နိုင်ငံခြားဝင်ငွေများကို မြန်မာနိုင်ငံအတွက် အများဆုံးရာပေးနေသော ပြည်နယ်တစ်ခု ဖြစ်သည်။ သို့ရာတွင် ရနိုင်ပြည်နယ်သည် ချင်းပြည်နယ်ပြီးလျှင် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှ အနိမ့်ဆုံးပြည်နယ်နှင့် ခုတိယ အဆင်းခဲဆုံးပြည်နယ်တစ်ခု ဖြစ်သည်။^{၁၈} ထိုစိမ်ကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရနိုင်ဒေသခံလူထုများနှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေး တိုင်ပင်ခဲခြင်း မရှိသဖြင့် လူထုကန်ကွက်သံများ မကြာခကာ ထွက်ပေါ်လာသည်။ အဖိုးတန် သဘာဝ သယံဇာတ များမှုရသော အကျိုးအမြတ်များကို သယံဇာတထွက်ရှိသော ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်ထိုက်တန်တန် ခွဲဝေခံစားခွင့် ရှိသင့်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ သယံဇာတ စီမံအုပ်ချုပ်မှုစနစ်မှာ ပွင့်လင်းမြင်သာမှု မရှိပါ။ ရင်းနှီးမြှုပ်နှံများမှာ ရှိရှင်ပြည်သူလူထု၏ လူမှုစီးပွား အပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနေပြီး နစ်နာဆုံးမှုများနှင့် သဘာဝပတ်ဝန်းကျင် ကောဇာနစ် ထိခိုက်ပျက်စီးမှုများ ရှိနေပါသည်။

ရရှိင်ကမ်းလွန် ရေနံနှင့် သဘာဝကတ်ငွေ.

မြန်မာနိုင်ငံတွင် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လုပ်ကွက်ပေါင်း (၁၀၀)၅၁ချို့ပြီး မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ လုပ်ငန်း (MOGE) က အဓိက စီမံအုပ်ချုပ်လျက် ရှိသည်။ ရရှိကမ်းလွန်လုပ်ကွက်များတွင် ဂျပန်၊ ပြင်သစ်နှင့် အမေရိကန် ကုမ္ပဏီများက ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရှာဖွေတူးဖော်မှုများကို ၁၉၆၆ ခုနှစ် ကတည်းက စတင်ခဲ့ကြသည်။ သို့ရာတွင် ထိရှာဖွေတူးဖော်မှုများမှာ အောင်မြင်မှု မရှိခဲ့သဖြင့် လူသိနည်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ပထမဆုံးတွေ့ရှိသော တနသာရီကမ်းလွန်ရတာနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့၊ များကို ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချုပြီး ၂၀၀၄ ခုနှစ်တွင် ထပ်မံတွေ့ရှိသော ရရှိကမ်းလွန်လုပ်ကွက်မှ ရွှေသဘာဝဓာတ်ငွေ့၊ များကို တရုတ်ပြည်သို့ တင်ပို့ရောင်းချုပြုးတို့ကြောင့် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ပေါ်ကြယ်ဝမှုကို နိုင်ငံတကာက တဖြည်းဖြည်း တွေ့မြင်လာသည်။ ပထဝီအနေအထား အရ ပင်လယ်ပြင်နှင့်ထိစပ်နေသော ရရှိပြည်နယ်သည် စီပွားရေးအရ အချက်အချကျသော ဒေသတစ်ခုအဖြစ် နိုင်တကာက မျက်စိကျလာသည်။ ရရှိဒေသတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် သူထက်ပါ လက်ဦးမှ ရယူရန် ကြီးပမ်းလာကြသည်။



အရင်းအမှစ် - Arakan Oil Watch

စွမ်းအင်လုပ်ခြံရေးအတွက် တရုတ်နိုင်ငံ၏ စီးပွားရေးနယ်ချုပ်မှုမှာ ရရှိပြည်နယ်တွင် တစ်ဖြည့်းဖြည့်း နှင့် ထင်သာမြင်သာ ရှိလာသည်။ ဥပမာအားဖြင့် ရရှိပြည်နယ် ကျောက်ဖြေြမြို့နယ်ရှိ ပအဲကျွန်း၏ မြေဒေးကျွန်းတွင် တည်ဆောက်ထားသော ဧရာဝ ရေနံသို့လောင်ကန် (၁၂) ခုတွင် အာဖရိကန် အရှေ့အလယ်ပိုင်းဒေသများမှ တရုတ်တို့ ဝယ်ယူထားသော ရေနံများကို သို့လောင်ထားရှိမည် ဖြစ်သည်။ အွေးရာယ်များသော မလွှာကာရေါလက်ကြားကို ရောင်ပြီး တိုရောနံများကို မြန်မာနိုင်ငံကို ဖြတ်ကျော် တည်ဆောက်ထားသည့် မြန်မာ-တရုတ်ရေနံပိုက်လိုင်းမှတဆင့် တရုတ်ပြည်သို့ တင်ပို့ မည်ဖြစ်သည်။ သဘာဝသယ်ကတေ စီမံကိန်းများနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ် မြန်မာ-တရုတ် ရေနံနှင့် သဘာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို (၂၀၁၁-၂၀၁၃) ခုနှစ် အတွင်း တည်ဆောက်ပြီးစီး ခဲ့သည်။ မြန်မာနိုင်ငံ အနောက်ဘက် ရရှိပြည်နယ်၊ ကျောက်ဖြေြမြို့နယ်တွင် အစပြုပြီး တရုတ်နိုင်ငံ

၆၇ ၂၀၁၄ ခုနှစ် မြန်မာရိုက်ပိုင်လျှိုးဒေသနှင့် အိမ်အောက်ရှင်းအရာ သာသံဒေဝါယာရင်း
 ၆၈ လော့မြို့ဒေသားလုပ်စဉ်စီမံကိန်း (မြောက်လို့မြို့နယ်)၊ ကုလားတုန်ဖြည့်ကြောင်းစီမံကိန်း၊ တိုက်တေနိယမ်ထုတ်လုပ်မှု စီမံကိန်း(ဟင်တော့မြို့နယ်)၊ နေပါတော်စီမံကိန်း(တောင်ကုတ်မြို့နယ်)၊ အထူးပို့ဆွဲးရောနှစ်စီမံကိန်းနှင့် မြေဒေးကျွန်း၊ ရေနှုန်းဆိပ်ကမ်းစီမံကိန်း(ကျောက်ဖြူမြို့နယ်)၊ ဘုတ်တယ်နှင့် စိုက်ပျိုးရော်စီမံကိန်း (မန်ဇော်မြို့နယ်)၊ သူငြော့ခေါ်ငါး၊ ရေအားလုပ်စဉ်စီမံကိန်း (သံတွေမြို့နယ်)၊ အမ်းချော်းရေအားလုပ်စဉ်စီမံကိန်း (အမို့မြို့နယ်)၊ ကျောက်ဖြူ - ကုမ္ပဏီရထားလမ်းနှင့် မြေဒေးကျွန်းရေနှုန်းဆိပ်ကမ်းစီမံကိန်းအတိုင်း ပိုင်ဆို၍
 ၆၉ https://www.unicef.org/myanmar/Rakhine_State_Profile_Final.pdf (Access 22 Dec 2016)

90 <http://www.bangkokpost.com/print/356692/> (Access 22 Dec 2016)

၃၁ <http://www.bangkokpost.com/print/333602/> (Access 22 Dec 2016)

၃၂ <http://www.ramree.com/2014/05/02/state-half-oil-gas-revenues-conference-suggests/> အခြားအရင်းအမြစ်များတွင် ဖော်ပြထားခြင်း
မတွေ့ရပါ။ (Access 22 Dec 2016)

ယေား (၄) မြန်မာ-တရုတ် ရေနှင့်သဘာဝတော်ငွေ့ပိုက်လိုင်းစီမံကိန်း၏
နှစ် (၃၀) ကြား နှစ်စဉ်စွမ်းအင်သုံးစွဲမှု ခွဲတမ်း



နိုင်ငံ	ရေနှစ်များ	သဘာဝဓာတ်ငွေ့
တရုတ်	၂၀ တန် (၉၀%)	ကုပ္ပါလ် သန်း ၉.၆ (၈၀%)
မြန်မာ	၂ တန် (၅%)	ကုပ္ပါလ် သန်း ၂.၄ (၂၀%)

မှတ်ချက် ၁။ မြန်မာနိုင်ငံခွဲတမ်းများအတွက် မြန်မာနိုင်ငံမှ ဝယ်ယူသုံးစွဲရမည် ဖြစ်သည်။

ထိုပိုက်လိုင်းစီမံကိန်းကို တရုတ်နိုင်ငံ၏ နိုင်ငံပိုင် ရေနှင့်ကုမ္ပဏီ (CNPC) နှင့် မြန်မာနိုင်ငံ အစိုးရပိုင် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာရေနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့၏ အကျိုးတူ လုပ်ငန်းဖြစ်ပြီး အနှစ် (၃၀) ကြားမည့် ရေရှည်စီမံကိန်းကြီး ဖြစ်သည်။ ထိုစီမံကိန်းတွင် ရည်ရွယ်ချက် (၃)ရပ် ရီပြီး ငါးတိမှာ (၁) တရုတ်-မြန်မာနှစ်နိုင်ငံ ခါးကြော်ရေး၊ (၂) ပြည်တွင်း အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် (၃) ဒေသတွင်း စွမ်းအင်လုပ်ခြေရေးတို့ဖြစ်သည်။၁၁ ရည်ရွယ်ချက် များနှင့် ရရှိလာမည့် အကျိုးခံစားခွင့်များကို အပေါ်ယုံကြည့်လျှင် မက်မောစရာကောင်းပြီး ဒေသ စွဲဖြိုးရေးအတွက် မျှော်လင့်ချက်များ ပေးနေပါသည်။ သို့ရာတွင် လက်တွေ့တွင် စီမံကိန်းကြောင့် လယ်ယာမြေအသိမ်းခံခြင်း၊ ထိုက်တန်သော နှစ်နာကြေးများမရရှိခြင်း၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများပျောက်ဆုံးခြင်း၊ သယံကြတ်တူးဖော်မှုဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းသစ်များအား လက်လမ်းမပို့ခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းတို့ကို ပိုက်လိုင်းဖြစ်သန်းသွားသော နယ်မြေများရှိ ပြည်သူများကို ခံစားခဲ့ရသည်။

ရရှိပြည်သူများသည် မိမိတို့ဒေသတွင် ရောက်လာသော နိုင်ငံဌားရင်းနှီးမြှုပ်နှံမှုများက ဒေသ စွဲဖြိုးရေးအတွက် မည်ကဲ့သို့ အကျိုးပြန်နိုင်သည်ကို သိလိုကြသည်။ သို့ရာတွင် စီမံကိန်းဆိုင်ရာ အချက်အလက်များမှာ ဗဟိုအစိုးရလာက်ထဲတွင်သာ ရီပြီး ဒေသခံပြည်သူတို့အား ပွင့်လမ်းမြင်သာစွာ ချပြော်း ဆွေးနွေးတိုင်ပပ်ခြင်းနှင့် ငါးတို့၏ သဘောတူညီမှုရယူခြင်းတို့၌ အားနည်းခဲ့သည်။ စီမံကိန်းနှင့်အတူ ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူဖြေရှင်းမှုမှာလည်း လုံလောက်မှု မရှိခဲ့ပေါ်။ နိုင်ငံဌားကုမ္ပဏီအချို့သည် အစိုးရနှင့်သာ တိုက်ရှိက်ထိတွေ့ရီပြီး ဒေသခံလူထုနှင့်တိုက်ရှိက်ထိတွေ့မှုကို ရောင်လေ့ရှိသည်။ မြန်မာနိုင်ငံပေးအောင် အားနည်းခဲ့ရှိများနှင့် ဒေသခံပြည်သူတို့၏ မသိနားမလည်မှုများကို အခွင့်ကောင်းယူပြီး ဒေသတွင်း သယံကြတ်များကို သူထက် ပို့ခေါ်အောင် ထုတ်ယူချင်ကြသည်။ အထူးသုံးမြှင့် မြန်မာနိုင်ငံကို ရာစိန်များစွာ အပ်ပျော်လာခဲ့သော စစ်အစိုးရလာက်ထက်တွင် စီးပွားရေးလုပ်ပိုင်ခွင့်များရယူကာ စီးပွားရေးအမြတ် ထုတ်ယူခဲ့ကြသည်။၁၂

နိုင်ငံဌားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ-တရုတ် ရေနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း

■ China National Petroleum Corporation (CNPC)

CNPC သည် တရုတ်နိုင်ငံပိုင် ရေနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီတစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြိုးဆုံး စွမ်းအင်ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်သည်။ နိုင်ငံပေါင်း(၇၀)နီးပါး၌ ရေနှင့် သဘာဝ

၁၁ <http://www.ramree.com/2014/05/02/state-half-oil-gas-revenues-conference-suggests/> အခြားအရင်းအမြစ်များတွင် ဖော်ပြထားခြင်း

၁၂ <http://www.frontiers-capital.com/2012/11/12/myanmar-china-gas-pipeline/>

၇၇ ibid

၇၈ စစ်တပ်ပိုင်းပိုင်ကုမ္ပဏီများဖြစ်သော ပြည်ထောင်စု မြန်မာနှစ်စီးပွားရေးပိုင်လိပ်စီးတော် (UMEHL)နှင့် မြန်မာစီးပွားရေးရေးရုံး (MEC) တို့ သည် နိုဝင်ဘာ (SLORC) နှစ် (SPDC) ခေတ်ကတည်းက မြန်မာနှစ်စီးပွားရေးတွင် စွမ်းအင်း သုတေသန့် ကျောက်မျှတ်ကရာဇ်အပ်အဝ် အရေးကြား သည် စီးပွားရေးလုပ်ငန်းများကို လက်ပေါ်ပြီး အုပ်ထုတ်ထားသည်။

■ Daewoo International Corporation (DIC)

ဒေဝါးကုမ္ပဏီ (DIC)သည် တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်မှုကုမ္ပဏီတစ်ခု ဖြစ်ပြီး ဓတုပစ္စည်း၊ အထည်အလိပ်၊ သတ္တာနှင့် သံမဏီပစ္စည်းတို့ကို အဓိကကုသန်းရောင်းဝယ်သည်။ ပီးရူး၊ ပီယက်နမ်၊ အိမန်နှင့် ရူရားနိုင်ငံတို့တွင် ရေနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံ နေသော နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ၁၉၉၀ ခုနှစ် အတော်ပိုင်းမှစ၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး ကားတပ်ဆင်သည့် စက်ရုံး သစ်၊ အထည်အလိပ်လုပ်ငန်းနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းအပါအဝင် အေား စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ ၂၀၀၀ ခုနှစ်တွင် ဒေဝါးသည် ရရှိနိုင် ကမ်းလွန် ရေနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် A-1 ကို လုပ်ပိုင်ခွင့် ရရှိခဲ့ပြီး အစုရှယ်ယာ (၆၀) ရာရိုင်နှုန်း ပိုင်ဆိုင်ပြီး ကျွန်ုရှယ်ယာများကို အေားကုမ္ပဏီများဖြစ်သော အီနို့ယူ ONGC Videsh (၂၀%)၊ အီနို့ယူ GAIL (၂၀%) နှင့် တောင်ကိုးရီးယား KOGAS (၁၀%) တို့အား ရောင်းချခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ရရှိနိုင်ကမ်းလွန် လုပ်ကွက် A-3 လုပ်ပိုင်ခွင့်ကို လျော်ကုယူခဲ့ပြီး ထိုလုပ်ကွက်၏ အစုရှယ်ယာ (၁၀၀%)ကို ပိုင်ဆိုင်ထားသည်။^၅

■ Myanmar Oil and Gas Enterprise (MOGE)

မြန်မာရေနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် မြန်မာနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ နိုင်ငံပိုင်လုပ်ငန်း(၃)ခု၏ အနက် တစ်ခု ဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရေနှင့် သဘာဝဓာတ်ငွေ့၊ ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်းနှင့် ကုန်းတွင်းကိုလိမ့်တာ ၂၄၈ ရည်လျားသည့် ပိုက်လိုင်းကွန်ယက်စနစ်မှ တစ်ဆင့် ရေနှင့် သဘာဝဓာတ်ငွေ့များ သယ် ဆောင် ဖြန်ဖြူးခြင်းနှင့် နိုင်ငံခြားရင်းနှီးဖြုပ်နှံသူများထံမှ ထုတ်လုပ်မှုအပေါ် ခွဲခေါ်လားခွင့်များကို ထိန်းချုပ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက် လျက်ရှုသည်။၁၁ MOGE တွင် တာဝန်ယူနေသူ များမှာ မြန်မာနိုင်ငံ၏ အခြားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများကဲသို့ မြန်မာတပ်မတော်နှင့် ဆက်နွယ် နေသော ပိုလ်ကြီး/များများနှင့် စစ်ဘက် ဆိုင်ရာ အရာရှိဟောင်းများ ဖြစ်ကြသည်။ မြန်မာ-တရုတ်ရေနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းအတွက် ဒေသခံတို့၏လယ်ယာမြေများကို သိမ်းဆည်းခြင်းနှင့် မူးမှုများနှင့် သော နစ်နာကြေးကို မယူလိုသည့် လယ်သမားများကို ဖို့မ်းပောက်ခြင်းတို့ပြုခဲ့ပြီး ဒေသခံတို့၏ တောင်းဆို မူများကို လျှစ်လျှော့သည်။

■ Myanmar-China Oil and Gas Pipeline

မြန်မာ-တရာ် ရေနှစ်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကို တရာ်၊ မြန်မာ၊ တောင်ကိုရိုးယားနှင့် အီးနှီးယူ အစ ရှိသော နိုင်ငံ(၄)မှ ကုမ္ပဏီ(၆)ခုတို့ဖြင့် ပူးပေါင်းပြီး ဖောက်လုပ် တည်ဆောက် ခဲ့သည်။ SEAOP နှင့် SEAGP၏ ဟူသော သီးခြားကုမ္ပဏီနှစ်ခုထဲတောင်ကာ မှတ်ပုံတင်ခဲ့ပြီး ပိုက်လိုင်းနှစ်ခု တည်ဆောက်ရာတွင် အသီးသီး တာဝန်ယူ ခဲ့ကြသည်။ SEOP တွင် CNPC နှင့် MOGE တို့သာ ရှုပ်ယာပိုင်ပြီး SEGP တွင် တရာ်၊ တောင်ကိုရိုးယား၊ အီးနှီးယူ၊ မြန်မာနှင့် အီးနှီးယူကုမ္ပဏီများက အသီးသီးရှုပ်ယာ ပိုင်ဆိုင်ကြသည်။၁၀ နောက်တစ်မျက်နှာရှိ လယား (လယား - ၅) တွင် ဖော်ပြထားသော အဓရရှုပ်ယာများကို လေ့လာကြည့်ခြင်း အားဖြင့် CNPC သည် SEAOP နှင့် SEAGP ကုမ္ပဏီ နှစ်ခုလုံးတွင် အဓရရှုပ်ယာ အများဆုံး ပိုင်ဆိုင်ပြီး ရင်းနှီး မြုပ်နှံထားသည်။ ထို့ကြောင့် ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍ အမိက ဆုံးဖြတ်ပိုင်ခွင့် အာကာကို ရရှိထားပြီး စီမံကိန်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ လည်ပတ်ခြင်း၊ တိုးချေးခြင်းနှင့် ပြပိုင်ထန်းသိမ်းခြင်းလုပ်ငန်းအားလုံးတွင် တာဝန်ပိုရှိသူ ဖြစ်သည်။၁၀

ଓয়া: (৩) ফিন্মা-তাৰ্গতি রেফ্রিন্জিং বাবুৱোৱাৰ্টেডেডু. পুরোল্লিঙ্গ: পিম্পকিন্স: অৰ্থাৎ আদৃশ্য ব্যাবু:

SEAGP	အစုရယ်ယာ	SEAOP	အစုရယ်ယာ
CNPC-SEAP	၅၀.၉၀၀၀ %	CNPC-SEAP	၅၀.၉%
Daewoo International Corporation	၂၅.၀၄၁၀ %	MOGE	၂၉.၁%
ONGC Videsh Ltd	၈.၃၄၇၀ %		
MOGE	၇.၃၆၅၀ %		
GAIL India Ltd	၄.၁၇၃၅ %		
KOGAS	၄.၁၇၃၅ %		

အကျယ်ပေ (၃၀) ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ မြန်မာပြည်တွင် အရှည်မှ ကိုလိမ့်တာ (၈၀၀) နီးပါးခန့် ရှိသည်။ ပိုက်လိုင်းတည်ဆောက်သည့် ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ (၅) သိလုံး ခန့်ရှိသည်။^{၁၁၁} မြန်မာ-တရာ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တရာ် နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ်များကို လျော့ချပေးနေပြီး တရာ်နိုင်ငံ၏ စွမ်းအင်လုံးမှာ အတွက် အရေးပါသော စွမ်းအင် တင်သွင်းသည့်လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုအတွက် အတိုင်းအတာတစ်ခုထိ အကျိုးရှိသော်လည်း ဒေသခံပြည်သူများနှင့် ကြိုတင် အသိပေးတိုင်ပင်မှုများ မရှိခဲ့သဖြင့် ပိုက်လိုင်း စီမံကိန်း အစကပင် ဒေသခံပြည်သူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက စီမံကိန်းအပေါ် အပြင်းအထန် ကန်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုကြောင့် ကုမ္ပဏီများသည် ငါးတို့၏ CRP များမှ တစ်ဆင့် ပိုက်လိုင်း ဖြတ်သွားသော ကျော့ရွှေများအတွက် စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ ရေလျောင်ကန်နှင့် လျှပ်စစ်ဓာတ်အား ပေးစက်ရုံတို့ကို တည်ဆောက်ပေးခဲ့သည်။ ဒေသခံပြည်သူ၏ စားဝတ်နေရားနှင့် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်အပေါ် သက်ရောက်မှုများအား ဖြေရှင်းပေးနိုင်သည့်နည်းလမ်းများကို မရပြုခဲ့ပေ။

၂၂ http://www.cnpc.com.cn/en/Myanmar/country_index.shtml (Accessed 22 Dec 2016)

<http://www.shwe.org/daewoo/> (Accessed 22 Dec 2016)

၇၇ လုပ်ငန်း (၁) ခုမှာ မြန်မာရေနှင့်သဘာဝဓာတ်ငွေလုပ်ငန်း (MOGE) မြန်မာရေနှင့်ဓရဘဏုလုပ်ငန်း(MPE)နှင့် မြန်မာရေနှင့်ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(MPPE)တို့ ဖြစ်ကြသည့်။

၃၈: (MPPE)ရှုံးဖြန့်ကျေသည့်၊
၄၈ မြန်မာစိုင်ငွေးထွေးထွက်သယ်ကတေသနရှင်းအမြစ်များတူးဖော်ရေး စက်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် အဖွဲ့အစည်းများနှင့် ထိန်းချုပ်ကွပ်ကဲရေး ဆင်းစစ်ခြင် (Adam Smith International and MDRI), p37

SEAOPL stands for South-East Asia Oil Pipeline Co.,Ltd and SEAGP stands for South-East Asia Gas Pipeline.

⁸⁰ http://usa.chinadaily.com.cn/business/2013-07/28/content_16844673.htm (Accessed 22 Dec 2016)

၈၁ မြန်မာ-တရာ့ရိုး ရေနှင့်လာတိုင် ဒိုက်လိုင်းတစ်လျှောက် လူမှုပါရမှုမှတုမှတ် ရှာဖွေခြင်း (မြန်မာ-တရာ့ရိုး ဒိုက်လိုင်းတော်ကြည့်ရေးအဖွဲ့)၊ ၂၀၁၆ ခုနှစ် အင်ပါလီလ ၆ လက် ဗုဏ်ပိုင် (၇၉)

^{၁၂} နွှေးစိတ်ပေါ်မြန်မာရုပ်သံများ (၇၅) [https://www.chinadialogue.net/article/show/single/en/6183-China-Myanmar-oil-and-gas-pipelines-a-5-billion-problem-\(Accessed 22 Dec 2016\)](https://www.chinadialogue.net/article/show/single/en/6183-China-Myanmar-oil-and-gas-pipelines-a-5-billion-problem-(Accessed 22 Dec 2016))

ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်

မြန်မာ-တရာတ် ရေနှင့်သဘာဓာတ်ငွေ့ပိုက်လိုင်းသည် ပြည်နယ် (၂) ခုနှင့် တိုင်းဒေသ ကြီး (၂) ခု တို့ကို ဖြတ်သန်းသွားပြီး ရရှင်ပြည်နယ်တွင် ကျောက်ဖြူနယ် အမ်းမြို့နယ် တို့ကို ဖြတ်သွားသည်။ ကျောက်ဖြူမြို့သည် ရမ်းပြေကျော်များပေါ်တွင် တည်ရှိပြီး ခန့်မျှန်းရေး လူဦးရေ (၂၀၀၀၀၀) ခန့် ရှိသည်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ကျောက်ဖြူ စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေး၊ အတွက် တရာတ်နိုင်း သည် မြန်မာနိုင်ငံနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြသည်။ ရေနှင့် ဆိပ်ကမ်းတစ်ခု၊ ရထားလမ်း၊ လေယဉ်ကွေးနှင့် စက်မှုများပါဝင်မည့် အထူးစီးပွားရေး၊ တစ်ခုကို တည်ဆောက်ရန် သဘောတူခဲ့သည်။ သို့ရာတွင် စီမံကိန်းအတွက် ဒေသခံ လယ်သမားများနှင့် တံငါးသည်များကို ကြိုတင်အသိပေး၊ တိုင်ပင်ခြင်း မရှိခဲ့ပေ။ ကျောက်ဖြူမြို့နယ်နှင့် ရမ်းပြေမြို့နယ် ကမ်းရှုံးတန်း ဒေသတို့တွင် သဘာဝအကျောက် ပေါက်ရောက်နေသော မြန်မာ့ဗုတ္တယ အကြီးဆုံး လမ်းတော်ကြိုးများသည် ထိုစက်မှုရှုန် ကြောင့် ပျက်စီးစေနိုင်ပြီး ထောင်ပေါင်းများစွာသော ဒေသခံပြည်သူတို့၏ လူမှုသာဝနှင့် ကျွန်းမာရေးအပေါ် ဆုံးကျိုးများသက်ရောက်နိုင်ကြောင်း ရရှင်ရောန်တောင့်ကြည့်ရေး အန္တာ (AOW) က ငှုံးတို့၏ “အဆွဲရာယ်နှင့်” (Danger Zone) တာအုပ်တွင် ဖော်ပြထားပါ သည်။ လက်ရှိတွင် မြန်မာ-တရာတ် ရေနှင့်ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ပြီးစီးသွား သော်လည်း ဒေသခံအချို့က ပိုက်လိုင်းအတွက် မိမိတို့ လယ်မြေများ သိမ်းဆည်းခဲ့မှ အပေါ် လျှောက်ကြေး မရှိကြသေးပါ။ ကျောက်ဖြူမြို့နယ်သို့ ဝင်လာသော ရင်းနှီးမြှုပ်နှံမှု များသည် စိုက်ပျိုးရောနှင့် ငါးဖမ်းလုပ်ငန်း အမိကလုပ်ကိုင်သော ဒေသခံပြည်သူများ အတွက် မဆိုင် နေသလို ဖြစ်နေသည်။

ပိုက်လိုင်းဖြတ်သွားသော ရရှင်ပြည်နယ်၏ အားမြို့နယ်တစ်ခုမှာ အမ်းမြို့နယ်ဖြစ်ဖြစ်ပြီး ထို့မြို့တွင် မြန်မာ့တပ်မတော်၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိသည်။ ထိုစစ်ဌာနချုပ်သည် စစ်တွေ ကမ်းရှုံးတန်းပေါ်တွင် ယခင်က တည်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပထဝီအနေအထားအရ ခုခံကာကွယ်ရန် အချက်အချာ ပိုကျေသော အမ်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ မြန်မာ့တပ်မတော်သည် စစ်တပ်စန်းများကို အမ်းမြို့နယ်တွင် တစ်ဖြည့်ဖြည့်နှင့် အခိုင်အမာတိုးခဲ့တည်ဆောက်လာပြီး အမ်းမြို့နယ်ရှိရှင်ရှိးမ ဒေသအတွင်း ဒေသခံပြည်သူတို့၏ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင် တားမြစ်မှုများ ရှိခဲ့သည်။ စစ်တပ်စန်းများသည် အမ်းမြို့နယ်၏ မြေနေရာ တစ်ဝက် နှီးပါးခန့်ရှိသည်ဟု ကျောက်ဖြူဒေသခံ လယ်သမားများထံမှ သိရှိရသည်။၁၁ ထိုစစ်ဌာန ချုပ် အကြီးအကဲသည် ရရှင်ပြည်နယ်၏ ဝင်ငွေကောင်းသော စီးပွားရေးလုပ်ငန်းများ အပေါ် ထိန်းချုပ်မှုများလည်းရှိသည်။၁၂ ထိုစစ်တပ် မြေနေရာများအတွက် ရရှင်ဒေသခံ မြေား၏ လယ်ယာမြေများကို အတင်းအဓမ္မ သိမ်းဆည်းခဲ့မှုလည်း ရှိခဲ့သည်။၁၃ ရရှင်ပြည်နယ်သည် အဖိုးတန်းသဘာဝသယံကာ ပေါကြပ်ပြီး ပထဝီအနေအထားအရ အချက်အချာကျေသွားဖြင့် စစ်တပ်က အခိုင်အမာ တပ်စန်းခွဲထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ စစ်တပ် နေရာယုတားမှုများသွားဖြင့် မြန်မာ - တရာတ်ပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်၍ အမ်းမြို့နယ်၏ အသံများ သိပ်မြေားရသည့်အကြောင်းရင်း တစ်ခုလည်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။



ကျောက်ဖြူဒေသရှိ လယ်ယာမြေားရေးရှိနေရာ

ရရှင်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရန် ကျောက်ဖြူမြို့နယ်ရှိ သိမ်းဆည်း

ခဲ့သော လယ်ယာမြေားအချို့အတွက် ယနေ့တိုင် လျှောက်ကြေးငွေ့ပိုက်များမရရှိသေးပါ။

Photo by ENAC

၈၃ ကျောက်ဖြူမြို့နယ်ရှိ မလကျွန်း နှိမ်းအတောင်နှင့် ပုံတော်ကျေးရွာမှ ဒေသခံလယ်သမားများ၏ ပြောကြေးရှုံးမှု

၈၄ Supply and Command by AASYC, July 2006.

၈၅ https://democracyforburma.wordpress.com/2009/10/13/the-burmese-military-junta-has-been-constructing-a-tunnel-bunker-in-ann-township-in-arakan-state-since-the-beginning-of-this-year-for-storing-fighter-jets-said-a-military-source/ (Accessed 22 Dec 2016)

သဘာဝသယံကတများကို ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် အကျိုးအမြတ်ခွဲဝေမှု

မြန်မာနိုင်ငံအစိုးရသည် နိုင်ငံခြားကုမ္ပဏီကြီးများနှင့် အကျိုးတူပူးပေါင်းပြီး ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများဖြင့် ရရှိပြည်နယ်မှ ထွက်သော သဘာဝသယံကတများကို ထုတ်ယူပြီး ပြည်ပသို့ တင်ပို့ရောင်းချက်ရှု ရှိသည်။ ရရှိပြည်သူများသည် ထိကိစ္စနှင့်ပတ်သက်၍ မိမိတို့၏ သဘောထားများကို အလျပ်ရုံဇွေးနွေးပွဲများ ကျင်းပြီး ထိဇွေးနွေးပွဲများ၏ ထုတ်ပြန်ချက်များမှ သော်လည်း ကောင်း၊ လက်မှတ်ရေးထိုးကောက်ခံပြီး လွတ်တော်သို့ တင်သွင်းအသိပေးခြင်းဖြင့် လည်းကောင်း၊ ပြိုးချမ်းစွာ လမ်းလျှောက်ဆန္ဒပြ ဖော်ထုတ်ခြင်းဖြင့်လည်းကောင်း၊ ရရှိနိုင်ငံရေး ပါတီတစ်ခု၏ သဘာဝသယံကတများ၏ ထုတ်ပြန်ချက်များမှ လည်းကောင်း (အချပ်ပို - ထွေးကြည့်ရန်) နိုင်ငံရေးနှင့် လူမှုရေးအသင်းအခွဲ့အားလုံး ပါဝင်သည့် ညီလာခံများ ကျင်းပကာ ညီလာခံထုတ်ပြန်ချက်များမှ လည်းကောင်း ရရှိပြည်သူလူထုတို့၏ ဆန္ဒသဘောထားများကို မကြာခဏ ဖော်ထုတ်အသိပေးလျက်ရှိနေပါသည်။ ရရှိပြည်သူတို့သည် ရရှိပြည်နယ်မှ ထွက်ရှိသော သယံကတများနှင့် ပတ်သက်၍ ငါးတို့၏ အခွင့်အရေးနှင့် အကျိုးခံစားခွင့်များအတွက် ယခုတိုင် ဆက်လက်တောင်းဆိုနေကြခဲ့ဖြစ်သည်။

ပိုင်ဆိုင်မှု

နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံကတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။

၂၀၀၈ ဧဲ့စည်းအုပ်ချုပ်ပုံအကြေခံဥပဒေ၊ ပုဒ်မ ၃၇ (က)

ရရှိပြည်သူများကို ကိုယ်စားပြုသော ရရှိနိုင်ငံရေးပါတီခေါင်ဆောင်များ၊ လူထုအခြေပြု ရရှိလူမှု အွေ့အစည်း ကိုယ်စားလုပ်များနှင့် ရရှိလူလုပ်ယုနှင့် အမျိုးသမီးအွေ့အားလုံးအပါအဝင် အေသံ ရရှိပြည်သူလူထုတို့သည် ရရှိပြည်မှထွက်သော သဘာဝသယံကတနှင့် ပတ်သက်၍ တူညီသော သဘောထား ခံယူချက်များရှိသည်။ ရရှိသယံကတသည် ရရှိပြည်သူတို့၏ လက်ထဲတွင် ရှိသင့်သည်။ ရရှိပြည်နယ်၏ ကုန်းတွင်းနှင့် ကမ်းဂွန် သဘာဝ သယံကတများအားလုံးကို ရရှိပြည်သူများကသာ ပိုင်ဆိုင်သင့်သည်။ ရရှိပြည်နယ်သားများသည် မူရင်းပိုင်ရှင်များဖြစ်ကြသည်ဟု ယူဆကြသည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ဧဲ့စည်းအုပ်ချုပ်ပုံအကြေခံဥပဒေ ပုဒ်မ ၃၇ (က)ကို ပြောင်းလဲပြင်ဆင်သင့်သည်ဟု တင်ပြတောင်းဆိုမှုများလည်း ရှိနေပါသည်။

စီမံခန့်ခွဲမှု

ပုဒ်မ ၃၇ (ခ) နိုင်ငံတော်သည် နိုင်ငံပိုင် သယံကတပစ္စည်းများအား စီးပွားရေး အင်အားစုများက ထုတ်ယူသုံးခြင်းကို ကွပ်ကဲကြီးကြိုးကြိုးနှင့်ရန် လိုအပ်သည့် ဥပဒေ ပြုလုပ်နေရမည်။

၂၀၀၈ ဧဲ့စည်းအုပ်ချုပ်ပုံအကြေခံဥပဒေ၊ ပုဒ်မ ၃၇ (က)



ကျောက်ဖြော်နယ်ရှိ အိမ်တစ်အိမ်။

ကျောက်ဖြော်နယ်မှ အစိုးတန် သဘာဝကော်ငွေ့ထွက်ရှိသော်လည်း ရရှိပြည်နယ်သည် မြန်မာနိုင်ငံတွင် နှစ်ယောက်အဆင့်မှုပြည်နယ် ဖြစ်နေခဲ့

Photo by ENAC

ထိုအပြင် ရရှင်ပြည်နယ်၏ သဘာဝသယံကတများကို ရရှင်ပြည်နယ်ကသာ ထိန်းချုပ်ပြီး စီမံခန့်ခွဲသင့်သည်။ သယံကတများကို ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရောင်းချွင်း အပါအဝင် သယံကတ ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအားလုံးသည် ရရှင်ပြည်သူလူထုများက ရွှေးကောက်တင်ဖြောက်ထားသော ရရှင်ပြည်နယ် အစိုးရ လက်ထဲတွင်သာ ရှိသင့်သည်ဟု တစ်စိုက်မတ်တတ် တောင်းဆိုလာကြသည်။ ၂၀၁၅ ရွှေးကောက်ပွဲပြီးနောက် တက်လာသော အစိုးရသာစ်လက်ထက်တွင် သယံကတနှင့်သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဌာနများကို ပြည်နယ်များတွင် ထားရှိသော်လည်း တန်ဖိုးကြီး သယံကတ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ပိုင်စွင့်များသည် ပဟိုအစိုးရ လက်ထဲတွင်သာ ရှိနေသေးသည်။ တိုင်းရုံးသားများလိုသည့် စစ်မှန်သော ဖက်ဒရယ်ဒီဇိုကရေးပြည်ထောင်စု မပေါ်ပေါက်လာမှု အချိန်ကာလအတွင်း ပဟိုချုပ်ကိုင်မှုများ လျော့ချိန်ရန် ၂၀၀၈ ဧပြီ စည်းအုပ်ချုပ်ပုံ အခြောင်းပေါ်အောင် ပြုလုပ်ခဲ့သည်။

၁၀၄

ရနိုင်ပြည်နယ်မှတွက်သော သဘာဝသယံဇာတများအနက် ရေနှစ်နှင့် သဘာဝဓာတ်ငွေ့သယံဇာတကဲ့သို့သော တန်ဖိုးကြီးများသော သဘာဝသယံဇာတများကို ထုတ်လုပ်ရောင်းချခြင်းဖြင့် ရရှိလာသော အကျိုးအမြတ်များနှင့် ပတ်သက်၍ ရနိုင်ပြည်သူတို့သည် သယံဇာတမှတွက်သော ဖွံ့ဖြိုးမှုနှင့်ကျွေသည့် အခြားပြည်နယ်များနှင့် တိုင်းများသို့ ခွဲဝေလိုသော ဆန္ဒများ ရှိကြပါသည်။ သို့ရာတွင် မည်ကဲ့သို့ ခွဲဝေခဲ့ဘားရမည်နှင့် မည်မျှ ခွဲဝေမည့်အကြောင်းအရာနှင့် ပတ်သက်၍ သဘောထားကွဲလွှဲမှုများ ရှိနေပါသည်။ ရနိုင်ပြည်သူများ ရွေးကောက်တင်ဖြောက်ထားသော ရနိုင်ပြည်နယ် အစိုးရ (သို့မဟုတ်) ရနိုင်ပြည်နယ်လွှတ်တော်၏ မဲခွဲ ဆုံးဖြတ်ချက်ဖြင့် ခွဲဝေသည့်စနစ်ဆိုင်ရာ ဘုံသဘောတူညီချက်များကို ရနိုင်ပြည်နယ်ဖွဲ့စည်းပုံတဲ့တွင် ထည့်သွင်းပြောန်းသွားသင့်သည်ဟု ပြောဆိုမှုများလည်း ရှိနေပါသည်။

သယံကာတာအကျိုးအမြတ်များကို ပဲဟို (သို့) ပြည်ထောင်စု အစိုးရမှ ရရှိပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့်တိုင်းများသို့ ခွဲဝေခြင်းထက် ရရှိပြည်နယ်မှတွက်သော သယံကာတာ အကျိုး အမြတ်ကို ရရှိပြည်နယ် အစိုးရမှတ်ဆင့် ပဲဟို (သို့) ပြည်ထောင်စုအစိုးရနှင့် အခြားဖွံ့ဖြိုးနိုင်ကျ သော ပြည်နယ်များကို ခွဲဝေပေးခြင်းကို လိုဟားကြသည်။ ရရှိပြည်နယ်အတွက် အနည်းဆုံး (၅၀)% အောက် မလျော့သော အကျိုးအမြတ် (သို့မဟုတ်) ပြည်နယ် (၇၀%)နှင့် ပြည်ထောင်စုက (၃၀%) ခွဲဝေခံစားပိုင်ခွင့်ရှိဖြီး ပြည်နယ်၏ အကျိုးခံစားခွင့် ပမာဏထဲမှ ပြည်နယ်အတွင်း မြို့နယ် များသို့ ပြန်လည် ခွဲဝေရာတွင် သယံကာတာထွက်သော အောက် မထွက်သောအော်များထက် ပို၍ အကျိုးခံစားခွင့် ရှိသာင့် သည်ဟု ရရှိပြည်သူလူထုအတွင်း ပြောဆိုများ ရှိနေပါသည်။ "သယံကာတာ တူးဖော်ထုတ်လုပ်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ဆိုင်ရာ ထိနိုက်ပျက်စီးမှုများနှင့် နောက်ဆက်တွေ ဆိုကျိုးများကို သယံကာတာထွက်ရှိသော အော်ရှိပြည်သူများက ပို၍ ခံစားရနိုင်ဖွယ် များသောကြောင့်လည်းကောင်း ထိုထိနိုက်နစ်နာမှုများကို ရေတိ၊ ရေရှည် ကုစားပေးနိုင်သည့် နည်းလမ်းများအတွက် ဘဏ္ဍာဇာဒွဲလိုအပ်မည် ဖြစ်သောကြောင့်လည်း အခြားအော်ထက် ပိုရသင့် သည်ဟု ဆိုကြသည်။"

ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များရှိမည့် အနာဂတ်ဖက်ဒရယ်ဒီမိကရေစီ ပြည်ထောင်စု တွင် ရရှိပြည်နယ်၏ သဘာဝသယ်ကဲဆိုင်ရာ မူဝါဒများကို အထက်ပါအတိုင်း ရေးဆွဲပြဌာန်းလို ကြသည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ဧပြီလုပ်အုပ်အုပ်ပုံအခြေခံညပပေ ပုံမှန် ၃၇ (က)နှင့် (ခ) အရ နိုင်ငံတော်သည်နိုင်ငံတော်၏သယ်ကဲများအားလုံးကိုပိုင်ဆိုင်ပြီးသယ်ကဲထုတ်ယူသုံးခွဲသည့် ဥပဒေ ပြဌာန်းရမည်ဟု ဖော်ပြထားသည်။ ဧပြီလုပ်ပုံအနေး(၁၅)တွင် ပုံမှန် ၁၈၈ကို ရပ်သွာန်းသော

ଓয়া: (j) দৰ্জিন: ওেবা গ্ৰি: (বড়ি মহুর্ত) প্ৰেল্ফ ক্য উপতেপুৰোগৰণ:আৱ প্ৰেল্ফ ক্য তৃণ বায়ঁ কৰা শৰ্দিনৰা লৰ্ড বৰ্ধিনৰ ঘৰুনৰ পৰি আফ্টি:ৰ কৰা বাবা ঘৰ্পি গৰ্হিনৰ ফেৱ বৰ্ণ। বায়ঁ কৰা শৰ্দিনৰা প্ৰেল্ফ ক্য লৰ্ড বৰ্ধিনৰ ঘৰুনৰ মুা: দৰ্ভি দৰ্ভি রেৱে: ফন্দি পৰি ঘৰ্পি গৰ্হিনৰ মুৱেলৰূপ ঘৰ্পিনৰ রেৱে: আতৃগৰ পুক্ষ ম বৰ্গ (ৰ) ফন্দি (ৱ) গৰ্হিনৰ প্ৰেল্ফ ক্য এবে প্ৰেল্ফ ক্য কৰা বাবা ঘৰ্পি মুা: কা ফ্ৰে ঘৰ্পি মুা: গ্ৰি ফেৱ বৰ্ণ। তঢ়ি আপুন প্ৰিম: ঘৰ্পি: রেৱে: খেল কেৱল ফেৱ কৰা বাবা আতৃণ: তাৰ্ফ পুঁ: গ্ৰি: মাঃ বাবু বৰ্ণ বাবা বাবা বায়ঁ কৰা শৰ্দিনৰা গৰ্হিনৰ দৰ্ভি দৰ্ভি রেৱে: ঘৰ্পিনৰ ফন্দি আ গ্ৰি: তা: ফৰ্দি দৰ্ভি: ঘৰ্পি ফন্দি মুা: গৰ্হিনৰ তাৰ্ফ: অৰ্দি ফৰ্দি দৰ্ভি: ঘৰ্পি ফেৱ বৰ্ণ। তাৰ্ফ ফেৱ তাৰ্ফ ঘৰ্পি: দৰ্ভি গ্ৰি বাবা মুা: লা বৰ্ণ।

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ သက်ရောက်မှုများ

မိမိတို့ဘွားပိုင်လယ်ယာမြေများပေါ် တစ်နှင်းတစ်နှင်းစိုက်ပျိုးရေးနှင့် ဝါဒမ္မားလုပ်ငန်းများဖြင့် မိသားစု စားဝတ်နေရေးနှင့် သားသမီးတို့၏ ပညာရေးအတွက် အသက်မွေးဝမ်းကော်မူးပြုနေ ကြသော လယ်သမားအချို့၏ လယ်ယာမြေများသည် စီမံကိန်းပိုက်လိုင်းလမ်းကြောင်းနှင့် ပိုက်လိုင်း စက်ရုံ မြေနေရာများအတွက် အတင်းအဓမ္မဆန်ဆန် သိမ်းဆည်းမှုများရှိခဲ့သည်။ အချို့ ဒေသခံပြည်သူများ ၏ လယ်ယာမြေများသည် ပိုက်လိုင်းစီမံကိန်းထဲတွင် ပါသွားခြင်း မရှိသော်လည်း သိမ်းဆည်းခံမြေနှင့်နီးသော လယ်မြေများထဲတွင် ပိုက်လိုင်းမြှုပ်မည့် မြေနေရာများကို တူးထုတ်ထားသည့် မြေစာများကို ပုံထားခြင်း၊ ပိုက်လိုင်းတူးခြင်းကြောင့် မိုးရာသီ ရေကြီးချိန်တွင် မြေပြုခြင်းနှင့် အချို့ နေရာများတွင် ပိုက်လိုင်းတစ်ဘက်၌ ရေကြီးရေဝပ်ပြီး အခြားတစ်ဖက်တွင် ရေလီဆင်းမှု နည်းပြီး ရေမရွှေ့ခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုးရာတွင် အခက်အခက်များစွဲနှင့် ကြံတွေ့နေရသည်။ လယ်သမားတို့ အားထားရသော သဘာဝပတ်ဝန်းကျင်ကော်စနစ် ထိခိုက်ပျက်စီးမှုများသည် ဒေသခံလယ်သမားများ၏ လုမ္မသာဝအပေါ် သက်ရောက်မှုများစွာ ရှိခဲ့သည်။

ထိုအပြင် ကျောက်ဖြူဒေသခံလယ်သမားအခါး၏ ပြောပြချက်များအရ ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူအထူးစီးပွားရေးနှင့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများက အကောင် အထည်ဖော် နေရာနှင့်တွင် မသိနားမလည်သော ဒေသခံလယ်သမားများထံမှ လယ်ယာမြှု အများ အပြား ဝယ်ယူမှုများရှိပြီး ဝယ်ယူသူများမှာ ချမ်းသာကြေယ်ဝသူများဟုသာ အကြမ်းဖျင်း သိထား ကြပြီး နောက်ကျယ်တွင် ကုမ္ပဏီနှင့် ဆက်နွယ်သူများလည်း ဖြစ်နိုင်သည်ဟု သံသယရှိကြသည်။ ထိုသို့ဝယ်ထားသော လယ်မြေများထဲတွင် လယ် (သို့) သီးနှံစိုက်ပျီးရေးများ မလုပ်ကြပဲ အလွတ်

ထားကြသဖို့ ရရှိပြည်နယ်တွင် စပါးအထွက်နှင့် နည်းနေပြီး နောင်အနာဂတ်အတွက် ဆန်စပါးပြတ်လပ်မည်ကို စိုးရိမ်မူများ ရှိနေပါသည်။ ဒေသခံ အချို့က မိမိတို့အောင် ချောင်းနှင့်အင်းအိုင် ထောင်များတွင် သားဝါးများရှာဖွေပြီး မိသားစုံတော်နေရေး ဖြောင်းလေ့ရှိကြသော်လည်း ငွေနိုင်သူ များက ထိချောင်းနှင့် အင်းအိုင်ထောင်များကိုပင် အလွတ်မပေးသဲ ဝယ်ယူမှုများ ရှိနေသဖို့ ဒေသခံ များက ထိနေရာများတွင် သားဝါးရှာဖွေခွင့် မရကြတော့ပေါ်။

ပိုက်လိုင်းစီမံကိန်းက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ချက်များရှိခဲ့သော်လည်း လက်တွေ့တွင် ဒေသခံများသည် ကျောက်သည်၊ ပြောတူးပြောစိုး၊ ထမင်းချက် နှင့် သန့်ရှင်းရေး၊ ခြောတော် အဆင့်မျိုးသာ လုပ်ခွင့်ရှိပြီး ထိုအလုပ်မျိုးထက် လတ္ထိရသော ရာထူးများအတွက် စဉ်းစားပေးခြင်းမျိုးမရှိဘူး၊ မိမိတို့အောင် ရိုးရှိနိုင်ခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်း ကျောင်းများကို ဒေသခံပြည်သူများအတွက် စီစဉ်ဖွံ့ဖြိုးလုပ်ပေးခြင်းများ မရှိပါ။ ရေတိအကျိုးသက်ရောက်မှု အတွက် ဒေသခံ လယ်သမားများအား တရားမျှော်သော နစ်နာကြေးများ မပေးသည့်အပြင် ရေရှည် အကျိုးသက်ရောက်မှုအတွက် ထည့်သွင်းစဉ်းစားထားခြင်းမရှိဘူး သုံးသပ်နိုင်ပါသည်။ ဒေသဖွံ့ဖြိုးရေး အတွက် ဒေသခံပြည်သူတို့၏ အဓိကလိုအပ်ချက်များကို မေးမြန်း တိုင်ပင်ခြင်းမပြုဘဲ စာသင် ကျောင်းများ၊ ဆေးပေးဆုံးများနှင့် ရေလျှောက်ကန်နှင့် လျှပ်စစ်ဓာတ်အားစက်အချို့တို့ကို တည်ဆောက်ပေးပြီး အကာအကွယ်ယူကြဟန် ရှိနေပါသည်။

ရရှိပြည်သူများက အမြားပြည်နယ်နှင့် တိုင်းများနည်းတူ (၂၄)နာရီ လျှပ်စစ်မီးလင်းရေး အတွက် အကြိမ်ကြိမ် ဆန္ဒပြည်လည်းကောင်း၊ လက်မှတ်ကောက်ခံ တင်ပြခြင်းဖြင့် လည်းကောင်း နည်းမျိုးစုံတောင်းဆိုမှုကြောင့် သက်ဆိုင်ရာ ပိုက်လိုင်းကဗျာကိန်း MOGE တို့က ပိုက်လိုင်းဖြတ်သန်းသွားသော လမ်းကြောတစ်လျှောက်ရှိ ရွာအချို့သာ လျှပ်စစ်မီးသွယ်တန်းပေးသည်။ စီမံကိန်းလုပ်ငန်းအဆင်ပြေစေရန် ဖောက်လုပ်ထားသော ကျေးဇာတ်းကတ္တရာလမ်းတစ်လျှောက် ကျေးဇာများသာ လျှပ်စစ်မီးရကြပြီး ထိုရွာများနှင့် ကပ်ရက် ရွာများက လျှပ်စစ်မီး မရရှိကြသဖို့ ရွာအချင်းချင်း (သို့မဟုတ်) ဒေသခံပြည်သူအချင်းချင်းကြား ရန်တိုက် ပေးသကဲ့သို့ ဖြစ်နေသည်ဟု ကျောက်ဖြူ ဒေသခံလယ်သမားများ၏ ပြောပြချက်များအရ သိရှိရသည်။ မိမိတို့ ဒေသမှ ထွက်ရှိသော သယံဇာတာကို အကျိုးအမြတ် တိုက်ရှိခဲ့ပေးခြင်း အတွက် တို့ကို ပေးခြင်းမဟုတ်ဘဲ ပေးခြင်းမဟုတ်ဘဲ အသုံးချိပြီး ပဟိုတိန်းချုပ်သည့်စနစ်ဖြင့် သယံဇာတာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရောင်းချမှုများ ဆက်လက်တို့ခဲ့သည်ဟု သုံးသပ်ကြသည်။

ပွဲငါးလင်းမြင်သူမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှု

မြန်မာနိုင်ငံ၏ လက်ရှိ သဘာဝသယံဇာတာ တူးဖော်ထုတ်လုပ်ရောင်းချမှုဆိုင်ရာ စီမံအုပ်ချုပ်မှု စနစ်သည် သယံသယ်ဖြစ်ဖွဲ့ယ် ရှုပ်ထွေးနေပြီး သယံဇာတာတူးဖော်ထုတ်လုပ်သည့် စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူများက အလွယ်တကူ ရယူနိုင်ခြင်း မရှိပါ။ ရရှိပြည်နယ်အတွင်း တူးဖော်ထုတ်လုပ်နေသော သဘာဝ သယံဇာတာ စီမံကိန်းများနှင့် အမြားသော အကြီးစား စီမံကိန်းလုပ်ငန်းများသည် ပွဲငါးလင်းမြင်သူမှုနှင့် လုထုဆန္ဒရယူမှုများ မရှိသောကြောင့် စီမံကိန်းနှင့်အတူ ဖြစ်ပေါ်လေသော လယ်ယာမြေ သိမ်းဆည်းမှု၊ ဆုံးရုံးသွားသော လယ်ယာမြေများနှင့် ရှိုးရာ စီးပွားရေးလုပ်ငန်းများအတွက် နစ်နာကြေး မပေးခြင်း၊ ပေးသည့် နစ်နာကြေးများမှာ လုံလောက် မျှတမုမရှိခြင်း၊ နစ်နာကြေးပေးသည့် စာချုပ်များကို ဒေသခံပြည်သူများ နားလည်းသည့် ဘာသာ စကားဖြင့် မရေးထားခြင်း၊ သဘာဝပတ်ဝန်းကျင်ရောစနစ် ထိခိုက်ပျက်စီးခြင်းနှင့် နောက်ဆက်တွဲ

အန္တရယ်များကို ဖြောင်းမှုမရှိခြင်း၊ ဒေသခံ ပြည်သူလူထု၏ ဆန္ဒပြ ထုတ်ဖော်မှုများအပေါ် ဖြိမ်းကြောက်ခြင်း အစရှိသော လူ့အခွင့်အရေး ချိုးဖော်မှုများ ရှိနေပြီး တာဝန်ယူမှု/တာဝန်ခံမှု အလွန်အားနည်း နေသည်ကို စိတ်ပျက်ဖွဲ့ယ် တွေ့ရှိရပါသည်။

သဘာဝသယံဇာတာတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများပွဲငါးလင်းမြင်သူရေး ဆောင်ရွက်မှု (EITI) သည် သဘာဝသယံဇာတာတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများမှ ရရှိလာသော ဝင်ငွေမှုများနှင့် ပွဲငါးလင်းမြင်သူမှု ကို အားပေးသော ကုမ္ပဏီလုံးဆိုင်ရာ စံနှုန်းတစ်ရပ် ဖြစ်ပါသည်။
(MEITI website)

ပိုက်လိုင်းစီမံကိန်းနှင့် ဒေသဖွံ့ဖြိုးတို့တက်ရေးအမည်ခံ အခြားစီမံကိန်းများသည် ပွဲငါးလင်းမြင်သူမှုနှင့် တာဝန်ယူ/တာဝန်ခံမှု အားနည်းနေသဖို့ ယခင်စစ်အစိုးရနှင့်နယ်သော စီးပွားရေးနှင့် နိုင်ငံရေးသမားအချို့အတွက်သာ အကျိုးရှိပြီး ရရှိနေသေးပြည်သူများအတွက် သယံဇာတာကို ကျိုန်စာမိန္ဒ သက္ကာသို့သာ ဖြစ်နေသည်။ သဘာဝ သယံဇာတာပေါ်ကြယ်ဝပြီး စီးပွားရေးအခွင့်အလမ်းကောင်းများ ရှိနေသည်ကို ရရှိနေသေးပြည်သူများသည် စီးပွားရေးအရ ကြိုးဖော်ခြင်း အတွက်ပေါ်မှုအပြုံး အစည်းများနှင့် နိုင်ငံတော်လုပ်သွေးရေး အနေဖြင့် ဖြစ်လေသည့် ရွှေတို့တို့ ရိုးရှိနိုင်ပွဲငါးလင်းမြင်သူမှုနှင့် ဖြစ်လေသည့် ရွှေတို့တို့ ရိုးရှိနိုင်ပွဲငါးလင်းမြင်သူမှုနှင့် အကျိုးအမြတ် တိုက်ရှိခဲ့ပေးခြင်း အတွက် လျှောက်တင်ခဲ့သည်။ မြန်မာနိုင်ငံသည် (EITI) အတွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် လျှောက်တင်ခဲ့သည်။ မြန်မာနိုင်ငံသည် (EITI) အတွဲ့ဝင်နိုင်ငံ ဖြစ်လေသည့်တို့ ရရှိပြည်သူတို့လိုလားသော ရိုးရှိနိုင်ပွဲငါးလင်းမြင်သူမှုနှင့် စီမံခန့်ခွဲပိုင်ခွင့်နှင့် အကျိုးအမြတ် တိုက်ရှိခဲ့ပေးခြင်း ရရှိရေးအတွက် တွန်းအားပေးခြင်း မဟုတ်ဘဲ ပဟိုအစိုးရက နိုင်ငံးရေးရုံးမြှုပ်နှံမှုများ ဒေသတွင်းသို့ ပိုဝင်လာအောင် ပြုလုပ်သည့်နည်းလမ်း တစ်ခုအဖြစ် အသုံးချိပြီး ပဟိုတိန်းချုပ်သည့်စနစ်ဖြင့် သယံဇာတာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရောင်းချမှုများ ဆက်လက်တို့ခဲ့သည်ဟု သုံးသပ်ကြသည်။

အာန်း [၆] ဆုံးစားသွက်များ

၆.၁. သုတေသနမှု ရရှိလာသော စဉ်းစားချက်များ

ကြုံသတေသနစာတမ်း၏ အဓိကမေးခွန်း (၄) ရကို အခြေခံ၍ သဘာဝသယံကတဆိုင်ရာ နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ တိုင်းရုံးသားပြည်နယ်နှစ်ခုတို့၏ အတွေ့အကြံများမှ တွေ့ရှုချက်များကို အောက်တွင် အကျဉ်းချုပ်ဖော်ပြထားသည်။

၁၂၅

သဘာဝ သယံကြတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအချို့၏ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံ ဥပဒေထဲတွင် လည်းကောင်း၊ ဤမိုင်းခမ်းရေးသဘောတူစာချုပ်ထဲတွင် လည်းကောင်း နိုင်ငံအတွင်းရှိ သဘာဝ သယံကြတ်များ၏ မူရင်းပိုင်ရှင်များကို အတိအလင်း ပြဌာန်းဖော်ပြထားသည်။ တပြည့် ထောင်စနစ် ကျင့်သုံးသော နိုင်ငံများ (ဥပမာ - အင်ဒိနီးရှား၊ ပေါ်ပါးနုပုးဂိုဏ်နှင့် မြန်မာနိုင်ငံ) တွင် သဘာဝသယံကြတ်များကို နိုင်ငံတော် (ဗဟို) အိုးရကာသာ ပိုင်ဆိုင်သည်ဟု နိုင်ငံ၏ ဖွဲ့စည်းပုံ ထဲတွင် ပြဌာန်းထားသည်။ ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံများတွင်မူ သဘာဝသယံကြတ်များကို ပြည့်ထောင်စုအစိုးရ (ဥပမာ - နိုင်ရှုံးရှိုးယား၊ အီရတ်နှင့် ပင်နိုးလား) ကလည်းကောင်း၊ သက်ဆိုင်ရာ ပြည့်နယ်အစိုးရ (ဥပမာ- ကနေဒါနှင့် ယဉ်အေဒီး)က လည်းကောင်း၊ ပြည့်ထောင်စု၊ ပြည့်နယ်နှင့် ပုဂ္ဂလိက (ဥပမာ - ရရှား)တို့ကလည်းကောင်း ပိုင်ဆိုင်သည်ဟု ပြဌာန်းထားသည်။ (အချပ်ပို - ဦ တွင် ကြည့်ရန်) ထိုအပြင် ယခင်ဆုဒ်အနိုင်ငံ၏ ဤမိုင်းခမ်းရေးစာချုပ်တွင်လည်း သယံကြတ်ပိုင်ဆိုင်မှုကိစ္စကို ထည့်သွင်းထားခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေ ပုဒ်မ (၃၇-က)တွင် နိုင်ငံအတွင်းရှိ သယံကြတ်အားလုံးကို နိုင်ငံတော်ကပိုင်ဆိုင်သည်ဟု ဖော်ပြထားသည်။ ထိုင်းရင်းသားပြည့်နယ် စနစ်ရှုမှ နိုင်ငံရေးပါတီနှင့် အရပ်သက် လူမှုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် အေသံ တိုင်းရင်းသားပြည့်သွေးက သဘာဝသယံကြတ်ပိုင်ဆိုင်မှုကို ပြည့်နယ်လက်ထဲတွင်သာ ထားလိုက်သည်။ သယံကြတ်ထွက်သော အေသံရှိ အေသံခံတိုင်းရင်းသားများသာလျှင် မူရင်းပိုင်ဆိုင်များ ဖြစ်သင့်သည်ဟု ယုဆက်သည်။ အနာဂတ် ဖက်ဒရယ်ပြည့်ထောင်စု၏ ပြည့်ထောင်စုနှင့် ပြည့်နယ် အခြေခံဥပဒေများတွင် ထည့်သွင်းလိုက်သည်။

မြန်မာ


သဘာဝသယံကတဆိုင်ရာဥပဒေ ရေးဆွဲပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်တို့သည် နိုင်ငံတစ်ခုနှင့် တစ်ခုမတူကွဲပြားကြသည်။ အချို့နိုင်ငံများ (ဥပမာ - နိုင်ဂျားရီးယားနှင့် ပင်နှစ်လား)တွင် ပြည်ထောင်စုအဆင့် အစိုးရအားလည်းကောင်း၊ အချို့နိုင်ငံများ (ဥပမာ - ကနေဒါန်း ယူဇော်အေး)တွင် ပြည်နယ်အစိုးရအားလည်းကောင်း၊ အချို့နိုင်ငံများ (အီရတိ၊ ရရှားနှင့် ဓမ္မအန်)တွင် ပြည်ထောင်စုနှင့် ပြည်နယ် အစိုးရနားရန်စုစုပေါင်လုံးကိုလည်းကောင်း သယံကတဥပဒေပြောန်းပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်တို့ကို အခြေခံဥပဒေထဲတွင် အတိအလင်းဖော်ပြထားသည်။ သုတေသနပြုခဲ့သော အင်္ဂါနီးရားနိုင်ငံတွင် သယံကတဆိုင်ရာ ဥပဒေများကို နိုင်္ဂါနီးရားနိုင်ငံ၏ အထက်လွတ်တော်ကိုသာ ရေးဆွဲပြောန်းပိုင်ခွင့်ပေးထားပြီး အာရေးပြည်နယ်အစိုးရသည် အားရေးပြည်နယ်အတွင်းရှိ သဘာဝသယံကတများကို အင်္ဂါနီးရားအစိုးရနှင့် ပူးတွဲစီမံခန့်ခွဲခွင့် ပေးထားသည်။ (အချို့ပို့ - ၁၀ တွင်ကြည့်ရန်) မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးသည် အခြေခံဥပဒေ (ပုဒ်မ ၃၇-ခ နှင့် ပုဒ်မ ၃၈-ခ ကို ပေါ်ည့်နှုန်းသော ထော်လုပ်မှု ၁ ပြည်ထောင်စုဥပဒေပြု စာရင်း)။ အရ သယံကတ ဥပဒေ

ပြောန်းခွင့်ကို နိမ်င်တော် (ပြည်ထောင်စုလွှတ်တော်)မှ ရေးဆွဲပြောန်းပြီး စီမံအုပ်ချုပ်ခွင့် ရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ဥပဒေပြောန်းခွင့် (အခြေခံဥပဒေပုဂ္ဂမ ၁၈၈ ကို ရည်ညွှန်းသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေပြောရင်းအရ)၏ သယံဇာတစီမံခန့်ခွဲပိုင်ခွင့် ပေးထားသော်လည်း ရေါ်၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်စိမ်းကဲ့သို့သော တန်ဖိုးကြီးသယံဇာတများ စီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုအစိုးရ လက်ထက်တွင်သာ ရှိသည်။ သုတေသနခရီးစဉ် အတွင်း ဒေသခံတိုင်းရင်း သားခေါင်းဆောင်နှင့် ပြည်သူများက သယံဇာတစီမံခန့်ခွဲမှုကိုလည်း ပြည်နယ်အစိုးရ လက်ထဲတွင် သာထားပြီး အနာဂတ်ဖက်အရယ်ပြည်ထောင်စု၏ ပြည်ထောင်စုနှင့် ပြည်နယ်အခြေခံ ဥပဒေများ၏ ပြောန်းထားသင့်သည်ဟု ယူဆကြသည်။


၁၀၄

သဘာဝသယံကတမှ ရရှိလာသော ဝင်ငွေများကို ခွဲဝေခြင်းနှင့် ပတ်သက်၍ အချို့နိုင်ငံများ (ဥပမာ-အင်ဒိန္ဒီးရှား၊ နိုင်ဂျားရီးယား၊ ဆူဒန်၊ အီရတ်နှင့် ပင်နှစွဲလား) တွင် ပြည်ထောင်စုအစိုးရမှုလည်းကောင်း၊ အချို့ နိုင်ငံများ (ကနေဒါ၊ ဆူဒန်၊ ရရှားနှင့် ပေါ်ပါးနယူးဂီးနီ) တွင် ပြည်နယ်အစိုးရ၏ အခွန်ကောက်ခံခွင့်မှ လည်းကောင်း အချို့နိုင်ငံများ (ယူအေအား၊ အီရတ်) တွင် ပြည်နယ်အစိုးရမှ လည်းကောင်း ကောက်ခံပိုင်ခွင့် ရှိသည်။ သယံကတဝင်ငွေပမာဏ ခွဲဝေမှုကို သဘောတူထားသော ရာရိုင်နှုန်းတစ်ခုဖြင့် လည်းကောင်း (ဥပမာ - ရေနံနှင့်သဘာဝဓာတ်ငွေ၊ ဝင်ငွေအားလုံး၏ ၃၀%ကို အာရေးပြည်နယ်အတွက် ခွဲဝေပေးခြင်း)၊ ပုံသေနည်းတစ်ခုဖြင့်လည်းကောင်း (ဥပမာ - နိုင်ဂျားရီးယား နိုင်ငံတွင် ရေနံထွက်သော ပြည်နယ်အတွက် အနည်းဆုံး ၃၃% ခံစားခွင့်ထည့်ထားခြင်း)၊ ဌီမံးချမ်းရေး စာချုပ်ဖြင့် လည်းကောင်း (ဥပမာ - ဆူဒန်နိုင်ငံတွင် ရေနံမှုရရှိသော အသားတင်ဝင်ငွေ၏ ၂% ကို ရေနံထွက်ရှိသော ပြည်နယ်အတွက် ခွဲဝေပေးပြီးနောက် ကျုန်ရှိသော ဝင်ငွေများကို ဆူဒန်အစိုးရနှင့် တောင်ဆူဒန်အစိုးရအား တစ်ဝက်စီအညီအမျှ ခွဲဝေပေးခြင်း) နည်းလမ်း အမျိုးမျိုးဖြင့် ခွဲဝေကြသည်။ အချို့နိုင်ငံများ (ကနေဒါ၊ အီရတ်၊ ရရှား၊ ဆူဒန်နှင့် ပေါ်ပါးနယူးဂီးနီ) တွင် ခွဲဝေသည့် ဝင်ငွေ ပမာဏ များကို သတ်မှတ်ထားခြင်းမရှိပေါ်။ သယံကတဝင်ငွေ ခွဲဝေမှုများမှာ များသောအားဖြင့် ပဟိုမှ ပြည်နယ်သို့ ခွဲဝေမှုမျိုးသာ တွေ့ရသည်။ သို့ရာတွင် ယူအေအားနိုင်ငံသည် ညီနှစ်းထားသော ပြည်နယ်ဝင်ငွေ၏ ပမာဏအချို့ကို ပြည်နယ်မှ ပဟိုသို့ ခွဲဝေပေးသည်။ (အချက်ပို- ၁၁ တွင် ကြည့်ရန်) မြန်မာနိုင်ငံတွင် နိုင်ငံတော် ဝင်ငွေများကို ပြည်ထောင်စု အစိုးရမှ ပြည်နယ်သို့ ခွဲဝေပေးပြီး သယံကတဝင်ငွေများကို သီးသန်ခွဲဝေပေးခြင်း မရှိဘဲ နိုင်ငံတော်၏ အခြားဝင်ငွေများနှင့် ပေါင်းထည့်ပြီး ညွှန်းကိန်းများအပေါ် အခြေခံပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအား ခွဲဝေပေးသည်။ အကတိလိုက်စားမှုများကြောင့် နိုင်ငံတော်သူလူ့အတွက် သယံကတ ဝင်ငွေရရှိမှုသည် မျှော်လင့်ထားသည်ထက် အလုန်နည်းနေသည်ကို၎ေ တွေ့ရှုပါသည်။ ဤသုတေသနချို့စဉ် မှ လေ့လာသိရှိခဲ့သော သယံကတဝင်ငွေခွဲဝေမှုသည်းလမ်းအချို့ပါ အောက်ပါအတိုင်း ဖြစ်သည်။


- **နည်းလမ်း (၁)** သယံဇာတဝင်ငွေများကို ပြည်နယ်/တိုင်းဒေသကြီး ၇၀% နှင့် ပြည်ထောင်စု/ဗဟို ၃၀% ခွဲဝေပေးသည်။




- **နည်းလမ်း (၂)** သယံကတဝင်ငွေများကို ပြည်နယ်/တိုင်းဒေသကြီး ရွှေ%နှင့် ပြည်ထောင်စု/ဗဟို ၃၀% ခွဲဝေပေးသည်။ ထိုအပြင် ပြည်နယ်/တိုင်းဒေသကြီး ရရှိသော ၇၀% မှ အကြောင်း ပြည်နယ်/ တိုင်းဒေသကြီးများအား ခွဲဝေပေး ပိုင်ခွင့် ရှိသည်။



- **နည်းလမ်း (၃)** သယံကတ္ထမှ ရရှိသော (ထုတ်လုပ်မှုစရိတ် ခန့်မှတ်ထားပြီးသော) အသားတင်ဝင်ငွေများကို ပူးကျော်ကုန်းရှင် ၆၀% နှင့် နိုင်ငံတော် ၄၀%၊ နိုင်ငံတော် ရရှိငွေ ၄၀% မှ ပြည်နယ်/တိုင်းဒေသကြီး ၆၀% နှင့် ပြည်ထောင်စု/ပဟို ၄၀%၊ ပြည်နယ်/တိုင်းဒေသကြီး ရရှိငွေ ၆၀%မှ သယံကတ္ထထွက်သော ဒေသ ၆၀% နှင့် ပြည်နယ်/တိုင်းဒေသကြီး ၄၀% ခဲ့ဝေပေးသည်။



- **နည်းလမ်း (၄)** သယံကဗျာမှ ရရှိသော အသားတင်ဝင်ငွေများကို ပုဂ္ဂလိကလုပ်ငန်းရှင် ၅၀% နှင့် နိုင်ငံတော် ၅၀% ခွဲဝေမည်။



၆.၂. အလုပ်ရုံးခွေးနှေးပွဲမှ ရရှိလာသော စဉ်းစားချက်များ

သဘာဝသယံဇာတဝင်ငွေခွဲပေါ်မှုအပ်၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သဘာဝသယံဇာတတူးဖော်မှုဆိုင်ရာ အကျိုးသက်ရောက်မှုများကိုလည်း စနစ်တကျဖိမ်ဆောင်ရွက်ရန်လိုပါသည်။ ယခုသတေသနစာတမ်းတွင် ကမ္ဘာ့နိုင်ငံများ၏ သယံဇာတူတူးဖော်မှုဆိုင်ရာ အကျိုးသက်ရောက်မှုများအား မလေ့လာခဲ့သော်လည်း ကွင်းဆင်းလေ့လာခဲ့သော မြန်မာနိုင်ငံရှိ ပြည်နယ်နှစ်ခု၏ အတွေ့အကြံများအရ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ တူးဖော်မှုကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အကျိုးသက်ရောက်မှုများအတွက် နိုင်ငံတကာ စံနှုန်းနှင့် စနစ်တကျ ဖိမ်ဆောင်ရွက်ထားခြင်း မရှိသည်ဘဲ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ/တာဝန်ခံမှုနှင့် တရားညပဒေသိမှုမှတု့ အားနည်းနေသည်ကို တွေ့ရှိရပါသည်။ ရရှိပြည်နယ်တွင် အစိုးရပိုင်ရေနှင့်သဘာဝဓာတ်ငွေလုပ်ငန်း (MOGE) မှ တရားတိအစိုးရပိုင် CNPC ကုမ္ပဏီနှင့် ကိုးရီးယားဒေဂ်ဂါးကုမ္ပဏီတို့၏ ရေနှင့်သိလောင်ရေးနှင့် ရေနှင့်သဘာဝဓာတ်ငွေ ပိုက်လိုင်း တည်ဆောက်ရေးအတွက် ဒေသခံလယ်သမားတို့၏လယ်ယာမြေများကို သိမ်းယူခဲ့သည်။ ထိုသို့သိမ်းယူမှုများကြောင့်လယ်သိမ်းခံရသော လယ်သမားများ၏ စားဝတ်နေရေးကို ခက်ခဲစေခဲ့သည်။ ကချင်ပြည်နယ်အားကုန်မြို့နယ်တွင် ကျောက်စိမ်းကို အင်းပြုစနစ်ဖြင့် စက်ယွန့်ယားကြီးများသုံးကာ အလွန်အကျိုးထုတ်ယူမှုများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးပြဿနာများမှာ နေ့တစ်တူဝါ ဖြစ်ပျက်နေပါသည်။ ထိုသဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးပြဿနာများကို စနစ်တကျနှင့် အချိန်ဖို့ ကိုင်တွယ်ဖြေရှင်းရန် လိုသည်ဟု ဒေသခံများက ဆန္ဒဖော်ထုတ်ပြကေသာ်လည်း ငါးတို့၏ ဆန္ဒများမှာ ယနေ့တိုင် လျှစ်လျှော့ရှုခဲ့ရသည်။

အထက်ပါတွင် ဖော်ပြခဲ့သော သဘာဝသယံကဲ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုနှင့် ဝင်ငွေခွဲဝေမှုတို့ကို သီးသန့်စီဆွေးနေးခြင်းဖြင့် ပြမ်းချမ်းရေးကို ရေးရှုသော နိုင်ငံရေးညီးနှင့် ဆွေးနေးမှုများကို လွယ်ကူ စေနိုင်သည်။ ထိုအပြင် သယံကဲတဆိုင်ရာ ဆွေးနေးညီးနှင့်မှုများတွင် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ပညာရှင်များက အစပိုင်းတွင် ပါဝင်သင့်သည်။ ညီးနှင့် ဆွေးနေးသူများ၏ သဘာဝသယံကဲတဆိုင်ရာ အခြေခံ ပဟုသုတများ တူညီရေးနှင့် လက်ရှိမြှုမြှုနိုင်၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ သယံကဲတများ တည်ရှိနေသည့် အတိုင်းအတာတို့ကို နားလည် သဘော ပေါက်ရေးအတွက် သင့်တော်သလို ပညာပေးသွားရန် လိုပါသည်။ သက်ဆိုင်ရာ နိုင်ငံရေးအစအွဲ၊ များနှင့်အတူ သယံကဲတဆွေးနေးညီးနှင့်မှု အခြေခံမှုများကို ဦးစွာရယူရန်လိုပါသည်။ ထိုအပြင် ဆွေးနေးညီးနှင့်သူများ၏ အဆိုပြုချက်များနှင့်ပတ်သက်၍ အားနည်းချက်နှင့် အားသာချက်များကို ပညာရှင်များမှ သုံးသပ်ပေးသင့်ပါသည်။ ထိုနောက် သယံကဲတဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် အကျိုး သက်ရောက်မှုအတွက် ညီးနှင့်သဘောတူချက်များကို ပြိုမ်းချမ်းရေးသဘောတူ စာချုပ်တွင် ထည့်သွင်းထားရမည်။ ထိုမှတစ်ဆင့်ပြိုမ်းချမ်းရေးသဘောတူတဲ့ချုပ်တွင် သဘောတူခဲ့သည့်အတိုင်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြဌာန်းခြင်းဖြင့် လည်းကောင်း၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု၏ ဖွဲ့စည်းပုံတွင် လည်းကောင်း အတိအလင်းပြဌာန်းထားရန် လိုပါသည်။ ထို့ကို ပြဌာန်းပြီး အကောင်အထည် ဖော်နိုင်မှသာလျှင် စစ်မှန်သော ပြိုမ်းချမ်းရေးအတွက် လက်လုမ်းနိုင်မည် ဖြစ်သည်။

သဘာဝသယံဇာတ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှု၊ ဝင်ငွေခွဲဝေမှုနှင့် သက်ရောက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ယေသုယျအားဖြင့် တူညီသော ဘုံသဘောထားများ တွေ့ရှုပါသည်။ နည်းပညာ ပိုင်းဆိုင်ရာ စကားလုံးရွေးချယ်မှုနှင့် အသေးစိတ် အဓိပ္ပာယ်ဖွံ့ဖို့ချက်များတွင် ကွဲပြားမှု အနည်းငယ် တွေ့ရပြီး ငါးငါးတို့ကို နောက်ပိုင်းတွင် ဆက်လက်ဆွေးနွေးသိနိုင်းသင့်သည်ဟု အကြံပြုကြသည်။ အလုပ်ရုံးဆွေးနွေးပွဲ (၃) စုလုံးမှ ရရှိလာသော ဘုံတူညီချက်သဘောထားများနှင့် ဗြားနားချက် အချက်ကို ဖော်ပြသွားပါမည်။

၁၅

သဘာဝသယံဇာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြည်နယ်အတွင်းရှိ သယံဇာတအရင်းအမြစ်များအားလုံးကို သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ (မူလ)ဌာနနေထိုင်းရင်းသားများနှင့် ပြည်နယ်အတွင်းနှစ်ပေါင်းများစွာ အစဉ်တစိုက် နေထိုင်လာကြသော ဒေသခံတိုင်းရင်းသားလူမျိုးများက ပိုင်ဆိုင်သည်ဟု အဖိုင်အမာပြောဆိုကြသည်။ သို့ရာတွင် “မူလဌာနနေထိုင်းရင်းသား” သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ရည်ညွှန်းမှ ကွဲပြားနိုင်သဖြင့် ထိုစကားရပ်၏ အဓိပ္ပာယ်ဖွံ့ဖြိုးချက်ကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများကသာ ဆုံးဖြတ်သွားရန် အကြံပြုကြသည်။ ဥပမာ - ကချင်ပြည်နယ်တွင် ဒေသအခေါ် “ရှုံးမရှာ” သည် မူလဌာနနေထိုင်းရင်းသားများကို ရည်ညွှန်းပြီး “ရှုံးမရှာ” အဓိပ္ပာယ်ကို ကချင်ပြည်နယ်က ဖွင့်ဆိုသွားရန် လိုပါသည်။ မူလဌာနနေထိုင်းရင်းသားကို သတ်မှတ်သည့် ဆွေးနွေးချက်များအာရ မူလဌာနနေထိုင်းရင်းသားများသည် ၁၈၂၃ ခုနှစ်မတိုင်းမီ စတင်နေထိုင်ခဲ့သော တိုင်းရင်းသားများလူမျိုးများကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် နောက်ပိုင်းအတော်ဆုံးရောက်ရှိသော လူမျိုးများကိုလည်းကောင်း (၁၉၄၇ - ၁၉၆၀) ခုနှစ်အတွင်းရှိနေခဲ့ပြီးသော ဌာနနေထိုင်းရင်းသားများကို လည်းကောင်း ရည်ညွှန်းသည်။ ပြည်နယ်အတွင်း နှစ်ပေါင်း (၆၀) ကြာ အစဉ်တစိုက် နေထိုင်ခဲ့ပြီးသူ တိုင်းရင်းသားမျိုးနှင့်များကိုမှ ဒေသခံတိုင်းရင်းသားလူမျိုးများအဖြစ် ရည်ညွှန်းသည်။

ပြန်လည်

ပြည်နယ်/တိုင်းဒေသကြီး အတွင်းရှိ မြေပြောမြေအောက်၊ ရေပြောရေအောက်နှင့် လေထုအတွင်းရှိ သဘာဝ သယံဇာတ အရင်းအမြစ်များအားလုံးကို စီမံခန့်ခွဲရာတွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့၏ ပူးတွဲစီမံခန့်ခွဲခွင့်၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့၏ သီးခြား စီမံခန့်ခွဲခွင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရတို့၏ ပူးတွဲစီမံခန့်ခွဲခွင့်တို့ကို သတ်မှတ်ရ မည်ဟု ယောဂျာယျအားဖြင့် လက်ခံကြသည်။ သို့ရာတွင် သယံဇာတ စီမံခန့်ခွဲခွင့်အာဏာ အများစုကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရ လက်ထက်တွင်သာ ထားရှိရမည်ဖြစ်ပြီး ယင်း ပြည်နယ်/တိုင်းဒေသကြီးရှိ ဒေသနှစ်ရအစိုးရများ၏ စီမံခန့်ခွဲပိုင်ခွင့်နှင့် ရိုးရာအစဉ်အလာအားဖြင့် ကျင့်သုံးလာခဲ့သော တိုင်းရင်းသားများ၏ သယံဇာတစီမံခန့်ခွဲမှုနှင့် တိုင်းရင်းသားလူပျိုးစုင်ယူများ၏ အထူးစီမံခန့်ခွဲပိုင်ခွင့်တို့ကို အသိအမှတ်ပြုပေးရမည်ဟု အဆိုပြကြသည်။ ပြည်ထောင်စု တစ်ခုလုံး၏ အကျိုးပြုဗျားကို ထိခိုက်နိုင်သော သယံဇာတတုတ်ယူမှုများကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများက ပူးတွဲစီမံခန့်ခွဲသွားရန်၊ ပြည်နယ်/တိုင်းဒေသကြီးတစ်ခုနှင့်သာ သက်ဆိုင်နိုင်သော သယံဇာတတုတ်ယူမှုများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရကသာ စီမံခန့်ခွဲသွားရန်၊ ပြည်နယ်/ တိုင်းဒေသကြီးတစ်ခုထက်မက ပတ်သက်နိုင်သော သယံဇာတ ထုတ်ယူမှုများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများက ညီနှင့်သွားရန်နှင့် အချို့ ကိစ္စရပ်

များတွင် ပြည်ထောင်စုအစိုးရလည်း ပါဝင်ညွှန်ငံးသွားရန် လိုလားကြသည်။ ထိုအပြင် အစိုးရ အဆင့်အလိုက် သယံကတ္တိမံခန်းမှုဆိုင်ရာ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့၏ ဖွဲ့စည်းပုံများတွင် ထည့်သွားပြုကြန်းထားရန် ဆွေးနွေးခဲ့သည်။

၁၂၀

သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအလိုက် သယံဇာတထွက်ယူမှုမှ ကောက်ခံရရှိလာသော ဘဏ္ဍာဒေါ်များ ကို ပြည်ထောင်စုနှင့် သယံဇာတထွက်ရှိရာ ပြည်နယ်/တိုင်းဒေသကြီးများအကြား ခွဲဝေခြင်း၊ ထိုသို့ ခွဲဝေရာတွင် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးသည် မိမိတို့ဒေသမှုရသော သယံဇာတဘဏ္ဍာဒေါ် အများစုကို ရယူခံစားပိုင်ခွင့်နှင့် ပြည်ထောင်စုဘဏ္ဍာသို့ ထည့်ဝင်ပြီးနောက် ကျွန်ုရီသော သယံဇာတ ဘဏ္ဍာဒေါ်များကို ထွက်ရှိရာ ပြည်နယ်/တိုင်းဒေသကြီးအတွင်း ပြန်လည် ခွဲဝေရာတွင် သယံဇာတထွက်သောဒေသသည် သယံဇာတ မထွက်သော ဒေသများထက် အကျိုး ခံစားခွင့် ပိုရိရမည်ဟု ယုကြည်ထားကြသည်။ ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးများ အကြား ခွဲဝေရာလည်းကောင်း၊ ပြည်ထောင်စုသို့ ထည့်ဝင်ပြီးနောက် ပြည်နယ်/တိုင်းဒေသကြီး အတွင်း ပြန်လည်ခွဲဝေရာတွင်လည်းကောင်း ခွဲဝေမည့် ရာခိုင်နှုန်းတို့ကို ခေါင်းဆောင်နှင့် ကိုယ်စားလှယ်အချို့က အစပျိုးစဉ်းစားနိုင်ရန်အတွက် အဆိုပြကြသော်လည်း အချို့ကမှ လက်ရှိ မြန်မာနိုင်ငံ၏ ဌ်မ်းချမ်းရေးဖြစ်စဉ်တွင် ဆွဲးနွေးခြင်းမပြုသေးဘဲ ပြည်သူများရွေးကောက် တင်မြောက်ပြီး လုပ်ပိုင်ခွင့်ရှိသော ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်ကသာ ပြည်သူဆန္ဒနှင့် အညီ ဆုံးဖြတ်သုတေသနသည်ဟု အကြံပြုခဲ့ကြသည်။

သယံကတာဘဏ္ဍာင် ခွဲဝေသည့် ပမာဏနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သော အဆိုပြချက် များမှာ ပြည်နယ်/တိုင်းဒေသကြီး (၈၀) ရာခိုင်နှုန်းနှင့် ပြည်ထောင်စု (၂၀) ရာခိုင်နှုန်း၊ ပြည်နယ်/တိုင်းဒေသကြီး (၇၀) ရာခိုင်နှုန်းနှင့် ပြည်ထောင်စု (၃၀) ရာခိုင်နှုန်း၊ ပြည်နယ်/တိုင်းဒေသကြီး (၆၀) ရာခိုင်နှုန်းနှင့် ပြည်ထောင်စု (၄၀) ရာခိုင်နှုန်း စသည့် ခွဲဝေမှ အချို့အစားများကို ဆွေးနွေးခဲ့ကြသည်။ ပြည်နယ်/တိုင်းဒေသကြီး ခံစားခွင့်ရှိသော သယံကတာဘဏ္ဍာင်များကို ပြည်နယ်/တိုင်းဒေသကြီး အတွင်း ပြန်လည်ခွဲဝေသင့်သည့် ရာခိုင်နှုန်းကိုမှ ဆွေးနွေးမှုများ ထဲထဲဝင်ဝင်ဆွေးနွေးခဲ့ခြင်း မရှိ သော်လည်း ကိုယ်စားလှယ်အချို့က ထွက်ရှိရာဒေသ (၂၀) ရာခိုင်နှုန်းနှင့် ကျော်ဒေသများ (၈၀) ရာခိုင်နှုန်း ခံစားသင့်သည်ဟု အဆိုပြခဲ့ကြသည်။ ဤတော်များတွင် လေ့လာတင်ပြထားသော နိုင်ငံတကာအတွေ့အကြုံများမှ ဆူဒန်နိုင်ငံတွင် သယံကတာမှ ကောက်ခံရရှိသော ဘဏ္ဍာင် များကို သယံကတာထွက်သော ဒေသအတွက် ရာခိုင်နှုန်းတစ်ခု သီးသန်ခွဲဝေပြီးမှာသာ ကျိုနိရှိသော သယံကတာ ဘဏ္ဍာင်များကို ထွက်ရှိရာ ပြည်နယ်နှင့် ပြည်ထောင်စုအကြား ခွဲဝေစေခဲ့သည်။ ထိုခွဲဝေမှုပုံစံကို မြန်မာနိုင်ငံ၏ အနာဂတ် သယံကတာဘဏ္ဍာင် ခွဲဝေမှုတွင် ထည့်သွင်းစဉ်းစား ကြည့်နိုင်ပါသည်။

ထိုအပြင် ပြည်နယ်/တိုင်းဒေသကြီးများသည် ခံစားခွင့်ရှိသာ သယံဇာတဘဏ္ဍာင်းနှင့် အကျိုး အမြတ်များကို သယံဇာတတွက်ရှိသော ဒေသရှိ မူလုံးနှင့် ဒေသရှိ တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအသုံးပြုသင့်ကြောင်း၊ လုံးလုံးခဲ့ခဲ့နှင့် အမြောက်အများ ရရှိလာသော သယံဇာတဘဏ္ဍာင်းများကို စနစ်တကျအသုံးပြုကာ တာဝန်ယူ တာဝန်ခံမှု ရှိရမည်ဟု ဆွဲ့နွေးခဲ့ကြသည်။ အခြားထူးခြားချက်တစ်ခါး ပြည်ထောင်စု အတွက် ထည့်ဝ်ပြီးနောက် ပြည်နယ်/တိုင်းဒေသကြီးသည် မိမိတို့ခံစားခွင့်ရှိသော သယံဇာတ ဘဏ္ဍာင်းများကို မိမိတို့ပြည်နယ်/တိုင်းဒေသကြီးအတွင်း၌ သာမက လိုအပ်သော အခြားပြည်နယ် များသို့လည်း ခွဲဝေလိုပါက ခွဲဝေပေးပို့ခွင့် ရှိရမည်ဟု လက်ခဲ့ကြသည်။ သယံဇာတ ဘဏ္ဍာင်း

ခွဲဝေရာတွင် ပြည်ထောင်စုပြည်နယ်သို့ ခွဲဝေခြင်းများ ရှိသက္ကသို့ ပြည်နယ် အချင်းချင်း ခွဲဝေမှုများလည်းရှိရာ မြန်မာနိုင်ငံအတွက် လက်တွေ့ကျသော နည်းလမ်းများကို ရွှေးချယ်သွားရန် လိုပါသည်။

သယံ့ကာတ ဘဏ္ဍာင်နှင့်ပတ်သက်၍ ရေရှည်အကျိုးခံစားခွင့်ကိုလည်း ဆွဲးနွေးကြသည်။ သယံ့ကာတ ဘဏ္ဍာင်များကို သားစဉ်မြေးဆက် ရေရှည်အကျိုးခံစားနှင့်ရေးအတွက် သဘာဝ သယံ့ကာတ ရန်ပုံငွေများကို ပြည်ထောင်စုအစိုးရကာသော်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရကာသော်လည်းကောင်း၊ ဆက်စပ်လျက်သော ပြည်နယ်များကာသော်လည်းကောင်း ထားရှိကြရန် အကြံပြုခဲ့ကြသည်။ ထိုအပြင် တန်ဖိုးကြီးမားသော သဘာဝသယံ့ကာတမှ ရရှိသော ဘဏ္ဍာင်များကိုလည်း သီးသန်ထားရှိခြင်းဖြင့် သယံ့ကာတဘဏ္ဍာင် အချက်အလက်ဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ရရှိစေနိုင်ပါသည်။

သက်ရောက်မှု

သဘာဝသယ်ကများကို ထုတ်ယူသုံးစွဲရောင်းချုပ်းဖြင့် ဒေသစွဲဖြီးရေးနှင့် လူမှုဘဝစွဲအီးမှုများ စသည့် ကောင်းကျိုးများ ရရှိစေနိုင်သကဲ့သို့ သဘာဝနှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်သည့် ဆိုးကျိုးများကို ထိရောက်စွာ တာဆိုးထိန်းချုပ်ထားနိုင်သည့် အကာအကွယ်ယဉ်ရားများလည်း ထားရှုရမည် ဆွေးနွေးတင်ပြကြသည်။ အကာအကွယ်ယဉ်ယားများအတွက် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက် (Environmental Impact Assessment)၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက် (Social Impact Assessment)၊ ပဋိဌာန်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်ချက် (Conflict Impact Assessment)၊ လွတ်လပ်ပြီး လူထုထုတ်မြှိုက်တင်ရယူထားသော သဘောတူညီချက် (Free Prior Informed Consent)၊ ရေဟလျော်ကြေး (Compensation for ecosystem)နှင့် ကုမ္ပဏီများ၏ လုမှုရေးတာဝန်ခံမှု (Corporate Social Responsibility) စသည့် စံနှုန်းများ ထားရှုရန်နှင့် ဒေသခံပြည်သူများပါဝင်နိုင်သော အကာအကွယ်ယဉ်ရားနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပါက ကြီးမားသော သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်ဆီးမှုများကို ထိရောက်စွာ ကာကွယ်တာဆိုး၊ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

မှတ်အဖော်ဆောင်နိုင်သည့် လမ်းကြောင်းများ

အထက်တွင် တင်ပြထားသော သဘာဝသယံဇာတဆိုင်ရာ မူဝါဒများကို အတည်ပြုပြုကြန်းစေနိုင်ရန် ချဉ်းကပ် နိုင်သည့် နည်းလမ်း (၂) ဂ ရှိသည်။ ငါးတို့မှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်းနှင့် ပြည်တွင်းပြိမ်းချမ်းရေးအတွက် ကျင်းပသော နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘာဝ သယံဇာတဆိုင်ရာ သဘောတူညီချက်များကို ရယူပြီး ပြိမ်းချမ်းရေးစာချုပ်တွင် ထည့်သွင်း ခြင်းတို့ဖြစ်သည်။ ထိနည်းလမ်း တစ်ခုဖြင့် သော်လည်းကောင်း၊ နည်းလမ်း (၂) ဂလုံးဖြင့် သော် လည်းကောင်း သဘာဝသယံဇာတဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်သွားသင့်သည်ဟု လက်ခံထားကြသည်။ ထိုသို့ဖော်ဆောင်ရာတွင် ဘုံသဘောထားများဖြင့် စည်းလုံးညီညွတ်မှု ရှိရန် လိုအပ်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွား လျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ပြိမ်းပြီး ရေရှည်တည်တဲ့ နိုင်မြေသော ပြိမ်းချမ်းရေးကို ရယူခံစားနိုင်မည် ဖြစ်သည်။

အာန်း [၇] နိုင်း

ဤတေတမ်းတွင် ရေးသားထားသော သုံးသပ်ချက်အများစုသည် လွန်ခဲ့သော ဦးသိန်းစိန် အစိုးရ လက်ထက် (၂၀၁၁-၂၀၁၅ ခန့်)အတွင်း အခြေအနေများအပေါ်တွင် ပြုလုပ်ထားပါသည်။ လက်ရှိအုပ်ချုပ်နေသော အရပ်သားအစိုးရသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သော သဘာဝ သယံကဗျာဆိုင်ရာ စီမံကိန်းလုပ်ငန်းများကို ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သမ္မတဦးသိန်းစိန် လက်ထက် အတည်ပြုခဲ့သော သဘာဝသယံကဗျာဆိုင်ရာ ဥပဒေနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ထိရောက်စွာ ပြန်လည် သုံးသပ်ခြင်းများ မပြုရသေးပေါ့ ကချင်ပြည်နယ်သည် ကျောက်စိမ်းလုပ်ငန်းများမှ ဝင်ငွေ ဒေါ်လာသန်း၏ ရရှိ သော်လည်း နိုင်ငံတော်သာဏ္ဍားသို့ အနည်းငယ်သာ စီးဝင်နေနှင့် ကျောက်စိမ်းတွက်ရှိသော အတည်ပြုနယ်သည်။ ရရှိပြည်နယ်တွင်လည်း ရရှိ အဆင့်အတန်းနှင့် ဒေသဖွံ့ဖြိုးရေးအဆင့်မှာ လိုအပ်ချက်များ ရှိနေသေးသည်။ ရရှိပြည်နယ်တွင်လည်း ရရှိ ကမ်းဂျာန် သဘာဝဓာတ်ငွေ့၏ အကျိုးအမြတ်များကို ရရှိနေသောအတွက် မစိမိမှတ်သာ ခွဲပေးပြီး စီမံကိန်းများ အတွက် သိမ်းထားသော လယ်ယာမြေပြုသုနာများမှုလည်း ယခုထိတိုင် ဖြေရှင်းပေးခြင်း မရရှိပါ။ ရရှိကမ်းဂျာန်တွင် သဘာဝဓာတ်ငွေ့၏ အဆင့်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရေးရုံး ပြည်နယ်မှ မရန်းတွက်နှင့်သေးသဲ ဖွံ့ဖြိုးမှုအဆင့် နိမ့်ကျေနေဆဲ ဖြစ်သည်။

ဤသုတေသနတေတမ်းတွင် မြန်မာနိုင်ငံ၏ သယံကဗျာဆိုင်ရာ အရှင်အထူတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး များအတိုက် မဟုတ်ဘဲ ပြည်နယ်နှင့်ခုကြုံသာ လေ့လာထားပါသည်။ သို့ရာတွင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များအတွက် သင်ခန်းစာယူနိုင်သည့် ထိပြည်နယ်နှစ်ခုမှ တွေ့ရှုချက်များ တင်ပြထားသဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် သယံကဗျာဆိုင်ရာ စီမံခန့်ခွဲမှုအတွက် စဉ်းစားပုံဖော်ရာတွင် တစ်စုံတစ်ရာ အကျိုးရှိနေနိုင်မည်ဟု ယုံကြည်။ ရရှိပြည်နယ်တွင် စီမံကိန်းကြီးများအတွက် ကုမ္ပဏီနှင့် အစိုးရကြား သဘောတူ လက်မှတ်ရေးထိုး ထားသော နားလည်မှုစာချွန်လွှာ (MoU) မရရှိနိုင်ခြင်း၊ ဒေသခံပြည်သူများနှင့် တိုင်ပင်ညိုနိုင်းမှ မရရှိဘဲ စီမံကိန်း များကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းနှင့် စီမံကိန်းနှင့်အတွက်ပေါ်ဖော်အားလုံး မြန်မာနိုင်ငံ၏ အသက်မွေးဝမ်းကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအပေါ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ/ တာဝန်မှုပြဿနာ ကြီးကြီးမားမား ရှိနေသည်။ ကချင်ပြည်နယ်တွင် ကျောက်စိမ်းဝင်ငွေားအပေါ် ထိရောက်စွာ အခွန်မစည်းကြပ်နိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုအပေါ် ကုစားမှ မရရှိခြင်းတို့ကြောင့် အစိုးရ၏ စွမ်းဆောင်ရည်နှင့် စေတနာတို့ကို ပြည်သူများက မေးခွန်းထုတ် လာပါသည်။ ထိပြဿနာများကို အချိန်မီ မဖြေရှင်းနိုင်လျှင် မြန်မာနိုင်ငံသည် “သယံကဗျာ ကျိုန်စာ” သင့်သော နိုင်ငံတစ်ခုဟု ကမ္ဘာက လက်ညီးထိုးလာ နိုင်သည်။

ထိုကြောင့် ဗဟိုချုပ်ကိုင်မှ ကြီးစီးနေသော သယံကဗျာကုန်ကို ကောင်းမွန်ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းရန် လိုပါသည်။ နိုင်ငံတော်အတွက် အကြံအရ သယံကဗျာဆိုင်ရာ အခွင့်ရေး (ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်နှင့် ဝင်ငွေ ခွဲဝေပိုင်ခွင့်) တို့ကို နိုင်ငံ၏ ဖွံ့စည်းပုံအခြေခံဥပဒေတဲ့တွင် ထည့်သွင်းထားသည်။ ယခင်ဖွံ့စည်းပုံအခြေခံဥပဒေတဲ့တွင် သယံကဗျာဆိုင်ရာ လုပ်ပိုင်ခွင့်များ မပါရှိသော နိုင်ငံများတွင် သယံကဗျာလုပ်ပိုင်ခွင့်များကို ပြုပိုင်းချမ်းရေး ထိပြဿနာသည် လက်ရှိအခြေအနေအရ အားတက်ဖွံ့ဖြိုးရာမရရှိပါ။ နိုင်ငံရေးကို လက်နက်နှင့် ဖြေရှင်းခြင်းထက် စားပွဲခုံတွင် ညိုနိုင်းဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားရန် လိုပါသည်။ သယံကဗျာသည် ဆွေးနွေးညိုနိုင်းသာင့်သော အကြောင်းအရာတစ်ခု ဖြစ်ပြီး နှစ်ဘက်လုံး လက်ခံနိုင်သည့် သဘောတူညီမှု တစ်ခု ရယူနိုင်ပါက လက်နက်ကိုင်ပဋိပက္ခများကို ထိန်းချုပ်ရာတွင် အထောက်အကျ ဖြစ်နိုင်မည်။ ထိုမှတ်ဆင့် လက်ရှိဖွံ့စည်းပုံအခြေခံဥပဒေကို ပြုပိုင်းချမ်းရေးသဘောတူညီချက်နှင့်အညီ ပြင်ဆင်ပြုလျှော့နှင့်ရန် လိုပါသည်။ ထိုမှတ်ဆင့် ဖက်ဒရယ်ဒီမိုကရေးပြုပိုင်းဆောင်ရွက်စွာ ပေါ်ပေါ်လာနိုင်ပြီး ရေရှည် တည်တဲ့နိုင်မြှေသော ပြုပိုင်းရေးကို ရရှိနိုင်မည် ဖြစ်သည်။

ၢုံးကားသုံး အရင်အဖွဲ့များ

- ပြည်ထောင်စုမြန်မာနိုင်နိုင် ၂၀၀၈ ခွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
- ခွန်းမတ်ရှုကိုဘန်၊ ပင်လုံစာချုပ်ရှင်းတမ်း (၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်)
- နိုင်ဟံသာ၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေးနှင့် သက်ဆိုင်သော ဆောင်းပါးများ (၂)၊ (၂၀၁၁ ခုနှစ် ဒီဇင်ဘာလ)
- နိုင်ဟံသာနှင့် အင်တာဗျားမေးမြန်းချက်များ (၂၀၁၆ ခုနှစ် ဒီဇင်ဘာလ)
- မြန်မာနိုင်ငံရွှေ့နေများကောင်းစီ၊ ဖက်ဒရယ်ရေးရာ
- မြန်မာ-တရာတ် ပိုက်လိုင်းတောင့်ကြည့်ရေးအဖွဲ့၊ မြန်မာ-တရာတ် ရေနှစ်နှင့် ဓာတ်ငွေ့ပိုက် လိုင်းတစ်လျှောက် လူမှုတရားမျှတမူကို ရှာဖွေခြင်း (၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်)
- မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ခုထိယအကြော်ပြင်ဆင်သည့် ဥပဒေ (၂၀၁၆ ခုနှစ် ပြည်ထောင်စု ဂွေါတ်တော် ဥပဒေ အမှတ် ၂၃) ၂၀၁၆ ခုနှစ် ဧပြီလ (၂၉) ရက်
- မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ ၁၉၉၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်
- ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ
- မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသော "နိုင်ငံတော်၏ အဖိုးတန် သယံကတာများ ဖြစ်ကြသော ကျောက်စိမ်းကျောက်မျက်ရတနာထုတ်လုပ်မှု၊ သတ္တာ သယံကတာ ထုတ်လုပ်မှု၊ စီးပွားရေး ကဏ္ဍများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်တောင့်ရောက် ထိန်းသိမ်းရေးဆိုင်ရာ အကြံပြု တင်ပြချက်" ဦးနေဝါဒ်းထွန်း၊ ဥက္ကဋ္ဌး မြန်မာနိုင်ငံတွေမြားနှငါး သတ္တာလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း၊
- Adam Smith International and MDRI, Institutional and Regulatory Assessment of the Extractive Industries in Myanmar (12 May 2015), (available at: <http://documents.worldbank.org/curated/en/392811468000286309/Main-report>), accessed 8 February 2017
- Andrew Bauer, Paul Shortell and Lorenzo Delesques, Sharing the Wealth: A Roadmap for Distributing Myanmar's Natural Resource Revenues (February 2016), (available at: http://www.resourcegovernance.org/sites/default/files/nrgi_sharing_Myanmar_Revenue-Sharing.pdf), accessed 7 January 2017
- Andre Plourde, Oil and Gas in the Canadian Federation (Department of Economics, University of Alberta, Working paper No. 2010-01, Janauary 2010), (available at: <https://sites.ualberta.ca/~econwps/2010/wp2010-01.pdf>) accessed 8 February 2017
- Arakan Oil Watch, Breaking the Curse: Decentralizing Natural Resource Management in Myanmar (February 2016), (available at: <http://arakanoilwatch.org/wp-content/uploads/2016/03/Breaking-the-Curse-Eng.pdf>), accessed 7 January 2017
- Arakan Oil Watch, Danger Zone: Giant Chinese Industrial Zone threatens Burma's Arakan coast (December 2012), (available at: <http://arakanoilwatch.org/wp-content/uploads/2012/12/Danger-Zone.pdf>)

အရင်းအမြစ် - တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) မှ ထုတ်ဝေသော "ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒများ အကြံပြုချက်များ(မူကြမ်း)" စာအဦး၊ စာမျက်နှာ ၁၈-၃၂

ဦးတည်ချက်

သက်ဆိုင်ရာတိုင်းရင်းသားပြည်နယ်ရှိသားလုပ်နယ်တို့ ပြည်နယ်ရှိသားလုပ်သူများ ပိုင်ဆိုင်ခွင့်၊ သုံးစွဲပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိရေးကို အခြေခံသည့် ဖက်ဒရယ် ဒီမိုကရေစီ စွဲ၊ စည်းပုံအခြေခံဥပဒေနှင့်အညီ ရေးဆွဲသော တိုင်းရင်းသားပြည်နယ်များ၏ မူဝါဒများ ဥပဒေများ ပြဋ္ဌာန်းအကောင်အထည်ဖော်ရန်။

အခြေခံလမ်းညွှန်မှုများ

- ၁။ ဒေသခံတိုင်းရင်းသားလူထုကို တို့ချက်နစ်နာစေနိုင်သည့် အကြီးတားစီမံကိန်းများ၊ အထူးစီးဌားရေးရုံးနှင့် တန်ဖိုးကြီးသော သယံကတဗျားဖော်သုံးစွဲခြင်း လုပ်ငန်းများကို "ပြည်ထောင်စုသဘောတူစာချုပ်" ရရှိသည့် ကာလအထိ ရပ်ဆိုင်းထားရမည်။
- ၂။ သဘာဝသယံကတ စီမံခန့်ခွဲရေးတွင် ဒေသခံ တိုင်းရင်းသားလူမျိုးများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အုပ်ချုပ်မှုစနစ်အောက်ရှိ ရေရှည်တည်တုံ့ခိုင်မြေသော သဘာဝသယံကတ စီမံခန့်ခွဲမှုစနစ်ကို ကျင့်သုံးပိုင်ခွင့်နှင့် ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိစေရမည်။
- ၃။ အကြီးတားစီမံကိန်းများ၊ အထူးစီးဌားရေးနှင့် တန်ဖိုးကြီးသော သယံကတ တူးဖော်သုံးစွဲရာတွင် ပထမ ဦးတားပေး အနေနှင့် ဒေသခံလူထုထံမှ ဂွတ်လပ်စွာ သဘောထားရယူရန်အသိပေးခြင်းဖြင့် ငါးတို့၏ သဘောတူညီမှ ရယူသည့် နိုင်ငံတာက စံချိန်စံညွှန်း (FPIC) ဖြင့် ချမှတ်သွားရမည်။

မူဝါဒအကြံပြုချက်များ

- ၁။ တိုင်းရင်းသားပြည်နယ်တွင်းရှိ သဘာဝသယံကတအားလုံးသည် သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်ရှိ ဌာနေတိုင်းရင်းသားပြည်သူလူလုပ်ဆိုင်သည်။
- ၂။ လေထု၊ ရေထုနှင့် မြေပေါ်မြေအောက်ရှိ သဘာဝအရင်းအမြစ်များအပါအဝင် ဌာနေတိုင်းရင်းသားများ၏ ရုံးရာခလေ့ အစဉ်အလာအရ ကျင့်သုံးလာသော သဘာဝသယံကတ စီမံခန့်ခွဲမှုစနစ်များကို အသိအမှတ်ပြုအာမခံသည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရမည်။
- ၃။ သဘာဝသယံကတများကို စီမံခန့်ခွဲရာတွင် ဒေသခံတိုင်းရင်းသားပြည်သူလူထု၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ နှင့် ဒေသနှုပ်ရ အစိုးရ တို့ ပူးပေါင်းဆောင်ရွက်ရမည်။
- ၄။ သဘာဝသယံကတနှင့်ပတ်သက်ပြီး ထုတ်ယူသုံးစွဲခွင့်၊ တိုက်ရှိက်အကျိုးအမြတ်ခွဲဝေခံစားခွင့်၊ တိုင်းရင်းသားပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်များကို ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စွဲ၊ စည်းပုံအခြေခံဥပဒေများတဲ့တွင် ရေးဆွဲပြဋ္ဌာန်းရမည်။
- တရားဥပဒေနှင့် စီမံခန့်ခွဲရေးမှုသောင် - (၁) သဘာဝသယံကတထုတ်ယူရောင်းချမှုအတွက် စီမံခန့်ခွဲရာတွင် ရုံးလုပ်ငန်း၊ မြေသာ၍ အားလုံးပါဝင်သော မဟာဗုဒ္ဓဘာ ချမှတ်ရမည်။ (၂) သဘာဝ သယံကတ စီမံခန့်ခွဲရေးအတွက် တရားဥပဒေနှင့်စီမံခန့်ခွဲရေးကို ရေးဆွဲပြဋ္ဌာန်းကျင့်သုံးရမည်။ (၃) ရေနံ၊ သဘာဝ

- ASSYC, Supply and Command: Natural gas in Western Burma (ASSYC, July 2006), (available at: http://burmacampaign.org.uk/media/shwe_gas.pdf), accessed 8 Feb 2017
- Asia Foundation, Natural Resources and Subnational Governments in Myanmar: Key Consideration for Wealth Sharing in Myanmar (June 2014), (available at: <https://asiafoundation.org/resources/pdfs/NaturalResourcesandSubnationalGovernmentsinMyanmar.pdf>), accessed 7 January 2017
- Global Witness, Jade: Myanmar's "Big State Secret" (October 2015), (available at: https://www.globalwitness.org/documents/18095/Jade_full_report_online_hi_res.pdf), accessed 8 February 2017
- Kachin Development Networking Group: Kachin State Natural Resources Development Policy Discussion Paper (KDNG, June 2015) (available at: <http://www.kdng.org/2015/06/17/kachin-state-natural-resources-development-policy-discussion-paper/>), accessed 7 January 2017
- Nicholas Haysom and Sean Kane, Negotiating natural resources for peace: Ownership, control and wealth-sharing (Hd Briefing Paper, October 2009), (available at: http://comparativeconstitutionsproject.org/files/resources_peace.pdf), accessed 8 February 2017)
- Memorandum of Understanding between the Government of the Republic of Indonesia and the Free Aceh Movement (15 August 2005) (available at: http://www.acehpeaceprocess.net/pdf/mou_final.pdf), accessed 8 February 2017)
- The Comprehensive Peace Agreement between the Government of the Republic of the Sudan and the Sudan People's Liberation Movement/Sudan People's Liberation Army (9 January 2005), (available at: <http://unmis.unmissions.org/Portals/UNMIS/Documents/General/cpa-en.pdf>), accessed 8 February 2017)
- The Constitution Acts, 1986 to 1982, Department of Justice, Canada (available at: http://laws-lois.justice.gc.ca/PDF/CONST_E.pdf), accessed 8 February 2017)
- http://hdr.undp.org/sites/default/files/2015_human_development_report.pdf, (accessed 7 January 2017)
- http://www.resourcegovernance.org/sites/default/files/nrgi_sharing_Myanmar_Revenue-Sharing.pdf, (accessed 7 January 2017)
- <http://www.mmtimes.com/index.php/special-features/151-energy-spotlight/2922-offshore-gas-fields.html>, (accessed 7 January 2017)
- <http://www.myanmar-now.org/news/i/?id=947fc3ae-c8fd-4735-a0dd-9a840f0cf66b>, (accessed 7 January 2017)
- <http://www.bangkokpost.com/print/356692/>, accessed 7 January 2017)
- https://www.unicef.org/myanmar/Rakhine_State_Profile_Final.pdf, accessed 1 January 2017)

ခါတ်ငွေ့နှင့် သတ္တုတူးဖော်ရေးအပါအဝင် အခြားသော သဘာဝသယံဉာဏ် ထုတ်ယူရောင်းချမှုများသည် ကောင်းမွန်သော အကောက်အခွန် ရရှိနိုင်ရေးအတွက် ထိတိရောက်ရောက် ပူးပေါင်းလီပံ့ခန့်ခွဲရမည်။

၅။ တိုင်းရင်းသားပြည့်နယ်များအတွင်းရှိ သဘာဝသယံကဗျာများ ထုတ်ယူသုံးခွဲခြင်းအပေါ် ဖက်ဒရယ်ပြည့်ထောင်စု အစိုးရနှင့် တိုင်းရင်းသားပြည့်နယ်အစိုးရအကြော် အကောက်အခွန်များ ခွဲဝေသုံးခွဲမှု အချိုးကို ဖက်ဒရယ်ဒီဇိုင်းရွှေ့စဉ်းစုစုပေါ် ပေးပို့အပေါ် ပေးပို့အပေါ် ဖြစ်ပေါ်ခဲ့၏

- အခွန်ကောက်ခံခြင်း - (၁) ရှင်းလင်းပြီး တသမတ်တည်းရှိကာ စဉ်ဆက်မပြတ် တိုးမြှင့်ကောက်ခံနိုင်သော အခွန်ကောက်ခံရေးစနစ်ကို ချမှတ်ရမည်။ (၂) အခွန်ဝင်ငွေများကို သေချာစွာ စာရင်းပြုစရမည်။ (၃) အခွန် ဘဏ္ဍာဏ္ဍာငွေကြီးကြပ်ခြင်းနှင့် အခွန်စာရင်းစစ်ဆေးမှုကို အားကောင်းစေရန် လွှာတ်လပ်သည့် စုစုမံးစစ်ဆေးရေး ကော်မရှင်များထားရှိ၍ အကောင်ထည် ဖော်ရမည်။

- အခွန်ဘဏ္ဍာငွေများကို မျှဝေအသုံးပြုခြင်းနှင့် စီမံခန့်ခွဲခြင်း - (၁) နှစ်စဉ်သုံး ကုန်ကျစရိတ် မြင့်မားမှုကို ရောမွှေ့စေခြင်း၊ နိုင်ငံ၏ဘဏ္ဍာငွေမဟုတ်ဘဲ ပြင်ပ (သို့မဟုတ်) အခြားမှုလာသော အသုံးစရိတ် များကို နိုင်ငံ၏ ဘဏ္ဍာငွေအသုံးစာရင်းတွင် ထည့်သွေး စီမံခန့်ခွဲရမည်။ (၂) သဘာဝသယ်ကတ ထုတ်ယူရောင်းခြင်းမှရရှိသော အခွန်နှင့်ဝင်ငွေများကို မျှဝေအသုံးပြုခြင်း အပါအဝင် တိုင်းရင်းသား ပြည်နယ်အဆင့် ဘဏ္ဍာဝင်ငွေမျှဝေအသုံးပြုခြင်း ပုံသေနည်း (Revenue Sharing Formula) ကို ဥပဒေဖြင့် ရေးဆွဲပြောန်းအကောင်အထည်ဖော်ရမည်။ (၃) အစိုးရပိုင်နှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများမှ ပေးဆောင်ရမည့်အခွန်ပမာဏကို ရှင်းလင်းစွာ သတ်မှတ်ပြီး အကောင်အထည်ဖော်ရမည်။

- **အစိုးရ (သို့မဟုတ်) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ** - (၁) အစိုးရပိုင်နှင့်နိုင်ငံပိုင် သယံဇာတထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများအတွက် အခြားစီးပွားရေးလုပ်ငန်းများနည်းတူ ပွင့်လင်းမြင်သာမှာ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို အခြေခံသည့်ဥပဒေများကို ပြဋ္ဌာန်းပေးရမည်။ (၂) တိကျေ ရှင်းလင်းမှုမရှိသော တာဝန်နှင့်အခန်းကဏ္ဍ၊ ပြည်သူ့ပိုင်သာဏ္ဍာဏ္ဍာင့်ကို အလွှာသုံးစားပြုလိပ်ခြင်း၊ အားနည်းသော စီမံခန့်ခွဲမှုနှင့် ကိုယ်ကျိုးစီးပွားမော်ကိုးမှုကြောင့် ဖြစ်ပေါ်သော အကျင့်ပျက်ခြစားမှုများကို စနစ်တကျ ကိုင်တွယ်ပြေချင်းရန်အတွက် ဥပဒေများ ပြဋ္ဌာန်းပြီး အရေးယူရမည်။

၆။ ပြည်ထောင်စုအစိုးရအနေဖြင့် သဘာဝသယံဉာဏ် နှင့်ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်း တစ်ခုခု ပြုလုပ်ပါက သဘာဝပတ်ဝန်းကျင် ထိနိုက်မှုအပေါ် အကျိုးသက်ရောက်မှုရှိ/မရှိ ဆန်းစစ်ခြင်း (EIA)၊ လူမှု ဘဝအပေါ် အကျိုးသက်ရောက်မှု ရှိ/မရှိ ဆန်းစစ်ခြင်း (SIA)၊ ကျန်းမာရေး ဆိုးကျိုး သက်ရောက်မှု ရှိ/မရှိ ဆန်းစစ်ခြင်း (HIA)၊ ပဋိပက္ခ ဖြစ်နိုင်ခြေ အတွက် ဆန်းစစ်ခြင်း (CIA) နှင့် အခြားလိုအပ်သော ဆန်းစစ်ခြင်း တို့ကို တိုင်းရုံးသားပြည်သူများ သိရှိနားလည်အောင် စနစ်တကျ ရှင်းလင်းချုပြုပြီးမှ ငါးပြည်သူလုတေသီ သဘောတူသိခဲ့ဖြင့် အကောင်အထည်ဖော်ရမည်။

ပြုလုပ်သည့် ဧရိယာတွင် အေသာခံ တိုင်းရင်းသားလူထုနှင့် အမျိုးသမီးများ၏ ဘဝလုပြောအပ်၏ ဖြစ်ပေါ်မည့် ထိခိုက်နှစ်နာများကို ကာကွယ်ရမည့် အပြင် သဘာဝသယံဇာတ ထုတ်ယူသုံးခြုံပြီးနောက် ဖြစ်ပေါ်လာသည့် ထိခိုက်နှစ်နာများကို ပြန်လည်ကုတ္ပါဒ်နှင့် ပြုစုံပြီးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်။ (၄) အေသာခံ တိုင်းရင်းသား လူထုများပြုလုပ်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပ်၏ အကျိုးသက်ရောက်မှုရှိ/မရှိ ဆန်းစစ်ခြင်း(EIA)၊ လူမှုဘဝ အပ်၏ အကျိုးသက်ရောက်မှု ရှိ/မရှိ ဆန်းစစ်ခြင်း(SIA)၊ ကျို့မှုများ ဆိုးကျိုး သက်ရောက်မှု ရှိ/မရှိ ဆန်းစစ်ခြင်း(HIA)၊ ပဋိပက္ခ ဖြစ်နိုင်ခြေ အတွက် ဆန်းစစ်ခြင်း(CIA) နှင့် အေားလုံအပ်သော ဆန်းစစ်ခြင်းတို့ကို အသိမှတ်ပြုရမည်။

၇။ သဘာဝသယ်ကတများ ထုတ်ယူရောင်းချက်တွင် လေ့လာစစ်ဆေးရန် အတွက်ပညာရှင်၊ ဒေသခံ တိုင်းရင်းသား လုထိအခြေပြု အဖွဲ့အစည်းများ (CBOs) နှင့် အရပ်ဖက် လူအဖွဲ့အစည်းများ (CSOs) ပါဝင် ဖွဲ့စည်းထားသော လွတ်လပ်သည့် စောင့်ကြည့်လေ့လာရေး ကော်မရှင်နှင့် စုစုပေါင်းစပ်ဆေးရေး ကော်မရှင်များ ကို လွတ်လပ်စွာဖွဲ့စည်းခွင့်ပြု၍ လေ့လာစစ်ဆေးခွင့်ရှိရမည်။

၈။ သဘာဝသယံကတမှ ရရှိသော အကျိုးအမြတ်များကို တိုင်းရင်းသားပြည်နယ်များအတွင်းရှိ ကျွန်းမာရေးလုပ်ရေးနှင့် အေားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြန်လည်အသုံးပြုရမည် - (၁) ကျွန်းမာရေးနှင့် ပညာရေးအတွက် ဘဏ္ဍာဂျေဒွေကို ပိုမိုရင်းနှီးပြောပိန့်ရမည်။ (၂) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိကလိုအပ်သည့် အခြေခံအဆောက်အအုံများကို ဆောက်လုပ်၍ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်။ (၃) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသုံးပြုသော ဘဏ္ဍာဂျေဒွေနှင့် အသုံးစာရိတ် စီမံခန့်ခွဲမှုစနစ်ကို သေချာစွာ ကြိုးကြပ်ရမည်။

၉။ သဘာဝသယ်ကတစ်မီးနှင့်ခြေားတွင် နိုင်ငံတကာကုမ္ပဏီနှင့် ငွေကြေးထောက်ပံ့သူများ၏ ပူးပေါင်း ပါဝင်မှုကို စနစ်တကျလမ်းညွှန် ကြီးကြပ်ရမည်။

- **နိုင်ငံတကာကုမ္ပဏီများ၏အခန်းကဏ္ဍာ -** (၁) ကုမ္ပဏီများ၏ လူမှုရေးဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုနှင့် လုပ်ငန်းများကို နိုင်ငံတကာစံချိန်စံနှုန်းနှင့်အညီ အကောင်အထည်ဖော်ရမည်။ (၂) ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဒေသခံတိုင်းရင်းသားလူထု၏ သဘောတူညီမှုကို အလေးထား ရယူရမည်။ (၃) ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာပြည်တွင်းညပဒေ အားနည်းနေပါက နိုင်ငံတကာ ဥပဒေနှင့် စံချိန်စံနှုန်းအတိုင်း လိုက်နာ အကောင်အထည်ဖော်ရမည်။
 - **နိုင်ငံတကာအသိုင်းအစိုင်း၏အခန်းကဏ္ဍာ -** (၁) နိုင်ငံတကာ ငွေကြေးထောက်ပံ့သော အဖွဲ့အစည်းများ သည် အားလုံးပါဝင်ရေးဆွဲဆုံးဖြတ်သည့် လုပ်ငန်းအစီအစဉ်ချမှတ်ရေးကို အားပေး ထောက်ပံ့ရမည်။ (၂) စောင့်ကြည့်လေ့လာခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ခြင်းများသည် ကောင်းမွန်သော နိုင်ငံတကာ စံချိန်စံနှုန်း နှင့်အညီဆောင်ရွက်ရမည်။

၁၀။ သဘာဝသယ်ဇာနှင့်ပတ်သက်သော ဗဟိုသုတေသနသိပညာများကို ကျောင်းသင်ရှိုံးထွန်းတမ်းထဲတွင် ထည့်သွင်းသင်ကြားပေးရမည်။

၁၁။ သဘာဝသယံကတများ ထုတ်ယူရောင်းချေရာတွင် အချိန်တိအတွင်း အလွန်အကျွန်ထုတ်ယူခြင်း မပြုပဲ
ကောစနစ်ပျက်စီးမှ လျော့ကျအောင် စနစ်တက္ကထုတ်ယူသည့် မှတ်ဒုများ ခါမှတ်ရမည်။

အမျိုး

ကျောက်စိမ်းတူးဖော်ခြင်း သမိုင်း

ကျောက်ထိမ်း စတင်တွေ့ရှိသူမှာ Jeng Reng Du Wa ကတော် Du Jan Naw Hpwi Tsen ဖြစ်သည်။ တစ်နေ့သောအခါတွင် Du Jan Naw Hpwi Tsen မှ နောက်လိုက်များနှင့် အတူ ထောင်ယာထဲသို့ ဖက်ချားထွက်သောအခါ တော့ဆင်ရှုံးအပ်ကြီးတစ်အပ်နှင့် ထိုးသဖြင့် အခြား တစ်ဘက်သို့ ရောင်းပုန်းနေကြသည်။ ဆင်အပ်ကြီးမှာ ငါးတို့ဖက်ချားသွားမည့် ဘက်သို့ ဦးတည်ကာ သွားကြသည်။ ဆင်အပ်ကြီး မရှိတော့သည့်အတွက် ငါးတို့ဖက်ချားရန် ပုန်းအောင်းရာမှ ထွက်အလာ နေရောင်ထိုးသဖြင့် တော့က်ပစ်မ်းစိသော ကျောက်တုံးကြီး များကို တွေ့လိုက်သည်။

နေစဉ် ဖြတ်သန်းသွားလာသော်လည်း ထိကျောက်တုံးကြီးကို ယခုကဲ့သို့ တောက်ပစ္စ၊ မတွေ့ရှိခဲ့ပေ။ ယခုမှာမူ တောဆင်ရှင်းကြီးများ အပ်လိုက်ဖြတ်ကျောန်းသွားရာမှ ကျောက်တုံးပေါ်ရှိ ရေညီများ ကွာကျသွားခြင်းကြောင့် ကျောက်စိမ်းတုံးကြီးကို တွေ့ရှိခြင်းဖြစ်သည်။ ဒါမ်သို့ ရောက်သော အခါ ဒုဝါကြီးအား ပြောပြကာ နတ်ဆရာတိုင်ခုံအဖြစ် အသုံးပြုလျှင် ကောင်းမည်ဟု အကြံပြုသဖြင့် ဒုဝါကြီးမှ အစေအပါးများအား သွားရောက်ယူဆောင်ရှိုင်းကာ နတ်ဆရာတိုင်ရန် ထိုင်ခုံအဖြစ် အသုံးပြုခဲ့သည်။

ຊື່ດີເກີ້ວິກະຕົວນັ້ນມາ ຍາກົງການີ້ແມ່ຍາກົງရາຕູນ ທຶນິດຈຸ່ມຄຸ້ມວິເງິນ ທຶນິດເກົງການທຳ:ກົບປັດ ທຶນິດຈຸ່ມ
ອາເງິນ ວຳ:ວາກູ້ຫຼື ກົດປູ່ມູນ:ຄຸ້ມລູນ ກົດລະຮາທຶນິດຈຸ່ມ ອາເງິນ ອາວິ່ນ:ປູ່ລາຄົນ: ຕົ້ນເຟັນເວົາ
ອາລີຕູນ ຊຸດີເກີ້ວິກະ:ໜີ ດູກົກວູຍົດຝົກ ຕາရຸຕົກລົບປັນ: Wangli Min ພັດ ຖົງ ຈູ ທ່ານ
ທຶນິດຝູ້ລື້ມູນ ຮາວາဝຍ່າຣົນອາຕູກ ລາເວົາອາລີ ຊຸດີເກີ້ວິກະຕົວ ທຶນິດເຟັນເວົາ
ເກົງການທຶນິດ:ທຳ:ເກີ້ວິກະ:ກິ ໂດຍ:ວູ້:ກາ ປິລາວວຸ່ນເວົາ ໄດ້ວິດ: (၃၀၀) ພັດ ອົບຍຸ້ເວົ້ວໝັ້ນ||
ຊຸດີກະຕົວນັ້ນ ທຶນິດເກົງການທຳ:ໜີ ຕາກົດພິ:ກິ ມວິທະເງິນ ຕາရຸຕົກມູນ:ມູນກົດທີມູນ:ກາ
ໄດ້ເມື່ອກົດອາມູນ:ເບ:ໜົນ ອົບວູ້:ເກົງການ: ຊຸດີເກີ້ວິກະ:ກິ ອົບ:ວາອາ:ໜ ເປົ້າເປົ້າວໝັ້ນ||
ຊຸດີເກີ້ວິກະ:ວໝັ້ນ ທຶນິດຕົກພິ:ມຄຸ້ມເວົາ ເກົງການທຳ:ກິ ໄດ້ເມື່ອກົດອາມູນ:ເບ:ອືນ:ມູນ ຍູ້ໃໝ່
ມຄຸ້ມຫຼຸງ ບູ້ສະກາວ ດັນ:ໜີເກີ້ວິກະ:ກິ ທຶນິດຕົກກົດວູ້:ກິ ອາຫດນັ້ນເວົ້ວໝັ້ນ||

ထိတရှတ်ကုန်သည်နစ်ပြီးသည် ဒုဝါကြီး၏ အနီးမောင်နံထုတ္တာ နောက်တစ်ကိမ်ပြန်လည် ရောက်ရှိလာသောအခါ တရှတ်ဘုရင်ကြီးက ကျေးဇူးတင်သဖြင့် ငွေဒဂါး (၂၀၀) ကို လက်ဆောင်အဖြစ် ထပ်မံထည့်လာပေးကြောင်း ဒုဝါကြီးအား ပြောပြသည်။ ထိုအပြင် အခြား ကျောက်စိမ်းများကိုလည်း ဆက်လက်ရှာဖွေတူးဖော်ခွင့် တောင်းခံရာမှ Jeng Reng Du Wa ကို အခွန် ၁၀% ဆောင် စေကာ တူးဖော်ခွင့်ပြခဲ့သည်။ ဆင်ခြေရာမှ တစ်ဆင့် စတွေ့ခဲ့သော ထိုမော် (ကျောက်တွင်း)ကို Magwi Hkang Maw ဟူ၍ ခေါ်ဝေါ့ခဲ့ကြသည်။ အချို့မှာမူ စတင်တူးဖော်ရန် လုပ်ကွက် စတင် ဖော်စဉ်တွင် ခွေးခြေရာကို မြင်တွေ့ခဲ့သဖြင့် ဂွေခါမော် (Gwi Hka Maw) ဟုလည်း ခေါ်ဝေါ့ကြသည်ဟု ဆုံးစုံမှတ်ရှိကြသည်။

၁၂၅

ကျောက်စိမ်းတုံးဖော်ရေးဌာန (လုံးခင်း) ၏ ဝန်ထမ်းအင်အား*

စဉ်	ဌာန	ညွှန်များ	ဒီ ညွှန်များ	လ/ဝ ညွှန်များ	ဒုလဲ/ဝ ညွှန်များ	လ/ဝ မန်နေဂျာ	အမူ ထပ်	စုစု ပေါင်း
၁	ကျောက်စိမ်း တူးဖော်ရေးဌာန၊ လုံးခင်း							
	(က) စီမံ/ထိန်းသိမ်း	၁	၁	-	-	၃	၁၇	JJ
	(ခ) ထိန်းသိမ်း/ တင်ပို့ရေး	-	-	၁	-	၁	၁၄	၁၆
	(ဂ) လုပ်ငန်းကြီးကြပ်	-	-	-	၁	၁	၄	၆
	(ဃ) တိုင်းတာ/စစ်ဆေး	-	-	၁	၁	J	၈	၁၂
	(င) တန်ဖိုးဖြတ် (ဖက်)	-	-	၁	-	J	၅	၈
	(စ) တန်ဖိုးဖြတ် (လခ)	-	-	၁	-	J	၅	၈
	(ဆ) တန် (၃၀၀၀)	-	-	-	-	-	၃	၃
J	ကျောက်စိမ်း တူးဖော်ရေးဌာန၊ စခန်းရုံး (ခွဲ့စီး)	-	-	-	၁	J	၄	၇
၃	ကျောက်စိမ်း တူးဖော်ရေးဌာန၊ စခန်းရုံး (မိုးညှင်း)	-	-	၁	-	J	၁၀	၁၃
၄	ကျောက်စိမ်း တူးဖော်ရေးဌာန၊ စခန်းရုံး (မြစ်ကြီးနား)	-	-	-	၁	၁	၅	၇
	စုစုပေါင်း	၁	၁	၅	၄	၁၆	၈၅	၁၀၂

၁၅၆

ရတနာမြေအလိုက် တူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ပုဂ္ဂလိကနှင့် အကျိုးတဲ့ လုပ်ကွက်များ*

စဉ်	ရတနာနယ်မြေ	ပုဂ္ဂလိကလုပ်ကွက်	အကျိုးတူလုပ်ကွက်
၁	လုံးခင်း/အားကန့်	၆၉၂၉	၃၀၅
J	ဖော်လူး၊ ဖော်ဟန်	၆၂၀၉	-
၃	နှုန့်ယားဆိပ်	၄၄	-
	စုစုပေါင်း	၁၃၁၈၂	၃၀၅

- * အထက်ပါအယားနှစ်ခုလုံးသည် မြန်မာနိုင်ငံ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခုံး) ၏ လက်ရှိ ဝန်ထမ်းအင်အားနှင့် လုပ်ကွက် အရေအတွက်ဖြစ်သည်။ (ထုတ်ပေါ်မြန်မာ့ခြင်းမရှိသော (၁.၄.၂၀၁၅ မှ ၃၁.၇.၂၀၁၆) အစီရင်ခံစာမှ ကောက်နှစ် တင်ပြထားသည်။)

အာဂျမိုး (g)

ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) ၏ လုပ်ငန်းတာဝန်များ

- I. ကျောက်စိမ်းထွက်ရှိနိုင်သော နေရာများတွင် လုပ်ကွက်များ သတ်မှတ်၍ အထက်ဖြာနာ သို့ တင်ပြခြင်း လုပ်ပိုင်ခွင့် ရသောလုပ်ကွက်များကို အပ်နံပါးခြင်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ဆွဲနှင့်ကြားချက်အတိုင်း လိုက်နာမူ ရှိ/မရှိ စိစစ်ကြပ်မတ်ခြင်း။

II. အမိန့်ရလုပ်ကွက်များမှ ထွက်ရှိသော ကျောက်စိမ်းရှင်းများအား တန်ဖိုးဖြတ်အားဖြူး သတင်းပို၍ တန်ဖိုးသတ်မှတ် အခွန်ပေးဆောင်စေခြင်းနှင့် အခွန်ပြည့်ရရှိရေးကြပ်မတ်ခြင်း။

III. နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့၏ အကျိုးတူလုပ်ငန်းများကို လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တုံးဖော်ဆောင်ရွက်ရေးနှင့် ထွက်ရှိလာသော ကျောက်စိမ်းရှင်းများ လေလွင့်ပျောက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးကို နယ်ဖြေကြီးကြပ်ရေးအားဖြူး၊ အနီးကပ်ကြီးကြပ်ရေး အားဖြူးများဖြင့် စနစ်တာကျိုးကြပ် ဆောင်ရွက်ခြင်း။

IV. ရတနာခွန်ပေးဆောင်သော ပုဂ္ဂလိကထုတ်ကျောက်စိမ်းရှင်း၊ နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများမှ ထွက်ရှိသော ကျောက်စိမ်းရှင်းများနှင့် ဖမ်းဆီးကျောက်စိမ်းရှင်းများကို ရတနာပြေားများတွင် တင်ပြရောင်းချိန်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ နေပြည်တော်သို့ ပို့ဆောင်ရန်။

V. တန် (၃၀၀) ကျောက်စိမ်းတုံးကြီး မြေအောက်ပြတိုက် ရေရှည်တည်တုံ့ခိုင်မြေရေး အတွက် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း။

VI. ကျောက်စိမ်းတုံးဖော်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရန် ညိုနှင့် စီမံဆောင်ရွက်ခြင်း၊ ဥရုခေါင်းရေစီးရေလာ ကောင်းမွန်ရေးအတွက် ရှင်းလင်းယူခြင်း၊ ရေဝေရေး၊ ဒေသများ ထိန်းသိမ်းခြင်း၊ စုပေါင်းမြေတာများ ပြေားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ အတွက် လုပ်ငန်းဌာနများနှင့် ညိုနှင့်စီမံဆောင်ရွက်ခြင်း။

VII. ခွင့်ပြုမိန့်မရရှိသော ကျောက်စိမ်းရှင်းများတုံးဖော်မှု မရှိစေရေး၊ ကျောက်စိမ်းရှင်းများပြည်ပသို့ ခိုးယူရောင်းချုပ် မရှိစေရေးကို ဥပဒေနှင့်အညီ ဒေသဆိုင်ရာ အာကာပိုင် များနှင့် ညိုနှင့်ဆောင်ရွက်ခြင်း။

အသံ

ကျောက်မျက်ရတနာခွဲန် အမျိုးအစားနှင့် အခွဲန်ရာခိုင်နှုန်း

စဉ်	အခွန် အမျိုးအစား	ပုဒ်မ	တွက်ချက်မှု	အခွန် ရာခိုင်နှုန်း
၁။	ရတနာခွန် (တွင်းဝခွန်)	၁၉၉၅ ခုနှစ် ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ -၂၇ (က)(၁)	ထုတ်လုပ်သည့် ပစ္စည်း၏ ရာဖြတ်တန်ဖိုးအပေါ်	၂၀%
၂။	အထူးကုန်စည်ခွန်	၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁ (က) နောက်ဆက်တွဲ ရယားအရ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁ (ခ) နောက်ဆက်တွဲ ရယားအရ	(က) ကျောက်စိမ်း၊ ပတ္တော်များ၊ နီလာ၊ မြေ၊ စိန်နှင့် အခြား အဖိုးတန်ကျောက်မျက် ရတနာများ (အရိုင်းများ) (ပြည်ပမှ တင်သွင်းခြင်း)	၁၅%
			(ခ) ကျောက်စိမ်း၊ ပတ္တော်များ၊ နီလာ၊ မြေ၊ စိန်နှင့် အခြား အဖိုးတန်ကျောက်မျက် ရတနာ (အချေထည်များ၊ လက်ဝတ်ရတနာများ) (ပြည်ပမှ တင်သွင်းခြင်း)	၅%
၃။	ကုန်သွယ် လုပ်ငန်းခွန်	၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆ (က) (၂)၊ ၁၄ (ဂ) ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆ (က) (၂)၊ ၁၄ (ဂ)	(က) ကျောက်စိမ်း၊ ပတ္တော်များ၊ နီလာ၊ မြေ၊ စိန်နှင့် အခြား အဖိုးတန်ကျောက်မျက် ရတနာ (အရိုင်းများ) (ပြည်ပသို့ တင်ပို့ခြင်း)	၂၀%
			(ခ) ကျောက်စိမ်း၊ ပတ္တော်များ၊ နီလာ၊ မြေ၊ စိန်နှင့် အခြား အဖိုးတန်ကျောက်မျက် ရတနာ (အချေထည်နှင့် လက်ဝတ်ရတနာများ) (ပြည်ပသို့ တင်ပို့ခြင်း)	၅%
၄။	ကုန်သွယ် လုပ်ငန်းခွန်	၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆ (က) (၂)၊ ၁၄ (ဂ)	ပြည်ပမှ တင်သွင်းခြင်း၊ ထုတ်လုပ်ရောင်းချခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ခြင်းအပေါ်	၅%
၅။	ဝင်ငွေခွန်	၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁	လုပ်ငန်းရှင်ကုမ္ပဏီ၏ အသားတင်အမြတ် အပေါ်တွင်	၂၅%
၆။	ဝန်ဆောင်ခ	ဒုတိယ အကြိမ်ပြင်ဆင်သည့် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ၏ ၈	ရောင်းချမှုအပေါ်တွင်	၃%

အသုတေသန [၇]

ကချင်ပြည်နယ်ရှိ သဘာဝသယံကတ အရင်းအမြစ် စီမံခန့်ခွဲခြင်းနှင့် ပတ်သက်ပြီး
ကချင်ပြည်နယ်လူထု၏ သဘောထားရပ်တည်ချက် ထုတ်ပြန်ကြညာချက်

ရက်စွဲ ။ ၁၂ မတ်လ ၂၀၁၆

မတ်လ ၁ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ် သဘာဝသယံကတ အရင်းအမြစ် စီမံခန့်ခွဲခြင်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်ရှိ အရင်းအမြစ်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး အဖွဲ့အစည်းများ(၆၁)နှင့်မှ ခေါင်းဆောင်ပေါင်း (၁၀၃)ဦးတို့ ဆွေးနွေးပြီး အောက်ပါသဘောထား ရပ်တည်ချက်ကို သဘောတူ ထုတ်ပြန်ကြော် လိုက်ပါသည်။

၁။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၊ ကိုယ်ပိုင်ပြောန်းခွင့်စနစ်ကို အမြန်ဆုံးဖော်ဆောင်၍ အုပ်ချုပ်ရေး တာရားစီရင်ရေး၊ ဥပဒေပြုရေး အာကာများကို ကချင်ပြည်နယ်တွင် ထားရှိပြီး ပြည်နယ်လွှတ်တော်များ ချောက်သော ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်ထောင်စုအစိုးရမှ အသိအမှတ်ပြုပေးရမည်။

၂။ ကချင်ပြည်နယ်သူပြည်နယ်သားများသည် ကချင်ပြည်နယ်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထားတွင်းရှိ သဘာဝသယံကတအရင်းအမြစ်အားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။

၃။ ကချင်ပြည်နယ်အစိုးရမှ သဘာဝသယံကတရင်းမြစ်များကို တိုက်ရှိက်ထုတ်ယူသုံးခွဲခြင်း၊ အခွန်ကောက်ခံ ပိုင်ခွင့်နှင့် စီမံခန့်ခွိပိုင်ခွင့်၊ အကျိုးအမြတ် ခွဲဝေပိုင်ခွင့်အာကာက် ဖွဲ့စည်းပုံအခြေခံပေါ်ခဲ့ပေးအပ်၍ အာမခံ ပေးထားရန်။

၄။ တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို တွန်းအားပေးသော စီမံကိန်းများအားလုံးနှင့် သဘာဝသယံကတအရင်းအမြစ် ထုတ်ယူသုံးခွဲများကို နိုင်ငံရေးအာရုံးဖြေရှင်းနိုင်မှု မရှိသေးသရွှေ့ ရပ်တန် ထားပေးရန်။

၅။ စီမံကိန်းလိုင်စင် မရှုမီ မူလအော်ခံများအား ကြိုတ်ဝင်အသိပေး အကြောင်းကြေားခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ လွှတ်လပ်စွာ ဆုံးဖြတ်ခွင့်နှင့် သဘောတူညီချက်များ ရယူခြင်း (Free Prior Informed Consent) လုပ်ဆောင် ပြီးမှသာ လုပ်ငန်းဆောင်ရွက်ရမည်။

၆။ ပြည်သူလူထု၏ သတင်းရရှိပိုင်ခွင့် (Right to know)ကို လေးစားသောအားဖြင့် သယံကတထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ အခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းလိုင်စင် ချေပေးခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းစဉ်ဆိုင်ရာ သတင်းအချက်အလက်များ၊ အခွန်သာဂုံးခွော့ခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသိခေါ်နိုင်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း၊ ပညာပေးခြင်းများကို အချိန်နှင့် တစ်ပြီးညီ ပြုလုပ်ပေးရန်။

၇။ သဘာဝသယံကတအရင်းအမြစ်ကြောင့် ဖြစ်လာမည့် အကျင့်ပျက်ချေစားမှု၊ သဘာဝပတ်ဝန်ကျင်ပျက်စီးမှု လက်နက်ကိုင်ပဋိပက္ခ၊ လူမှုရေးထိနိုက်မှု ပြဿနာများကို ကြိုတ်ဝင်ကာကွယ်ခြင်း၊ စောင့်ကြည့် ကြပ်မတ်ခြင်းနှင့် ဖြစ်ပေါ်လာပါက တာဝန်ယူ တာဝန်ခံမှု ရှိရမည်။

၈။ လက်ရှိအခြေအနေတွင် ပြည်တွင်းပြည်ပ သုတေသနများ၊ ဒေသအခြေအနေ၊ နောက်ခံသမိုင်း၊ ယဉ်ကျေးမှု ဓမ္မလေ့တုံးများကို ထည့်သွင်းသုံးသပ်ခြင်းမရှိဘဲ ကချင်ပြည်နယ်ရှိ သဘာဝသယံကတအရင်းအမြစ်များမှ ရရှိလာသော အကျိုးအမြတ် ခွဲဝေခြင်းနှင့် ပတ်သက်၍ အချို့အစား မည်မှု ရှိသင့်သည်ဟု အကြံပြု၊ ချဉ်းကပ် နေသော လုပ်ဆောင်မှုများ ရှောင်ရှားရန်။

ဆက်သွယ်ရန်

ကိုယ်ရှိ - + ၉၅ ၉၇ ၈၉၇၅၀၂၆
ဒေါ်ခွန်ရှာ - + ၉၅ ၉၄ ၂၅၈၈၉၉၉
ဦးလမောင် လတောင် - + ၉၅ ၉၄ ၇၀၂၄၉၉၃၃

ထောက်ခံသည့် အဖွဲ့များ

- ကချင်ယဉ်ကျေးမှုနှင့် စာပေကော်မတီ (မနောက်)
- ကချင်လူမှု စွဲဖြိုးရေးကွန်ယက်အဖွဲ့ (KDNG)
- ဟူးကောင်းအသေးစိတ်အဖွဲ့
- ကချင်ပြိုးချမ်းရေးကွန်ယက် (KPN)
- ကချင်အမျိုးသမီးပြိုးချမ်းရေးကွန်ယက် (KWPN)
- Kachin Women Association Thailand (KWAT)
- ဥသုံးဒေသအဖွဲ့
- မျိုးရှာလူမှု အဖွဲ့ရေးအသင်း (MSDS) ကားမိုင်း
- လွှတ်လပ်သောတိုင်းရင်းခရစ်ယာန်အသင်းတော်
- လာချို့စာပေနှင့် ယဉ်ကျေးမှုပါဟိုကော်မတီ
- Nau Shawng Education Network (NSEN)
- Mung Chying Rawt Jat (MRJ)
- ဂိုဏ်စုနစ်ခြင်းအသင်းတော် (ရှုမ်းစုတော်)
- မြန်ဟန်ငံခရစ်ယာန်အသင်းတော် (Anglican)
- ဆုံးဒေသနစ်ခြင်းခရစ်ယာန်အသင်းတော်
- ရှိဖွေ့နှင့်နယ်နစ်ခြင်းခရစ်ယာန်အသင်းတော်
- ကက်သလပ်အသင်းတော် (မြစ်ကြီးနားသာသန) RCM
- မိုးညှင်းကချင်နှစ်ခြင်းအသင်းတော်
- မြစ်ကြီးနားခရစ်ယာန်အသင်းတော်များကောင်စီ (MCC)
- လီထူအမျိုးသားတိုးတက်ရေး (အူးလေးပါတီ)
- ကချင်ပြည်နယ် ဒီဇိုကရေးပါတီ (KSDP)
- ကချင်ဒိုကရော်တစ်ပါတီ (KDP)
- တိန်နှစ်နယ်နစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ရှုပ် (THZ)
- Myu Sha Zin Lum Hpung (အားကန်)
- မလိုယာန်နစ်ခြင်းခရစ်ယာန်အသင်းတော်
- ဆုံးနှစ်ခြင်းခရစ်ယာန်အသင်းတော်
- Humanitarian Institute (HI)
- Htoi Gender
- Ram Hkye
- Kachin State Farmers Network
- Kachin Alliance (USA)
- Wunpawng Ningthoi (WPN)
- Civil Society Network for Peace Kachin (CSNeP Kachin)
- Loi Yam Bum Community Development Organization (Moh Nyin)
- Mingala Foundation (Wai Maw)
- CHAD
- KBZ Social Service Group (Moegaung)
- Bhamaw Youth Network
- Zinlum Bhamaw
- Htoi Shalat Social Service group (Hpakant)
- 88 Generation (မိုးညှင်း)

အချို့ [၈]

ပြည်ထောင်စု ဌာနီးရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံသို့ ရရှိနာမျိုးသားပါတီ
(Arakan National Party) မှ တင်သွင်းသည့် အကြံပြုစာတမ်း၊ စာမျက်နှာ (၇)

သယံဇာတခွဲဝေသုံးခွဲမှု ကဏ္ဍ

- I. သဘာဝ သယံဇာတများအားလုံးကို ထိသဘာဝသယံဇာတများတည်ရှိရာ သက်ဆိုင် ရာအမျိုးသားပြည်နယ်များက ပိုင်ဆိုင်သည်။ သက်ဆိုင်ရာအမျိုးသားပြည်နယ်များက စီမံထန်းချုပ်ကွပ်ကဲခွင့်ရှိသည်။
- II. သက်ဆိုင်ရာ အမျိုးသားပြည်နယ် ပိမိ၏သဘာဝသယံဇာတများအား ထုတ်ယူ သုံးခွဲပိုင်ခွင့်၊ ထိန်းချုပ် စီမံပိုင်ခွင့် ရှိသည့်အပြင် သယံဇာတဝင်ငွေများကို ကိုင်တွယ်ပြီး ဖက်ဒရယ်အစိုးရသို့ ခွဲဝေခြင်းကို သက်ဆိုင်ရာ အမျိုးသားပြည်နယ်က ကိုင်တွယ် လုပ်ဆောင်ရမည်။
- III. သဘာဝသယံဇာတ ပိုင်ဆိုင်ခွင့်၊ ထိန်းချုပ်စီမံခွင့်၊ အကျိုးခံစားခွင့် ရယူခွင့်တို့နှင့် ပတ်သက်၍ အမျိုးသားပြည်နယ်က ကိုင်တွယ်ရမည့်စာရင်းနှင့် ဖက်ဒရယ်အစိုးရက ကိုင်တွယ်ရမည့် စာရင်းဟူ၍၍ ခွဲခြားခြင်းမပြုရ။ သဘာဝ သယံဇာတများအားလုံးကို သက်ဆိုင်ရာအမျိုးသားပြည်နယ်များက စီမံခွန်ခြေပြီး သဘောတူသတ်မှတ် ကြသည့် အချိုးကျရသင့်ငွေကို သက်ဆိုင်ရာအမျိုးသားပြည်နယ် ဘဏ္ဍာငွေစာရင်း ထဲသို့ ထည့်ဝင်စေပြီး သတ်မှတ်အချိုးကျ ခွဲဝေပေးငွေကို ဖက်ဒရယ်ပြည်ထောင်စု ဘဏ္ဍာငွေသို့ ထည့်ဝင်စေရမည်။
- IV. ဖက်ဒရယ်ပြည်ထောင်စုဘဏ္ဍာငွေသို့ ထည့်ဝင်ရမည် သတ်မှတ်အချိုးကျ ခွဲဝေပေးငွေမှ သက်ဆိုင်ရာအမျိုးသားပြည်နယ်လွှာတူသူညီချက်ကိုရရှိမှုသာ ဖက်ဒရယ်ပြည်ထောင်စု ဘဏ္ဍာငွေသို့ ထည့်ဝင်စေရမည်။

အချို့ [၉]

ရွှေးချယ်ထားသော နိုင်ငံများရှိ သဘာဝသယံဇာတဆိုင်ဆိုင်မှု

တပြည်ထောင်စုနှင့်	အခွန် ရရှိနှင့်နှစ်း
အင်ဒီနီးရား	နိုင်ငံတော်။ (ပုဒ်မ ၃၃.၂) နိုင်ငံတော်အတွက် အရေးကြီးပြီး ပြည်သူလူထု၏ ဘဝ အပေါ် သက်ရောက်မှ ရှိသော ထုတ်လုပ်မှုကဏ္ဍများကို နိုင်ငံတော်၏ လုပ်ပိုင်ခွင့် အာကာ အောက်တွင် ရှိမည်။ (၃) နိုင်ငံအတွင်းရှိ မြေ၊ ရေထုနှင့် သဘာဝ သယံဇာတများသည် နိုင်ငံတော်၏ အာကာအောက်တွင် ရှိမည်ဖြစ်ပြီး ပြည်သူ လူထု၏ အကျိုး စီးပွားအတွက် အကောင်းဆုံး အသုံးပြုသွားမည်။
ပေါပါးနယူးဂိန်	နိုင်ငံတော်။ Baugainville Island ကျွန်းအတွက် သဘာဝသယံဇာတဆိုင်ဆိုင်မှုကို အနာဂတ်တွင် ဆုံးဖြတ်သွားမည်။ (အပိုင်း၁ ပုဒ်မ ၂၂.၂) ပေါပါးနယူးဂိန်၏ အချုပ်အခြား အာကာသည် ငှါးရှင်နှင့် နယ်မြေအတွင်းမြှုလည်းကောင်း၊ ငှါးပိုင်နှင့် နယ်မြေအတွင်းရှိ သဘာဝသယံဇာတအပေါ်မြှုလည်းကောင်း ဆက်လက် တည်သွားမည်။
ဖက်ဒရယ် ပြည်ထောင်စုစုနှင့်	ကနေဒါ
နိုင်ရိုးရီးယား	ပြည်နယ်။ (ပုဒ်မ ၁၀၉) မြေ၊ သဗ္ဗာ၊ တွင်းတွက်နှင့် နိုင်ကြေးများသည် ကနေဒါ၏ ပြည်နယ်များ ဖြစ်သော Nova Scotia, New Brunswick, Ontario, Quebec တို့က ပိုင်ဆိုင်မည်ဖြစ်သည်။
အီရတ်	ဖက်ဒရယ်အစိုးရ။ (ပုဒ်မ ၁၁၁) ရေနှင့် သဘာဝဓာတ်ငွေကို အီရတ်ပြည်သူများကို ပိုင်ဆိုင်သည်။
ရှား	ပုဂ္ဂလိက၊ ပြည်နယ်၊ မြေနှစ်ပယ် သို့မဟုတ် အခြားပုံစံး။ (ပုဒ်မ ၉.၁) ရူရား ဖက်ဒရေးရုံးတွင် မြေနှင့် အခြားသဘာဝသယံဇာတများကို ဖက်ဒရေးရုံးအတွင်း နေထိုင်သော ပြည်သူများ၏ ဘဝကို ကာကွယ်ရန် အလို့အပြုံး ကာကွယ်သွားမည် ဖြစ်သည်။ (၂) မြေနှင့် အခြားသဘာဝသယံဇာတများသည် ပုဂ္ဂလိက၊ ပြည်နယ်၊ မြေနှစ်ပယ် သို့မဟုတ် အခြားပုံစံးတစ်ခုခုဖြင့် ပိုင်ဆိုင်ခွင့် ရှိသည်။
ဆူဒန်	သတ်မှတ်ထားခြင်းမရှိ။ (အလုံးစုံပြုးချမှုးရေးသားရေးသဘောတူစာချုပ်၊ ကြယ်ဝမှုခွဲဝေခြင်းသဘောတူချက်၊ ပုဒ်မ ၂၁.၁) ဤစာချုပ်သည် သက်ဆိုင်ရာ အစုံအဖွဲ့၏ သတ်မှတ်အတွက် ပိုင်ဆိုင်မှု သယံဇာတ ပိုင်ဆိုင်မှု သဘောထားများအပေါ် အပြုံးအတေးမထားသဲ သယံဇာတပိုင်ဆိုင်မှုကို ဆွေးနွေးရန် ရည်ရွယ်ထားခြင်း မရှိပါ။
ယူအေအီး	ပြည်နယ်။ (ပုဒ်မ ၂၃) ပြည်နယ်အလိုက်သဘာဝသယံဇာတနှင့် ကြယ်ဝမှုများကိုပြည်သူများကိုပိုင်ဆိုင်သည်။
ပင်နှစ်လား	ပြည်ထောင်စု။ (ပုဒ်မ ၁၂) နိုင်ငံတော်၏ ပိုင်နက်နယ်မြေ (ပင်လယ်အောက်၊ စီးပွားရေးရှင်၊ မြေပိုင်နှင့်) အတွင်းရှိ သဗ္ဗာသို့ကို ဟိုက်ဒရယ်မှုများကို ပြည်ထောင်စု ပိုင်ဆိုင်ပြီး ပြည်သူများက ပိုင်ဆိုင်သည်။

အရင်းအမြစ် - "Negotiating natural resources for peace: ownership, control and wealth –sharing" by Hd Briefing paper, October 2009, 11 (http://comparativeconstitutionsproject.org/files/resources_peace.pdf)



အကျဉ်းပို့ (၃၀)

ရွှေးချယ်ထားသော နိုင်ငံများရှိ သဘာဝသယ်ကတ စီမံထိန်းချုပ်မှ

နိုင်ငံတော်	ပြည်နယ်	ပူးတွဲ	မညီမျှမှု
<p>နိုင်ရှိုးရေးဟား ပြည်ထောင်စု အစိုးရ သည် တွင်းထွက် သတ္တာ၊ ရေနှင့်နှင့် သဘာဝ ဓာတ်ငွေ့ အားလုံး အတွက် ဥပဒေပြုခွင့် အာကာ ရှိသည်။ (ပုဒ်မ ၃၉)</p>	<p>ကနေဒါ ပြည်နယ်ဥပဒေပြုအဖွဲ့နှင့် ပြည်နယ် အစိုးရတို့အား သစ်တော်နှင့် ပြန်လည် မဖြည့်တည်နိုင်သော သဘာဝ သယံကြတော် ရှာဖွေ တူးဖော်မှု၊ ဖွံ့ဖြိုးမှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေများကို ပြုဌာန်း ပိုင်ခွင့် ပေးထားသည်။ (ပုဒ်မ ၁၂၂)</p>	<p>အီရတ် ဖက်ဒရယ်အစိုးရနှင့် သယံ ကြတော်သော ပြည်နယ် များ၏ အစိုးရတို့နှင့် ပူးပေါင်း ပြီး ရေနှင့်နှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ မှတ်များကို အီရတ်ပြည်သူ အကျိုးလာ ရေးဆွဲရမည်။ (ပုဒ်မ ၁၁၂.၂)</p>	<p>အင်ဒိန္ဒီးရှား အထက်လွှတ်တော်သည် သဘာဝ သယံကြတော်နှင့် အဗြားစီးပွားရေး သယံ ကြတော်များကို စီမံခန့်ခွဲမှု ဆိုင်သော ဥပဒေများကို ပြုဌာန်းပေးရမည့် တာဝန်ကို လုံးဝ အပ်နှံထားသည်။ (အခန်း ၈-က ၂၂၂၊ အပိုင်း ၁ နှင့် ၂)</p>
<p>ပင်နှီးနွှေလား ဖက်ဒရယ်အစိုးရသည် တွင်းထွက် သတ္တာနှင့် ဟိုက်ဒရှိ ကာဗွန်များ ကို စီမံအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု အတွက် တာဝန်ရှိ သည်။ (ပုဒ်မ ၁၅၆. ၁၆)</p>	<p>ယူအေဒီး ပြည်နယ်တစ်ခုချင်းစီတွင် ပြည်နယ်အတွင်းရှိ သဘာဝသယံကြတော်များနှင့် အဗြားကြွယ်ဝမှုများကို အပြည့်အဝတိန်းချုပ်ပိုင်ခွင့် ရှိသည်။ (ပုဒ်မ ၂၃)</p>	<p>ရှား မြေ တွင်းထွက်သယံကြတော် ရေနှင့် အဗြား သဘာဝ သယံ ကြတော်များကို ဖက်ဒရယ်ရေးရှင်း အစိုးရနှင့် အဖွဲ့ဝင်များက အသုံးပြုခွင့်နှင့် စီမံခန့်ခွဲခွင့် ရှိသည့်အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း တာဝန် ရှိသည်။ (ပုဒ်မ ၇၂.၁၁ နှင့် ပုဒ်မ ၇၂.၁၃)</p>	<p>အာရားအစိုးရ ဥပဒေတွင် ရေနှင့်နှင့် သဘာဝဓာတ်ငွေ့ စီမံခန့်ခွဲမှုများအတွက် အင်ဒိန္ဒီးရှားအစိုးရနှင့် အာရားပြည်နယ် အစိုးရ^{တို့၏} ပူးတွဲ စီမံခန့်ခွဲပိုင်ခွင့် ကို ပေးထားသည်။ (အပိုင်း ၁၆၀၊ ပုဒ်မ ၅)</p>
		<p>ရွှေဒ် အမျိုးသား ရေနှင့်ကော်မရှင် (NPC) ကို နိုင်ငံတော် အစိုးရနှင့် တောင်ရွှေဒ် အစိုးရနှင့် ပြည်နယ်အစိုးရ^{တို့က} တည်ထောင်ခဲ့သည်။ ပြည်သူ့ရေးရာ မှတ်အ^{ဗြား} ဖွံ့ဖြိုးရေး မဟာဗူဗာများ နှင့် ရေနှင့် လုပ်ကိုင်ခွင့် တရာ်များ ညီနှင့်ပေးခြင်း နှင့် အတည်ပြုခြင်းတို့ အတွက် တာဝန်ရှိသည်။ (အလုံးစုံ ပြုမှုချမ်းရေး သဘောတူစာချုပ်၊ ကြယ်ဝှက့် မှုခွဲဝေခြင်း၊ ပုဒ်မ ၃၂)</p>	<p>ပေါ်ပါးနယ်းဂိန္ဒီ နိုင်ငံတော်၏ ဥပဒေပြုအာကာ ထဲတွင် သဘာဝ သယံကြတော် ကဲ့ကဲ့လည်း တစ်ခု အပါအဝင် ဖြစ်သည်။ သဘာဝ သယံကြတော်နှင့် မြေယာသည် Bousgainville ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ^{တို့} ဒေသအား လိုအပ်ချက်နှင့် လုပ်ဆောင် နိုင်စွမ်း ရှိလာသော အချိန်၌ လွှဲပြောင်းပေးရန် ဖြစ်သည်။</p>

အသံ

ଶ୍ରୀମତୀ ପାତ୍ନୀ କଣ୍ଠାରୀ ମହିଳା କାମ୍ପାଇଲ୍ ପାଇଁ ଆମେ ଅଧିକାରୀ

နိုင်ငံတော်	အခွန်ကောက်ခံခွင့်	ပြည်နယ်
အင်ဒီနီးရား ဥပဒေများကို အကောင်အထည် ဖော်ရန်လို သည်။ (ပုဒ်မ ၁၈.က) ဥပဒေအရ ရော် ဝင်ငွေ၏ ၁၅% ကို လည်းကောင်း သဘာဝ စာတိငွေ၊ ဝင်ငွေ၏ ၃၀%ကို လည်းကောင်း ရော်နှင့် သဘာဝ စာတိငွေထွက်ရှိသော ပြည်နယ်သို့ လွှဲပြောင်း ခွဲဝေပေးရသည်။ အာရေးပြည်နယ်အတွက် အထူးပြောန်းချက် အရ အားရေး ပြည်နယ်မှထွက်သော ရော် နှင့် သဘာဝ စာတိငွေဝင်ငွေ၏ ၇၀% ကို အားရေး ပြည်နယ်သို့ ခွဲဝေပေးရ သည်။ (အားရေးပြည်နယ် ဥပဒေ အပိုင်း ၁၈၁၊ ပုဒ်မ ၁-ခ)	ကန္တဒါ ပြည်နယ်များသည် သဘာဝ သယ်ယူတဗ္ဗာ ရရှိသော ဝင်ငွေများအပေါ် အခွန်နှင့် နိုင်ကြား အမျိုးမျိုး လုံးဝ ကောက်ခံခွင့် ရှိသည်။ (ပုဒ်မ ၉၂.က.င.) ဖက်ဒရယ် အစိုးရသည် လုပ်ငန်း ဝင်ငွေခွန်များကိုသာ ကောက်ခံခွင့်ရှိသည်။ (ပုဒ်မ ၉၁.၃)	ယဉ်အေား ပြည်နယ်များသည် ငါးတို့၏ ဝင်ငွေများမှ ညိုနိုင်းထားသော ပမာဏကို ပြည်ထောင်စု ဘတ်ရှုက်ထဲသို့ ထည့်ဝင်ပေးရသည်။ (ပုဒ်မ ၁၂၂)
အီရတ် ဖက်ဒရယ်အစိုးရနှင့် ရော်နှင့် သဘာဝ စာတိငွေထွက်သော ပြည်နယ်တို့ သည် လက်ရှိရော်နှင့် သဘာဝစာတိငွေထွက်သို့ကို မှတ် ရော်နှင့် သဘာဝစာတိငွေများကို ပူးတွဲ ဖို့မြန်ခွင့် ပေးထားသည်။ သို့ရာတွင် ရော်နှင့် သဘာဝ စာတိငွေ ဝင်ငွေများကို လူဦးရေ ပုံးမှုအလိုက် ခွဲဝေပေးခြင်းနှင့် ယခင် လိုအပ်ချက်ရှိသော အေသာများကို ခွဲဝေပေးခြင်းတို့ ပြုလုပ်ရန်လိုသည်။ (ပုဒ်မ ၁၁၂.၁)	အီရတ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွန်ကောက်ခံခွင့်ကို မသတ် မှတ်ထားသော်လည်း အမည် မဖော်ပြထားသော ပြည်နယ်များ သည် သီအိုရီအရ ရော်နှင့် သဘာဝစာတိငွေလုပ်ငန်း များကို အခွန် ကောက်ခံနိုင်သည်။ (ပုဒ်မ ၁၁၅)	အီရတ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အနာဂတ်ရော်နှင့် သဘာဝ စာတိငွေသို့ကိုများနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိသဖြင့် သွယ်လိုက်သော အားဖြင့် ရော်နှင့် သဘာဝ စာတိငွေဝင်ငွေများကို ပြည်နယ် ထိန်းချုပ်မှုအောက် ထားနိုင်သည့် အလားအလား ရှိနိုင်သည်။ (ပုဒ်မ ၁၁၅)
နိုင်ရီးရီးယား ပါလီမန်လွှာတ်တော်သည် ရော်ဝင်ငွေ များကို ခွဲဝေသည့် ပုံသေနည်းကို ၅ နှစ် တစ်ကြိမ် ဆုံးဖြတ်ပေးသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လူဦးရေ ပြည်နယ် များ၏ တန်းတူညီမှု ပြည်တွင်းဝင်ငွေ ရရှိမှုနှင့် မြေထုတို့ကို ခွဲဝေသည့် ပုံသေ နည်းတွင် ထည့်သွင်းစဉ်ရန် လိုအပ်ပြီး ရော်ဝင်ငွေ၏ အနည်းဆုံး ၁၃% ကို ရော်ထွက်သော ပြည်နယ်များ အတွက် ခွဲဝေပေးသည်။ (ပုဒ်မ ၁၆၂.၂)	ရရှား ရရှားဖက်ဒရယ်ရှင်းနှင့် ပြည်နယ် တို့သည် အခွန်စနစ် အခြေခံ မှတ်အများကို ပူးတွဲသတ်မှတ်ခွင့် ရှိသည်။ (ပုဒ်မ ၇၂.၁.က) ထို အတွက် ဖက်ဒရယ်ဥပဒေဖြင့် ကြီးကြပ်ကွပ်ကဲသည်။ (ပုဒ်မ ၇၅.၃) လက်တွေ့တွင် ပြည်နယ် များသည် ရော်နှင့် သဘာဝ စာတိငွေ၊ ကုမ္ပဏီကြီးများထံမှ လုပ်ငန်းဝင်ငွေခွန်များကို ကောက်ခံနိုင်သည်။	

အချက် (၁)

ရရှိပြည်နယ်၊ ကောက်ဖြူမြို့နယ်ရှိ ကျေးရွာ (၃)သို့ သုတေသနခရီးစဉ်အတွင်း
ဒေသခံရွှေသားများ ထံမှ ကောက်ယူစုဆောင်းခဲ့သော ကျေးရွာအချက်အလက်များ

ကျေးရွာ (၁)

ကျေးရွာအမည်	မလကျိုး
အိမ်ခြေ	၂၆၀-၂၇၀
လူဦးရေ	၁၆၀၀ (ခန့်မှန်းခြေ)
ပညာရေး (ကောင်း)	အလယ်တန်းကောင်းခဲ့
စီးပွားရေး	ရာသီပင် (သစ္ဌား၊ ခရမ်း၊ ငရှတ် စသည်) စိုက်ပျိုးရေး
တွေ့ဆုံးမြန်းခဲ့သော တောင်သူ လယ်သမားနှင့် ဒေသခံများ	၁။ ဦးစိုးသွင် (အုပ်ချုပ်ရေးမှူး) ၂။ ဦးနိုင်နိုင်တွန်း ၃။ ဦးဝေအျှော် ၄။ အော်ဒွေ့ကြည် ၅။ ဦးဝေဆို ၆။ ဦးတင်ရွေ့လေး ၇။ ဦးအောင်တောန(အုန်းတောရွာ) ၈။ ဦးမောင်ရောင်း ၉။ အော်ကြည်ကြည်ညွှန်(ကုန်းရှင်ရွာ)

ကျေးရွာ (၂)

ကျေးရွာအမည်	နှမ်းပဲတောင်
အိမ်ခြေ	၈၉
လူဦးရေ	-
ပညာရေး (ကောင်း)	အလယ်တန်းကောင်းခဲ့
စီးပွားရေး	ရာသီပင် (သစ္ဌား၊ ခရမ်း၊ ငရှတ် စသည်) စိုက်ပျိုးရေး
တွေ့ဆုံးမြန်းခဲ့သော တောင်သူ လယ်သမားနှင့် ဒေသခံများ	မှတ်ချက် - လူဦးရေ (၁၂) ဦးခန့် တွေ့ဆုံးမြန်းခဲ့သော်လည်း ငြင်းတို့၏ အမည်များကို မှတ်တမ်းမယူခဲ့ပါ။

ကျေးရွာ (၃)

ကျေးရွာအမည်	ပျားတဲ့
အိမ်ခြေ	၁၃၅
လူဦးရေ	၆၀၀ ကျော် (ခန့်မှန်းခြေ)
ပညာရေး (ကောင်း)	-
စီးပွားရေး	ရာသီပင်နှင့် စပါးစိုက်ပျိုးရေး
တွေ့ဆုံးမြန်းခဲ့သော တောင်သူလယ်သမားနှင့် ဒေသခံများ	မှတ်ချက် - လူဦးရေ (၂၀)ကော်အား တွေ့ဆုံးမြန်းခဲ့သော်လည်း ငြင်းတို့၏ အမည်များကို မှတ်တမ်းမယူခဲ့ပါ။

ဆုဒ်	ဆုဒ်	
ရေနံတွက်ရှိသော ပြည်နယ်များအတွက် ရေနံ အသားတင်ဝင်ငွေ၏ ၂% ကို ထုတ်လုပ်မှု ပမာဏနှင့်အညီ ခွဲဝေပေးပြီး နောက်ကျွန်ုတ်သော ရေနံအသားတင် ဝင်ငွေများကို ဆုဒ်အစိုးရနှင့်တောင်ဆူဒ် အစိုးရတို့ အား အညီအမျှ ခွဲဝေပေးရသည်။ (အလုံးစုံ ပြိုများချမှုးရေး သဘောတူတရားပျော် ကြယ်ဝမှုခွဲဝေခြင်း၊ ပုံမှန် ၅၅.၅၆.၆၆)	ပြည်ထောင်စု အစိုးရသည် စီးပွားရေးလုပ်ငန်းအကျိုးအမြတ် ခွန်ကောက်ခံပြီး ပြည်နယ်များ သည် မြေခွန် ခိုင်ကြော်နှင့် ယင် မျိုးခွန်တို့ကိုကောက်ခံသည်။ (အလုံးစုံ ပြိုများချမှုးရေးသဘောတူ စာချုပ်၊ အာကာခွဲဝေခြင်း၊ ယယား က.၃၅၊ ယယား ခ.၁၂ နှင့် ယယား ၈.၃၉)	
ပင်နှုန်းလား	ပေါ်ပါးနယ်းဂိုဏ်	
ပြည်ထောင်စုအစိုးရဘတ်ဂျက်၏ ၁၅-၂၀% ကို ပြည်နယ်များအတွက် ခွဲဝေပေးရမည်။ (ပုံမှန် ၁၆၇.၄) ဟိုက်ဒရိကာဘွန်နှင့် သတ္တု တွင်းလုပ်ငန်းများရှိသော ပြည်နယ်များ အတွက် အထူးခွဲဝေမှုများကို စဉ်းစားပေး ထားသည်။ (ပုံမှန် ၁၅၆.၁၆)	ပြည်ထောင်စုအစိုးရသည် ငွေကြေားအရ အမိုအနို ကင်းလာ စေရန် Bougainville ကျွန်းအား ကုသိပေးမည်။ မိမိဘာသာ ရပ်တည် လာနိုင်သည့် အကြောင်း အနေမျိုးရောက်သောအပါ ပေါ်ပါးနယ်းဂိုဏ်အစိုးရနှင့် Bougainville Island အစိုးရတို့သည် ဝင်ငွေခွဲဝေမှု ပုံသေနည်းတစ်ခုကို ရေးဆွဲ သတ်မှတ်မည်။ (ပုံမှန် ၃၂၄)	

အရင်းအမြစ် - "Negotiating natural resources for peace: ownership, control and wealth –sharing" by Hd Briefing paper, October 2009, 22 (http://comparativeconstitutionsproject.org/files/resources_peace.pdf)

အချိပ် [၁၂] မြတ်နာရီး၏ အလုပ်ရုံးနွေးပဲ စတ်ပုံပြတ်စမ်းများ

ကချင်ပြည်နယ် သုတေသနခရီးစဉ် မှတ်တမ်းစာတို့များ



ကချင်ပြည်နယ်သယ်ယူတန် သဘာဝတိဝန်းကြီး
ထိန်းသိမ်းရေးဝန်ကြီး အိပ်ချုပ်လအောင်နှင့်
ENAC သုတေသနအဖွဲ့ဝင်များ



ကချင်ပြည်နယ် ဒီမိုကရေစိပိတိမှ ဥက္ကဋ္ဌခေါက်တာ မနာမ်တူးဂျာနှင့်
ENAC သုတေသနအဖွဲ့ဝင်များ



ဦးမြိုင်းရေး ဆွဲးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)နှင့် ENAC
သုတေသနအဖွဲ့ဝင်များ



ကချင်နှစ်ချင်းခရုပ်ယာန်အသင်းချုပ် (KBC) ၏ အတွေ့အတွေ အတွင်းရေးမှူး
ဒေါက်တာ ခလမ်းဆမ်ဆင်နှင့် ENAC သုတေသနအဖွဲ့ဝင်များ



ကချင်ပြည်နယ် စည်းလုံးညီညာတ်ရေးနှင့် ဒီမိုကရေစိပိတိမှ
ဥက္ကဋ္ဌီးခက်ထိန်းနှင့် ENAC သုတေသနအဖွဲ့ဝင်များ



ဦးမြိုင်းရေးဖော်ဆောင်ရေးအကြံပေးအဖွဲ့ (TAT) နှင့်
ENAC သုတေသနအဖွဲ့ဝင်များ



ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်
ENAC သုတေသနအဖွဲ့ဝင်များ

ရနိုင်ပြည်နယ် သုတေသနခရီးစဉ် မှတ်တမ်းစာတိပုံများ



ရနိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပအား ENAC အမှုဆောင်ဒါရိုက်တာ
ထိုသန်းမှန်မှ တွေ့ဆုံးမေးမြန်းခြင်း



ရနိုင်အမျိုးသားပါတီအဖွဲ့ဝင်များနှင့် ENAC သုတေသနအဖွဲ့ဝင်များ



ရနိုင်ရေနံတောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌဗျားရိုင်နှင့်
ENAC သုတေသနအဖွဲ့ဝင်များ



ရနိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား
တွေ့ဆုံးမေးမြန်းခြင်း



ကျောက်ဖြူမြို့နယ်၊ နှစ်းပဲတောင်ကျေးရွာမှ
ဒေသံတောင်သူလယ်သမားများကို တွေ့ဆုံးမေးမြန်းခြင်း



ကျောက်ဖြူမြို့နယ် မလက္ခန်းကျေးရွာမှ
တောင်သူလယ်သမားများအား တွေ့ဆုံးမေးမြန်းခြင်း



ကျောက်ဖြူမြို့နယ်၊ ပျားတဲ့ကျေးရွာမှ ဒေသံ
တောင်သူလယ်သမားများအား တွေ့ဆုံးမေးမြန်းခြင်း

အလုပ်ရုံးနှင့် မှတ်တမ်းဓာတ်ပုံများ



EAOs ခေါင်းဆောင်နှင့် ကိုယ်စားလှယ်များနှင့်
အလုပ်ရုံးနှင့် မှတ်တမ်း
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ - ၁၂ ရက်နေ့

CSOs ကိုယ်စားလှယ်များနှင့် အလုပ်ရုံးနှင့် မှတ်တမ်း
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ - ၁၄ ရက်နေ့



နိုင်ငံရေးပါတီများနှင့် အလုပ်ရုံးဆွေးနွေးပွဲ မှတ်တမ်း
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ - ၁၇ ရက်နေ့၏



ဆက်သွယ်ရန်

P.O.Box 5
Chang Puak, A. Mueang
Chiang Mai 50302
Thailand

Email: info@burmaenac.org
Website: www.burmaenac.org

